



ပြည်သူမှု



၂၀၁၀ ခန့် ပရီက္ခားအံ့ဖေ တည်ထောင်သော ပရီက္ခားတပေါ်
ဝါယာရီလုပ် ပထမဆုရ

ပြောရွှေတော်နှုန်း ပန်းလောင်ပြစ်ကမ်းမှုဒဏ်သွေး

ရေးသူ - ရွှေညာသား မြတ်မင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခိုင် မြစ်သား
ပြောရွှေနှင့်ပြောရွှေအောင်ရုံ ပို့ပြိုးဆွဲတွင် အဖ
ဦးကျော်မျိုး အပို ဒေါ်ဘင်အောင်မှ ၁၉၅၁ ခုနှစ် နိုင်
ဘာလ ၄ ရက်နောက် မွေ့ဖွားသည်။ မန္တလေးပြောရွှေ
အထက် (၃) တွင် အခြေခံပညာ နိုဝင်ဘာနှင့် အထိ
သင်ယူခဲ့သည်။

၁၉၆၈ ခုနှစ် ရေးသူမြတ်သွေးတော်ဘဏ်တွင် “ချုပ်ခြင်း
သည်သာ” အောင်ကဗျာပြု့ တပေါ်သို့ပိုင်ဆောက်
ခဲ့သည်။ နိုင်တော်အဆင့် တပ်မတော်နေ့ အထိုင်း
အမှတ် ကဗျာပြု့ပွဲတွင် ပထမဆု သုံးဆု တတိယအု
နှစ်ဆု စကုဋ္ဌအု နှစ်ဆု အထူးဆု တတိခဲ့သော အသုံးသား
ရေး အောင်ပုံစံ တပ်ပြု့ပွဲတွင် ဝါယာရီလုပ် တတိယအု
၂၀၀၄ ခုနှစ် ပရီက္ခားအံ့ဖေ တည်ထောင်ပြု့ပွဲတွင်
“ကျောလော်ရှင်” ဝါယာရီလော်ချုပ်ပြု့ပွဲ စုစုပေါင်း
အောင်ဝင် နိုင်တော်ဘဏ် ၁၀ ဧ ခွဲတော်ရှင်
ခဲ့သည်။ ရွှေညာသားမြတ်သွေး ကလောင်အောင်ပြု့
ဟရွှေင်းပြု့စုစုပေါင်း ကဗျာနှင့် ဝါယာရီလုပ် ရွှေသားလျှော်
ရှိသည်။

ယာရွှေအေး မှုသယ်ပြု့နှင့် တပေါ်နှင့် တုန်ငင်းအဖွဲ့
ဥက္ကာအောင် တပေါ်ဘဏ်နှင့် ထံမြေဆောင်လျက်ရှိသည်။
အောင်ဝင်း ဦးအောင်ဘင် ပြု့သည်။

နေရပ်တို့စာ - ဝန်ထမ်းအိုင်ရာ (၁) ခ/၂၃-ဘီ
နှီးလုံလေလုံ အေးကာဘာရုံ မှုသယ်ပြု့
ရှုပ်ပြု့နှင့် ရှုပ်ပြု့နှင့် (မြောက်ပိုင်း)


ပြည်သူမှု ပန်းလောင်ပြစ်ကမ်းမှုဒဏ်သွေး

ရွှေညာသားမြတ်မင်း ပြောရွှေတော်နှုန်း ပန်းလောင်ပြစ်ကမ်း

၆

အကျွေသစ္စ

ပြည်သူမှု ပန်းလောင်ပြစ်ကမ်းမှုဒဏ်သွေး



၂၀၁၀ ခုနှစ်၊ ပထမအကြိမ်၊ အုပ်ရေး - ၂၀၀၀

၂၀၁၀ ခုနှစ်၊ ပခုက္ခာ။
ဝတ္ထာရည်၊ ပထမဆုရ

ပြုလေသာတန်း ပန်းကျင်မြစ်ကမ်းမှု

ဒာပုသံ

တန်ဖိုး (၅၀၀) ကျပ်

ဝါယာသား မြတ်ဖိုး

ဒီစဉ်တည်းဖြတ်သူ - ဒေါ်တင်တင်ဝင်း (ဒီဇင်ဘာမွန်း)

စာတည်း (တာဝန်ခံ)

မျက်နှာပုံးပန်းချီ - ညီညီ



စာပေပိမာန်ထုတ် ပြည်သူလက်စွဲစာစဉ်

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း
စာပေပိမာန် စာတည်းမှုးချုပ်က
မှတ်ပုံတင်အမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍
မှတ်ပုံတင်အမှတ် ၀၉၉၁၁ ဖြင့်ထုတ်ဝေသည်။
ကျိုတီစီပုံနှိပ်စက်ရုံတွင် ပုံနှိပ်သည်။

နိုင်ငံရေးဦးတည်ချက် (၄) ရပ်

- * နိုင်ငံတော်တည်ဖြစ်ရေး၊ ရပ်ဆွဲအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး။
- * အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာရေး။
- * စည်းကမ်းပြည့်စုံသော ဒီဇိုကရေးစနစ် ရှင်သနနိုင်မာအောင် တည်ဆောက်ရေး။
- * စွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ခေတ်မိဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး။

စီးပွားရေးဦးတည်ချက် (၄) ရပ်

- * စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်စီစဉ်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- * ဈေးကွက်စီးပွားရေးစနစ် ပိုပြင်စွာ ဖြစ်ပေါ်လာရေး။
- * ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှံးများ ပိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- * နိုင်ငံတော်၏စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး။

လူမှုရေးဦးတည်ချက် (၄) ရပ်

- * တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိုက္ခာမြင့်မားရေး။
- * အမျိုးဂုဏ်၊ အတိဂက် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွှအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှုရေး။
- * စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သနထက်မြှုက်ရေး။
- * တစ်မျိုးသားလုံး ကျန်းမာကြုံနိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

ဒို့တာဝန်အရေးသုံးပါး

- * ပြည်ထောင်စု မပြုကွဲရေး ဒို့တာဝန်အရေး
- * တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြုကွဲရေး ဒို့တာဝန်အရေး
- * အချုပ်အခြားအသာကာ တည်တုံးနိုင်မြှုပ်ရေး ဒို့တာဝန်အရေး

မာတိကာ

◆ အမှာစာ

၁။	ကောက်ရန့်သင်း လယ်စောင့်ကွင်း	၁
၂။	လယ်ကွင်းပြင်နဲ့ ကောင်းကင်ပြောပြု	၃၃
၃။	နွားသားအမိရှာသူများ	၂၅
၄။	မချစ်ဘူးပြောရင် ရူးမလား	၃၃
၅။	စပါးခင်းစောင့် အလုပ်သမား	၃၁
၆။	ချစ်ကြီးတစ်မျှင် သံယောဇ္ဈာ	၄၈
၇။	အတွေးတွေ ရင်မှာပိုက်ကာ	၂၉
၈။	လယ်စောင့်တဲော် နံနက်ခင်း	၆၃
၉။	ရင်ထဲက ပျောစရာ	၆၇
၁၀။	လယ်ကွင်းလုံခြုံရေး	၇၈
၁၁။	ခုနှစ်စဉ်လယ်တော်	၈၆
၁၂။	ကောက်ရိုတ်သိမ်းချိန်	၉၄
၁၃။	စပါးနယ် တလင်းရှင်း	၁၀၇
၁၄။	ခိုင်းနွားတစ်ရှည်း	၁၂၀
၁၅။	ညီနှစ်းဆွေးနွေး ရွာလုံခြုံရေး	၁၂၈
၁၆။	ရွာချစ်စိတ် ရပ်ချစ်စိတ်	၁၄၈
၁၇။	ပြက္ဗ္ဗြေတောင်တန်း	၁၆၀
၁၈။	ပန်းလောင်မြစ်ကမ်းမှ အလုသစ္စာ	၂၀၀

အမှာစာ

ဤဝတ္ထုတွင် ပါဝင်သော အကြောင်းအရာ
များသည် အဘိုးအဘွားများက ဖြောပြခဲ့သော
တကယ့် အဖြစ် အပျက် အတွေ့အကြံများကို
အခြေခံ၍ စာရေးသူ ရင်ထဲတွင် မှုပောက်၍
မရနိုင်သော အတိမြေ အညာ ကျေးလက်၏
တောရိပ် တောင်ရိပ်၊ တောင်သူလယ်သမား
များအပေါ် စေတနာထားတတ်၊ အနစ်နာ
ခံတတ်သည့် စိတ်ဓာတ်ကောင်းရှိခြေသည့် ဖြေစင်
ရှိုးသားသော တောင်သူလုပ်သား လူငယ်များ၏
လူမှုဝန်းကျင်စရိတ် သဘာဝများကို နောက်ခံထား၍
အဖြစ်မှုန်နှင့် စိတ်ကူးပေါင်းစပ်ပြီး ဒေသကို ချုစ်ခင်
စိတ်ဖြင့် အတ်လမ်းဆင် ရေးဖွဲ့ထားသည့် ကျေးလက်
တော်းသူ သရုပ်ဖော်ဝတ္ထုသာ ဖြစ်ပါသည်။

စာပေနယ်မှ သင်ဆရာ၊ မြင်ဆရာ၊ ကြား
ဆရာများအား ရှိသေစာ ကန်တော့အပ်ပါသည်။

ရွှေသာသားမြတ်မင်း

ရွှေညားမြတ်ပင်း

အန်း (၁)

ရွှေ၏ဝန်းကျင်သည် စိမ်းလွင်နေသည်။ ညီမောင်း အုံဆိုင်း
နေသော တောတန်းတွေနှင့် ဝန်းရုံထားသည်။ ပပါးခင်း၊ ဝါခင်းနှင့်
ရှုတ်ခင်း၊ ပဲခင်းများက ရွှေ၏အလုကို ထင်ပေါ်အောင် ဖြည့်စွက်
ပေးထားသည်။

ရွာထဲရှိ အပင်ကြီးတွေ၊ မန်ကျဉ်းပင်၊ ကုလ္ပါပင်၊ ညာ့်ပင်၊
တမာပင်၊ ဇော်ဂျမ်းပင်၊ လက်ပံပင်နှင့် အုန်းပင်၊ ထန်းပင်၊ ဝါးပင်
နှင့် အမြား နှစ်ချို့အပင်ကြီးများသည် ရွှေ၏သရုပ်ကို ပို၍ပိုပြင်စေပြီး
ရွာဝန်း ကျင်ရှိ စိမ်းစို့သည့် စိုက်ခင်းများနှင့်အပြိုင် ရှိနေသည်က
အမှုန်။

မိမိကြီးရွာ

မှန်သည်။ အမည်က ဆန်းသည်။ ရင့်ကျက်သည်။ တည်ဗြိုင်
သည်။ ပြီးတော့ လေးနက်သည်။ မိမိကြီးရွာဟူ ဆိုလိုက်သော်လည်း
မိမိကြီးရွာထဲရှိ လူများသည် မိမိနှင့် စည်းစိမ်ယစ်မူးနှင့်ခြေးငါးများ
ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ်လမ်းကိုသွား။ တောင်သူက တောင်သူ

လုပ်ငန်း၊ အလုပ်သမားက အလုပ်သမားလုပ်ငန်း၊ အချိုကအရောင်း အဝယ်၊ အချို့က ကြံ့ရာကျပန်း လုပ်ကြရင်းနှင့် ဘဝကိုရပ်တည် နေကြရသည်။

မိမိကြီးရွာ၏ဝန်းကျင်သည် လယ်ကွက်များနှင့် လျမ်းခြားထားသည်။ ရင့်မှည့်စ ပြုတော့မည့် စပါးခင်းများတော်း၍ လယ်စောင့်တဲ့ အချို့ကို တွေ့ရသည်။ အချို့တောင်သူများက မိမိတို့ လယ်ကွင်းများကို ကိုယ်တိုင်ကိုယ်ကျ မစောင့်နိုင်ကြ၍ လူငှားပြီး သူကွင်းနှင့်သူ သူ့အပိုင်းနှင့်သူ လေးငါးခြားကိုပါးစပ်ပြီး နေ့နေ့ဖို့ ငှားထားကြရသည်။ မိမိစိုးသော လယ်ကွင်းများထဲရှိ လယ်စောင့်တဲ့လေးများသည် ပြုမ်းသက်နေသည်။

ထိုအချိန်၌ လယ်ခင်းအငှားစောင့်ရသည့် မိမိကြီးရွာသား ဘို့ကြီးသည် လယ်ကွက်များတေားရှိ ကန်သင်းခုံပေါ်၌ မြတ်ခြင်းနှစ်လုံး၊ တံစုံ တစ်ခွောင်းနှင့် အလုပ်ရှုပ်နေသည်။ အလုပ်ရှုပ်သည် ခိုခြင်းထက် ဘို့ကြီးသည် မြက်ရိတ်နေခြင်းသာ ဖြစ်သည်။ ဘို့ကြီးသည် တံစုံကို အားပြုရင်း ကျွန်းလက်တစ်ဖက်က မြက်များကို ဖမ်းဆပ်၍ တံစုံနှင့် ဖြတ်နေဆဲ။ ဖြတ်ရသည့် မြက်များကို လက်တစ်ဆုပ်ပြည့်ပါက ခြင်းထဲတည့်။ ထည့်ပါများတော့ ခြင်းတစ်ခြင်းပြည့်သွားပြီ။

တစ်ခြင်းပြည့်တော့ နောက်တစ်ခြင်းပြည့်အောင် ရိတ်နေဆဲ။ ဘို့ကြီးသည် ဝန်းကျင်ကို မျက်စိကစားလိုက် ကြည့်လိုက်၊ ရိတ်လိုက်နှင့် အလုပ်ရှုပ်နေဆဲ။ နားရော မျက်စိရော ခြေလက်များပါ အလုပ်ပေးရင်းနှင့် ရှိနေသည့် ဘို့ကြီး။ မကြာပါ မြက်ခြင်းနှစ်ခြင်း ပြည့်သွားပြီ။

“ပြည့်ပြ ပြန်မှပဲ”

စိတ်ထဲမှာပင်ပြောရင်း မြက်ခြင်းအပေါ် နှုတ်ခမ်းရှိ ထမ်းပိုး သွေးရမည့် ကွင်းများထဲသို့ ဝါးထမ်းပိုးကို သို့သွေးပြီး ထမ်းလိုက်သည်။ ဝန်းကျင်၏ အလှအပများကို ဘို့ကြီး မကြည့်အား၊ မင်းအား၊ စီးကျော်သည့် ချွေးများကို လက်နှင့်သုတ်ပစ်ရင်း ထမ်းလာခဲ့သည်။ ဘို့ကြီးဦးတည်နေသည်က သူတို့ စောင့်နေရသည့် ခုနစ်စဉ်ကွင်း လယ်တဲ့ဆီသာ ဖြစ်သည်။ လယ်စောင့်တဲ့သည် သိပ်မင်းတော့။ လယ်စောင့်တဲ့ဆီ လျမ်းကြည့်မိတော့ ကျော်မောင်နှင့် သာဆိုင်သည် တဲရှေ့မှာထိုင်ရင်း အဖန်ရည်အိုးနှင့် မိမိကျော်သည်ကို တွေ့ရသည်။ သာဆိုင်တို့သည် ဘို့ကြီးဦးတစ်ယောက် မြက်ခြင်းထမ်းပြီး ပြန်လာနေသည်ကို ကြည့်ရင်းရှိနေသည်။ ကျော်မောင်က ဘို့ကြီးထဲ လက်လျမ်းပြုသည်။

“မြက်ရိတ်တာ မြန်သားပဲ။ ကိုယ်ဆိုရင် ဒီလောက်မြန်မှာ မဟုတ်ဘူး”

ကျော်မောင်က ဘို့ကြီးကို ပြီးကြည့်ရင်းပြောသည်။ သာဆိုင်က-
“နာမည်ကိုက ဘို့ကြီးပါဆိုနော့။ မင်းနွဲငါက တပည့်လေကွာ့။ ဘို့ကြီးဆိုတော့ ပို့ပြီးလုပ်ငန်းဖြစ်တာပေါ့ ကျော်မောင်ရ”

သာဆိုင်စကားကြောင့် ကျော်မောင်က ခေါင်းညိတ်အဖြော် ပြီးသည်။ သူတို့အဖြော်ကြောင့် ဘို့ကြီးက ပြီးရင်းခွေးများကို သုတ်သည်။ ခါးတွင်ထိုးလာသည့် မြက်ရိတ်တံစုံကို ဖြတ်ပြီး တဲအတွင်း ငင်ထားကာ တဲအပြင် ပြန်ထွက်သည်။ တဲအရိုင်း ထားသည့် သောက်ရေအိုးမှာ ရေသောက်သည်။ ပြီးတော့ ဘို့ကြီးက မေးသည်။

“ကျက်ပြီလားဘူ”

ဘိုက္ခိုးကမေးရင်း မိုးဖို့သားမှာ နှပ်ထားသည့် ထမင်းအိုး အဖုးကို ဖွင့်ကြည့်သည်။

“ကျက်ပြီကဲ ။ ကြွက်သားကြော်ထားတယ်။ အိုးထဲမှာ ခရမ်းသီးဟင်း ချက်ထားတယ်ဟော။ မနေ့က ပေါ်ကြော်နဲ့သရက်ချဉ်တဲ့မှာ။ ဆာပြီလား ဘိုက္ခိုး၊ ဆာရင်စားလေ”

ဒီကနေ့ ထမင်းချက်တာဝန်ကျသည့် ကျော်မောင်က ဘိုက္ခိုးကို ပြောသည်။ ဘိုက္ခိုးက ဒယ်ထဲရှိ ကြွက်သားတဲ့ ကြော် တစ်တဲ့ကို ယူပြီး စားရင်း ခေါင်းခါသည်။

“ရွာထဲက အပြန်မှုစားမယ်။ က ကျော်မြှုက်သွားပို့ဦးမယ်”

“အေး မင်းပြန်လာမှ စားရုံပဲ ဘိုက္ခိုး။ မြန်မြန်ပြန်ခဲ့နော်”

သာဆိုင်က ပြောသည်၊ မှာသည်။ သာဆိုင် စကားအဆုံး ကျော်မောင်က ရယ်စာရာအဖြစ်ပြောသည်။

“မြန်မြန်နော် ဘိုက္ခိုး မြေသစ်ကို ငေးမနေ့နဲ့ဦး”

ကျော်မောင့်စကားအဆုံး ဘိုက္ခိုးက မြက်ခြင်းတိုး နှစ်ခြင်းကို အားယူထမ်းရင်း ပြုးသည်။ ပြီးတော့ ပြောသည်။

“ဒါ ကျော်အပိုင်း၊ ခင်ဗျားတို့နဲ့ဘာဆိုင်လဲ”

“မဆိုင်ပါဘူး ဆရာရယ်၊ ထမင်းစားနောက်ကျော့ စိုးလို့ မှာတာပါ ဆရာရဲ့”

“ဟား . . . ဟား . . . ဟား”

ဘိုက္ခိုးက ရယ်ကဲကဲပြောရင်း မြက်ခြင်းကိုထမ်းပြီး ကျော

ပြောရွှေတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

၅

ပေး လိုက်သည်။ ကျော်မောင်နှင့် သာဆိုင်တို့ရုပ်ရင်း ကျွန်ရစ်သည်။ သူတို့နှစ်ဦး၏ သဘောက္ခိုးရယ်သည့်အသံများက ဘိုက္ခိုးထံကပ်ပါလာသည်။ သို့သော် ဘိုက္ခိုးနားထဲ ကျော်မောင်တို့ သာဆိုင်တို့ရယ်သံများကို ရရှုမပြုမိ။ ဘိုက္ခိုး သတိပြုမိသည်က မြေသစ်။ မှန်သည်။

မြေသစ်

မြေသစ် အပြီး၊ မြေသစ်ရယ်သံ၊ မြေသစ် စကားသံလေး။

“မြေသစ်ရယ်”

ဘိုက္ခိုး နှလုံးသားမှတစ်ဆင့် စီးဆင်းလာသည် တမ်းတသံလေးသည် နှိုတ်ခမ်းအစုံမှာ ပျောက်ကွယ်သွားသော်လည်း မြေသစ် အပြီး၊ မြေသစ်အလှများက ဘိုက္ခိုး၏ မျက်ဝန်းထဲမှ ထွက်ခွာမသွားသေး။ အရိပ်နှယ် ကပ်ပြီးပါနေသည့် မြေသစ်၏ ချစ်စရာ ပုံရိပ်လေးကို တပ်မက်မြတ်နိုးရင်း ဘိုက္ခိုးတစ်ယောက် ဖိမ်ကြီးရွားဆီ ပြန်နေခဲ့။

ဘိုက္ခိုး ပုံးပေါ်မှာ ထမ်းပိုး

ထမ်းပိုးတစ်ဖက်တစ်ချက်စီမှာ မြက်ခြင်းကြီးတွေ။

ဘိုက္ခိုးမှာ မြေသစ်အလှကို မြင်ယောင်ရင်းနှင့် မြက်ခြင်းများကို ထမ်းလာရသည်ကိုပင် လေးလံသည်မထင်မိတော့။ မြက်ခြင်းများပါသည်ဟုပင် မထင်မှတ်တော့။ တွေးရင်းပြီးနေမိသည့် ဘိုက္ခိုး၏ ခြေလှမ်းများက သွက်လက်ခဲ့။ ရင်ထဲ နှလုံးသားထဲမှာတော့ အေးမြေခဲ့။ ကြည်နဲ့ကျေန်းနေခဲ့။

ဘိုက္ခိုးသည် မြက်ခြင်းနှစ်ခြင်းကိုထမ်းရင်း ဖိမ်ကြီးရွားဆီ ပြန်နေခဲ့။ သူတို့တောင့်ရသည့် လက်ကွွက်တွေ့နှင့် လယ်တောင့်တဲ့သည်

တစ်မိုင်ခန့် ဝေးသည်။ ရွှေနှင့် လယ်စောင့်တဲ့အကြား၏ လယ်ကွင်းတွေ၊ ဝါခင်းတွေ၊ ငရှုတ်ခင်းတွေ ရှိသည်။ ဘုံကြီးသည် လယ်ကွက် များအကြားရှိ လူသွားလမ်းလေးပေါ်၌သွားရင်း ရှိသည်။ ဘုံကြီး ထမ်းလာသည့် မြက်ခြင်းနှစ်ခြင်းသည် စည်းဝါးညီညိုနှင့် လူပ်ခါ ရင်းရှိသလို ဝါးထမ်းပိုးသည်လည်း ခြေချွတ်ပိုး၊ ခြေချွတ်ပိုး၏ ည်တ်ခါ ရင်းရှိသည်။

တကယ်တော့ ဘုံကြီး အပါအဝင် ကျော်မောင်၊ သာဆိုင်တို့ သည် အလုပ်သမား ဆင်းရဲသားများသာဖြစ်သည်။ ယခု သူတို့ သံးယောက် အလုပ်က လယ်စောင့်ရသည့်အလုပ်ဖြစ်သည်။ သူတို့ စောင့်ရသည့် ခုနစ်စဉ်ကွင်း လယ်ကွက်များသည် ကျယ်သည်။ တောင်သူပါးလို့၏ လယ်ကွက်များကို ရွေးသင့်ပြီး ကြိုက်ရွေးရှု စောင့်ကြခြင်းသာ ဖြစ်သည်။ ကျော်မောင်နှင့် သာဆိုင်သည် အသက် ဂုဏ် ကျော်သာ ဖြစ်ကြပြီး အိမ်ထောင်စီကြသည်။ ဘုံကြီးက အိမ်ထောင်မရှိသေး။ လူပို့တစ်ယောက် ဖြစ်ပြီး အသက် ဂုဏ် နှစ်သာ ရှိသေးသည်။

တကယ်တော့ ဘုံကြီးက လူကောင်ထွားသည်။ ကာယဗ္ဗလ တောင့်သည်။ သန်မှာသည်။ ယောကျားပီသသည်။ အသားညီ သူဖြစ်သည်။ မျက်လုံး၊ မျက်ခုံးကောင်း။ မေးရှိးကားကားနှင့် မထူမပါးနှင့်ခမ်းအစုံက ယောကျားပီသမှာ၊ ပြတ်သားမှာတွေကို ပြသနေသည့်နှင့်မခြား။ ဗုံးစွဲရဲရှိနေသည့် မျက်လုံးအစုံက ရိုးသားမှ နှင့် ဖော်ရွှေမှုကို ဖော်ဆောင်နေသည်က အမှန်။ ပြောရလျှင် ကျော်မောင်တို့ သာဆိုင်တို့နှင့် ခန္ဓာကိုယ် အချို့အစား ကွာသည်။ ကျော်မောင်က သမီးတစ်ယောက်ရှိသလို သာဆိုင်ကလည်း

ပြုကျော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုပ်စွာ

၅

သားတစ်ယောက်ရှိသည်။ သူတို့နှစ်ဦး၏ မိသားစုံမှုလည်း နေးဖြစ် သူတွေက လယ်ရိတ်၊ လယ်စိတ်၊ ဝါကောက် ငရှုတ်ကောက်။ အခိုက ဦးဆောင်သူတွေက ကျော်မောင်နှင့် သာဆိုင်တို့သာ။

ဘုံကြီးသည် တွေးရင်းနှင့် ရွှေထဲဝင်ခဲ့သည်။
“ဟေ့ လယ်စောင့်သမားကြီး၊ ပြန်လာပြီလားကွာ”
“ဟုတ်ကဲ့ ကုံကြီးမြမွေး၊ ပြန်လာပြီပျား”
“မမ်းတိုကတော့ ဟန်ကျွေသဟေ့၊ အရင်းမစိုက် လေ့လို့လိုက် ဆိုတာ မင်းတို့အဖွဲ့ကို ပြောတာကွာ”

ကိုမြမွေးက ဘုံကြီးထမ်းလာသည့် မြက်ခြင်းများကို ကြည့်ရင်း ပြောသည်။

“ဒီလိုပေါ်ပျား ကုံကြီးမြမွေးရေး လုပ်ရတာပဲပျို့။ ဒါမှုလယ်စောင့် ခရတဲ့ငွေလေး အဖတ်တင်မှုပျား။ ဒီငွေကို အားကိုပြီးစားပစ်ရင် ကုန်သွားမှု”

“အင်း . . . အင်း . . . ကောင်ပါတယ်ကွာ။ မင်းတို့အဖွဲ့ကြီးတော် အလုပ်လုပ်တာကို ဝမ်းသာလို့ပြောတာ”

“ဟုတ်ကဲ့ . . . ကုံကြီးမြမွေး၊ သွားပြီးမယ်ပျို့”
“အေး . . . အေး”

ဘုံကြီးသည် မြက်ခြင်းများကိုထမ်းပြီး ရွာလယ်လမ်းမှ တစ်ဆင့် မြေသစ်တို့ အိမ်သို့ဝင်ခဲ့ချေပြီ။

မြသစ်ကို အိမ်ရွှေမှ ငရှုတ်သီးတွေကို နေလှန်းထားပြီး ငရှုတ်သီး အပြန်၏ ဘေးနားများကို တံမြက်စည်း လုည်းကျင်းနေသည်ကို တွေ့လိုက် ရသည်။ မြသစ်က ဘုံကြီး မြက်ခြင်းလာပို့သည်ကိုပြင်သည်။ မမြင် ချင်ဟန်ပြုရင်း တံမြက်စည်းနှင့် အလုပ်ရွှေပြန်နေဟန်ပြုသည်။ ဘုံကြီး

က မြသစ်ကို ဇူရသည့် မျက်လုံအထုနှင့် ဗိုက်ကြည့်ရင် မသိမသာပုံးသည်။
 “ဟော . . . မောင်ဘို့ကြီး”
 “များ”
 “ဒီကနဲ့ စောလျချည်လားကွဲ”
 “ဟူတ် . . . မြန်မြန်ရိတ်၊ မြန်မြန်ပို့တာ အကောင်းဆုံးပဲ။
 ဉာဏ်လာပို့ရေးမလားပဲ”
 “အေး . . . လာပို့လှည့်ကွား၊ မြက်နဲ့ကျွေးရတော့ ပဲဖတ်
 နှမ်းဖတ် သက်သာတာပေါ့။ ပို့လှည့်ဟေး”
 “ဟူတ်ကဲ”
 ဘို့ကြီးက မြသစ်ဖခင် ဦးငွေမှုနှင့် စကားပြောရင်း မြက်ခြင်း
 များကို စောင်ချမ်းပင်အရိပ်မှာ ချသည်။ ခြင်းထဲမှ မြက်များကို ထုတ်
 ပြီး နွားစာနှင့်ခုံဘေးမှာ ကျကျနှစ်ပုံးသည်။ ထိုအခါန် ဦးငွေမှုန်က-
 “မထုတ်ပေါ်ရေး မြက်ရိတ်ခပေးလိုက်ဟေး”
 “ဟူတ် . . . ဟူတ် . . . ခဏလေးစောင့်ပို့ဟေး မောင်ဘို့ကြီး”
 ဒေါ်ပေါက မီးဖို့ချောင်ထဲမှနေရှု အောင်ပြောသည်။
 “ရပါတယ်ပျော် ဖြည့်းဖြည့်လုပ်ပါ ဒေါ်လေး”
 ပြန်ဖြေလိုက်သည့် ဘို့ကြီးက ဖြေရင်းနှင့် မြသစ်ထံကြည့်
 သည်။ တံမြက်စည်းလှည့်ရင်းနှင့် မြသစ်သည် ဘို့ကြီးထံတစ်ချက်
 ဓာတ်ကြည့်သည်။ နှုတ်ခမ်းစူပြုသည်။ လျှပ်တစ်ပြက်ဆုံးသွားသည့်
 မြသစ်မျက်လုံးများထဲမှ အကြည့်များကို ဝေခွဲအဖြော်ရင်း ဘို့ကြီး
 ကျေနပ်နေသည်။ ဦးငွေမှုန်က ဘို့ကြီးနှင့် စကားပြောရင်း နွားစာ
 ကျွေးနေဆဲ။ နွားစာကျင်းထဲ နွားစာတွေ ထည့်ရင်းရှိသည်။ နွားစာ

ကျင်းမှာ နွားကြီးလေးကောင်။ ထိုနွားကြီးများက နွားပြာကြီးနှစ်
 ကောင်နှင့် နွားနှို့ကြီးနှစ်ကောင်။ နွားမကြီးနှစ်ကောင်နှင့် နွားပေါက်
 သုံးကောင် ရှိသေးသည်။ နွားတွေက နွားတဲ့နှင့်အပြည့်။

“မောင်ဘို့ကြီး၊ အိမ်ထဲဝင်ထိုင်လေကွာ”

“ရပါတယ်ပျော်”

နွားစာထည့်ရင်း ဦးငွေမှုန်က ပြောသည်။ ဘို့ကြီးက မြသစ်
 ထံကြည့်ရင်း ဖြေသည်။ မကြာပါ။ ဒေါ်ပေါသည် မြက်ရိတ်ခပိုက်ဆုံး
 ဘို့ကြီးထံ လာပေးသည်။

“ဉာဏ် ပို့ရေးမှာပေါ့ မောင်ဘို့ကြီး”

“ဟူတ်ကဲ ဒေါ်လေး၊ ပို့ရေးမယ်”

“ဒါဆိုရင် ဉာဏ်အတွက်ပါ ယူသွား”

“ဟူတ်ကဲ”

ဘို့ကြီးသည် တစ်ရက်စာ မြက်ပို့ခယူပြီး ပြန်ခဲ့သည်။ ဦးငွေမှုန်
 ကိုရော ဒေါ်ပေါကိုပါ နှုတ်ဆက်ပြီး ပြန်ခဲ့သည်။

“မြသစ် . . . ပြန်မယ်”

“ဟူတ်”

မြသစ်က ခေါင်းငဲ့ရင်းဖြေသည်။ မျက်နှာလေး မြှင့်ရပေမဲ့
 အသံလေး ကြားလိုက်ရသည့်အတွက် ကျေနပ်နေသူက ဘို့ကြီး။

ဘို့ကြီးတစ်ယောက် လယ်စောင့်တဲ့ကိုသာ ပြန်ခဲ့သည်။ အိမ်ကို
 မဝင်တော့။ နောက်ရက်မှ ဝင်တော့မည်။ နေ့မြှင့်နေဖြူ။ နေရာရင်
 ခြည်က ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ရွှေရည်လွှမ်းနေသည့် နေ
 ခြည်သည် ရင့်စပြုတော့မည့် လယ်ကွင်းများကို ဖုန်းပက် ကျိုစယ်

ရွှေသားမြတ်ပါး

နေသည်။ လယ်ကွင်း လအေးပေါ်မှနေ၍ တဲ့ဆီပြန်ခဲ့ရာ မကြာမိ ခုနစ် စဉ်ကွင်း လယ်တောတဲ့ကို ပြန်ရောက်ခဲ့သည်။

“ပြန်လာပြီလား ဘို့ကြီး”

“ဟူတ်”

“ထမင်းပြင်လိုက်ရမလားဟော”

“ပြင်လိုက်ပါလား။ စောစောစားပြီးတော့ နားအေးတာပေါ့”

ဒီကနေ့ ထမင်းဟင်းချက် တာဝန်ကျသည့် ကျော်မောင်က ပြောသည်။ သာဆိုင်က တဲ့ရွှေမှာထိုင်ရင်း မနက်ခင်းက လေးခွန့်င့် ပစ်ထားသည့် လယ်ကြွောက်များကို မီးဖျုတ်ပြီး အမွေးများကို ဓားနှင့်ခြစ် နေသည်။ ကျော်မောင်ထမင်းပွဲပြင်ပြီးတော့ သုံးခြီးသား ပိုင်းစားကြ သည်။

“ဦးငွေ့မှုန်က ညာနေပို့ပေးပါပြီးတဲ့ ပိုက်ဆံ့လဲပေးလိုက်တယ်”

“ဟူတ်လား၊ ဒီကနေ့ရတဲ့ ပိုက်ဆံ့နဲ့ ဆန်ဝယ်ခဲ့တော့ဟော”

သာဆိုင်က ဘို့ကြီးကို ပြောသည်၊ ဘို့ကြီးက -

“ဝယ်ခဲ့မယ်လဲ”

“ဟကောင်လေး၊ မြေသစ်ကို တွေ့ခဲ့ရဲ့လား”

“လာပြန်ပြီ၊ ခင်များတို့က စကားပြောရင်၊ မြေသစ်မပါဘဲ စကား မပြောတတ်ဘူးလား”

ဘို့ကြီးစကားကြောင့် ရယ်ကြသည်။

“မပြောတတ်လို့ပေါ့ကောင်လေးရဲ့၊ ဒီမှာ ဘို့ကြီး၊ မနေးစေနဲ့ နော်။ မြေသစ်က ချောတယ်ကွာ။ မြေသစ်ကိုယူချင်တဲ့ ရွာထက် ကာလ သားတွေက မနည်းဘူးရှိတယ်ကွာ”

ပြောရွှေတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

“ဒါတွေက ဖူးစာပါမှ ဆုံးတာပါယွာ။ လိုချင်တိုင်းမရပါဘူး။ ကျော်တို့ လူကိုတော့ ကျော်ယုံတယ်။ ဒီကောင်လေး မြေသစ်နဲ့ ဖူးစာပါကို ပါရမယ်လို့”

ကျော်မောင်ဆုံးက ရွှေဆင့်နောက်ဆင့်ပြောရင်း ပြီးကြသည်။ ဘို့ကြီးက သူ့အကြိုက်တွေသွားတာနဲ့ အသံက် ရယ်သည်။

မကြာပါ၊ ထမင်းစားပြီးပြီးဆုံးတော့ ခဏနားကြသည်။ နားအပြီး မြက်ရိတ် တာဝန်ကျသည့် ဘို့ကြီးသည် တဲ့မှာပင် နေရ သည်။ ထမင်းချက် တာဝန်ကျသည့် ကျော်မောင်က ညစာအတွက် ပြင်ဆင်ရသည်။ သာဆိုင်က လယ်ခင်းများကို လှည့်ပတ်အကြည့် သွားရသည်။ ဒါက သူတို့သုံးယောက်၏ နေ့စဉ်တာဝန်၊ နေ့စဉ် အလုပ်။

ညနေစောင်းတော့ ဘို့ကြီးသည် လယ်ကွက်တွေအကြား၌ မြက်တွေကို ရိတ်သည်။ မြက်နှစ်ခြင်းရတော့ မြေသစ်တို့အိမ်ကို သွားပြီးပို့သည်။ မြက်ရိတ်ခဲ့ရတာ၊ မြက်နှစ်ခြင်း ထမ်းရတာ၊ မပင်ပန်းခဲ့။ မြေသစ်၏ မျက်နှာလေး မြင်လိုက်ရတော့ ပိုပြီးတောင် ကျေနပ်ခဲ့ရ ကြည့်နဲ့ခဲ့ရသည်က အမှုန်။

ညရောက်တော့ ဘို့ကြီးတို့သုံးယောက်အဖွဲ့မှာ လေးခွက်ယိုစီ ဓားကိုယ်စိန္တ့ လက်နိုင်မီးကိုယ်စိန္တ့ လယ်ကွက်များကို လှည့်ပတ်ပြီး ကြည့်ရသည်။ ညရေးညတာ စောင့်ရွှေက်ရသည်။ စပါးခင်းတွေ မပျောက်ဖို့က အမိက အရေးအကြီးဆုံး။ မပျောက်မရှုအောင်လည်း အခင်းရှင်တွေက ဘို့ကြီးတို့အဖွဲ့ကို ငါးခဲ့သည်မဟုတ်လား။

ညပိုင်းရောက်ပြီဆိုတော့ အတော်ဝေးဝေးရှိ ဘုံကြီးတိုလို
ဘဝတူ လယ်ခင်းစောင့်တွေနေသည့် တဲ့များဆီက မီးရောင်လက်
လက်တိုကို မြင်နေရသည်။ စပါးခင်း၊ လယ်ကွက်များကို ပတ်လှည့်
၌ဗီး စောင့်ရောက်ပေးသည့် သက်တဖြစ်သည်။ လက်နှိပ်မီးရောင်
များကို မြင်နေရသည်။

ညသည် မှုံးမှုံးနေသည်။

အထက် ကောင်းကင်ရှိ ငွေကြယ်လေးများသည် မရဲတရဲ
လင်းလက်ပေးနေသည်။

လယ်ကွင်းများဆီမှ ကောက်နှုန်းအနဲ့သင်းသင်းကလည်း ဝန်း
ကျင်ကို လွှာမြှုံးခြုံထားသည်။

လယ်ကွင်းရန်း၊ ကောက်ရန်းက မွေးပါဘိတော့ . . .

ဘုံကြီးတို့အဖွဲ့၊ စပါးခင်းများဝန်းကျင်မှာ ကင်းလှည့်ပေး
နေဆဲ။

ညသည် လူချင်တိုင်းလှနေသည်။

အန်း (၂)

“ဒီကနေ့ ခင်ဗျားအလှည့် . . . ရေ့”

ဘုံကြီးက မနက်စောစောတနေပြီး ထမင်းအိုးချက်ရင်း
ရှိသည်။ မိုးမလင်းသေး။ ထမင်းအိုးတစ်လုံးကျက်နေပြီ။ ထမင်းအိုး
ကျက်တော့ ရေနွေးအိုးဆက်ပြီး တည်ထားရင်းရှိစဉ် ကျော်မောင်နှင့်
သာဆိုင်တို့ အိပ်ရာမှ နီးလာပြီဖြစ်သည်။

ဘုံကြီးက ပြောရင်း မြိုက်ထည့်ခြုံကြီးနှစ်လုံးနှင့် ထမ်းပိုးနှင့်
တံစံကို သာဆိုင်ဆီပေးသည်။ သာဆိုင်သည် ခေါင်းညီတိပြုရင်း
မျက်နှာသစ်သည်။ မျက်နှာသစ်အပြီး ပုံဆီးပြင်ဝတ်သလိုလိုနှင့်
မျက်နှာကို သုတေရင်း အရုံသင့်ခုတ်ထားသည့် အဖန်ရည်အိုး အနီး
ဝင်ထိုင်သည်။ ကျော်မောင်လည်း မျက်နှာသစ်အပြီး ထိုင်လိုက်သည်။
ဘုံကြီးသည် မနေ့ညက ကျော်သည့်ထမင်းများကို ဒယ်အိုးထဲ
ထည့်ပြီးကြော်သည်။ ကြော်ပြီးသည်နှင့် လုံသုံးလုံးထည့်သည့် သည်။
ဟင်းကျော် ကြွက်ကင်ချက်များကို ပြန်နွေးပြီး ဝိုင်းဖွဲ့စားကြသည်။

တကယ်တော့ ဘို့ကြီးတို့စောင့်သည့် လယ်ကွက်များသည် တစ်ဦးတည်း အပိုင်မဟုတ်။ တောင်သူကြီးငါးဦးအပိုင်။ မြေသစ်တို့ ဖောင် ဦးငွေ့မြန်တို့၏ လယ်ကွက်တွေအပြင် ဦးပန်းဆယ် ဦးကော်အံလေး ဦးဖိုးကြည်၊ ဦးသာဟန်တို့၏ လယ်ကွက်များတို့ စောင့်နေခြင်းဖြစ်သည်။ လယ်တစ်ကွက်ကို ဘယ်လောက်ဟု ရွေးသင့်ထားသည်။ ဦးပန်းဆယ်၊ ဦးကော်အံလေး၊ ဦးဖိုးကြည်၊ ဦးသာဟန်တို့ကလည်း ဆယ်မကကျော်သူကျော်၊ ဆယ်မကနီးပါး ရှို့သူနှင့် ဓကပေါ်းလိုက် တော့ ၆၀ ကျော် ၃၀ နီးပါး ရှို့သည်။ ဒါတော့ လယ်ကွင်းက ကျယ်သည်။ များသည်။ သည်လယ်ကွက်တွေကို ဘို့ကြီးတို့သုံးဦးက လုံခြုံအောင် စောင့်ခဲ့သည်။

လယ်စောင့်ခက သီးခြား၊ လယ်တွေရှိတ်ရက် ရောက်ပြီးရင် လယ်ရှိတ်အဖွဲ့နှင့် လိုက်ရှိတ်ပါက လယ်ရှိတ်ခကလည်း သီးခြားရ သေးသည်။

အခု ဘို့ကြီးတို့အဖွဲ့ လယ်ခင်းစောင့်အလုပ်ရပြီ ဆိုသည်နှင့် နေဖို့ရာ တဲ့တွေဆောက်၊ သည့်နောက် ဘို့ကြီးသည် ငါးလုံးလေးလုံးကို တောင်သူဦးကျော်အံလေး အိမ်ခြုံမှ တောင်းယူခွဲခဲ့သည်။ နောက်မြေက်ထည့်ရန် ခြင်းကြီးနှစ်လုံးရက်သည်။ ထမ်းဖိုး ထမ်းပိုး တစ်ချောင်းပါ လုပ်လိုက်သည်။။။ ဤသို့ မြေက်ခြင်းရက်၊ ထမ်းဖိုးလုပ်ပြီး သည့်နောက် ဘို့ကြီးက ရှာထဲသွားသည်။ သူတို့စောင့်သည့် လယ်ခင်းရှုံးတွေဆီ မြေက်ဝယ်မလား၊ မြေက်ရှိတ်ပို့ပေးမည်ဟု လိုက်ပြောသည်။ ဆေးလိပ်ဖိုး ဟင်းဖိုးရအောင် စီစဉ်နေခြင်းဖြစ်ကြောင်းပါ ပြောပြသည်။ ဘို့ကြီးတို့ အစီအစဉ်ကို ဦးငွေ့မြန် အပါအဝင် အခြား

လယ်ခင်းရှုံးတွေကပါ ဝယ်မည် ယူမည်ဟု ပြောကြသည်။ ထို့ကြောင့် ရွာထဲကအပြန် အဖွဲ့နှင့် တိုင်ပင်သည်။ တစ်ရက်ကို မြေက်နှစ်ခေါက် ရိတ်ရမည်။ ထိုနေ့ မြေက်ရိတ် တာဝန်ကျသွားသည် ထမင်းဟင်း မချက်ရှာ။ မြေက်နှစ်ခေါက်သာ ရအောင်ရိတ်။ နှစ်ခေါက်ဆိုတာ မနက်ခင်း တစ်ကြိမ်ရိတ် ရွာထဲပို့ရုံးသာ။

ကျွန်ုတ်လူနှင့် ဦးက တဲ့နှင့်လယ်ကွက်တွေကို စောင့်ရောက်ရ မည်။ မြေက်ရိတ်ခရသည့်ငွေကို တောထဲအတွက် ဆန်၊ ဆီ၊ ဆေးလိပ် ဝယ်မည်။ လယ်ခင်းစောင့်ခရသည့်ငွေကို မထိရာ။ ဒါတော့ ကျော်မောင်နှင့် သာဆိုင်တို့က သဘောကျခဲ့သည်။ လက်ခဲ့ခဲ့သည်။ အကြံကောင်းသည့် ဘို့ကြီးကို ချီးကျျှီးကြသည်။

“ဒီကောင်းလေး တကယ်ဦးနှောက်ပြေးတယ်။ ကြည့်စမ်း။ ငါတို့ မမြင်တာကို မြင်တယ်။ ငါတို့မသိသေးတာကို သူကသိနေတယ်။ ဒီကောင်းလေး အကြံရတာ တကယ်ကောင်းတယ်ကွာ။ အပိုင်ငွေငွေတော့ တို့လယ်စောင့်ခဲ့ ရတဲ့ငွေတွေ မကုန်တော့ဘူးပေါ့”

သို့ကလို ချီးကျျှီးခံရသည့် ဘို့ကြီး။

ကျော်မောင်နှင့် သာဆိုင်တို့လက်ခဲ့ပြီး နောက်ရက်မှစ၍ ပွဲဦးထွက် ဘို့ကြီးက မြေက်စရိတ်သည်။ ကျော်မောင်နှင့် သာဆိုင်တို့က ထမင်းဟင်း ချက်သူချက်။ လယ်ကွက်တွေဆီ ကင်းလှည့်ရင်းကြောင်း တူးသူတူး။ သုံးလေး ရက်အထိ ဆက်တိုက် ဘို့ကြီးမြေက်ရှိတ်သည်။ ဆက်တိုက်ပို့သည်။ နောက်တော့ ဘို့ကြီးအပြီး သာဆိုင်အပြီး ကျော်မောင်အပြီး ဘို့ကြီး။

အလုညွှေကျ တစ်ရက်စီ မြေက်ရှိတ်ကြသည်။ ပို့ကြသည်။

ကျိန်တဲ့လူ နှစ်ဦးကလည်း ကိုယ့်တာဝန်နှင့်ကိုယ်။ မြက်ရိတ်ခကို နေ့ချင်းပေးကြသည်။ ပေးသည့်ငွေကို ဆန်၊ ဆီ၊ ဆား၊ ဆေးလိပ် ဝယ်ထားကြသည်။ တဲ့မှာ လိုတာရှိရင်လည်း ဝယ်သည်။ ဟန်ကျနေ သည်။ ဘိုက္းဦးတို့ မြက်ခြင်းနှစ်ခြင်းကို သူတို့စောင့်ရသည့် လယ်ရှုင် ပါးဦးသာမက အခြားတောင်သူများကပါ မှာကြသည်။ ဝယ်ကြ သည်။ ဒီတော့ အဆင်ပြေသည်။

မနေ့က ဘိုက္းဦး အလှည့်။

ဒီကနေ့ သာဆိုင် အလှည့်။

မနက်ဖြန် ကျော်မောင့်အလှည့်။

ဒီကနေ့ သာဆိုင်အလှည့်ဖြစ်၍၊ ထမင်းစားပြီး မြက်ခြင်းနှစ်ခြင်းနှင့် သာဆိုင် မြက်ရိတ်ထွက်သွားပြီ။ လေပင်ချွန်လိုက်သေး သည်။ သီချင်းပင် ဆိုလိုက်သေးသည်။

xx ချုပ်သူရေ ကြည့်လိုက်စမ်းပါ xx လယ်ကွင်းပြင်နဲ့
ကောင်းကင် ပြာပြာ xx အဆုံးအစမရှိ ကွာဝေးကြပါတယ xx
ကိုယ့်ဘဝတွေလည်း xx ဒီသို့ဒီနယ် ဝေးမှာစိုးတယ် xx
ချုပ်သူနဲ့သာဆိုရင် xx ရေတွဲတန်း မြေတွဲတန်း xx
ခြားနားစော်းကွယ် xx

သာဆိုင်သည် အဝေးကိုရောက်နေပြီ။ သို့သော် သီချင်းသံက ဘိုက္းဦးတို့အနီး ရစ်ပဲရင်း ကျုန်ရစ်သည်။ တွေ့တေးသိန်းတန်း၏ သီချင်းကို ဆိုသွားသည့် သာဆိုင်ကို ကျော်မောင် ကြည့်ရင်း . . .

“အဟင်း ဒီကောင် အလွမ်းသီချင်းတွေဆိုနေပြီကွာ မြန်းမကို လွှမ်းနေပုံရတယ်”

ဘိုက္းဦးက ပြောနေသည့် ကျော်မောင့်ကိုကြည့်ရင်းမေးသည်။

“ခင်ပျားကရော ရွာမှာကျွန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို မလွမ်းဘူးလား”

ဘိုက္းဦးအမေးစကားကြောင့် ကျော်မောင်က ရယ်သည်။ ရယ်ရင်း ပြောသည်။

“ဟာ ကောင်လေးကလဲ လွမ်းတာပေါ့ကွာ။ မလွမ်းဘဲ ရှိပါ မလား။ မင်းသာ လွမ်းစရာမရှိလို့ မလွမ်းရတာကွာ”

“ကျူးလဲ လွမ်းချင်တယ်ပျား။ ဘယ်လွမ်းရမှန်းမသိဘူး”

ဘိုက္းဦးစကားကြောင့် ကျော်မောင်က ခေါင်းကုတ်သည်။ ဘိုက္းဦးထဲ စူးရွှေ့ကြည့်သည်။ မေးသည်။

“မင်းလဲ လွမ်းစရာရှိသားပဲကွာ။ ငါမော်နေလိုက်တာ၊ ဖို့ . . . မြေသစ်ကို မင်းမလွမ်းဘူးလား။ မှန်းပြီး လွမ်းကြည့်ပါလားကွာ”

“အဟီး . . . ဟီး . . . ဟီး”

ကျော်မောင်စကားအဆုံး ဘိုက္းဦး မလုံမလဲနှင့် လိပ်ပြောမသန့် စွာ ရယ်သည်။ ပြီးသည်။ ရယ်ရင်း ပြီးရင်း ခေါင်းတညိုတညို လုပ်နေသည်။

“မရယ်နဲ့ ကောင်လေး မင်း မြေသစ်ကို မလွှမ်းဘူးလား၊ မှန်မှန် ပြောစမ်း”

ဘိုက္းဦးက ခေါင်းယမ်းရင်း မိုးဖိုးထဲသို့ ထင်းချောင်းတွေတည့် ရင်း ပါးစပ်ဖြင့် တယူယူမှတ်နေသည်။ အမေးကို မဖြေသေး။ ဘိုက္းဦးက မဖြေတော့ ကျော်မောင်က ပြောသည်။

“မြေသစ်က လှုတယ်နော်”

ရွှေသားမြတ်ပင်း

ကျော်မောင်စကားကြောင့် ဘိုက္ခိုး မျက်မောင်ကြတ်သွားသည်။
 “ချောလဲချောတယ်၊ လှလဲလှတယ်။ ပြီးတော့ ယဉ်လယဉ်
 တယ်က္ဗာ။ စေ့စွေ့ကြည့်လေ လှလေပဲနော်”
 ဆက်လာသည့် စကားများကြောင့် ဘိုက္ခိုး မနေနိုင်တော့
 ပြောသည်။

“ဟူတ်တယ်ပျာ၊ မြသစ်ကချောတယ်”
 “အင်း . . . ပြီးတော့ကော . . . ”
 “လှတယ်”
 “နောက်တော့ကောက္ဗာ . . . ”
 “ယဉ်လယဉ်တယ်ပျာ”
 ဘိုက္ခိုးစကားများကြောင့် ကျော်မောင်ကပြီးသည်။ ပြီးရင်း
 မေးလာသည်။

“မင်း မြသစ်ကို မချုစ်ဖူးလား”
 “ဟာ . . . ဒီလောက်လှတယ်၊ ချောတယ်၊ ယဉ်တယ်လို့
 ပြောနေမှတော့ ချစ်နေလို့ ပြောနေတာပေါ့။ ခင်ဗျားကလဲပျာ”
 “ဟား . . . ဟား . . . ဟား . . . ဟား”
 “ဟား . . . ဟား . . . ဟား . . . ဟား”

နှစ်ဦးသား ဟားတိုက်ရယ်လိုက်ကြသည်။ နောက်တော့
 အတော်ကြောသည်အထိ မြသစ်အကြောင်းတွေ ပြောဖြစ်ကြသည်။
 နေပင် အတော် မြင့်ချေပြီ။ ဘိုက္ခိုးလည်း လက်ဖက်ရည်အိုးပွဲကိုပြီ။
 “ကဲ့ . . . ကဲ မင်းလုပ်စရာရှိတာလုပ်း၊ ပါလယ်ကွဲက်တွောက်
 ကင်းလှည့်ရင်းသွားဦးမယ်။ အပြန်လယ်ကြတ်ရလာမှ ဟင်းချက်ကြ
 တာပေါ့”

ပြုကျော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၃၂

“တစ်ခါလာလဲ တော်ကြတ်သား။ တစ်ခါလာလဲ ကြတ်သားနဲ့
 ဒီတစ်ခါ ကိုသာဆိုင် ပြန်လာရင် ကြတ်သား မှာကြည့်စို့ပျာ”

“မင်းသဘော။ ဟင်းအပြောင်းအလဲနဲ့ဆိုတော့ ပိုကောင်း
 တာပေါ့”

ကျော်မောင်ကပြောရင်း နှီးခမောက်ကိုဆောင်း၊ လေးခွဲ
 လွယ်အိတ်ကိုလွှာယ် ခက်ရင်းတစ်ချောင်းနဲ့ ပေါက်ပြားတစ်လက်ကို
 ထမ်းပြီး တဲ့မှ ထွက်သွားချေပြီ။

ဘိုက္ခိုးသည် မနေ့ညက ကျွန်းသည့် ငပိုကြော်များကို ဒယ်လဲ
 ထည့်ပြီး နွေးလိုက်သည်။ ကြတ်သားကြော်အကျွန်းများကိုပါ ဆီပူ
 တိုက်လိုက်သည်။ ဒါတွေပြီးတော့ လယ်ကန်သင်းရှိ ရေကန်စွုံးရှုက်
 အညွှန်းတွေကို ခွဲပြီး ပြတ်ထားလိုက်သည်။ ငပိုချက်နှင့် တို့စားရန်
 ဖြစ်သည်။

နေမြင့်နေပြီ။

သာဆိုင်တစ်ယောက် လေတွေ့နှုန်းချိန်၊ သီချုင်းတအေးအေး
 နှင့်အတူ မြက်ခြင်းနှစ်ခြင်းထမ်းရှု ပြန်လာပြီဖြစ်သည်။ ဘိုက္ခိုးသည်
 လည်း ထမ်းဟင်းကျက်နေပြီ။ ဒီတော့ တဲ့မှာအလုပ်မရှိရှု တဲ့ဝန်း
 ကျွန်းရှိ ပေါက်နေသော မြက်များကို ပေါက်ပြားနှင့် သန့်ရှုင်းရေး
 လုပ်နေသည်။ ကျော်မောင်က တဲ့ကိုပြန်မရောက်သေး။ ကြတ်ရလာ
 မည်လား၊ ငါးရ လာမည်လား၊ အားရလာမည်လား မသိသေး။
 တစ်ခုခုရလာပါက ကြော်တန်းကြော်၊ ချက်တန်းချက် လုပ်မည်။

သာဆိုင်သည် မြက်ခြင်းနှစ်ခြင်းကို တဲ့ရွှေ့မှာချသည်။

“ဟိုကောင် ပြန်မလာသေးဘူးလား ဘိုက္ခိုး”

သာဆိုင်ကမေးရင်း ပုံဆိုးကို ပြင်ဝတ်၍ တဲ့ထဲဝင်ပြီး ရေ
သောက်သည်။ ဘို့ကြီးမြက်ရှင်းရင်း ဖြေလိုက်သည်။

“မလာသေးဘူးပူ”

ဖြေရင်းနှင့် ဘို့ကြီးသည် ကျယ်ဝန်းသည့် လယ်ကွက်များဆို
ကြည့်သည်။ သူတို့စောင့်ရသည့် လယ်ကွက်များ၏ ကန်သင်းများ
ဆိုင့် ပတ်၍ သွားနေသည့် ကျော်မောင်ကို လုမ်းမြင်ရသည်က ခပ်
ရေးရေး။

ဘို့ကြီးက ကျော်မောင်ထံကြည့်ရင်း။

“ဟိုဘူးပူ . . . ခက်ရင်းထမ်းထားတဲ့နောက်မှာတော့ ကြိုက်
တွေ သီပြီး ထမ်းထားတယ်လို့ ထင်တာပဲ”

“ဟူတ်လား”

ဘို့ကြီးစကားအဆုံး သာဆိုင်က ကျော်မောင်ရှိရာကို ကြည့်
သည်။ ဘို့ကြီးလည်း ကြည့်နေဆဲ။ ကျော်မောင်သည် ကန်သင်းခုတွေ
ပေါ်သွားလိုက် ထိုင်လိုက် လေးခွန့် ပစ်လိုက်လုပ်နေသည်ကို လုမ်း
မြင်နေရသည်။

“က သွားမယ်ကွား၊ ဒီနေ့ဘယ်အိမ်ကို ပို့ရရင်ကောင်းမလဲ
ဘို့ကြီး”

“ဦးလေးသာဟန်တို့အိမ်ကို ပို့လိုက်ပျော်။ မနေ့က ညာနေခေါင်း
ကျုပ် တောက် ပြန်လာတော့ ရွာထိပ်မှာတွေ့တယ်။ မနက်ပြန် မြက်
လာပို့ပေးပါဦးလို့ ပြောလိုက်တယ်ပျု”

“အေး . . . အေး . . . ငါသွားပို့လိုက်မယ်”

ဘို့ကြီးစကားအဆုံး သာဆိုင်သည် မြက်ခြင်းကိုထမ်းသည်။

“ကိုသာဆိုင်”

“ဘာလဲကွဲ”

“အိမ်ဝင်ပြီး မိန်းမအနား ကပ်မနေနှိုးခြီးနော်။ ထမင်းစား
အချိန်မိ ပြန်လာခဲ့။ နောက်ကျရင်တော့ မချိန်ဘူး။ အကျိန်စား
ပစ်မှာ”

“မင်းဂွာ၊ တော်တော် ကိုယ်ချင်းမစာတဲ့ ကလေးပဲ”

နှစ်ဦးသား ရယ်ရယ်ကျကျပြုကြရင်း အပြိုင်ပြီးနေကြသည်။

“မင်းအလှည့် ကျရင်သိမယ်။ မင်းနဲ့မြေသစ်ရရင် ညည်ကင်း
တောင့်ခိုင်းပစ်မယ် ဒါမှ”

“တော်ပါတော့ပျော်၊ မဟုတ်ကဟုတ်က”

“က သွားမယ်ဟော၊ ဘာမှားဦးမလဲ”

“အဖော့ အမေဆီတော့ မမှာတော့ဘူးပျော်”

“ဒါဆိုရင် မြေသစ်သိ မှာချင်တယ်ဆိုပါတော့”

“ဟူတ်တယ်”

“ကဲပြော ဘာမှားမလဲ”

“ဘို့ကြီးက ချစ်တယ်ဆိုတာပဲ ပြောလိုက်ပါပျော်”

ဘို့ကြီးက သာဆိုင်စကားအဆုံး အခြားတို့ကိုပြီးပြောလိုက်သည်။

“ဟာ . . . ဒီကောင်”

နှစ်ဦးသား အပြိုင်ရယ်မိကြသည်။ သာဆိုင်သည် မြက်ခြင်း
နှစ်ခြင်းကို ထမ်းပြီး မိမိဘို့ရွာဆီသို့ ထွက်ခဲ့ပြီ။

“ကိုသာဆိုင်”

“ဟော”

“ပြောလိုက်နော်”

“ပြောရုံတင် မကဘူးဟော ပြတ်ခြင်းထဲထည့်ဖို့ အပါခေါ်ခဲ့မယ်”

“ပိုကောင်းတာပေါ့ပါ၏”

“ဟား . . . ဟား . . . ဟား . . . ”

ဘို့ကြီးမှာ သဘောကျရင်းရယ်၍ ကျွန်ရစ်ခဲ့သည်။ သာဆိုင် သည် မြက်ခြင်းများကိုထမ်း၍ သွားနေပြီ။ သာဆိုင်ထံမှ လေခွန်သံ၊ သီချင်းဆုံးသံများကို ခံပဲသဲ့ ကြားနေရသည်။

နေအတော် မြင့်ပြီ။

မကြာပါ။ ကျော်မောင် ပြန်လာသည်ကိုမြင်တွေ့ရသည်။ အသေအချာ ကြည့်တော့ ကျော်မောင်သည် လယ်ကြော်ကြီးများကို ကြိုးဖြင့် စုစည်းပြီးချည်၍ ခက်ရင်းအဖျားမှာ ချိတ်ပြီးထမ်းရင်း ပြန်လာနေပြီ။ မကြာပါ။ တဲ့ဆိုကို ကျော်မောင် ရောက်လာပြီ။ ကြော်များကို ဖြုတ်၍ မြေပြင်မှာ ချလိုက်ပြီး ပေါက်ပြားနှင့် ခက်ရင်းကို တဲ့ဘေးမှာ ထောင်ထားလိုက်သည်။

ဘို့ကြီးက ကြွက်များကိုယူသည်။ လယ်ကြော်ကြီးတွေ့က ရှုစ်ကောင်။

ကျော်မောင်က လယ်ကွက်များကို စောင့်ရင်း ဟင်းစားရှာရင်းနှင့် ပြန်လာပြီး တဲ့ရွှေကွပ်ပျစ်ပေါ်မှာ ထိုင်သည်။ အဖန်ရည်အိုးနှင့် မိမ်ကျော်ပြီး ဒီတော့ မန်ကဲသုတေသနတာဝန်က ဘို့ကြီးရဲ့တာဝန်။

ဘို့ကြီးက စကားမပြောတော့။ ကျော်မောင်ရှားလာသည်၍ လယ်ကြော်ကြီးများကို နှဲတဲ့တွေ့သုတေသနကာ အရံသင့်မွေးထားသော မီးဖို့တွင် မီးဖုတ်ပြီး အမွေးများကို စားဖြင့်ခြစ်လိုက်သည်။ ပြီးသည်နှင့်

ပြောရွှေတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

ကြောင်ကို ရင်ခဲ့ အူတွေကလီစာတွေနှင့်သည်။ ကြော်ကြီးနှင့် ကောင်ကို တုံးတစ်ပြီး ကြော်လိုက်သည်။

သာဆိုင်ပြန်ရောက်သည်နှင့် သုံးလျှော့ခံပြီး ထမင်းအတူစားကြသည်။

“ညနေဖို့ရညီးမှာလား ကိုသာဆိုင်”

“အေး . . . ဦးပန်းဆယ်အိမ်ကို ညနေဆက်ပို့ရမယ်။ ဦးကော်အံလေးအိမ်က မန်က်ခင်းမှ ပို့ပါတဲ့”

“အော်”

ထမင်းစားရင်း ဘို့ကြီးက မေးသည်။ သာဆိုင်က ဖြေသည်။ ကျော်မောင်က ဝင်ပြီးမေးသည်။

“မြေသစ်တို့အိမ်က ဘာမှာသေးလဲကွဲ”

ကျော်မောင်ကမေးရင်း သာဆိုင်ကို မျက်စိမ့်တို့ပြုသည်။

“ဘို့ကြီးလာပို့မှ မြက်ကယူယူတဲ့ ကျော်မောင်ရဲ့၊ မင်းတို့ငါတို့ ရိတ်တဲ့မြက်၊ ပို့တဲ့ မြက်ဆိုရင် မကြိုက်ဘူးတဲ့”

“ဟင်း လာပြန်ပြီ ဒီဘူးတာ တစ်ခါလာဒီဂိုတ်ပဲ ဆိုက်တာပဲ။ နေပါတီး။ ခင်ပျားတို့က မြေသစ်နာမည်မပါရင် မပြောတတ်ကြဘူး လားဘူး”

ဘို့ကြီးက ထမင်းနှင့် ကြွက်သားကြော်ကို ပလုပ်ပလောင်းစားရင်း ပြောသည်။ ကျော်မောင်နှင့် သာဆိုင်က ရယ်သည်။

“အခုလို မြေသစ်နာမည်လေးကြားရတော့ ပို့ပြီးစားလို့ သောက်လို့ ကောင်းပြန်ရေး”

“ဟား . . . ဟား . . . ဟား”

ဘို့ကြီးစကားကြာင့် ရယ်ကြသည်။

ထမင်းစားပြီးသွားပြီ။ ဒီကနေ့ မြက်ရိတ်တာဝန် အလျဉ်းကျသည့် သာဆိုင်က ခကာနားသည်။ ဘိုကြီးနှင့် ကျော်မောင်တို့က မနားကြ။ သာဆိုင်ကို တဲ့မှာထားခဲ့ပြီး လယ်ကွက်များဆီ ထွက်ခဲ့သည်။ သူတို့ အခကြေးငွေယူပြီးစောင့်သည့် လယ်ကွက်များ၏ ကန်သင်းချုပ်စပ်အထိ သွားပြီး နေရာအနှစ် လှည့်ပတ်ကြည့်သည်။ နှစ်နာရီခန့်အကြား တဲ့ကိုပြန်ခဲ့ကြသည်။

နေစောင်းပြီ။

“က . . . သွားမယ်ဟေ့”

သာဆိုင်သည် မြက်ခြင်းနှင့်ထမ်းပိုး မြက်ရိတ်တံစံကိုယူပြီး ထွက်သွားချေပြီ။ ဘိုကြီးက ထုံးစံအတိုင်း ထမင်းအိုးတည်သည်။ ပြီးသည်နှင့် မနက်ခင်းက ကျွန်းသည့် ကြွက်ကင်များကို ပြန်ပြီးကြော်သည်။ ကျော်မောင်က လယ်ကွက်များကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်ရင်း ဟင်းစားရှာရင်း ထွက်သွားသည်။

နေအတော်စောင်းတော့ သာဆိုင်ပြန်လာပြီ။

ကျော်မောင်လည်း ပြန်လာပြီ။

ဘိုကြီးလည်း ထမင်းဟင်းကျက်ပြီ။ ကျော်မောင်ပါလာသည့်ပါးသေးများကို ဆားလူးပြီး နေလှန်းထားလိုက်သည်။ ဘိုကြီးမှာလုပ်စရာရှိတာလုပ်။ သာဆိုင်သည် ရွာထဲပြန်၍ မြက်ခြင်းသွားပို့နေပြီ။ သာဆိုင်ပြန်လာရင် ထမင်းစားကြော်မည်။ ခကာတဖြတ်နားပြီး နောက် သုံးပိုးသား လယ်ကွင်းများကို လှည့်ပတ်ကြည့်ရေးမည်။ ကင်းလှည့်ရှုံးမည်။

အန်း (၃)

ဒီကနေ့ မြက်ရိတ်တာဝန်က ဘိုကြီးအလျဉ်း။

မနက်စောင်း မြက်ရိတ်ထွက်ရမည်ဖြစ်၍ ဘိုကြီးသည် စောစီးစွာ အိပ်ရာမှ ထဲခဲ့သလို ကျော်မောင်ရော သာဆိုင်ပါ အိပ်ရာမှ ထလိုက်ကြသည်။ သာဆိုင်သည် ထမင်းအိုးကျက်နေပြီဖြစ်၍ အယန်ရည်အိုးကို ဆက်ပြီးတည်နေသည်။

မိုးမလင်းသေး။ အမှာ်ဝင်ထုံက စိုးမိုးဆဲ။ ထိုအချိန်ရွာဆီမှ လူသံတွေ ကြားရသည်။ ပြီးတော့ လက်နှိပ်မီးရောင်တွေ မြင်ရသည်။ ဘာအကြောင်းရှိသည်တော့ မသိရ။ ရွာထဲမှ လူတွေသည် ဘိုကြီးတို့တဲ့နှင့် ရွာအကြားရှိ လယ်ခင်းစောင့်တဲ့တွေဆီမှ အစောင့်များနှင့် စကားပြောရင်း မေးရင်းရှိသည်ကို ကြားနေရသည်။ ဘာအကြောင်း ဘာကိစ္စပြောနေ မေးနေသည်ကိုတော့ မသိကြရ။ လူသံတွေကို နားထောင်းအားဖြင့် လူတွေတော်တော်များသည်ဟု ဘိုကြီးတို့အဖွဲ့ ခန်မှန်းမိကြသည်။

“ဘာကိစ္စဖြစ်တယ်တော့ မသိဘူးဘုံ။ လူသံတွေတော့ ကြားနေရတယ်”

ဘို့က လက်ဖက်ရည်အိုးတည်နေသည် သာဆိုင်အနီးရပ်ရင်း လူသံတွေကြားရာ ရွာသီကို ကြည့်ရင်းပြောသည်။ ကျော်မောင်ကပါ ထိုင်ရင်းမှ မတ်တတ်ရပ်ပြီး လှမ်းမေးကြည့်နေသည်။

“ဟူတ်တယ် ဘို့ကြီး၊ ရွာမှာတော့ တစ်ခုဖြစ်ပဲပြီ”

“လူသံတွေက အများကြီး”

ကျော်မောင်က ပြောသည်။ သာဆိုင်ကလည်း မီးမှုတ်ရင်း ပြောသည်။ လူသံများကို နားစွင့်ရင်း ကြည့်နေကြသည်။ စကား မပြောမိကြတော့။ ရွာထဲမှုလာနေသူတွေသည် စကားတွေပြောရင်းနှင့် လက်နှုပ်မီးများနှင့် လမ်းဘေးရှိ လယ်ကွင်းတွေ၊ တော့တော့နေသူတွေ ချုပ်တွေသီ ထိုးကြရင်းနှင့် ဘို့ကြီးတို့တဲ့ဆီ လာနေချေပြီး၊ ဘို့ကြီးတို့ တဲ့နှင့်နီးလေ လူသံတွေကို ပိုပိုပိုပို ကြားရလေဖြစ်သည်။

မကြာပါ။ လူအုပ်ကြီးနီးလာသည့်အချိန် ဘို့ကြီးက နှီးခနဲ့မြည်အောင် လက်ခေါက်မှုတ်သံပြုပြီး လက်နှုပ်မီးလှမ်းပြသည်။

“နီး . . . နီး . . .”

ဘို့ကြီးလက်ခေါက်မှုတ်သံအဆုံး ရွာသီမှုလာနေသည် လူ အုပ်ဆီမှ လက်ခေါက်မှုတ်သံနှစ်ချက် ပြန်ပြုသည်။ လက်နှုပ်မီးဖြင့် လှမ်းထိုးပြသည်။ ဘို့ကြီးက နောက်ထပ်လက်နှုပ်မီးရွှေ့ယမ်းပြလိုက် သည်။ ရွာသီမှုလုလှတွေဆီကလည်း လက်ခေါက်မှုတ်သံ တရာ့နှုန်း လက်နှုပ်မီးတဝင်းဝင်း ယမ်းပြရင်း ရှိသည်။

မကြာပါ။ ရွာသီမှ လူအုပ်ကြီးသည် ဘို့ကြီးတို့တဲ့ဆီသို့ ရောက်လာကြသည်။

“ဘယ်သူတွေလဲဟေ့”

“ရွာထဲကကွ သန်းမောင်တို့ အုန်းကြိုင်တို့ဟေ့”

“ကာလသားခေါင်းတွေကွ”

“ကာလသားတွေဟေ့ ကာလသားတွေ”

ကျော်မောင်က လှမ်းမေးတော့ ပြန်ပြီးပြောသံ ကြားရသည်။

မှန်သည်။ ဘို့ကြီးတို့အဖွဲ့သည် ကိုသန်းမောင်တို့ ကိုအုန်းကြိုင်တို့၏ အသံများကို မှတ်မိသွားသလို ဘို့ကြီးတို့တဲ့ရွှေ့ရောက်လာပြီ။ ဘို့ကြီး တို့အဖွဲ့သည် ကိုသန်းမောင်တို့အဖွဲ့ကို ကြည့်လိုက်တော့ လူ ၂၀ နိုး ပါးရှိသည်။ ဓားတွေ၊ လျှော့တွေ၊ လေးခွာတွေ။ ပြီးတော့ လက်နှုပ်မီးတွေ ကိုယ်စိနှင့် ပုဆိုများကို တို့တို့ဝတ်ထားကြသည်။ လူငယ်များသည် ဘို့ကြီးတို့၏ တရာ့မှာ ရပ်ကြသည်။ တရာ့မြေကွက်လပ်မှာ ပြည့်ကျပ်သွားသည်။

“ကိုကြီးသန်းမောင် ဘာဖြစ်လိုလဲဘုံ”

“ဘာပြုလိုလဲ ကိုအုန်းကြိုင်”

ဘို့ကြီးနှင့် သာဆိုင်က အလောတကြီးမေးသည်။

“ဦးကြည့်တင် နွားသားအမိ ပျောက်သွားလိုကွ”

“နွားအခါးခံရလိုဟေ့”

“ဒီဘက်မှာများ ဘာသံကြားသေးလဲဟေ့”

ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်ကမေးသည်။ အခြားလူတွေ ကပါ မေးကြသည်။

“ငါတို့လဲ ဉာဏ်အလှည့်ကျတော့နေကြတာပဲကွာ” ဒီဘက်ကိုတော့ နွားခွဲလာတာမျိုး၊ မသက်ဘာဖြစ်မယ့် အခြေအနေမျိုး မတွေ့မိဘူး”

ကျော်မောင်က ဖြေသည်။ ကိုအုန်းကြိုင်က ဝင်ပြောသည်။ “ဒါဆိုရင် နောက်ညတွေမှာ စရှုပြုလိုက်ကြေား။ န္တားဆွဲလာတာမျိုး၊ လူစိမ်းကပ်လာတာမျိုးတွေ့ရင် ရွာထဲကို အမြန်အကြောင်းကြားကြေစမ်းပါကွာ”

“စိတ်ချပါ ကိုအုန်းကြိုင်”

ဘုံကြီးက ဖြေသည်။

“န္တားမသားအမိအတွဲက လွှတ်များသွားသလား။ ရွာထဲကို ရောအနဲ့၊ ရှာပြီးပြီလား”

သာဆိုင်ကမေးသည်။ ကိုသန်းမောင်ပြောသည်။

“ရှာပြီးပြီကွာ။ ခိုးသွားတာ သေချာပေါက်ကွာ။ ဘာပြုလိုလဲဆိုတော့ န္တားချည်တဲ့နေရာမှာဖိန်ပ်ရာ တွေ့တာရယ်၊ ဆေးလိပ်တစ်လိပ်ကျနေခဲ့တာ ရယ်ကိုကြည့်ရင် သူခိုးလက်ပါသွားပြီလို့ အတပ်ပြောလို့ ရနိုင်တယ်ကွာ”

ကိုသန်းမောင် စကားအဆုံး ကျော်မောင်ကမေးသည်။

“ရွာအပြင်ကို ခြေရာခံတော့ ဘယ်ဆီသွားတယ်ထင်သလဲဗျာ”

“ဒါကတော့ လိုက်တုန်းပဲ။ ကံသေကံမ ပြောလို့မရသေးဘူး။ တောင်ဘက်အထွက်များဖို့ဖြစ်နိုင်တယ်။ မြောက်ဘက်တော့ မဖြစ်နိုင်ဘူး”

“စမုမြစ်ရှိုးတစ်လျှောက်မှာ ရှိုးမယ်ထင်တာပဲ။ တချို့က မြစ်ရှိုးတစ်လျှောက် လိုက်ရှာဖို့သွားနေကြတယ်”

“ကျော်တို့ကတော့ ဒီခုနှစ်စဉ်ကွင်းတောင်ဘက် ပေါက်ခေါင်းရှိုးတစ်လျှောက် လိုက်ရှာဖို့ ထွက်လာကြတာ”

ကျော်မောင့်အမေးကို လူငယ်များက ပြောကြသည်။ ဒီကြည်တင်န္တားသားအမိပျောက်မှုကို အတော်ကြာကြာပြောမိကြသည်။ ထင်ကြေး အမျိုးမျိုးပေးကြသည်။ အတော်ကြာသည်နှင့် ကိုသန်းမောင်က . . .

“က ဘိုံးရော၊ ကိုကျော်မောင်ရော၊ ကိုသာဆိုင်ရော နောက်ရက်တွေ၊ နောက်ညတွေမှာဆိုရင် အထူးဂရုစိုက်ပြီး သတိဝိရိယဉ်ပြီး ထားကြပါလို့ ပြောချင်ပါတယ်နော်”

“စိတ်ချပါ ကိုကြီးသန်းမောင်”

ဘုံကြီးက ဖြေသည်။ ကိုသန်းမောင်က . . .

“ဒီခုနှစ်စဉ်လယ်ကွင်းမှာရှိတဲ့ လယ်စောင့်တဲ့တွေကိုလဲ အကြောင်းကြားပေးပါမြို့း၊ ထူးခြားမှုရှိရင်၊ လူစိမ်းကပ်တာမြင်ရင် ရွာထဲကို သတင်းအမြန်ပို့ပါလို့”

“ဟူတ်ကဲ့”

“ဒါမှုလ ကြိုတင်ပြင်ဆင်မှုရှိမှာလေ”

“စိတ်ချပါ”

ကိုအုန်းကြိုင်ပြောသည်။

“က သွားကြမယ်ဟော့။ ပေါက်ခေါင်းရှိုးတစ်လျှောက် အချိန်ရသလောက် ရှာလိုက်ကြေားမယ်”

“ဟူတ် သွားကြစို့”

“တွေ့ရင်တော့လား သတ်ကိုပစ်မယ်”

“အမှုန်ကို ကြိုတ်ပစ်မယ် . . . ဟင်း”

ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်တို့ဦးစီးသည့် မိမိကြီးရွာထဲမှ

လူငယ်အဖွဲ့သည် လယ်ကွင်းထဲမှာ ရှိသည့် လမ်းကြောမှတစ်ဆင့် ပေါက်ခေါ်ခြင်းရှိသာက်သို့ သွားနေကြပြီ။ မကြောပါ။ လင်းရောင်ခြော်သမ်းပြီ။ လင်းနေချေပြီ။

“ဟိုတစ်ချိန်က တခြားရွှေကန္တားတွေ ပျောက်တယ်လိုကြား ဖူးတာပါ။ အခုတော့ ကျော်တို့မိမိကြီးရွာကို အစပျိုးပြီနဲ့တူတယ်ဗျာ”

ဘိုကြီးကပြောသည်။ ကျော်မောင်ရော သာဆိုင်ပါ တွေးရင်းရှိသည်။ သူတို့မှာတော့ အလုပ်သမားဖြစ်နေချုံ ကျွဲန္တားများ ပျောက်သည်။ နွားသူခိုးပူရပြီဆိုတာသိရတော့ စိတ်မကောင်းဖြစ်ကြရသည်။ မိုးလေဝသကောင်းမှ တောင်သွေ့သွေ့ သီးနှံရမည်။ တောင်သွေ့ရမှ လက်လုပ်လက်စားတွေ အဆင်ပြေမည်။ ဒါအမှုန်ကန်ဆုံးသဘာဝ။

ပြီးတော့ တောင်သူလယ်သမားတွေ အားထားရသည့် နွားတွေ ပျောက်နေမည်။ အခိုးခံရမည်ဆိုလျှင်လည်း ဘိုကြီးတို့လို့ အလုပ်သမားတွေအတွက် သွေ့ယိုင်းတော်သာနည်းဖြင့် ခံစားနေရမည်က အမှုန်။ အခုပင်လျှင် မိမိတိန္တရာ့က ဦးကြည်တင်မိသားစုအပိုင် နွားသားအမိန့်စိုက် ပျောက်သွားပြီတဲ့။ ပြောပုံဆိုပုံအရဆိုရင် နွားသူခိုးတွေ ခိုးသွားတာ သေချာပြီ။

“တောက် . . . တော်တော်လူမဆန်တဲ့လူတွေပဲနော်။ ပစ္စည်းခိုးရုံတင် မကဘူး။ နွားတွေပါ ခိုးတာတဲ့”

ဘိုကြီးက ဒေါသနှင့်ပြောမိသည်။ သာဆိုင်က . . .

“ဒါဘာဟုတ်မှာလ ကောင်လေးရှာ ငါတို့ငယ်ငယ်ကဆိုရင် နွားတွေ ခိုးရုံတင်မကဘူး။ လုယူတာမျိုး ကြံ့ဖူးတယ်။ လုယူသွားပြီးရင် ဘယ်နေရာ ဘယ်ကိုလာပြီး ဘယ်လောက်နဲ့လာရွှေးဆိုပြီး

မှာခဲ့လို့ ခဏ ခဏသွားပြီး ရွှေးရတာမျိုးရှိခဲ့တယ်။ ပြီးတော့ နေ့ခင်းမှာတောင် နွားခိုးအဖွဲ့က ပြောင်ကျကျ ဝင်ဆွဲသွားတာမျိုး ကြံ့ဖူးတယ်ကဲ့”

“ဒါဆိုရင် လူပြန်ပေး၊ နွားပြန်ပေးအဖွဲ့ပေါ့”

“ဟုတ်တယ် ဘုံကြီးရာ နွားပြန်ပေးဂိုက်းပေါ့။ လူပြန်ပေးဆွဲတာက တစ်မျိုးယဉ်မာကြတာ။ နွားပြန်ပေးက တစ်မျိုးကောက်ကျစ်တာကဲ့”

“အင်း ရေသာခိုး အချောင်လိုက်တဲ့လူတွေ လက်ကြောမတင်းသွေ့ရဲ့ လုပ်ရပ်တွေပေါ့”

“မှန်တာပေါ့”

“ဒီကောင်တွေမိရင် သတ်ပစ်မယ်ဗျာ၊ ဒီလောက်တောင်စောင်ကားတာ”

ဘိုကြီးက ပြောတော့ ကျော်မောင်နှင့် သာဆိုင်က ပြုးသည်။

“ကဲပါကွာ . . . နောက်ရက်တွေ ကြံ့ရဲ့မှာပါ”

သာဆိုင်ကပြောသည်။ သာဆိုင်စားအဆုံးကျော်မောင်က . .

“က အဲဒါအရေးမကြီးဘူး။ ပွဲ့ဗီးထွေကိုတော့ လက်တည့်စွဲ့သွားပြီ။ ဘာပြောပြော ဦးကြည်တင်ရဲ့ နွားသားအမိပါသွားပြီ။ ဒီတော့ ကာလသားခေါင်း ကိုသန်းမောင် ပြောသွားသလို မင်းတို့ဝါတို့ပါ ဝိုင်းဝန်းပြီး နေးရော ညပါ ဂရုစိုက်ကြမှဖြစ်မယ်။ တော်ကြား ငါတို့တာဝန်ယူပြီးစောင့်ရဲတဲ့ ပါပါခင်းတွေပါ ဝင်ရိတ်သွားရင် တို့အဖွဲ့နာမည်ပျက်ကုန်မယ်ကဲ့”

“ဒါလဲ ဟုတ်တယ်ဟ”

ရွှေဘသားမြတ်ပင်း

သာဆိုင်က ဘိုက္းနှင့် ကျော်မောင်စကားအဆုံး ဝင်ပြောသည်။

“တပ်လှန့်တဲ့သဘောဆိုတော့ ပိုပြီးဂရုစိုက်ရမှာ အမှန်ပဲဘွူး၊ ကျော်မောင်က ဘိုက္း မင်းလဲအခါန်ရှိတူန်း မြတ်ရိတ်သွားတော့။ ကျော်မောင်မင်းလဲ ဟင်းစားရှာရင်း စပါးခင်းတွေ ပတ်ကြည့်တော့။ ငါလဲ ထမင်းချက်ဖို့ လုပ်လိုက်ပိုးမယ်”

ဘိုက္းနှင့် ကျော်မောင်က ဘာမှုမပြောတော့။ ဘိုက္းက မြက်ခြင်းနှစ်ခြင်း၊ ထမ်းပိုးနှင့် တံစဉ်ကို ယူပြီး မြက်ရိတ်ရန် ထွက်သွားချေပြီ။ ကျော်မောင်က အိပ်ရေးမဝဟန်နှင့် တစ်ချက်သမ်းဝေပြေးချက်ရင်းနှင့် ပေါက်ပြားယူပြီး လေးခွဲလွယ်အိတ်ကိုလွယ်၍ နှီးခဲမောက်ကြီးဆောင်းကာ ခုနစ်စဉ်ကွင်းလယ်တော့ဆီသို့ ထွက်သွားတော့သည်။

သာဆိုင်တစ်ဦးတည်းသာ ထမင်းဟင်းချက်ရင်း တဲ့မှာ ကျွန်ရစ်ခဲ့သည်။

အခန်း (၄)

မြက်ခြင်းနှစ်ခြင်းကို စောင်းချမ်းပင် အရိပ်တွင်ချသည်။

“မြသစ် မြက်ရောက်ပြီ။ ဒီစက်ခုံဘေး ပုံထားလိုက်မယ်နော်”

“အင်း . . . ”

“မြက်တွေ စင်းပေးခဲ့ရပြီးမှာလား”

“ရပါတယ်”

“ဦးလေးငွေမှုန်ရှိလား”

“ရှုတယ် . . . အဲ . . . ဦးလေးကြည့်တင်တို့ အိမ်ဘက်သွားတယ်”

ဘိုက္းက မေးရင်း မြသစ်ကိုကြည့်သည်။ မြသစ်ကိုကြည့်ရင်းနှင့် ချထားသော မြက်များအနီးရပ်ကာ မြက်ထမ်း ထမ်းပိုးကို ကိုင်ထားသည်။ မြသစ်က အိမ်ရွှေ့ကွပ်ပွဲစုံမှာထိုင်ရင်း ဆန်းပွဲမှုများကို စပါးလုံး ရွှေးရင်းရှိသည်။

“ဒေါ်လေးပေါ် ဘယ်သွားလဲ”

“အဖော်အတူ ပါသွားတယ်”

“ဦးလေးကြည်တင်တို့အိမ်ပဲလား”

“အင်”

ဘို့က ပြောရင်း၊ မြက်ခြင်းများအနီးထိုင်လိုက်ရင်း ထမ်းပိုး ကို ဖြောင်းခနဲ့မြည်သံပြုအောင် ပြောပြင်မှာချလိုက်သည်။ ထမ်းပိုး ကျသွားသည့် အသံကြောင့် မြေသစ်က ဖျပ်ခနဲလျမ်းကြည်တော့ ဘို့ကပြုးသည်။

“မြေသစ်”

“ဘာလပြော”

“ဟို . . . လယ်ကြွက်သား စားပိုးမလားဟင်”

“ဟင့်အင်း ရွှေစရာကြီးး မြေသစ် မကြိုက်ဘူး”

“တကယ်လား”

မြေသစ်က ခေါင်းညိတ်ပြုသည်။

ဘို့ရိတ်လာသည့် မြက်များထဲ၌ ကျော်မောင်နှင့် သာဆိုင် မသိအောင် ဝှက်ယူလာသည့် လယ်ကြွက်ကင်ကြီးကို ဆွဲထုတ်လိုက်သည်။

“ဒီမှာ”

“ဟင်”

ကျပ်တင်ထားသည့် လယ်ကြွက်ကင် နီရဲ့ကြီးကိုကြည့်ရင်း မြေသစ် မျက်လုံးပြုးသွားသည်။ ဘို့က လယ်ကြွက်ကင်ကြီးကို ဂိုင်ရင်းပြနေဆဲ။

မြေသစ်မှာ မေးရင်း ရယ်ချင်နေသည်။ ရယ်ချင်စိတ်ကို ထိန်း ချုပ်ရင်း နှုတ်ခိုးစုံထားသည်ကြောင့် ဘို့ကြီး ကြောင်တောင်တော် ဖြစ်သွားသည်။

ပြုဗျာကြည်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၃၅

“ဟို နှင် စား . . . စားစေချင်လို့ ဟိုလူတွေမသိအောင် ယူခဲ့တာပါဟာ၊ နှင်ကလဲ”

“အင်း . . . ဒါဆိုရင် ကိုကျော်မောင်နဲ့ ကိုသာဆိုင်ကို တိုင် ပြောမယ်”

“ဟာ . . . မြေသစ်ကလဲ”

ဘို့က ပြောရင်း မြက်ခြင်းထဲ လက်နှင့်မွှေနေသည်။ ခြင်းထဲမှာ မြက်မရှိပေတဲ့။ အစိအရီပုံရမည့် မြက်များကလည်း အဖြော်ပြန် ခေါင်းပြန် ပုံထားမိသည်။ မြေသစ်က ဘို့ကြီးကိုကြည့်လိုက်၊ မြက်ပုံထားသည်ကို ကြည့်လိုနှင့် မရယ်မပြုး။

“နွားသွားရှာတဲ့လူတွေ ပြန်ရောက်ပြီလား မြေသစ်”

“ပြန်ရောက်ပြီတဲ့”

“နွားတွေကော တွေ့ခဲ့ရဲ့လား”

“မတွေ့ဘူးတဲ့”

“တော်တော်အတင့်ရဲတဲ့ နွားသွားသို့တွေ့။ တွေ့ရင် သတ်ပစ်ဖို့ ကောင်းတယ်နော်။ မြေသစ်တို့ နွားတွေလဲ ပါသွားသီးမယ်။ ညည် ဝါရွှိက်”

မြေသစ်ကမဖြေား။ ဝင့်ခနဲ တစ်ချက်ကြည့်ရင်း ခုပ်တည်တည် နေသည်။ ဘို့ကတော့ မြေသစ်ကျော်ပောင်အောင် မြေသစ်နှင့် စကား ကြာကြာပြောရအောင် စကားတွေ့ဖောင်ဖွဲ့ဆဲ။ ရင်ထဲက ချစ်နေမိ တာ ရိပ်မိအောင် မျက်လုံးများနှင့်အသံပြုနေဆဲ။ မြေသစ်ကတော့ မတူမတန်သလိုနှင့် မသိဟန် ဆောင်ရင်း ခေါင်းငံးရင်းရှိသည်။ အော် . . . အလုပ်ရှင်နှင့် အလုပ်သမား၊ ဘဝချင်းက ကွာခြားနေသည်

မဟုတ်ပါလား။ ဘဝချင်းက မိုးမေ့၊ အပူနှင့် အအေး။
 “ညနေတစ်ခေါက်လာပို့ဦးမယ်နော်”
 “ပို့လေ”
 “မြက်ပို့ခက္ခာ ဆန်ပဲပေးပါ။ ဆန်ပြတ်တော့မယ်တဲ့။ ဟိုလူတွေ
 က မှာလိုက်လို့”
 “ရပါတယ်”
 ဘို့ကြီးမှာ ဘာစကားဆက်ပြောမှန်း မသိတော့။ မြက်ခြင်း
 နှစ်ခမ်းကိုကိုင်ရင်း လက်က မြက်ခြင်းကိုလှည့်နေသည်။
 “မြသစ် . . . ငါ . . . ပြန်ရတော့မလား”
 “ဘာ . . . ပြန်လေ၊ မပြန်လို့ ဘာလုပ်ချင်သေးလို့လဲ”
 “ဟို . . . ဘာမှာချင်သေးလဲဟင်၊ ဟိုလေ . . . ဉွှေက်သား
 မှာဦးမလားလို့”
 “ဟင့်အင်း”
 ဘို့က ပြောရင်းထိုင်ရာမှ မတ်တတ်ထလိုက်သည်။ ရင်ထဲ
 မှာ မြသစ်နှင့် စကားပြောခွင့်ရ၍ ကျေနပ်မိသည်က အမှန်။ သို့သော
 ရင်ထဲမှာ မကျေနပ်မှုအချို့ ဝင်ရောက်လာပြီး ဝမ်းနည်းသလို ခံစား
 နေရသည်ဟု နားလည်လိုက်သည်။ ပြန်တော့မည်ဟု ပြောခဲ့တာ
 မှားသွားပြီဟု စိတ်ထဲထင်နေမိသည်။ ပါးစပ်က ပြန်တော့မည်ဟု
 ပြောလိုက်သော်လည်း ခြေထောက်က မြသစ်အနီးမှ မခွာမိသေး။
 ဖြစ်နိုင်ရင် မြသစ်အနီးမှ မခွာချင်။ သို့ကလို ထိုင်ပြီး ရိုးမြေကျုကြည့်
 ချင်ပါဘိတော့။

“ပြန်တော့မယ် မြသစ်”

“အင်း . . . ”

ပြောရင်းမှ ရပ်ရင်းရှိသည့် ဘို့ကြီးကိုကြည့်ရင် မြသစ် စိတ်
 မရှည်ချင်တော့။ ပါးစပ်က ဖွင့်မပြောသော်လည်း မြသစ်မျက်လုံး
 များက ဘို့ကြီးကို နှင့်လွတ်နေမိသည်က အမှန်။

ဘို့ကြီးသည် ဟင်းခနဲ့ လေပူတစ်ချက်ချုပြီး မြက်ခြင်းနှစ်လုံး
 ကို ထမ်းပို့မှာစွဲပါသည်။ ပခုံးမှာ တင်လိုက်သည်။ ဘို့ကြီး နှုတ်မဆက်
 တော့။ နှုတ်ဆက်ဖို့ သလို့မရှိတော့။ ဖြစ်နိုင်ပါက ဒီနေရာချုပ်ပင်
 မြသစ်ကို ချစ်နေပြီဟု ရင်ကိုခွဲ့၊ အသည်းကို ထုတ်ပြလိုက်ချင်
 ပါသည်။

“မြသစ်ရယ်”

မိမိကြီးရွာထဲမှ ရွှေအပြင် ထွက်လာခဲ့သည်။

နောက် လယ်စောင့်တဲ့ဆီ ပြန်ခဲ့သည်။ အဆုံးအစ မရှိသည့်
 လယ်ကွေးတွေ၊ စပါးခင်းတွေကို မြင်နေရသည်။ အဝေးဆီမှ ပြောရွှေ
 တော်တန်းကြီး၊ တော်တန်းတွေ သုပ်ပင်ကြီးတွေနှင့် လယ်စောင့်တဲ့
 အချို့ကိုလည်း မြင်နေရသည်။

“တွေ့ခဲ့ရဲ့လားကွဲ”

သာဆိုင်က ဆိုင်းမဆင့် ဗုံးမဆင့် မေးသည်။

“ဘာကို တွေ့ရမှာလဲ ကိုသာဆိုင်ရ”

“အော် . . . မင်းရွာထဲသွားတော့ မြသစ်နဲ့ တွေ့ခဲ့ရဲ့လားလို့
 မေးတာ ကောင်လေးရ”

“တွေ့တယ်၊ စကားလဲ ပြောခဲ့ရတယ်”

“ဘာလဲ၊ မြသစ်က မင်းကို ချစ်သတဲ့လား”

“ဟာယာ . . . ကြိုကြီးစည်ရာ။ ရိုးရိုးတန်းတန်း စကားပြောရတာပါယာ။ ချစ်စကား ကြိုက်စကား မပြောခဲ့သေးပါဘူး”

“သိဘူးလေကွာ။ စကားပြောခဲ့ရတယ်ဆိုတော့ ရည်းစားစကား ပြောခဲ့ရတယ်လို့ မေးတာပါ ဆရာရယ်။ ဒေါသကြီးပဲ”

ဘိုကြီးဘာမှ မပြောတော့။ တဲ့ရွှေ့က ကျပ်ပျော်မှာပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ဖိမ်ကြီးရွာဆီ ကြည့်နေသည်။

“ညနေ ပို့ရိုးမှုလား”

“ဟုတ် . . . မြှုသစ်ကတော့ လာပို့လှည့်တဲ့”

“ဦးလေးငွေမှန်တို့ အရိုးလေးပေါ်တို့ မရှိဘူးပဲ”

“မရှိဘူးပဲ၊ နွားပျောက်တဲ့ ဦးလေးကြည်တင်တို့အိမ် သွားတယ်တဲ့”

ဘိုကြီးစကားကြောင့် သာဆိုင် မျက်နှာချုံသွားသည်။

“နွားရှာသွားတဲ့အဖွဲ့တွေ ပြန်ရောက်ပြီတဲ့လား”

“ရောက်ပြီတဲ့”

“နွားတွေ့သတဲ့လား”

“ဟင့်အင်း မတွေ့ဘူးတဲ့”

“အင်း ခုချိန်ဆိုရင် စမံမြတ်ရိုးတစ်လျောက်ကနေ ပန်းလောင်မြစ်ကို ကူးပြီး ပြုဗွဲရွှေတောင်ကြားလမ်းအတိုင်း ရှုံးပြည့်နယ်ဘက်ရောက်လောက်ပြီး၊ ဒါမှုမဟုတ် အမဲတောင် ပေါ်ပြီးရောပေါ့ကွာ့၊ ခက်ပါတယ်ကွာ့၊ ကိုယ်ချင်းစာတရားမရှိတဲ့ နွားသူ့ဦးအဖွဲ့က တစ်မီးး”

သာဆိုင်က ပြောရင်း အရေဆုပ်၊ ရင်ခွဲပြီးသည့် ကြိုက်ပြီး နှစ်ကောင်ကို ဝါးညှပ်နှင့်ညှပ်ပြီး မီးဖို့ပေါ်တင်ပြီး ကျပ်ကင်နေသည်။

ရဲရနိုနို ကြွေက်ကင်ကြီးနှစ်ခုကိုကြည့်ရင်း ဘိုကြီး ငေးနေမိသည်။

“အသည်းတွေ၊ အူတွေ မရှိတော့တဲ့ ကြိုက်ပြီးတွေလို့ ဖြစ်ရင် ကောင်းမှာပဲ”

လွှတ်ခနဲ့ ပြောလိုက်သည့် ဘိုကြီးစကားကြောင့် မျက်လုံးပြီး သွားသွားက သာဆိုင်။

“အလို့ မောင်ရင်လေး၊ ဆရာလေး ဘယ်လို့ဘယ်လို့။ အသည်းတွေ အူတွေမရှိတဲ့ ကြိုက်တွေလို့ဖြစ်ရင်ကောင်းမယ်။ ဟုတ်စဲ။ အံမယ် . . . တယ်ဆိုတဲ့ စာပါလား။ ဟုတ်ပြီ ဒီကနေ့ မြှုသစ်နဲ့ ထူးခြားမှုတော့ ဖြစ်ခဲ့ပြီ။ ဆိုပါဘို့”

သာဆိုင်က ကြိုက်ကင်များဆီကြည့်လိုက်၊ ဘိုကြီးဆီကြည့်လိုက်နှင့် ရှိသည်။

ဘိုကြီးက မြှုသစ်အိမ်ရောက်ပဲ့၊ စကားပြောပဲ့ အစအဆုံး သာဆိုင်ကို ပြောပြလိုက်သည်။

“အော် . . . ဒါကြောင့်ကိုး”

“ဟုတ်တယ်”

“ဒါ အခွင့်အရေးကွာ့။ ဒီလိုအခွင့်အရေးဆိုတာ နှစ်ခါမရဘူးကွာ့၊ ငါသာဆိုရင် ဝါဆိုကို ပြောသိနားကပ်ပြီး တစ်ခါတည်း ချုစ်တယ် ဆိုပြီး ရင်ဖွင့်ပြလိုက်မှာ”

“ကျပ်က ချစ်တယ်ပြောရင် မြှုသစ်က ပြန်ချစ်တယ်လို့တော့ ပြောမှာ မဟုတ်ဘူး၊ ပါးရှုံးရှုံးစိတ်ကွဲမှာတော့ အမှန်ပဲ”

“အင်း . . . ဒါလဲ ဟုတ်တာပဲ”

သာဆိုင် ဘာမှုမပြောတော့၊ ဘိုကြီးလည်း မဖြောတော့၊ ထိုအချိန် ကျော်မောင်ပြန်လာပြီ။ လက်ထဲမှာ ကြိုက်မပါလာ။ အားပေါင်စင်းကြီး

ရွှေဘာသားမြတ်ပင်း

သုံးကောင်ပါလာသည်။ ကျော်ဆိုင်က ဖားကြီးများကို သာဆိုင်လက်ထဲ
ထည့်လိုက်သည်။ သာဆိုင်က ဖားများကို ရင်ခွဲရင်း ဘို့ကြီး
အကြောင်းကို ကျော်မောင်သိအောင် ဖောက်သည်ချရင်းရှိသည်။
ကျော်မောင်နှင့် သာဆိုင်မှာ ပြောလည်းပြော ရယ်လည်းရယ်နှင့်
ရှိကြသည်။

သာဆိုင် ဖားကိုင်ပြီးတော့ မနက်စာစားကြသည်။ စားပြီး
ခဏ နားကြသည်။ နေစောင်းတော့ ဘို့ကြီးက မြက်ရိုတ်ထွက်။
သာဆိုင်က ထမင်းဟင်းချက်။ ကျော်မောင်က လယ်ခင်းတွေဘက်
အစောင့်က်းလည့် ထွက်သည်။

မြက်ခြင်းနှစ်ခြင်းပြည့်တော့ ဘို့ကြီးတဲကို ပြန်ခဲ့သည်။ ထိုနောက်
သာဆိုင်ကို မြက်ရိုတ်တံ့ဝဲပေးခဲ့ပြီး မိမိကြီးရွာဆီ သွားမည်ဟု
မပြောနှုန်းတိုင်းမဆက်ဘဲ မြက်ခြင်းကိုထမ်းသွားသည်။ ဘို့ကြီးကို
ကြည့်ရင်း သာဆိုင်ပြီးမိသည်။

“ဒီကောင် အချစ်စိတ်မွန်နေပြီ။ မြသစ်ကသာ မချစ်ဘူး
ပြောရင် ရူးများရူးသွားမလားပဲ” ဟု တွေးနေသူက သာဆိုင်။

ဘို့ကြီးသည်မိမိကြီးရွာဆီသို့ မြက်ခြင်းများကို ညွှတ်ပဲညွှတ်ပဲ
နှင့် ထမ်းရင်းသွားနေသည်။

အန်း (၅)

“မနေ့ညက ကိုကျော်ညွှန် နွားတစ်ကောင် ပါသွားပြီတဲ့ပြီ။”
“ဟင်း”
“ဟာ”

မနက် မိုးမလင်းသေး။ မိမိကြီးရွာထဲမှ လက်နိုင်မီးနှင့် ပြန်
လာသည့် ဆုံးကုန်းကြီးလယ်ခင်းစောင့် ကိုဖိုးအုံက ဘို့ကြီးတို့တဲ့ရွှေ့
အရောက် ဖောက်သည်ချလိုက်သည်။ ကိုဖိုးအုံစကားကြောင့် ဘို့ကြီး
တို့အဖွဲ့ အုံအား သင့်ရင်း တုန်လှပ်သွားရချေပြီ။

“ထိုင်ပါဉ်း ကိုကြီးဖိုးအုံရဲ့ ဘယ်အချိန်က ပါသွားတာလဲပျော်”
ဘို့ကြီးကမေးသည်။ ကိုဖိုးအုံက ဘို့ကြီးတို့ အဖန်ပိုင်း ကွပ်
ပျေစပေါ်သို့ သူ၏လက်စွဲတော် ငှက်ကြီးတောင်စားကိုချရင်း၊ ပါးစပ်
ထဲမှ ဝါးထားသော ကွမ်းဖတ်များကို ဖိုးခန်းတွေးထုတ်ရင်းဖော်သည်။
ဘို့ကြီးတို့သုံးဦးသားမှာ ဘာမှမပြောနိုင်ကြ။

ကြည့်စော်း။ လွန်ခဲ့သည် ဆယ်ရက်ခန့်က ဦးကြည့်တင် နွားသား
အမဲ ပါသွားပြီ။ အခု ညီကျော်ညွှန် ခိုင်းနွားတစ်ကောင် ပါသွား ပြန်ပြီတဲ့။

“ရွှေထဲမှာ ကင်းတွေဘာတွေ ချမထားဘူးလား ကိုကြီးဖိုးအံ့”
“ချတော့ ချတယ်ကွဲ၊ ခက်နေတာက န္တားခိုးအဖွဲ့က လူ
အင်အားက များတာရော လိုက်ရဲလိုက်ကြည့် သိလိုကတော့ ရွှေကိုမီး
တင်ရှိ၍မယ်ဆိုတဲ့ သတင်းတွေကြောင့် တို့ရွှေဘာသားတွေ ကြောက်နေ
ကြတာကွဲ”

“မဆိုင်တာ ကိုကြီးဖိုးအံ့ရာ၊ ကိုယ့်ရပ်ကိုယ့်ရွှေထလဲဝင်သေး။
န္တားတွေကိုလဲ မတရားယူသေး။ သူခိုးက လူလူနဲ့လဲ အော်သေး။
ကျော်တို့မိမိကြီးရွှေဘာသားတွေ မညီလိုပါများ”

ဘိုကြီးက မကောမနပ်ပြောရင်း၊ အဖန်ရည်အိုးကို ကြည့်နေ
သည်။

“ဒါ ကျော်တို့ရွှေကို သက်သက်စောက်တာပဲ ကိုကြီးဖိုးအံ့ရဲ”
“အင်း . . န္တားသူခိုးမိအောင်တော့ စောင့်ကြတာပဲဟော့။
ငါပြောခဲ့သလိုပေါ့ကွာ၊ သူတို့လူအင်အားကများ၊ ရွှေကိုမီးတင်ရှိ၍မယ်
ဆိုတဲ့ သတင်းကလဲ ကြားထားတာဆိုတော့ လူထုတွေလဲ အသံ
ကြားတာနဲ့ လန့်နေကြတာပဲကွဲ။ သူတို့မေးတော့ ဘယ်အချိန် ဝင်ဆွဲ
မှန်းကို မသိကြဘူးတဲ့လေ”

ကိုယ့်အံ့က ပြောရင်း အဖန်ရည်ပန်းကန်ကို မေ့သောက်
လိုက်ပြီး ကြွက်ကြော်တစ်တုံးကို ဝါးနေသည်။ ကျော်မောင်က
ပြောသည်။

“ညည်းမှာလဲ ကျော်တို့အဖွဲ့၊ အိပ်တယ်လို့ သိပ်မရှိဘူးပျော်။
ဒီကောင်တွေ လယ်ကွင်းတွေဘက်ကလာတာ မဖြစ်နိုင်ဘူး။ စမ့်မြော်
ရှိုးဘေးတို့ကိုဆင်းပြီး ရွှေအနောက်ဘက်ကဝင်တာ ဖြစ်နိုင်တယ်။

ပြုဗျာရွှေတော်တော်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား ၆၈

ဒါမှာမဟုတ် ရွှေတော်ဘက် ပေါက်ချောင်းရှိုးအတိုင်း ဆင်းပြီးလာ
တာလဲ ဖြစ်နိုင်တယ်”

ကျော်မောင့်အပြောစကားကြောင့် ကိုယ့်အံ့ အပါအဝင်
သာဆိုင်ရှုနဲ့ ဘိုကြီးကပါ ပြီးနေကြသည်။ ဘိုကြီးက . . .

“တော်တော်အတင့်ရဲတဲ့ လူတွေဗျာ။ ဒီပြင်ရွှေကော် န္တာ
ပျောက် ကျွဲပျောက်သတင်း ဘာကြားသေးလဲ ကိုကြီးဖိုးအံ့”

“ကြားတယ်ကွဲ၊ ဒီစမ့်မြော်ရှိုးက ပခန်းရွှေမှာလဲ န္တားအခိုးခံရာ
တယ်တဲ့။ သပြေတောင်းအရှေ့ဘက် မကွဲရာရွှေမှာလဲ န္တားတွေပါ
သွားတာပဲတဲ့”

“တောက်”

ကိုယ့်အံ့ စကားအဆုံး တောက်ခေါက်သူက ဘိုကြီး။
န္တားပျောက်ကိုစွဲတွေ တော်တော်ကြာကြာ စကားပြောဖြစ်ကြ
သည်။ နောက်တော့ ကိုယ့်အံ့သည် သူတို့စောင့်သည့် ဆုံးကုန်းကြီး
လယ်ကွင်း ဆီပြန်သွားပြီ။ ကိုယ့်အံ့မှာလည်း ဘိုကြီးတို့လို ဆင်းရဲသား
ပမ့် လယ်စောင့်တဲ့မှာပဲ နေရသူဖြစ်သည်။ ကိုယ့်အံ့တို့အဖွဲ့က
ငါးခိုး။ ဘိုကြီးတို့တဲ့နဲ့ သိပ်ပြီးမဝေး။

“အင်း . . . ပါသွားတဲ့န္တားတွေ အမဲပေါ်လောက်ပါပြီ”

“ဖြစ်နိုင်တယ်၊ ငါလဲ အမဲပေါ်ပြီးပြီလို ထင်တာပဲ”

ဘိုကြီးစကားအဆုံး သာဆိုင်က မှတ်ချက်ပြုသည်။
ကျော်မောင်က သူတို့စကားကို လက်မခံ။

“ဟောကောင် သောက်ရွေးတွေ၊ ဒီလောက်များတဲ့န္တားတွေ
အမဲပေါ်မလားကွဲ။ အရှေ့ရှေ့မ်းပြည်နှင့်ဘက် ပို့ချင်ပို့မှား။ ပြီးမှာ

နယ်စပ်ကိုထဲတဲ့ နိုင်ငံခြားကို ပိုချင်ပိုမှာပေါ့ဟဲ။ ထိုင်းနိုင်ငံဘက် ပိုမို များတယ်။ ငါတော့ အဲသလို ထင်တာပဲ”

ကျော်မောင့်သုံးသပ်ချက်ကို ထောက်ခံသည့်အနေနှင့် သာဆိုင် ရော ဘို့ကြီးပါ ခေါင်းညီတ်ပေးမိကြသည်။ သူတို့အဖွဲ့က အဖန်ရည် နှင့် ကြွက်ကြော်၊ ထမင်းကြော်ကိုစားရင်းရှိသည်။

မိုးစင်စင်လင်းခဲ့ပြီ။ ဒီကနေ့ မြေကိုရိတ်အလှည့်ကျသူက ဘို့ကြီး။

ဘို့ကြီးသည် ထမင်းကြော် လေးဝါးဖွန်းကို ဆက်တိုက်စားပြီး မြတ်ခြင်းများကိုထမ်း၍ တဲ့မှတ်က်သွားချေပြီ။ ကျော်မောင့်က လယ် ဂုက်တွေ လုံခြုံရေးအတွက် ပတ်ကင်းလှည့်ရင်း ဟင်းစားအရှာ ထွေက်သည်။ တဲ့မှာတော့ သာဆိုင်တစ်ဦးတည်း ထမင်းဟင်းချက် ကျုန်ခဲ့သည်။

ဘို့ကြီးသည် မြေက်များကို တရာ်များမြှင့်အောင် ရိတ်ရင်း ရှိသည်။ မြေက်တစ်ခြင်းပြည့်တော့ နောက်တစ်ခြင်းဆက်ရိတ်သည်။ ဝန်းကျင်သည် သာယာနေသည်။ မိုးသားတို့ကိုတိုက်တို့က ခပ်ကျကျ လွှမ်းခြုံထားသည်။ နေမင်းက မရဲတရဲ လင်းလက်ရင်းရှိသည်။

ထက်ကောင်းကင်းမှာ ငွေ့ပျိုင်းဖြူတစ်အုပ်သည် စမ့်မြစ်ဆီမှ ပဲပံ့လာသည်ကို တွေ့ရသည်။ တော့စာဝါတစ်အုပ်သည် မြင့်မြင့်ပုံ လိုက် နိမ့်နိမ့်ပုံလိုက်နှင့် အသံစာစာဟစ်ကြွေးရင်းရှိသည်။

ဝန်းကျင်၏အလှကို ဘို့ကြီး မခံစားနိုင်။ မြေက်ခြင်းနှင့်ခြင်း ပြည့်တော့ တဆီပြန်ခဲ့သည်။ မကြာပါ။ တဆီရောက်ခဲ့ပြီ။ တဲ့ရွှေမှာ မြေက်ခြင်းထမ်းကိုချသည်။ ရေသောက်သည်။

“ကိုကျော်မောင် မလာသေးဘူးလား”

“အင်း”

“ကဲ . . . ကျော်ရွာထဲမြက်ပိုဘွားဦးမယ်၊ ဒီကနေ့ ဦးဦးကြည် အိမ်ပိုရမှာ”

“အင်း . . . အင်း မြန်မြန်ဘွားပို့ မင်းပြန်လာမှ ထမင်းစားကြတာပေါ့၊ ဟင်းချက်ဖို့က ဟိုလူ ဘာရလာမလဲ မသိသေးဘူး”

“ရတဲ့ဟာ ချက်ထားပေါ့များ”

ဘို့ကြီးက ပြောရင်း မြေက်နှစ်ခြင်းကိုထမ်းပြီး ထွက်ခဲ့သည်။ ဒီကနေ့ မြေသစ်အကြောင်း မပြောမိကြတော့၊ ရွာထဲက နွားပျောက်မှု နှစ်ခုကို စဉ်းစားရင်း စိတ်ထဲမှာမကျေမန်ပြစ်နေသည်။ တောင်သူ တွေ့ အားထားကြရသည့် နွားတွေ့အတွက် ပြီးတော့ လက်ကြော မတင်းတဲ့ နွားသူဗိုးတွေ့ကို တွေးမိရင်း မကျေမန်ပြစ်နေ၍ မြေသစ် အကြောင်း မပြောမိ။

မကြာပါ။ ရွာထဲဝင်ခဲ့သည်။ ဦးဦးကြည်အိမ် ဝင်သည်။

“ဟော . . . မောင်ဘို့ကြီး”

“ဟုတ်”

“ညနေရော ပို့ဟော”

“ဟုတ်”

ဘို့ကြီးက မြေက်များကို မြေက်စင်းခဲ့ အနားချုပြုး မြေပြင်မှာ ပုံပေးလိုက်သည်။ ဦးဦးကြည်သမီး ခင်နှစ်ဦးသာရှိသည်။ ခင်နှကဲ ဘို့ကြီးနှင့် သက်တူရွှေယ်တူ ကျောင်းနောက် သူလယ်ချင်း။ အိမ်ထဲကို ကြည့်တော့ ခင်နှကဲမြေပို့ လယ်ထဲသွားနေပုံရသည်။ ဒေါ်သိန်းရင် လည်း မမြော်။

“အရိုးလေးသိန်းရင် မရှိဘူးလား”

“အေးကွာ နွားပောက်တဲ့ ကော်ညွှန်တို့အိမ် သူတို့သားအမိန္ဒစ်ယောက် သွားမေးကြလေရဲ့”

“အော်”

“မြက်ရိတ်ခကိုတော့ ညနေကျမှ ပေါင်းပြီးယူတော့ဟေ့”

“ရပါတယ် ဦးလေး၊ သွားဦးမယ်”

“အင်း . . . အင်း”

ဘို့ကြီးသည် ဦးဖိုးကြည်ကို နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ အဖေအမေအိမ်ကို ခက်ဝင်ပြီး လယ်တောက် ပြန်ထွက်ခဲ့သည်။ ရွာထိုင်တံခါးအရောက် မြေသစ်ကို တွေ့လိုက်ရသည်။ မြေသစ်ကို မြင်လိုက်ရ၍ ဘို့ကြီး ရင်ထဲကြည့်နဲ့သွားသည်က အမှန်။

“မြေသစ်”

“ဟင်”

“ဘယ်ကလာတာလဲ”

“ရွာထိုင်က ပြန်လာတာ”

“နင်တစ်ယောက်တည်း လျှောက်သွားမနေနဲ့ နွားသူ့ခိုးတွေက သောင်းကျန်းပါဘိနဲ့”

“ဟဲ့ နွားခိုးတာပဲ လူဦးတာမှ မဟုတ်တာ၊ ဘာလဲ မြေသစ်က နှိုးနဲ့ တူနေလိုလား”

မြေသစ်က ရယ်ချင်စိတ်ကို ထိန်းရင်း ပြောသည်။ ပြောရင်းမျက်စောင်း ခဲ့သည်။ မြေသစ် မျက်စောင်းဒက်ကြောင့် ဘို့ကြီး ခေါင်းင့်တားသည်။ မြေသစ်မျက်နှာကို စွဲစွဲမကြည်ခဲ့။

“ငါက စိုးရိမ်လို့ ပြောတာပါ မြေသစ်ရယ်”

မြေသစ်ကိုမကြည့်ဘဲ ပြောမိသည့် ဘို့ကြီး၏အသံက တိုးတိုးညွှေးညွှေး။ ပြီးတော့ တုန်တုန်ခါခါ။

ဘို့ကြီးစကားကြောင့် မြေသစ်မှာ လမ်းပေါ်တွင်ငေးပြီး ရပ်ရင်းစဉ်းစားရင်း ကျွန်ုရ်ခဲ့သည်။

ဘို့ကြီးသည် စိုးရိမ်လိုပါဟု ပြောရင်း မြေသစ်ကို ကျောပေး၍ ရွားအပြင်ထွက်သွားပြီ။ ဘို့ကြီး၏ ခြေလှမ်းများက လေးလံနေသည် ဟု မြေသစ်ထင်သည်။ မြေသစ်သည် ဘို့ကြီးဆီ ကြည့်ရင်း မကျေမနပ်နှင့် ငေးရင်း တွေးရင်း ရှိသည်။

“စိုးရိမ်လိုတဲ့။ စိုးရိမ်တယ်ဆိုတာ . . . ဟုတ်ပြီ . . . ငါအပေါ် ဘို့ကြီး မေတ္တာမျှနေတဲ့ သဘောပဲ”

မဆီမဆိုင်နှင့် မရောမရာတွေးရင်း မြေသစ် အံကြိတ်နေမိသည်။

သာဆိုင်က ကျော်မောင့်ထံကြည့်ရင်း မျက်ရိပ်ပြကာ မေးသည်။ ကျော်မောင်က တွေးနေဟန်ပြုရင်း စကားဆိုသည်။
 “ဟောဗျာ... ပြောပါဆိုနဲ့”
 ဘို့ကြီးက စိတ်မရှည်ဟန်နှင့် ပြောသည်။
 “ဒီလိုက္ခာ ဘို့နောက ဂုဏ်ရိတ်အလှည့်မှာ ဦးဖို့ကြည်အမိန့်
 ပို့ရတယ်လဲ”

“ဟူတ်ကဲ့”
 ဘို့ကြီးက စိတ်ဝင်တစား နားထောင်နေခဲ့။ စကားဆက်သူက ကျော်မောင်။
 “ဦးဖို့ကြည် သမီး ခင်နှုပ္ပါ”
 “ခင်နှုနဲ့ ကျူပ်က ကျောင်းနေဘက် သူငယ်ချင်းတွေ ဘာပြုလိုလဲ”

“ငါ မြေက်သွားပို့တဲ့နောက ခင်နှုက မင်းကို ခကေခကာ မေးတယ်၊ ဒီကောင်မလေး မဟုတ်မှုလွှဲရခဲ့၊ မင်းကို ကြိုက်နေတယ်လို့ ထင်တာပဲ”

“ဘာဗျာ... မဟုတ်တာ ကိုကျော်မောင်ကလဲ”
 ကျော်မောင့်စကားအဆုံး ဘို့ကြီးက ခေါင်းကုတ်ရင်း ဖြောသည်။
 “ဟ ကောင်လေး ဖြစ်နိုင်တယ်ကဲ့ ငါမြေက်သွားပို့တွေနှင့်က လည်း ရွာလယ်မှာ ခင်နှုနဲ့တွေ့တော့ မင်းကိုမေးတာပဲကဲ့”
 သာဆိုင်ကပါ ဝင်ပြောသည်။

“အဲဒါ ခင်နှုကမေးတော့ ငါက ပြန်ပြောရတာပေါ့ ဘို့ကြီးက မြောစ်တို့အိမ်ပဲ အမိက မြေကိုပို့တဲ့သူလို့ပြောတော့ ခင်နှုရဲ့မျက်နှာ လေး ကွက်ခနဲ့ ပျက်သွားတယ်ကဲ့” ငါသတိပြုမိတာက ခင်နှုရဲ့

အခန်း (၆)

တဲရောက်သည်နှင့်လူစုံပြီ။ ဒီကနေ့ ငါးရုံးလေးကောင် ရလာသည်။ ဒီတော့ လေးကောင်စလုံး ချက်သည်။ ငါးရုံးဟင်းချက်။ ဝို့အရည်ဖျော် ရေကန်စွဲနှင့်လျက်ပြုတဲ့ ဒါသူတို့သုံး၏ ပင်တိုင်စံဟင်း။ ထမင်းစားရင်း စကား မပြောမိကြုံ။ ငရှုတ်သီးစပ်စပ်နှင့် တရားရားတရားရားကြောင်းရှိသည်။ မကြာပါ ထမင်းစားပြီးသွားပြီ။ သာဆိုင်က ထမင်းအိုး ဟင်းအိုးတွေ သိမ်းနေပြီ။ ကျော်မောင့်နှင့် ဘို့ကြီးက တဲရွှေ့ ငြှက်ပောပင်အရိပ်မှာ အဖန်ရည်အိုးနှင့် ဖိမ်ကျေနေခဲ့။

“ဘို့ကြီး”

“ဗျာ”

ရှတ်တရာက် ကျော်မောင်က အဖန်ရည်ခွက်ကို မြေပြောမှာချုံ အဖန်ရည်အာရသာကို ခံရင်း ခေါ်လိုက်သည်။ ကျော်မောင့် ခေါ်သော်လည်း ဘို့ကြီးလန်းသွားသည်။

“ဘာလဲဗျာ၊ ပြောစရာရှိတာ ပြောလော ခင်ဗျားကလဲ”

ရင်တွင်းက ခံစားချက်တစ်ခုကို လက်ဆုပ်လက်ကိုင် ဖမ်းမိသလိုမျိုး တွေးမိတယ်။ ပြီးတော့ ခင်နှကပြောသေးတယ်။ ကိုဘို့ကြီးက မြေသစ ကိုပဲ အလေးတယူ ဆက်ဆံတာတဲ့။ သူကိုကျတော့ သိပ်ပြီး ခင်ခင် မင်မင် မရှိလှုဘူးတဲ့။ အဲသလို ပြောတော့ ငါတောင် ခင်နှင့် သနား သွားတယ်သိလား။ ဒါနဲ့ ငါလဲ ခင်နှစ်ကားပြောပြီး အိမ်ကိုခကာ ဝင်တော့ ငါမိန်းမ မိအေးက ဘာပြောတယ်ထင်လဲ။ ငါကလဲ ခင်နှ အကြောင်း ပြောမိတာကိုး။ ငါမိန်းမ မိအေးက မိန်းမသားချင်း ဆိုတော့ ပိုသိတာပေါ့။ ငါမိန်းမနဲ့ ခင်နှက ခင်နေတာဆိုတော့ ပြောပြုခဲ့တယ်လဲ”

“ခင်ဗျားမိန်းမက ဘာပြောပြလို့ လေရှည်နေတာလဲ”

ဘို့က စိတ်မရှည်ဟန် ဖြတ်မေးသည်။

“ဘာပြောပြရမလဲ၊ ခင်နှကပြောတယ်တဲ့၊ ကိုဘို့ကြီးကို သူတစ်ဖက်သတ် ကြိုက်နေပြီတဲ့၊ ချစ်လဲချစ်ပါတယ်တဲ့”

ဘို့ကြီးဘာမှ ဆက်မပြောတော့၊ ကျော်မောင်ရော သာဆိုင်ပါ စကားမပြောကြတော့။ ဘို့ကြီးထံကြည့်ရင်းရှိသည်။ အလိမ်အညာ မပါသည့် စကားပေမြို့ရှယ်မောစရာမလို့၊ ထောင်တန်တဲ့စကား ရယ်ပေါ့ ဆိုသလို ပေါ့ပျက်ပျက် အဖြစ်မခံနိုင်ကြ။

“ကျူပ် ခင်နှင့်ခိုင်တယ်။ မြေသစကိုချစ်တယ်။ ဒါပဲ။ ခင်နှင့် ချစ်ဖို့ မကြီးစားခဲ့ဘူး”

ဘို့ကပြောသည်။ ကျော်မောင်ရော သာဆိုင်ပါ ခေါင်းတညိုတညိုတ် သာဆိုင်ကပြောသည်။

“အေးလေး၊ မင်းက ခင်တာခင်တာပဲ၊ ခင်နှက မိန်းကလေး တန်မဲ့ မင်းကိုချစ်နေတယ်၊ ကြိုက်နေတယ်ဆိုတာ ထင်ပေါ့နေတာပဲဘူး”

ကျော်မောင်စကားကြောင့် ဘို့ကြီးဘယ်လိုတွေးရမည် မသိတော့။ တွေးရင်းနဲ့ ခင်နှစ်တို့ဘဝ၊ ခင်နှာကြောင်း ဝေခွဲကြည့်နေ မိသည်။ တကယ်တော့ ဦးဖိုးကြည့်တို့ ဒေါ်သိန်းရင်တို့သည် မြေသစ တို့လို့ အဆင်ပြု တောင့်တော်းသူတွေဖြစ်သည်။ သမီးခင်နှစ်မဲ့ မိသားစုံသုံးသာရှိသည်။

အလုချင်းကတော့ ကွာသည်ဟု မဆိုသာသော်လည်း ခင်နှက အသားညီသည်။ မြေသစက အသားဖြူသည်။ ခင်နှက မျက်နှာဝိုင်း သည်။ မြေသစက မျက်နှာသွယ်သည်။ မျက်ခုံးမျက်လုံးကတော့ အတူတူပင် ကောင်းကြသွေ့ ဖြစ်သလို၊ ရိုးသားမှုနှင့် တောင်သူ လုပ်ငန်းအပေါ် ကျမ်းကျင့်မှုကလည်း အတူတူပင်။ တစ်ခါန်တစ်ခါက ရွာရှိကျောင်းမှာ ကျောင်းအတူတူတက်၊ အတူသွား၊ အတူပြန် သည့် ငယ်ဘဝကို မြန်မြင်ယောင်မိနေပြန်သည်။

“က နားကြေား . . . ကျူပ်မြေက်ရိုတ်သွားရီးမယ်”

ဘို့ကြီးက ပြောရင်း၊ တွေးရင်း ထိုင်ရာမှ ထလိုက်သည်။

“ဟ စောလှချည့်လား၊ နေအပူကြီး ရှိသေးတယ်လဲ”

သာဆိုင်က ပြောသည်။

“ပူချင်ပူပါစေး၊ ဒီကနေ့ရတဲ့ငွေနဲ့ ဆန်ဝယ်ရတော့မယ်လေး၊ ဉာဏ်ဆန်မရှိတော့ဘူးမို့လား”

“အေး . . . ဟုတ်တယ်၊ နှစ်ဘူးပဲရှိတော့တယ်”

သာဆိုင်က လက်နှစ်ချောင်းထောင်ပြရင်းပြောသည်။ ဘို့ကြီးသည် စကားဆက်ပြီး မပြောတော့။ မြက်ခြင်းနှစ်ခြင်းကိုထပ်း၊ ရှိုးခေါက်နှင့် တံစဉ်ကိုယူပြီး လယ်တောာဘက်ထွေကိုခဲ့သည်။

ဘို့ကြီးသည် လယ်ကန်သင်းများထက်၍ မြက်များကို ခံ သွာက်သွက် ရိုတ်နေသည်။ မြက်ရိုတ်နေမို့ ဘို့ကြီးလက်သည် မြန် နေသည်။ မြက်ရိုတ်ရင်း မြသစ်မျက်နှာလှလှလေးကို မြင်ယောင်ရင်း ရှိသည်။ မြသစ်အပြီး၊ မြသစ်အလှနှင့် ဘို့ကြီးအပေါ် ထားခဲ့သည့် မတူမတန် ဆက်ဆံပုံလေးတွေ အဆင့်အတန်း ခွဲခြားပုံလေးတွေကို တွေးရင်း မြင်ယောင်ရင်း ရှိသည်။

“အော် . . . မြသစ်ရယ်”

ဘို့ကြီးသည် မြသစ်၏ အမည်လှလှလေးကို တပ်မက်မှုတွေ၊ မြတ်နှီးမှုတွေနှင့်အတူ စိတ်ထဲက အကြိမ်ကြိမ် ခေါ်နေမိသည်။

မြသစ်၏ မျက်နှာလှလှလေးက ဘို့ကြီး၏ အကြည့်မျက်လုံး များ အတွင်းမှ ဖယ်ခွာမသွားသေး။

ထိုအချိန် မြသစ်မျက်နှာလှလှလေးနေရာ၌ မျက်နှာလေး တစ်ခုပေါ်လာသည်။ ထိုမျက်နှာလေးက ခင်နှုမျက်နှာ။

“ခင်နှု”

ဘို့ကြီးသည် ခင်နှုအမည်ကိုပါ ခေါ်မိသည်။ ခင်မင်ခဲ့ရသည့် ခင်နှု၊ အလုပ်ကိုကြီးစားတတ်သည့် ခင်နှု။

တကယ်တော့ မြသစ်နှင့်ခင်နှက ကွာခြားချက် တစ်ချက်ရှိ သည်။ အခြားမဟုတ်။ သူတိန္ဒေး၏ ဘဝကတူညီသည်။ စီးပွားရေး ချိန်ခွင်လျှော မျှတာသည်။ သို့သော် မြသစ်က လူတန်းစား ခွဲခြားချင် သည်။ ခင်နှုက ခွဲခြားလိုစိတ်မရှိ။ မြသစ်က အဆင့်အတန်း သတ် မှတ်ချင်သည်။ ခင်နှုက မသတ်မှတ်။ ဘဝထဲကလူတွေ လူတွေထဲက ဘဝတွေဟုသာ ခင်နှု ထင်ထားသည်။ လူအချင်းချင်းတူသည်။ အသွေးအသားနဲ့ တည်ဆောက်ထားသူတွေအချင်းချင်း ဘာမျှခွဲခြား

ပြုကျကျတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၅၃

စရာမလိုဟု ခင်နှက နားလည်ထားသည်။ ခင်နှုသဘောထားက ခင်မင်စရာကောင်းသည်။

ခင်မင်စရာ ကောင်းသော်လည်း ခင်မင်မှုထက်မပိုသည့် ခင်မင်မှုပြီးနှင့်သာ ဘို့ကြီးဆက်ဆံသည်။ ခင်နှုအပေါ် ချစ်လိုမာရ။ မြသစ်အပေါ်မှာတော့ ငယ်စဉ်ကတည်းက ထားခဲ့သည့် သံယောဇ် တစ်မျှင်ကြိုးကြောင့် ယနေ့အချိန်ထံပင် ချစ်ခင်စွဲလမ်းနေခဲ့။

“အား . . . ”

“ဟာ”

မြသစ်အကြောင်း၊ ခင်နှုအကြောင်း တွေးရင်းမှ မြက်ရိုတ် တံစဉ်သည် ဘို့ကြီးဘယ်လက်ကို ထိသွားသည်။ လက်သန်းအလယ် လောက်မှာ ပူခဲနဲ့ခံစားရသည်။ ကြည့်မိတော့ သွေးတွေထွက်နေ သည်။ ညာလက်မှာ ကိုင်ထားသောတံစဉ်နှင့် ဘယ်လက်မှာ ဆုပ်ထားသော မြက်များကိုပါ မြေပြင်မှုချသည်။ ပြီးသည်နှင့် တံစဉ်ထိထားသော လက်သန်းကို ပါးစပ်ထဲထည့်ပြီး သွေးများကို စုပ်ထဲပြီး ပြန်ထွေးပစ်သည်။ လေးငါးကြိမ် လုပ်ပြီးသည်နှင့် ပုံးပုံးအောက်နားစကို ဆုပ်ဖြေ၍ တံစဉ်ထိထားသည့်နေရာအား ခပ်တင်း တင်း စည်းလိုက်သည်။ ပြီးသည်နှင့် မြက်ဆက်ရိုတ်သည်။

မကြား။ မြက်နှစ်ခြိုးပြည့်သွားပြီ။ မြက်နှစ်ခြိုးကို ထမ်းပိုး အကွာအဝေးနှင့် ညီအောင်ချုပြီး ထမ်းပိုးလျှို့၍ ထမ်းလာခဲ့သည်။ တဲရောက်တော့ နေကစောင်းရုံသာ ရှိသေးသည်။ တဲရော့ကွပ်ပျစ် ပေါ်ဘွဲ့ သာဆိုင်အိပ်ပျော်နေသည်။ ကျော်မောင်က ပြန်မရောက် သေး။ ကွပ်ပျစ်အနီး မြက်ထမ်းချုပြီး တံစဉ်ထိထားသောလက်မှ ပုံးပုံးကိုဖြေပြီး ရွာထဲမှ ဆရာကြွားက လိုအပ်ရင်သုံးဖို့ပေးလိုက်သည့်

ဆေးဝါရည်ကို လက်မှာ သိပ်ပြီး ပြန်စည်းလိုက်သည်။
ပြီးသည်နှင့် မြက်ခြင်းများကို မိမိကြီးရွာဆီသို့ ထမ်းလာခဲ့သည်။ စမ်းမြစ်ဆီမှ ပဲပုံနေသည့် ငွေဗျိုင်းဖြူတစ်အုပ်နှင့် တောကျိုး တစ်အုပ်ကို မြင်နေရသည်။ တော့စာဝါကလေးများလည်း လယ်ကွက်တွေထက် ပဲပုံရင်း ဆူညံစွာနှင့် မြည်သံပြုနေသည်။

မကြာပါ။ ဘိုကြီးတစ်ယောက် မြက်ခြင်းများထမ်းရင်း မိမိကြီးရွာထဲရောက်သည်။ ဦးပန်းဆယ်တို့အိမ်ရွှေ့လမ်းအတိုင်း လာခဲ့ပြီး ဦးဖိုးကြည်အိမ်ထ ဝင်လိုက်သည်။

“ဟင် . . . ခင်နှု”

ဘိုကြီးတစ်ယောက် အိမ်ရွှေ့မှာရပ်နေသည့် ခင်နှုကိုမြင်လိုက်ရသည်။ ခင်နှုကရပ်ရင်း ဘိုကြီးကို ပြီးပြုနေသည်။ မနက်ခင်းက ဘိုကြီး ပို့ယားသည့်မြက်များ ခုတ်စင်းပြီးသွားပုံရသည်။

“ဘိုကြီး”

“ဟင်”

“နှင်မနက်က လာသေးတယ်ဆို”

“အင်း . . . ”

“အဖောကမှာသွားတယ်၊ ညနေဘိုကြီးမြက်လာပို့မယ်တဲ့၊ အဲဒါ ဆန်သုံးပြည် ထည့်ပေးလိုက်လို့မှာခဲ့တယ်”

“အင်း . . . ငါတို့ဆန်မရှိတော့ဘူးဟဲ”

ဘိုကြီးက မြက်များကို မြက်စင်းခုအနီးချလိုက်သည်။ ခုထားသည့် မြက်များကို ခင်နှုက မြက်စင်းခုပေါ်တင်နေသည်။ ဘိုကြီးက လည်း ကူညီပြီး တင်ပေးနေဆဲ။ မြက်များကိုတင်ရင်း ခင်နှုသည် ဘိုကြီးဆီ စူးစိုက်စွာ ကြည့်ရင်းရှိသည်။

မြက်များ တင်ပြီးသည်နှင့် ခင်နှုကပြောသည်။

“မနေ့က နင်တို့အိမ်တော် ငါရောက်သေးတယ်”

“ဟင် . . . ဟူတ်လား”

“ဟူတ်တယ် ဘိုကြီးပဲ့။ နှင့်မိဘတွေ စားဖို့ ဆန်လေးပြည့်နဲ့ ဆီတစ်ပုလင်း ပို့ခဲ့သေးတယ်။ နင့်အဖော့နဲ့ အမေက ဆန့်နှုနဲ့ဆီပေးတာကို လယ်ခင်းစောင့်ခတဲက ပေးတယ်ထင်နေပုံရတယ်။ ခင်နှုက မဟုတ်ပါဘူး၊ သီးခြားစောနာနဲ့ပေးတာပါလို့ ပြောခဲ့ရတယ်”

“နင်အကူးအညီပေးတာ ကျေးဇူးတင်ပါတယ်ဟာ”

ခင်နှု အိမ်ထဲဝင်သွားသည်။

“လာလေဟယ်၊ အိမ်ထဲကို ထိုင်ပါပြီး”

“အင်း”

အိမ်ရွှေရောက်တော့ ခင်နှုက ဘိုကြီးကို အိမ်ထဲခေါ်သည်။ အိမ်ထဲကို ဘိုကြီးဝင်ခဲ့သည်။ ခင်နှုက အဖန်ရည်အိုးနှင့် လက်ဖက်သုပ္ပ ချပေးသည်။

“သောက်ပြီးနော်၊ ဖြည်းဖြည်းပေါ့”

ဘိုကြီးသည် ခင်နှုကို တစ်ချက်ဝေ့ကြည့်ရင်း အဖန်ရည်တစ်ခွက် ငြှော်ပြီးသောက်သည်။ လက်ဖက်သုပ္ပတစ်စွဲနဲ့စားသည်။ ခင်နှုက အိမ်အခန်း ဘေးရှိ ဆန်တောင်းထဲမှ ဆန်သုံးပြည်ခြင်း၊ အိတ်ထဲထည့်သည်။ ပြီးသည်နှင့် ဘိုကြီးအနီးချပေးသည်။ ဘိုကြီးနှင့် မျက်နှာချင်းဆိုင် တန်းလျားမှာ ဝင်ထိုင်သည်။

ခင်နှုက ဘိုကြီးဘိုကြည့်နေဆဲ။

“ညည်တွေဆိုရင် နင်တို့အိမ်ကရဲ့လား။ လယ်ခင်းတွေ

စောင့်ရဲ န္တားသူခိုးတွေအကြောင်း နားစွင့်ရနဲ့”

“အင်း ဒီလိုပေါ့ဟာ၊ ပညာမရှိ သူ၏ဝန်ထမ်းတဲ့။ ဉာဏ်မရှိသူ၏ အစေခံပေါ့ဟာ၊ ဒီလိုပဲ နိုးနိုးကြားကြား နေရတာပေါ့”

“ဟူတ်ပဲ့ဟယ်၊ န္တားသူခိုးတွေကလဲ တို့ရှာမှလာပြီး ဒက္ခပေးရတယ်လို့”

“သူ့ဘိုးဆိုတာ သူရွာကိုယုံရွာမခွဲပါဘူး၊ ချောင်တဲ့အိမ် ဝင်ဆဲတာပဲ”

“ဟူတ်တယ်နော်”

ဘို့ကြီးမှာ ပြန်ချင်နေပြီဖြစ်၍ ဖင်တကြော်။

“နင် မြေသစ်တို့အိမ်ရောက်သေးလား”

မြေသစ်ဆိုသည့် နာမည်ကြောင့် ဤနေသည်ဖင် ကြမ်းပြုပေါ် ပြန်ကျသွားသည်။

“ရောက်ပါတယ်”

“ပို့နောက ငါနဲ့တောင် တွေ့ဖြစ်သေးတယ်”

“ဟူတ်လား”

“ငါကတော့ ငယ်ပေါင်းတွေကို ဘယ်သူမှ မမေ့ပါဘူးဟယ်။

အထူးသဖြင့် နင့်ကိုပို့ပြီး မမေ့တာဘဲ”

ခင်နှစ်ကားကြောင့် ဘို့ကြီးမျက်နှာပျက်သွားသည်။ ခင်နှကုတားဆက်သည်။

“ဘို့ကြီး”

“ဟင်”

“နင်မြေသစ်ကို ချုစ်နေတယ်ဆို ငါကြားပါတယ်။ ရွာထဲက

မိန်းကလေးတွေ ကာလသားတွေက ပြောကြတယ်”

ခင်နှစ်ကားကြောင့် ဘို့ကြီးစိတ်ထဲ ပျော်သွားသည်။ မြေသစ်ကို ချုစ်ပါတယ်ဟု ဖွင့်မပြောရဲ့၊ မပြောခဲ့သေးသော်လည်း ချုစ်နေခဲ့ပြီ ဆိုတာ မှန်ကန်နေပြီဖြစ်၍ ဘေးကထင်ကြေးပေးနေကြပြီ ပြောနေကြပြီဆိုတော့ ဘို့ကြီးကျော်ပို့သွားသည်။ မြေသစ်နားကြားသွားပါက နားဖောက်ပြီးသား ဖြစ်တော့မည် မဟုတ်ပါလား။

“မြေသစ်က ချောတယ်နော် ချုစ်စရာလေး”

ခင်နှကပြောရင်း အဖွဲ့ရည်ခွက်ထဲ အဖွဲ့ရည်ငွေ့ပေးရင်း ရှိသည်။ ပြီးတော့ လက်ဖက်သုပ္ပန်းကန်ကို ဘို့ကြီးရှေ့ထိုးပေးသည်။

“စားလေဟယ်၊ ဘာလ မြေသစ်အကြောင်းကြားရလို့ မဆာတော့သွားလား ဘို့ကြီး”

“ဟာ . . . ဒီလိုမဟုတ်ပါဘူး ခင်နှရာ”

“နင်တော်တော် ဟန်ဆောင်ကောင်းတယ်နော် ဘို့ကြီး။ နင့်မျက်လုံး နင့်မျက်နှာကို ကြည့်ရုံနဲ့ နင့်ရင်ထဲက ခံစားချက်တွေ ငါသိနေသလိုပဲ ဘို့ကြီး”

“နင်ဘာတွေသိနေတာလဲ ခင်နှု”

“မြေသစ်အပေါ် နင်ချုစ်နေတာတွေပေါ့”

“ဟာ . . . နင်ကလဲဟာ၊ ငါပြန်မယ်ခင်နှု”

ဘို့ကြီးသည် ဆန်စိတ်ကိုယူပြီး မြက်ခြင်းထဲထည့်၊ ထမ်းပိုးနှင့်ထမ်းကာ အိမ်ပိုင်းထဲမှ ထွက်ခဲ့သည်။ လမ်းမပေါ်ရောက်သည်အထိ ခင်နှက ဘို့ကြီးထံကြည့်နေဆဲ့၊ အိမ်ကိုခကာဝင်သည်။ အဖော်နှင့်အမေကိုတွေ့ဗြာ စကားပြောပြီးအပြန် . . .

“ဟင် . . . မြေသစ်”

မြသစ်ကို ရွာလယ်လမ်းမှာတွေ့ရသည်။ မြသစ်သူငယ်ချင်းဖြစ်သူ လူရင်နှင့် ရပ်ရင်းစကားတွေပြောနေသည်။ မြသစ်ရောလှရင်ပါ ဘိုက္းကို မြင်ကြသည်။ ဘိုက္းကို မေးငြောရင်းအပြီးနှင့် နှုတ်ဆက်သည်။ နှုတ်ဆက်သည်က အသံတိတ်။

လူရင်က ဘိုက္းကို နှုတ်ဆက်သလို မေးငြောပြီး အပြီးနှင့် ပြန်လည် နှုတ်ဆက်သည်။ မြသစ်က ဘိုက္းကို မမြင်ဟန်ပြုသည်။ မွန်းကျပ်တူနှုန်လှပ်သွားသည့် ရင်ထဲကဝေဒနာ အစိုင်အခဲ အချို့ကို အဖြေထုတ်ရင်း ဘိုက္းရွာထကနေ ရွှေအပြင်ထွက်ခဲ့သည် ဘိုက္း။

ရင်ထဲမှာ . . . နှုလုံးသားထဲမှာ မွန်းမွန်းကျပ်ကျပ် . . . ပူပူလောင်လောင်။

အန်း (၇)

“ဦးဖိုးကြည်အိမ်က နွားနှစ်ကောင် ပါသွားပြန်ပြီတဲ့ကွဲ”
သာဆိုင်ရွာထဲမှ ပြန်လာပြီး ဆိုင်းမဆင့် ပုံမဆင့် ပြောလိုက်သည့် စကားက အမဂ်လာစာကား။ ဘိုက္းတို့ မကြေားချင်သောစကား။ အမှန်းတီးဆုံးသောစကား။ ပထမဆုံး ဦးကြည်တင်ရဲ့ နွားသားအမဲ့။ ပြီးတော့ ဦးကော်ညွှန် နွားတစ်ကောင်။ အခု ဦးဖိုးကြည်ရဲ့ နွားပြာကြီး တစ်ရှည်း ပါသွားပြန်ပြီ။

“ဒီနွားသူခိုးတွေ ကိုယ်ပျောက်ဆေးများ ပါသလားကွာ”
“ဒီလိုအတင့်ရဲပုံထောက်ရင် ဒီနွားသူခိုးအဖွဲ့ထဲမှာ ရွာခံလူပါကို ပါရမယ်ကွဲ”

ကျော်မောင်နှင့် သာဆိုင်ကပြောသည်။ သာဆိုင်သည် ဒီကနဲ့သာဟန်အိမ်မြေကိုပို့သွားရင်းနှင့် ကြားခဲ့ရပဲ လူကြီးတွေ၊ လူငယ်အဖွဲ့တွေ နွားရှာထွက်ပုံတွေ ပြောရင်းရှိသည်။

“မနေ့ညာက ၁၂ နာရီကော်ကော်လောက် ဝင်ဆွဲသွားတာ တဲ့ကွဲ။ အစကတော့ မသိဘူးပေါ့။ နောက်မှ နွားစာတိုက်အောက်

ရွှေညားမြတ်ပုံး

ဦးဖိုးကြည် သွားကြည်တော့ န္တားတွေမရှိတော့ဘူးတဲ့။ ဒီတော့ ရွာထဲ
အော်ဟစ်အကူ အညီတောင်းတော့ လူတွေအပြေးလာကြပြီး လိုက်
ကြတယ်တဲ့။ မတွေ့ပါဘူးတဲ့ကို။ ဦးဖိုးကြည်မိန်းမ ဒေါ်လေးသိန်းရင်နဲ့
သူသမီးခ်င်နှင့် ထိုကိုကြတာ ပြောပြတာနဲ့ ငါြွှေ့သနားလာတယ်ကွာ။

သာဆိုင်က ပြောရင်းရှိသည်။ စကားပြောအပြီး ထမင်းစား
ကြသည်။ ဘုံကြီးက ထမင်းပင် သိပ်မစား၊ ဒေါသဖြစ်ရင်း ရှိနေဆဲ။

ထမင်းစားပြီး ခဏနားကြသည်။ နားပြီးလာနေစာ ကြိုတ်
ချက်သည်။ ဟင်းက ချက်စရာမလိုတော့။ ကျော်မောင်သည် လယ်
ကွင်းချုပ်စပ် တဲ့များဆီသွားပြီး ဦးဖိုးကြည် န္တားတစ်ရှည်းပါ သွားပုံကို
ပြောပြရင်းရှိသည်။

သာဆိုင်သည် မြက်ရိတ်ထွက်သွားသည်။ မြက်နှစ်ခြင်း
ရတော့ မိမိကြီးရွာထဲသွားပို့သည်။ ပို့ပြီးပြန်လာသည်။ နေဝါင်ခဲ့ပြီ။
သို့ကြောင့် ညာနေစာကို စောစောစားလိုက်ကြသည်။ စားပြီးသည်နှင့်
ပန်းကန်တွေ သိမ်းဆည်းအပြီး၊ တုတ်၊ ဓား၊ လေးခွာစုံယဉ်၍
လယ်ကွင်းချုပ်စပ်မှာ ကင်းလှည့်သည်။ အခြားလယ်ကွင်း အစောင့်
တွေနှင့် လေချွှန်သံ အချက်ပြသူပြကြေား။ လက်နှစ်မိုးဖြင့် အချက်ပေး
သူ ပေးကြနှင့် ရှိသည်။

ညသည် မှောင်ဆဲ။

ထက်ကောင်းကင်းရှိ ငွေကြယ်တို့ လင်းလက်ဆဲ။

လက်ခေါက်မှုတ်သံ၊ လေချွှန်သံတွေက လယ်ကွင်းပြင်မှာ
အပြိုင်အဆိုင်။ လက်နှစ်မိုးရောင်တွေက တဝင်းဝင်း။

ရွာထဲမှာ န္တားဖိုးပူးနေကြရသလို လယ်ကွင်းစောင့် အလုပ်သမား

ပြောရွှေတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

များမှာလည်း မိမိတို့တာဝန်ယူနေကြရသည့် လယ်ခင်းတဲ့မှ စပါးနဲ့
တွေ ပါမသွားရအောင် စိတ်ပူးနေရဆဲ။

တစ်ညလုံး မအိပ်ကြရ။

မိမိတို့တာဝန်ယူရသည့် လယ်ကွင်းများကို အချိန်ပြည့် ပတ်
ကြည့်ရင်း အိမ်ကြီးရွာဆီကို နားစွင့်နေကြရသည် မဟုတ်ပါလား။

“ကျော်မောင်၊ မင်းအိပ်တော့၊ မနက်ဖြန် မြက်ရိတ်တာဝန်က
မင်းတာဝန်”

သာဆိုင်က ပြောသည်။ ကျော်မောင်က ဖြေသည်။

“အင်း . . . ငါ တဲ့ပြန်တော့မယ်”

“ပြန် . . . ပြန် . . . ပြန်တော့”

ကျော်မောင် ပြန်ခဲ့သည်။ အိပ်ရှီးမည်။ ညွှေ့ကန်က်နေပြီ။
နှစ်နာရီလောက်သာ အိပ်ရတော့မည်။ လယ်ကွင်းချုပ်စပ်မှာ
သာဆိုင်နှင့် ဘုံကြီးသာ ကျွန်းရှုံးသည်။ ဘုံကြီးမှာတော့ ဦးဖိုးကြည်
မိသားစုံ အားကိုရသည့် န္တားနှစ်ကောင် ပါသွားပြီဆိုတော့ စိတ်မကောင်
ဖြစ်နေသည်။ ဦးဖိုးကြည်ရဲ့ စိတ်မကောင်းတဲ့ မျက်နှာ၊ ဒေါ်သိန်းရင်
ရဲ့ အင့်မျက်လုံး၊ နောက် ခင်နဲ့ရဲ့ ငို့ခို့က်သံလေးတွေ . . . ။

“ခင်နှင့်နေရာမှာပဲ့။ ဘယ်လောက်နဲ့မြောရာမလဲ။ ဘုရား
တရားမလို့ ခင်နဲ့တို့ န္တားကြီးနှစ်ကောင် ပြန်တွေ့ပါစော့။ ငါလိုက်ပြီး
ရှာပေးချင်ပါရဲ့။ ဒီလယ်တွေရဲ့တာဝန်က ရှိနေတော့”

ဘုံကြီးတွေးရင်း ဝန်းကျင်ကိုကြည့်သည်။

တဲ့ဆီပြန်နေသည့် ကျော်မောင်းလက်နှစ်မိုးရောင်၊ လေချွှန်သံ
နှင့် သံချွင်းသံကို ကြားနေရဆဲ။

“နှီး . . . နှီး . . . နှီး”

“ညမှောင်မှောင် xxx လမှောင်မှောင် xxx
 ငွေကြယ်တွေမလင်း တဲ့ xxx ချိန်းခဲ့တဲ့ညတူန်းကပေါ့ကွယ် xxx
 မောင်တစ်ယောက်ထဲ xxx မြကန်သာမြေက်ခင်းနံဘေးဝယ် xxx
 ဖြည်းဖြည်းလျှောက်ကာ xxx စိုက်စိုက်လာခဲ့ရတယ် xxx
 ချစ်သူလာသောညာက ငွေလသာပါတယ် xxx ရှို x ရှို x ရှို xxx
 ချစ်သူမလာသောညာကျ xxx ငွေလဘယ်ကို ရောက်နေသလဲ ကျယ်
 xxx လမင်းဘယ်ဆီရောက်နေသလဲကျယ် xxx ချစ်သူမှုန်းလှို့ xxx
 ငွေလရယ် ပုန်းနေတာလားကျယ် xxx ရှို x ရှို x ရှို xxx
 ကျော်မောင်သည် သီချင်းတအေးအေးနှင့် လေချွန်ပြီး စည်းဝါး
 လိုက်ရင်း တီးလုံးလိုက်ရင်း တဲ့ဆီကို ပြန်နေခဲ့။
 မနက်ဖြန် မြက်ရိတ်တာဝန်က ကျော်မောင့်အလှည့်။

အန်း (၈)

ဒီကနေ့ မြက်ရိတ်တာဝန်က ဘို့ကြီးအလှည့်။
 မနေ့က ကျော်မောင့်တာဝန်ပြီးသွားပြီ။ ဒီကနေ့ ဘို့ကြီး
 အလှည့်ဆိုတော့ ဘို့ကြီးသည် စောစောထသည်။ ထမင်းကြေး
 အကျွန်မှားကို ကြော်အပြီး မနက်စာအတွက် ထမင်းအိုးတစ်လုံး
 တည်သည်။ ထမင်းအိုး ကျက်ပြီဆိုသည်နှင့် အဖန်ရည်အိုးတစ်လုံး
 ထပ်တည်လိုက်သည်။

ကျော်မောင်ရော၊ သာဆိုင်ပါ အိပ်ရာကမထသေး။

ဘို့ကြီးမနေသာတော့။ မနေ့ညာက သူတို့ င့် နာရီအထိ
 ကင်းလှည့်ခဲ့ရသည် မဟုတ်ပါလား။ အိပ်ကြတာ တစ်နာရီခဲ့ နှစ်နာရီ
 ကြာမည် မထင်။ သို့သော် အိပ်ရာမှ နှီးလိုက်သည်။

“ဟွေးလူတွေ ထ.... ထ.... ထ.... ထက္ကတော့၊
 နေဖင်ထိုးနေပြီ”

“အင်း ... အင်း ... အိုး”

ကျော်မောင်ရော၊ သာဆိုင်ပါ သမ်းဝေရင်း ခြေတွေလက်
တွေ တွန့်ရင်းရှိသည်။ ဘို့ကြီးအသံကြောင့် ကျော်မောင်တို့စိုးသား
ကပ္ပါဒကယာ ထလိုက်ကြသည်။

“ထမင်းကြော်ပြီးပြီ ထမင်းအိုးတစ်အိုးကျက်နေပြီ။ ဒါအဖိုး
ရည်အိုး တည်ထားတာ”

ဘို့ကြီးစကားကြောင့် သာဆိုင်ဝမ်းသာသွားသည်။ ဒီကနေ့
ဘို့ကြီး တာဝန်က မြက်ရိတ်ရမည့်တာဝန်။ မိမိကြီးရွာထဲ မြက်ပို့ရမည့်
အလုပ်။ ထမင်းဟင်းချက်ရမည့် တာဝန်က သာဆိုင်တာဝန်။
ဘယ့်နှုန်းပုံးကြောင့် ဘို့ကြီးက သာဆိုင်အလုပ်ကိုပါ ယူခဲ့ရသနည်း။

“ဒီကနေ့ ငါတာဝန်လေကွာ။ ဘာပြုလို လုပ်ထားရတာလဲ။
အားနာစရာကြီးကွာ။ ငါကိုနှီးရောပေါ့”

သာဆိုင်က မျက်နှာသစ်ရင်းပြောသည်။

“ဒါတော့ ဒါပေါ့များ။ ဒါပေမဲ့ ကျပ်က အိပ်မပျော်တာနဲ့
ထမင်းကြော်၊ ထမင်းအိုးတည် လုပ်လိုက်တာပဲ။ လာကြုံ့ပျားထမင်း
ကြော် စားကြရအောင်”

ကျော်မောင်က ဘာမျှမပြော။ မျက်နှာသစ်ပြီး တဲ့ရွှေကွာပျို့
မှာ ဝင်ထိုင်လိုက်သည်။ ဘို့ကြီးက ဇလုံသုံးလုံးကို အရုံသင့်ချထားပြီး
ထမင်းကြော်များထည့်ရှင်းရှိသည်။ ဉာက ကျွန်းသည် ငါးပါးပါရည်နှင့်
ကြွော်ကြော်များကို အဖန်ရည်အိုး၊ ပန်းကန်လုံးများနှင့် အတူ
ချထားသည်။ ထမင်းကြော်စားရင်း မေးလာသူက ကျော်မောင်။

“ခင်နဲ့တို့နားတွေ ပါသွားလို မင်းက အိပ်မပျော်တာလား
ဘို့ကြီး”

အမှတ်မထင် မေးလာသည့် ကျော်မောင့်စကားကြောင့်
ထမင်းလုပ်ကို ပါးစပ်မှာတော့ထားရင်း ဘို့ကြီး ကြောင်အမ်းအမ်း
ဖြစ်သွားသည်။

“ဟာ။။ ဟုတ်တာပေါ့။ ဒီကောင်လေး ဒုံးကြောင့်အိပ်
မပျော်တာ ဖြစ်နိုင်သလို၊ ဒီနေ့ မြေသစ်တို့အိမ် မြက်ပို့သွားရမှာမို့
အိပ်မပျော်တာလည်း ဖြစ်နိုင်တယ်”

သာဆိုင်က သူ့ထင်ကြေးကိုပြောရင်း၊ ကျော်မောင့်ထဲ ကြည့်
ရင်း ပြီးနေသည်။ ဘို့ကြီးက ဘာမှုမပြောဘဲ ထမင်းကြော်နှင့် ကြွော်
ကြော်ကို အရသာခံစားနေဆဲ၊ ကျော်မောင်ကထပ်မေးသည်။

“ဟ ကောင်လေး၊ ပြောလေကွာ။။ ဘာကြောင့် အိပ်
မပျော်တာလဲ”

“ဟုတ်တယ်၊ ကိုသာဆိုင်ပြောတာ မှန်တယ်။ ခင်နဲ့တို့နား
တွေ ပါသွားလို စိတ်ဆင်းရေသလို၊ မြေသစ်တို့အိမ် မြက်ပို့ရမှာမို့
အိပ်မပျော် ဖြစ်နေတာပျို့။”

ဘို့ကြီးစကားကြောင့် ရယ်ကြသည်။

လင်းအရှက်လာချေပြီ။ မိုးလင်းနေပြီ။ စမ်းမြစ်ဆီမှ ငင်ပျိုင်း
ဖြောက်အုပ်က အသံကွဲကွဲပြောရင်း ပြောလဲလဲ၊ ပြောမှု့မှု့မှု့င်း ကောင်းကင်
ကို နောက်ခံရင်းနှင့် ပဲပျောကြသည်။ အိပ်တန်းဆင်းနေသည့်
ဆက်ရက်နှင့် ငှက်တွေ၊ တောစာဝါတွေ၊ တောကျိုးတွေသည်လည်း
သူ့လမ်းသူ့ပဲရင်း ပုံရင်းရှိသည်။ ပြီမ်းသက်သည့် လေပြည်ညွှေး၏
အရသာကို မတွေ့ရ၊ မြေပြင်မှာတော့ ခေါင်းငိုက်ချေနေသည့်
ကောက်ပင်များကို သူ့ကွဲင်းနှင့်သူ၊ သူ့အကွဲက်နှင့်သူ တွေ့နေရ
သည်က နံနက်ခင်း၏ ကျက်သရေ ရှိလှပါဘိတော့။

ရွှေ့သားမြတ်ပိုး

မီးဒီးတလူလူရှိနေသည့် လယ်စောင့်တဲ့လေးများသည် ငိုက်မြည်းရင်းနှင့် ရှိနေသည်။ လယ်စောင့်တဲ့ရှိ ဒိမ်ကြီးရွာထဲမှ ဆင်းရဲသား အလုပ်သမား အစောင့်များသည် တဲ့ရွှေ့ထိုင်၍ အဖန်ရည်သောက်ရင်း ကိုယ့်လယ်ကွင်းချုပ်စပ်မှာ မတ်တတ်ရပ်ပြီး အပြောက်အရှု ရှိမရှိ လှည့်ပတ်ပြီး ကြည့်သူကြည့်။

ဘိုကြီးသည် မြက်ခြင်းနှင့်လူးကို ယူလိုက်ပြီး မြက်ခြင်းထိုပိုး
ဝမ်းပိုးသွင်းရမည့်ကွင်းထဲကို ထမ်းပိုးသွင်း ခမောက်ဆောင်းပြီး
တံစိုက် ခါးထိုး၍ တဲ့ရွှေ့မှုတွက်ခဲ့သည်။

“ဒီကနေ့ မြသစ်တို့အိမိပိုရမှာဆိုတော့ တော်တော်ဝိရိယရှိတဲ့
ကောင်ကွာ့၊ ဉာက တစ်ရေးမှ မအိပ်ရသေးဘူးထင်တယ်၊ အဲ့ရော”

ဒါ ကျော်မောင်၏စကား၊ သာဆိုင်ကလည်း အဆင်းသီး
တပ်ပေးသည်။

“ချစ်စိတ်ကိုးကွာ့၊ ချစ်တော့လဲ မိုးမမြင် လေမမြင်ပေါ့။ မင်းတို့
လို့ ငယ်ငယ်ကလိုပဲပေါ့”

“ဒီကောင်က မင်းတို့ငါတို့ထက် ဆိုးမယ့်ကောင်ကွာ့”

“အစွဲအလမ်းကြီးတာကိုးကွာ့၊ ဒီကောင်ချစ်နေတာက မြသစ်။
ဒီကောင့်ကို ချစ်နေတာက ခင်နှုံး၊ ရုပ်တော့ရယ်စရာ ကောင်းတယ်
ကွာ့၊ အတ်သိမ်းခန်းရောက်မှ ဘယ်လိုဖြစ်မလဲဆိုတာ သိရတော့
မှာပဲ”

ကျော်မောင်နှင့်သာဆိုင် စကားပြောရင်း ဘိုကြီးဆီကြည့်
နေသည်။ ဘိုကြီးသည် မြက်ရိတ်ထွက်ခဲ့သောလည်း သူ့အကြောင်း
ပြောနေသည်ကို ကြားသည်။ မကြားဟန်ပြုရင်း လယ်ကန်သင်း
လူသွားလမ်းမှ တစ်ဆင့် မြက်ရိတ်ရမည့် လယ်ကွင်းစပ်ထဲ လာခဲ့သည်။

အခန်း (၉)

“ဦးလေး”

“ဟင် . . . မောင်ဘိုကြီး . . . လာပော့၊ အဲဒီနေရာမှာပဲချေဟေ့”

“ဟူတ်ကဲ့ပဲ”

မြက်ခြင်းများနှင့် အိမ်ထဲအဝင် မြသစ်ကိုမတွေ့ရ။ တွေ့ရသူက ဦးငွေ့မှန်။ ဦးငွေ့မှန်က ဘိုကြီးကိုမြင်တော့ ပြုးကြည့်ရင်းမြက်စင်းခုံဆီ လက်ညိုးထိုးပြုသည်။ ဘိုကြီးက မြက်ခြင်းချအပြီး မြက်များကို မြက်စင်းခုံပေါ် စီတင်ပေးလိုက်သည်။

“ပြီးရင် ရေနေးသောက်ရအောင် အိမ်ထဲဝင်းမောင်ဘိုကြီး”

“ဟူတ်ကဲ့ ဦးလေး”

ဘိုကြီးသည် မြက်များကို စီတင်ပေးပြီး အိမ်ထဲဝင်းခဲ့သည်။
မီးဖို့ဆောင်ထဲမှာ ဒေါ်ပေါ်နှင့်အတူ မြသစ်တို့ စကားပြောနေသည်။
ဒေါ်ပေါ်က အိမ်ထဲဝင်လာသော ဘိုကြီးကို နှုတ်ဆက်သည်။ မြသစ်က ကြည့်ရုပ်ပိုင် ကြည့်ရုပ်သည်။ မိခင်နှင့်အတူ ထမင်းချက်ရင်းရှိသည်။

“သောက်ဦးကွာ၊ သမီးရေ အမြည်းလုပ်ခဲ့ပါဦးဟော၊ ဒီမှာ မောင်ဘို့ကြီး ရောက်နေတယ်”

“ဟူတ်ကဲ့”

မကြာပါ။ သနပ်ခါးပါးကွေက်ကြားနှင့် မြသစ်ထွက်လာသည်။ လက်ဖက်သုပ်တစ်ပွဲ၊ ငါးခြားက်ဖုတ်တစ်ပွဲလာချသည်။

“စားပါဦးကွာ” ဟဲ ဦးငွေမှုန်ကပြောသည့်အချိန် မြသစ်က ချာခနဲလုပ်ထွက်သွားသည်။ ဘို့ကြီးက မြသစ်ကို အသာလုပ်ကြည့်ရင်း အဖန်ရည်ခွက်ကိုယူပြီး မော့သောက်လိုက်သည်။

“ခုတေလာ ဉာဏ်ကို ရရှိက်ကြုံးဟော၊ ဒီကနေ့တောင်မှ ဦးလေးတို့ လယ်ကွက်ရှင်တွေ စုပြီးလာဖို့ကွဲ”

“ဘာလုပ်မလို့လ ဦးလေးရ”

“အပျောက်အရှုမရှုဖို့ လာပြီးသတိပေးကြမလို့၊ ဗို့ကြည်ကလဲ န္တားပျောက်ထားတာရယ်၊ ကျော်အံလေးကလဲ ခါးနာနေပြန်ဆိုတော့ မလာဖြစ်တော့ဘူး။ မင်းကိုပဲမှာရတော့မယ်။ မကြာမဲ့ လယ်တွေက ရိုတ်ရတော့မှာဆိုတော့ စိုးရိမ်နေပြီးလေ”

“ဒီအတွက်နဲ့ဆိုရင် မထိုရမ်းကြပါနဲ့ စိတ်ချပါ။ လုံးဝမပျောက်စေရဘူး”

“မင်းတို့သုံးဦးကိုတော့ ယုံပါတယ်ကွာ၊ မအိပ်မနေ စောင့်တဲ့ လူတွေ၊ ဝိရိယဲလဲရှိ အလုပ်အကိုင်လ ရိုးသားကြီးစားသူတွေဆိုတော့ စိတ်ချပါတယ်ကွာ”

“ဟူတ်ကဲ့ ဦးလေး”

“တို့မိမ်ကြီးရွာက န္တားတွေပျောက်နေတာက ခက်တယ်၊

ဗို့ကြည် န္တားဆိုရင် တကယ့်ခိုင်းန္တား လက်ရွေးစင်တွေကွာ၊ နောက်သုံးလေးရတ်ကြာလို့မှ ပြန်မရရင်တော့ န္တားထပ်ဝယ်ရတော့မှာ၊ ပြန်ရလိမ့်မယ် မထင်ဘူး၊ အရင်ကပျောက်သွားတဲ့ ကြည်တင့်န္တားတွေ၊ ကျော်ည့်န္တားတွေတောင်မှ ပြန်မရဘဲနဲ့ကွာ”

“ကျော်တို့လယ်စောင့်အဖွဲ့တွေလည်း တကယ်စိတ်မကောင်းကြပါဘူး၊ အဲဒီအကြောင်းတွေပြောရင်းနဲ့ ကျော်တို့လယ်တော့စောင့်သမားတွေ လယ်တွေရိတ်ပြီးရင်၊ နောက်သီးနှံတွေအတွက် ကြပ်ကြပ်မတ်မတ် စောင့်ပေးကြဖို့၊ ပျောက်သွားတဲ့န္တားတွေ ပြန်ရှုဖို့လည်း တိုင်ပင်မိကြတယ်ဗုံး”

“အင်း . . . အဲသလိုကြားရတာ ဝမ်းသာသဟော၊ ကဲသောက်ပါပြီး၊ စားလဲစားကွာ၊ ဉာန်ကို တစ်ခေါက်လာပို့ဦးဟော”

“ဟူတ်ကဲ့ . . . ဦးလေး . . . လာခဲ့ပဲ့မယ်”

အချိန်အတော်ကြာ ဦးငွေမှုန်နှင့် စကားပြောအပြီး ဘို့ကြီးသည် မြက်ခြင်းများကိုယူပြီး ပြန်ခဲ့သည်။

တဲရောက်တော့ ထမင်းစားကြရင်း ဘို့ကြီးက ဦးငွေမှုန်မှာ လိုက်သည့် န္တားပျောက်ကိစ္စတွေအကြောင်း၊ လယ်တွေရိတ်ကြတော့မည့် အကြောင်းနှင့် ရိတ်ခါနီးမှာ မပျောက်မရှုဖို့ အကြောင်းတွေပြောရင်း သုံးဦးသား မျက်နှာစုံညီ ထမင်းစားနေကြခဲ့။

အကြောင်းကောင်း၊ အချက်ကောင်းသည့် သာဆိုင့်လက်ရာက မွေးနေသည်။ ငါးပါရည်ဖျော်ကကောင်း၊ ကန်စွဲန်းရွှေကြပ်ပြတ်က ကောင်းကြိုက်သားကင်ချက်က ကောင်း၊ ဟင်းလျာအားလုံး ကောင်းတော့သူတို့အဖွဲ့ ခေါင်းမဖော်နိုင်ကြပြီး။

“ခင်နဲတိန္ဒားပျောက်သွားတာ ငါတော့စိတ်မကောင်းဘူးကွာ”
ထမင်းလုပ်ခွဲ့ရင်း သာဆိုင်ကပြောသည်။

“ဟ မင်းနဲ့ဘာဆိုင်လ သာဆိုင်ရာ မင်းကအနေသာကြီးပါ။
စိတ်မကောင်း တကယ်ဖြစ်ရမှာက ဘိုကြီးဟ”

“အော် . . . ဟုတ်သားပဲ . . . ဟဲ . . . ဟဲ . . . ဟဲ”

“လာပြီ ဒီဂိတ်၊ ဒီဘူတာ၊ ဒီရထားကြီး”

“ဟား . . . ဟား . . . ဟား . . . ဟား . . . ဟား”

ထမင်းစားရင်း၊ ပြောရင်း၊ ရယ်ရင်း ပွဲကျသွားသည်။ ထမင်း
စားအားပြီး အဖွန်ရည်ဝိုင်းမှာ ထိုင်လိုက်ကြသည်။

“ဉာဏ်ပို့ရေးမှာလား”

ကျော်မောင်ကမေးသည်။ ဘိုကြီးက ခေါင်းညိတ်ဖြေသည်။

“ဟုတ် . . . ပို့ရမှာ”

“လယ်တွေ့ရိတ်တော့မှာဆိုတော့ လယ်တွေကို ဂရုစိုက်ဖို့မှာ
တယ်ဆို”

“ဟုတ်တယ်၊ ဦးလေးငွေမှန်က မှာတာ”

“ဟုတ်ပါပြီ၊ မြှေသစ်က မှာတယ်လို့ ငါမပြောပါဘူးဟ”

“သိုးလေပျော့၊ ခင်ပျေားတို့က မြှေသစ်ပဲ ရောက်တော့မှာကိုး”

ဘိုကြီးစကားကြောင့် ကျော်မောင်က ရယ်သည်။ အိုးခွက်တွေ
သိမ်းဆည်းပြီး သာဆိုင်သည် သူတို့အနားဝင်ထိုင်ရင်းပြောသည်။

“ဒီကောင်လေး ဒီနှေ့သိပ်မရွှင်ပျေားဟော၊ စောင်းသံနဲ့ချော့ရ^၁
မယ့်သဘောကွဲ ကျော်မောင်ရ”

“မြှေသစ်နဲ့ချော့ရမှာဟော”

“လုပ်ပြန်ပြီဗျာ၊ ဟဲ . . . ဟဲ . . . ဟဲ”

ဘိုကြီးက မလုံမလဲနှင့်ရယ်သည်။ ပြီးတော့ပြောသည်။

“တကယ်စိတ်ထ မကြည်လင်ဘူးဗျာ၊ ဒီကနဲ့ မြှေသစ်က
ကျော်ကို စကားမပြောဘူးဗျာ၊ တစ်ချက်ပဲကြည့်ပြီး မီးဖို့ဆောင်ထဲ
ဝင်သွားတာ၊ တကယ်ဆိုရင် ဘာလေးညာလေး ဝင်ပြောတယ်ဆို
ဘယ်လောက်ကောင်းလဲ၊ ခုတော့ဗျာ တကယ့်သူစိမ်းတွေကျေနေ
တာပဲ”

ဘိုကြီးစကားကြောင့် သာဆိုင်ကပြောသည်။

“ဘိုကြီးရာ တကယ်တော့ မင်းနဲ့မြှေသစ်က ဆိုနဲ့ရော့၊ မင်းက
အလုပ်သမား၊ မြှေသစ်ကအလုပ်ရှင်။ ပြီးတော့ မင်းတို့အချင်းချင်းက
သာမန် ခင်မင်ရုံးအဆင့်၊ ချစ်သူရည်းစားမဟုတ်ဘူး။ ချစ်သူတွေဖြစ်
ရင်တော့ မခေါ်မပြောရင် တစ်မျိုးပေါ့ကွား။ စိတ်ထဲ ဘယ်ကျေနှင်းမှာ
လဲ”

“ဟုတ်တယ်ဘိုကြီး။ တကယ်ချစ်နေပြီဆိုရင် ချစ်တယ်လို့
ဖွင့်ပြောဖို့ရာ မင်းရဲ့တာဝန်ပဲ။ ပြန်ပြီးချစ်တာ မချစ်တာက မြှေသစ်ရဲ့
တာဝန်။ မင်းရင်ဖွင့်ပြတော့ ဘိုကြီးဗူး။ ငါတို့က အကောင်းပြောတာ၊
တော်ကြား အသည်းကွဲပြီး ကျော်ရှင်ဖြစ်နေသူးမယ်”

သာဆိုင်စကားအဆုံး ကျော်မောင်က မြှေသစ်ကိုချစ်ရေးစကား
ဆိုဖို့ တွေ့န်းအားပေးစကားမျိုးပြောသည်။ ဘိုကြီးမှာ ကျော်မောင့်ကို
ဆတ်ခနဲ့ မော့ကြည့်ရင်း တစ်ချက်တွေ့ဝေသွားသည်။ ပြီးတော့ ရင်
ထဲမှာ အလင်းတန်းတစ်ခု မြင်လိုက်ရသည့်အလား အားရှိသွား
သည်။ သူ့ကိုယ်သူ ရဲစိတ် တင်မိသည်။ သတိမွေးမိသည်က အမှန်။

“ဟုတ်တယ်ပျော၊ ကျူပ်ချစ်တာ ရင်ဖွင့်ပြသင့်ပြီ”

ဘိုးက စကားကို တို့တို့ပြောသည်။ ကျော်မောင်နှင့် သာဆိုင်က ခေါင်းညိုတ်ပြသည်။ ဆက်လုပ်ဆိုတဲ့သဘော။

“ကျူပ်လယ်တွေရိတ်ပြီးရင် ချစ်တယ်ဆိုတာ ဖွင့်ပြောတော့ မယ်ပျော။ ဒီလို့မှ ဖွင့်မပြောရင် တန်းနဲ့ ခံစားနေရမှာ။ ကျူပ် မအောင့် နိုင်တော့ဘူး”

“မင်းကို တို့ပြောခဲ့ပြီးပြီ။ အချစ်ဆိုတာမြှုံးနေတဲ့ အနာတစ်မျိုး လိပ်ဆိုတာ။ ကြောလေဆိုလေကွာ။ အတော်အခံရက်တဲ့ ဝေဒနာကွာ။ ကိုယ့်တုန်းကဆိုရင် နင့်ကိုချစ်တယ်။ မချစ်ရင်လဲရတယ်။ ချစ်ရင် လဲဖြစ်တယ်ဆိုပြီး ပြောချလိုက်တာ . . . ဟဲ . . . ဟဲ . . . ဟဲ . . . ဘာပြောကောင်းမလဲ၊ ဟင်း . . . တစ်ခါတည်း ခေါင်းညိုတ်ပြီး ညတွင်းချင်းပဲ မိုးခဲ့ရတာပဲ မောင်ရေ . . . အဲသလိုမျိုး သဗ္ဗိုရီ ရတယ်ကွာ”

သာဆိုင်က ပြောရင်းပြီးသည်။ ကျော်မောင်က ထောက်ခံသည်။

“ဟုတ်တယ် မောင်ရင်ရွှေ။ မိန်းကလေးဆိုတာ နှုတ်သွက် လက်သွက်တဲ့သူမှ ကြိုက်တာ။ ခုခေတ်က ဖူးစားမဟုတ်ဘူးကွာ။ ဦးရာ လူ ဖြစ်နေပြီနော်။ တွေးနေဝေးနေရိနဲ့ မရတော့ဘူး။ တွေးနေဝေးနေ မယ်ဆိုရင် ဆွေးနေဝေးနေရမှာ သေချာတယ်။ ဒါကြောင့် မဆွေးရ အောင် မဝေးရအောင် မင်းစဉ်းစား”

ကျော်မောင့်စကားအဆုံး သာဆိုင်က . . .

“မင်းက ဆင်းရဲတာကလွှဲလို့ မချမ်းသာဘူး”

“ဟာ . . . ကိုသာဆိုင်ကလဲ လုပ်တော့မယ်၊ ဆင်းရဲပါတယ် ဆိုမှ ချမ်းသာပါဉိုးမလားဘူး” ဟု ဘိုးက ဝင်ထောက်သည်။

ပြုဗျာကျောင်တန်း ပန်းတော်ပြစ်ကမ်းမှ အလုပ်သား

“နောက်တာပါကာ၊ မင်းက ဆင်းရဲတာကလွှဲလို့ အလုပ်ကြီးစား တယ်၊ ရှိုးလဲရှိုးသားတယ်၊ ပြီးတော့ တောင်သူလုပ်ငန်းမျိုးစုံလဲ ကျမ်းကျင်တယ်။ ဦးငွေမှန်အနေနဲ့က မင်းလိုလူနဲ့ဆို သူသမီးနဲ့ သဘောတူမှာ သေချာတယ်၊ ဒါကြောင့် ကောင်လေးရေ အားမဝင်ယ် နဲ့ ဆက်သာလုပ်”

ဘိုးက ဘာမှုဆက်မပြောတော့။ ချထားသော မြှက်ခြင်းများကို ယူပြီး မြှက်ရိတ်ထွက်ခဲ့သည်။ ကျော်မောင်က ဟင်းစားရှာရင်း ပတ်ကင်း လှည့်ဖို့ထွက်ခဲ့သည်။ သာဆိုင်တစ်ဦးတည်းသာ ထမင်းဟင်းချက်ဖို့ တဲ့မှာ ကျွန်းခဲ့သည်။

မကြောမိ ဘိုးသည် မြှက်နှစ်ခြင်းပြည့်တော့ တဲ့ဆိုပြန်ခဲ့သည်။ ခကေလေးနားပြီး ဖိမ်ကြီးရာဆီထွက်လာခဲ့သည်။ ရာလယ်လမ်းမှ တစ်ဆင့် မြှုသစ်တို့အိမ်ဝင်ခဲ့သည်။ မြှုသစ်ကို အိမ်ရွှေးမှာ အရုံသင့်တွေ့ရသည်။

“မြှုသစ်”

“ဟင်း”

မြှုသစ်က ခပ်တို့တို့ပင် ဖြေရင်းရပ်နေသည်။

“မြှုသစ် ဘာလုပ်နေတာလဲဟင်း”

“ဘာမှုမလုပ်ပါဘူး၊ အဖေတို့ ရာထဲသွားလို့ အိမ်စောင့်နေတာ”

“အော်”

ဘိုးက ထမ်းထားသည့် မြှက်ခြင်းများကို မချာဘဲ မြှုသစ်ကို ကြည့်ရင်း ထမ်းရင်းရပ်နေသည်။

“ဟဲ . . . ဘိုက္ခိုး မြက်ခြင်းတွေချလေ”

မြသစ်ပြောရင်း ပါးစပ်လေးကို လက်နှင့်ပိတ်၍ ရယ်သည်။
မြသစ် ရယ်နေသည်ကိုပြင်တော့ ဘိုက္ခိုးကျေနှင့်သွားသည်။ ပြီးရင်း
မြက်ခြင်းများကို ချသည်။ ချအားဖြေး မြသစ်ကိုကြည့်သည်။

“ငါမြက်တွေ နင်းပေးခဲ့မယ် မြသစ်”

“နေပါစေ”

“ရပါတယ်ဟာ နင်ပင်ပန်းနေလိမ့်မယ်”

ပြောရင်း ဘိုက္ခိုးက မြက်နှင့်ခြင်းကို မြက်စင်းခုံသို့မြှို့ဗြို့ဗြို့ ချွေး
လိုက်သည်။ မြက်များကိုယ်၍ နင်းနေသည်။ နင်းရင်းနှင့် အိမ်ရှေ့
တွင် ရပ်နေသော မြသစ်ဆီ ကြည့်နေမိသည်။

“ဉာဏ် နွားတွေ ဂရုစိုက်ဦးနော် မြသစ်၊ သူ့ခိုးလက် ပါသွား
ရင် နွားတွေပြန်ရရှို့ မလွယ်ဘူးနော်”

“အင်း”

မြသစ်က အင်းတစ်လုံးတည်းဖြေ၍ အိမ်ထဲဝင်သွားသည်။
မြင်ကွင်းထဲမှ မြသစ်ပျောက်ကွယ်သွားသည့်အတွက် ရင်ထဲမှာ ပူ
လောင်သွားသည်။ စောစောက ကြည့်နှုံး ကျေနှုံးခဲ့သည့် ရင်ထဲက
ပေါ်စရာ ကဗ္ဗာလေး ပျက်သွားပြီဟု ဘိုက္ခိုး ခံစားလိုက်ရချေဖြို့

ဘိုက္ခိုး စိတ်မပါဘဲ မြက်များကို နင်းခဲ့။ နောက်တစ်ခြင်း
ဆက်အနင်း ခေါ်သံကြားလိုက်ရသည်။

“မြသစ်ရေ . . . မြသစ်”

ခေါ်သံကြား မြသစ်တို့အိမ်ခြံပေါက်ဝဆီကြည့်တော့ ခင်နှကို
တွေ့လိုက်ရသည်။ ခင်နှကို တွေ့လိုက်၍ ဘိုက္ခိုးမျက်နှာ ငံ့သွားသည်။

ခင်နှုသည် အိမ်ထဲဝင်လာရင်း ဘိုက္ခိုးကို မြင်သွားသည်။ နှုတ်ဆက်
သည်။ ခင်နှုရင်ထဲ တစ်မျိုးဖြစ်သွားသည်။ ရင်ထဲမှာ ခံစားမှုလေး
တစ်ခုကြောင့် ခင်နှုမျက်နှာလေး ကွက်ခနဲ တစ်ချက်ပျက်သွား
သည်ကို ဘိုက္ခိုးတွေ့လိုက်ရသည်။

“ဘိုက္ခိုး”

“အေး”

“နင် ဒီရောက်နေတာကိုး”

“အင်း”

“မြသစ်ရှိလား”

“ရှိတယ်”

“အိမ်ထဲမှာလား”

“အင်း”

ခင်နှက အဆက်မပြတ်မေးသည်။ ဘိုက္ခိုးက ဖြေသည်။
ခင်နှက မေးရင်း ရပ်နေသည်။ မြသစ်ရှိရာ အိမ်ထဲကြည့်လိုက်
ဘိုက္ခိုးဆီ ကြည့်လိုက်နှင့်ရှိသည်။

“မြသစ်က မြက်နင်းခိုင်းတာလား”

“အင်း . . . အဲ . . . မဟုတ်ပါဘူးဟဲ”

ခင်နှက ဘာမူမပြောတော့ပဲ မြသစ်ရှိရာ မီးဖို့ဆောင်ထဲသွား
သည်။ သူတို့နှစ်ဦး ဘာတွေပြောနေသည်ဟဲ ဘိုက္ခိုးမသိ။

မကြာပါ၊ မြက်ခြင်းနှစ်လုံး နင်းပြီးသွားတော့ ဘိုက္ခိုးသည်
မြက်နင်းခုံမှတွက်၍ အိမ်ထဲဝင်ခဲ့သည်။ မြသစ်နှင့်ခင်နှုတို့ ဘိုက္ခိုးကို
မြင်တော့ စကားကြော ပြတ်သွားကြသည်။

“ပြီးပြီလား”

“အေး . . . ပြီးပြီ မြေသစ်”

“ဆန်သုံးပြည့်ထည့်သားတယ်၊ အိတ်ထဲမှာ မြက်နိတ်ခလဲပါတယ်”

မြေသစ်က အိမ်ရှင်၊ ဘို့ကြီးကအည့်သည်။ ထိုင်ပါဦးဟု မပြောဘဲ ပညာသားပါပါနှင့် နှင့်လွှတ်နေမှန်း ဘို့ကြီးအသို့။ ဘို့ကြီး ရပ်ရင်းရှိသည်။ ဆန်ထည့်သားသည့် အိတ်ကိုကြည့်နေသည်။

“ဘို့ကြီးက မြေသစ်ခိုင်းရင် ဘာမဆိုလုပ်ပေးတယ်နော်”

အမှတ်မထင်ပြောလိုက်သည့်ခင်ဗျာတော်မြက်နှင့် ဘို့ကြီးမျက်နှာထုတ်သွားသည်။ မြေသစ်မှာ မျက်နှာတစ်ခုက် ပျက်သွားသည်။ ခင်ဗျာတစ်ခုက်ပြံးသည်။ ခင်ဗျာအပြံးက မူပြံး။

“ခင်ဗျာရယ်၊ မြေသစ်သူ့ကို မခိုင်းပါဘူး။ သူကမြက်နှင်းမယ် ဘို့ပြီး ဝင်နှင့်တာပါ”

“အော် . . . ဟုတ်မှာပါ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ တောင် ဘို့ကြီးက မြေသစ်ကျတော့ ဆက်ဆံတာပိုတယ်။ ခင်ဗျာတော့ ဆက်ဆံရေးက ကျေတယ်။ မြက်နှင့်ပေးဖို့ဆိုတာ ဝေလာဝေး။ ခင်ဗျာတို့အိမ်ကန္ဒား သူ့ခိုးနောက် ပါသွားတာတောင်မှ လာမမေးဘူး”

မြေသစ်ရော့ ဘို့ကြီးပါ ဘာမှုမပြောနှင့်။ ခင်ဗျာပြောလာသော စကားကြောင့် ဘို့ကြီးမနေ့သာတော့၊ ဝင်ပြောရပြီး။

“ခင်ဗျာရာ . . . ငါတို့မှာလဲ လယ်တောင့်တာရော့ မြက်ရိတ်ပို့ရတာရောက်ကြပြီ ဆိုရင် လာပြီးမေးမှာပါ”

“ခုလဲ မြက်ပို့ရင်း ရွာထဲရောက်တာပဲ၊ ဝင်မေးလဲ ရရဲ့သားနဲ့ ဘာလို့မလာနိုင်ရတာလဲ . . . ကဲ”

ပြောရွှေတော်တော်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၅၅

ခင်ဗျာစကားကြောင့် ဘို့ကြီး မဖော်နိုင်တော့။ မြေသစ်ကို တစ်ချက်ကြည့်ရင်း ခေါင်းကုတ်မိသည်။

“က . . . မြေသစ် . . . ငါပြန်တော့မယ်”

ဘို့ကြီးက ဆန်အိတ်ကိုယူပြီး အိမ်ထဲမှတ္တာက်မည်အလုပ် ခင်ဗျာက ပြောသည်။

“မြေသစ်က နှုတ်ဆက်ပြီးပြန်ရမယ့်သူကိုး၊ ဒါကြောင့် မြေသစ်ကိုပဲ နှုတ်ဆက်တာပေါ့”

“ဟာ . . . ခင်ဗျာလဲ . . . က . . . မခင်ဗျာ ကျပ်ပြန်ပါဦးမယ်”

ဘို့ကြီးကဲ့ခြေး ခင်ဗျာကိုပြောရင်း အိမ်ထဲမှ အမြန်ထွက်ခဲ့သည်။ မြေသစ်နှင့် ခင်ဗျာတို့၏ ရယ်သံများကို ခပ်သဲ့သဲ့ကြားနေရသည်။

“တောက် . . . တကယ့် အချိန်ကျမှ ခင်ဗျာက ရောက်လာရတယ်လွှာ”

ခင်ဗျာကို မကျေမနပ်နှင့် စိတ်ထဲမှ ပြောရင်းရှိသည်။ အမေ့ အိမ်ကိုဝင်မည်ဟု စိတ်ကူးထားသော ဘို့ကြီး အိမ်ကိုမဝင်ဖြစ်တော့။ ဒီကနဲ့အတွက်တော့ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရသည်။ မြေသစ်နှင့် စကားပြောရလို့ ကျေနပ်ဝမ်းသာခြင်း။ ခင်ဗျာရောက်လာပြီး အပြစ် တင်စကား အပြောခံရလို့ ဝမ်းနည်းမိခြင်း။

အန်း (၁၀)

ဝန်းကျင်က သာယာနေသည်။ ဝါရွှေရွှေကောက်ပင်တို့သည် ရိုတ်သိမ်းဖို့ အချက်ပြန်ပြီဖြစ်သည်။ ခေါင်းငိုက်စိုက်ကျေနေသည့် ကောက်နှုံများသည် အားအင်အပြည့်။ ဝင်းမှုညွှေရည်လူးသည့် ကောက်နှုံများကို ဘို့ကြီး ကြည့်ရင်း ရှိသည်။ အထက်ကောင်းကင် သည် ပြာနှစ်းနှစ်း၊ ဖြူဆွဲတ်သည့် ငွေ့ဖျိုင်းတို့သည် အသံဟစ်ကြွေး ရင်း စမ်းမြေစ်ဆိုတစ်ဆင့် ပုံပဲလာနေဆဲ၊ တော့စာဝါတို့သည် ပွက်ပွက်ညံအသံပြုကာ အုပ်စုအလိုက် ပုံလျက် သွားရင်းရှိသည်။

ဘို့ကြီးသည် သူတို့စောင့်ရသည့် ခုနစ်စဉ်လယ်ကွင်းချုပ်စင် အရောက် လယ်ကန်သင်းပေါင်ပေါ်၍ မြက်ရိတ်ရင်းရှိသည်။ မြက်တစ်ခြင်းပြည့်၍ နောက်တစ်ခြင်းဆက်ရိတ်သည်။ ဘို့ကြီးက ခါးဆန္ဒ သည့် သဘောနှင့် မတ်တတ်ရပ်ကာ ဟိုဘက်သည်ဘက် ခါးကို လှည့်ချီးရင်း အညာငြေပြေလုပ်ရင်း ဝန်းကျင်ကိုကြည့်သည်။ ခုနစ်စဉ်လယ်ကွင်းတွင်မက မိမိကြီးရွာဘေးရှိ လယ်ကွင်းမှန် သမျှ ရိတ်ရတော့မည်။ ဘို့ကြီးလိုပင် မြက်ရိတ်သူတွေအပြည့်

လယ်စောင့်တဲ့လေးများသည် ကြိုကြားကြိုကြား မြင်နေရသည်။ လယ်ခင်းစောင့် အလုပ်သမားသည် သူ့လယ်ကွင်းနှင့်သူ လှည့်ပတ်ရင်း စောင့်နေကြသလို ကြွက်တူးသူတူး၊ ရေရှိသည့်အိုင်များတွင် ငါးပက်သူပက်နှင့် ရှိနေကြသည်။ နွားသုံးလေးကောင်ကို လယ်ကွက်တွေအကြား လက်နှင့်ခွဲဖွဲ့ ကျောင်သူ ကျောင်နှင့် တွေ့နေရသည်။

ကြည့်ရင်းနှင့် ဘို့ကြီးသည် မြက်တစ်ခြင်းပြည့်အောင် အမြန် ရိတ်သည်။ ရိတ်ပြီးသည်နှင့် ပင်ပန်းသည်ဟု သဘောမထား။ မြက်ခြင်းများကို လယ်ကန်သင်းတွေပေါ်နင်း၍ တဲ့ဆီသို့ပြန်ခဲ့သည်။ ဘို့ကြီးစိတ်ထဲမှာ မိမိကြီးရွာမှ ပျောက်သွားသည့် နွားတွေကို မျက်လုံး ထဲမှာ မြင်ယောင်ရင်းသာ ရှိသည်။

“တောက်”

ရုတ်တရက် တောက်ခေါက်သံ။ ဘို့ကြီးသည် တောက်ခေါက်ရင်း လာခဲ့သည်။ မကြာပါ။ တဲ့ဆီရောက်ခဲ့သည်။

“မြန်လှချည့်လားကွာ။ နားဦးလေး အဖန်ရည်သောက်ဦးမလား။ ပွဲက်နေပြီ။ ခပ်လိုက်မယ်။ ငါးကြွက်တစ်ကောင်လဲ ကျွန်းသေးတယ်”

“တော်ပါပြီဗျာ”

ဘို့ကြီးက ဖြေရင်း မြက်ခြင်းများကိုချုသည်။ ပြီးတော့ ရောတ်ခွက် ခပ်ပြီး ဝအောင်သောက်သည်။

“သွားပို့ဦးမယ်”

“သွား သွား၊ ဒီကနဲ့ မြသစ်နဲ့တွေ့ရမှာဆိုတော့”

“လုပ်ပြန်ပြီ ဒီဘူတာပဲ”

ရွှေညားမြတ်ပိုး

ဘိုက္ခိုးက ပြီးရင်း မြက်ခြင်းကို ထမ်းသည်။ သာဆိုင်ကို မေးတစ်ချက် ငါ့ပြုရင်း တဲ့မှုထွက်ခဲ့သည်။ ဘိုက္ခိုး၏ခြေလှမ်းများက သွေက်နေသည်။ မကြာမိ နိမ့်ကြီးရွာထိပ်ရောက်ခဲ့သည်။ ရွာထဲ ဝင်ခဲ့သည်။ မကြာပါ ဘိုက္ခိုးတစ်ယောက် မြေသစ်တိအိမ်ရောက်ခဲ့ဖြူ။
“မြေသစ်”

မြေသစ်ကို အိမ်ရွှေမှာ ရောင်ပုံးကိုကိုင်ရင်း တွေ့ရသည်။ နွားရေ ခပ်နေသည့်သဘော။ ဘိုက္ခိုးက မြေသစ်ကို နှုတ်ဆက်သည်။

“အင်း” ဟုတစ်လုံးတည်းသာ ဖြေသူက မြေသစ်။

ဘိုက္ခိုးသည် မြက်ခြင်းများကို ချလိုက်သည်။

“မြက်စဉ်းခုနား ထားလိုက်မယ်”

“အင်း . . . ရွှေထားလိုက်”

ဘိုက္ခိုးသည် မြက်ခြင်းနှစ်ခြင်းကို မြက်စင်းခုံဘေး ရွှေထားလိုက်သည်။ ပြီးတော့ ခြင်းထဲက မြက်များကို မြက်စင်းခုံပေါ်တင်လိုက်သည်။ မြေသစ်က ရေတွင်းမှာ ရေခပ်နေဆဲ။ ရေခပ်ရင်းနွားစာကျင်းထဲ ရေဖြည့်နေသည်။

“ရေ ငါခပ်လိုက်မယ်”

“ရပါတယ်”

“ဦးလေးတို့ရော”

“ရွာလူကြီး ဦးသွန်ဝေခေါ်လို့ ခက်သွားတယ်”

“အော် . . . ပေး ရေပုံး”

“ရွှေ့ . . .”

ဘိုက္ခိုးကမေးရင်း မြေသစ်လက်ထဲမှ ရေပုံးကို ယူသည်။

ပြုကရွေတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

ပြီးတော့ ရေတွင်းမှာရေငင်သည်။ ရေပုံးများကိုဆွဲပြီး နွားစာကျင်းထဲ ထည့်ပေးသည်။ သုံးလေးခေါက်ဆွဲတော့ နွားစာကျင်းရေပြည့်ပြီ။

မြေသစ်က ဘိုက္ခိုးကိုကြည့်ရင်း အိမ်ထဲဝင်သွားသည်။

“မြေသစ် . . . ဟို”

“မြက်ရိတ်ခလား”

“အင်း”

“နော်း”

မြေသစ်က အိမ်ထဲဝင်ပြီး ပိုက်ဆံယူသည်။ အိမ်အပြင်ထွက်လာပြီး ဘိုက္ခိုးထံပေးသည်။ ဘိုက္ခိုးက မြေသစ်ထံမှ ပိုက်ဆံကိုယူရင်းမြေသစ်ကိုကြည့်သည်။ ဘိုက္ခိုး၏ အကြည့်က စူးစူးရော့ရော့။

“မြေသစ်”

“ဟင်း . . . ပြော၊ ဘာလိုချင်လိုလဲ။ ရေဆွဲခပါ လိုချင်လိုလား”

“ဘာ . . . မဟုတ်ပါဘူး”

“ဒါဖြင့်ဘာလဲ . . . ပြော”

“ဟို . . . နင့်ကိုပြောချင်လို့၊ ပြောစရာရှိတယ်”

“ဘာလဲ၊ နွားခိုးမယ့်အကြောင်းကိစ္စ သိထားလိုလား။ ရွာထဲက ဘယ်သူတွေ့ပါလဲ . . . ပြော”

မြေသစ်စကားကြောင့် ဘိုက္ခိုးခေါင်းခါသည်။ မျက်တောင်မခတ်ကြည့်နေသည်။ ဘိုက္ခိုး၏မျက်လုံးများကို မြေသစ်ကတစ်ချက် ငော်လျှော့ရင်း အကြည့်များကို လွှဲဖယ်လိုက်သည်။

“မ . . . မဟုတ်ပါဘူး”

“ဒါဖြင့်ဘာလဲ . . . ပြော . . . ဒီမှာမအဘားဘူး”

“ဒီခိုရင်လဲ။ ဟို။ လယ်တွေရိတ်ပြီးမှပဲ ပြောတော့မယ်”
ဘိုကြီးကပြောရင်း မြက်ခြင်းများကိုထမ်း၊ မြသစ်ပေးလိုက်
သည့် ပိုက်ဆံများကို ခါးကြားမှာလိပ်ပြီး ထွက်ခဲ့သည်။ မြသစ်မှာ
အိမ်ရှေ့မှာ ရပ်ရင်းနှင့် ဘိုကြီးထံကြည့်ခဲ့။

“ဟင်း . . . အူကြောင်ကြောင်နဲ့ ဘယ်လိုလူလဲ။ ဘာပြော
ချင်တာလဲ။ အင်း . . . ဟုတ်ပြီ . . . ။ ရွှေထဲက သူငယ်ချင်း လှရင်
ပြောသလို ဂိုအပေါ်ကို ဘိုကြီးစိတ်ဝင်စားနေပြီ။ ကြိုက်နေပြီဆိုတာ
သေချာပြီ”

တွေ့ရင်း ချာခန် အိမ်ထဲဝင်ခဲ့သည်။

ဘိုကြီးသည် အိမ်ကို ခကေဝါယာလိုသည်။ အဖော်အမေဂို့ အကျိုး
အကြောင်းပြောအပြီး လယ်စောင့်တဲ့ဆို အမြန်ပြန်ခဲ့သည်။ အဖော်
အမ ပြောသလိုပင် လယ်တွော ရိတ်ရတော့မည်။ စပါးတွေက
မှည့်နေပြီ။ မပျောက်မရှုအောင် ထိန်းသိမ်းရမည်။ ပျောက်သွားပြီ
ဆိုရင် မလွှယ်။ နာမည်ပျက်မည်။ လူသုံးတော့မည် မဟုတ်။

တဲ့ရောက်တော့ ကျော်မောင် မရှိ။ လယ်ကွင်းချုပ်စပ်မှာ
ကင်းလှည့်သွားနေသည်။ သာဆိုင်သည် ထမင်းဟင်းချက်ပြီး ဖြစ်
သည်။ မြသစ်ပေးလိုက်သည့် မြက်ရိတ်ခိုက်ဆံကို သာဆိုင်ကိုပေး
လိုက်သည်။

“ရွှေ့ . . ဒီကနေ့ မြက်ရိတ်ခဲ့”

ဘိုကြီးက ပိုက်ဆံများကိုပေးရင်း တဲ့ရွှေ့ကွင်းပျော်မှာ ထို့
သည်။ သာဆိုင်က ပိုက်ဆံများကို ယူရင်းမေးသည်။

“တွေ့ခဲ့ရဲ့လား”

ပြုကျောင်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၅၇

“တွေ့ခဲ့တယ် အဖော်ရော၊ အမေရောတွေ့ခဲ့တယ်။ အဖော်
မှာ လိုက်တယ်။ လယ်တွေရိတ်တော့မယ်။ ဂရုစိုက်ကြတဲ့။ နွားသူခိုး
တွေ သောင်းကျိုးနေတော့ တော်ထဲနေရတဲ့ ကျူပ်တို့ကို စိတ်မချု
ဘူးတဲ့”

ဘိုကြီးစကားကြောင့် သာဆိုင်မှုက်စိလည်သွားသည်။

“ဟ . . . ငါက မြသစ်နဲ့ တွေ့ခဲ့လားလိုမေးတာ”

“ထင်သားပဲ . . . မြသစ်အကြောင်းပြောမှန်းသိလို့ ကျူပ်က
တမင်လမ်းလွှဲပြောတာ”

“ဟား . . . ဟား . . . ဟား”

သဘောကျွား ရယ်သူက သာဆိုင်။

မှောင်ပြီ။

နေဝင်ပြီ။

အိပ်တန်းကို ပုံနေသည့်ငွေဗျိုင်းဖြူတစ်အုပ်သည် မောပန်း
လာ ပြီလားမသိ။ အသံစာစာမပြေတော့။ တော်စာဝါတစ်အုပ်
ကတော့ အသံစာစာပြုရင်း တပျော်တပါးနှင့် အိပ်တန်းတက်
နေကြပြီ။ ဆက်ရက်တစ်အုပ်ကတော့ ဆူညံစွာနှင့် အိပ်တန်းတက်ဖို့
ပုံပဲနေပြီ။

ထိုအချိန် လယ်ကွင်းကို ပတ်ကြည့်နေသည့် ကျော်မောင်ပြန်
လာပြီ။

“ထမင်းဆာတယ်ဟော့ ခူးတော့။ စားပြီးလယ်ကွင်းတစ်ပတ်
စောစော တစ်ခေါက်လှည့်ကြီးစိုးစိုး”

သုံးသိုးသား ထမင်းစားကြသည်။ ကောက်ဆံကမ္မား၊ ပဲဟင်း
ကခါး၊ ငါးပါရည်ဖျော်နှင့် ခရမ်းသီးပြုတ်ကစားလို့ကောင်း။ မကြာမိ

ဝမင်းစားပြီးသည်နှင့် သာဆိုင်က အိုးခွက်ပန်းကန်များကို သိမ်းလိုက်သည်။

အဖန်ရည် သောက်ပြီးသည်နှင့် ဘို့ကြီးတဲ့ထဲဝင်သည်။ တဲ့ထဲမှ စားလုံးမားရှုည်နှင့် လေးခွဲလွယ်အိုင်တွေ လက်နှိမ်းတွေ ယူလာသည်။

“က . . . ကင်းလှည့်သွားကြစို့”

ဘို့က မတ်တတ်ရပ်ရင်းပြောသည်။ ပြောရင်းက လေးခွဲလွယ်အိုင်ကို လွယ်သည်။ စားရှုည်နှင့် စားလုံ့ကို ယူလိုက်သည်။ ဘို့ကြီး ပြင်ဆင်နေတော့ ကျော်မောင်နှင့် သာဆိုင်တို့ပါ ပြင်ဆင်ရပြီ။

ပြီးသည်နှင့် သုံးသုံးသား စောင့်ကြရသည် ခန်စဉ်လုပ်ကွင်း၊ ချုပ်စပ်ဆိုကို ထွက်ခဲ့သည်။ လက်နှိမ်းများ အပြင်ထိုးရင်း ဝန်းကျင်ရှိ လယ်စောင့်တဲ့များဆီသို့ လက်နှိမ်းရောင်ပြုသည်။ အခြားတဲ့များ ဆီမှုလည်း လက်ခေါက်မှုတ်သံနှင့် လက်နှိမ်းရောင်ကို မြှင့်ရသည်။ ကြားရသည်။ ဘို့ကြီးက လက်ခေါက်မှုတ်ရင်း အချက်ပြန်ပြုသည်။

“ချို့ . . . ချို့ . . . ချို့”

“ချို့ . . . ချို့ . . . ချို့”

ဘို့ကြီး လက်ခေါက်မှုတ်သံအဆုံး အခြားတဲ့များဆီက အပြင် လက်ခေါက်မှုတ်သံများ ကြားရသည်။ နောက်တွင်တော့ လက်နှိမ်းကို အားပြုကြရင်း ကိုယ့်ချုပ်စပ်နှင့်ကိုယ် လှည့်နေကြသည်။ အခြားအဖွဲ့များမှ ရယ်သံတွေ၊ သီချင်းဆီသံတွေနှင့် လေချွှဲသံတွေ။ ပြီးတော့ လက်နှိမ်းရောင်တွေ အပြင်အဆိုင်။

တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချက်ပြရင်း လှည့်ပတ်နေကြသည်။

ဝန်းကျင်သည် မှုံ့ဗုံးဆဲ။

လရောင်ကောင်မဲ့သည့် ဝန်းကျင်သည် တိတ်ဆိတ်ခြင်း အပြည့်နှင့်။

ပြီးတော့ တစ်ခါတစ်ရုံ ဖားလက်တက် အော်မြည်သံကြောင်ကြောင်ကို ကြားရသည်။ ပုံစံးရင်ကွဲသံတွေလည်း ကြားနေရသည်။

ဘို့ကြီးသည် ဝန်းကျင်ကိုရော လယ်ခင်းတွေထဲကိုရော လက်နှိမ်းနှင့် ထိုးကြည့်ရင်းရှိရသည်။ အေးမြှုမှုနှင့် တိတ်ဆိတ်သည့် ညာအချိန်၌ ရင့်မှုည့်နေပြုဖြစ်သည့် ခွဲရောင်ကောက်ပင်များသည် မိုးရောင်အောက်မှာ ခေါ်ငါးငါ်စိုက်ချုပ်းနှင့် မိခင်မြှုပြင်ကို နမ်းရင်းရှိခေါ်ပြီ။

မကြာခင် လယ်တွေရိတ်သိမ်းကြရတော့မည်။ လယ်ခင်းတွေ အကုန်ရိတ်ပြီးရင်တော့ ဘို့ကြီးတို့တာဝန်ကျေပြီ။ တာဝန်ကုန်ပြီ။ ဇိမ်ကြီးရွာထဲ ပြန်ဝင်ရှုံးသာ ရှိတော့သည်။

လယ်ခင်းတွေဘက်မှ တဲဆိုသို့လာနေကြသည့် ဦးငွေမှုန် တို့အဖွဲ့၊ လယ်ရှင်များကိုကြည့်ရင်း သာဆိုင်က ပြောသည်။ ဒီတော့ အဖန်ရည်အိုး၊ ဆေးလိပ်၊ ကွမ်းယာ၊ ကြွက်သားကြောနှင့် ဝါးကြေားကို အရံသင့်ဖြစ်အောင် တရွေ့ကြောပောင်အရိပ်မှာ ဖူးခေါ်တစ်ခုဖြင့် ချထားသည်။ မကြာပါ။ ဦးငွေမှုန်တို့အဖွဲ့၊ ရောက် လာကြပါ။

“ဟေး . . နားနေကြပြီလားကွဲ”

“ဟူတ်တယ်ယူ။ ခုနလေးတင်ပဲ ကင်းလှည့်ပြီး နားနေကြတာ”
“ခုမှမနက်စာ စားကြမှာ”

ဦးပန်းဆယ်က မေးသည်။ ဘို့ကြီးနှင့် သာဆိုင်က ဖြေသည်။ ဦးပန်းဆယ်တို့မှာ လယ်ကွင်းများဆီဝေကြည့်ရင်း တရွေ့မှာ စုပြီးထိုင် ကြသည်။ ဘို့ကြီးက အဖန်ရည်များကို ငှုံးပေးသည်။

“သောက်ကြပါဦး။ ကြွက်ကြော် ဝါးကြော် သုံးဆောင်ကြပါဦး”
“အေး . . အေး . . ”

“စကားပြောရင်း သောက်ကြတာပေါ့”
အဖန်ရည် သောက်သူသောက်။ ကြွက်ကြော် စားသူစား။ ငါးကြော် စားသူစား။ အချို့က ဆေးလိပ်သောက်။ ကွမ်းစားသူစား။

“လယ်ကွက်တွေကြည့်ရင်း လာကြတာပေါ့”

ဘို့ကြီးကမေးသည်။

“ဟူတ်တယ်ကွဲ။ မနေ့ကတည်းက လာဖို့ပဲ။ ဒီမောင်ဖို့ကြည်က ရေဝန်းသွေးမှာ ပါသွားတဲ့ နွားနှစ်ကောင်အစား ပြန်ဝယ်ပေးနေရ တာနဲ့ မလာဖြစ်တာ”

အန်း (၁၁)

လယ်တွေ ရိတ်ကြရတော့မည်။

ဒီတော့ ဘို့ကြီးတို့ မြက်ရိတ်ပြီး မပို့ကြရတော့။ ရိတ်စရာ မြက်ကလည်း ရှားသွားပြီ။ ပါးသွားပြီ။ မြက်မရိတ်ကြရတော့။ ဘို့ကြီးတို့တာဝန်ယူပြီး စောင့်ရသည့် ဦးငွေမှုန် လယ်ခင်းတွေ။ ဦးပန်းဆယ် ဦးကြော်ဖော်လေး၊ ဦးဖိုးကြည့် ဦးသာဟန်တို့၏ လယ်တွေအပောက် အရှုမရှိ။ စပါးတစ်နှီး တစ်စွဲမှာ မပောက်ခဲ့။ ဒီတော့ ဘို့ကြီးတို့ အစောင့်အဖွဲ့၊ ဝမ်းသာကြရသည်။ ကျေနပ်ကြရသည်။

ဘို့ကြီးတို့အဖွဲ့မှာ နေရောညပါ ကင်းလှည့်ရင်း အလှည့်ကျပတ်ကြည့်နေကြရသလို အခြားအခင်းတွေမှာ စောင့်ကြသည့် အဖွဲ့များသည်လည်း တာဝန်ကျေပွဲနစ္စဖြင့် စောင့်ရင်းရှိသည်။

နောက်ရက် ဦးငွေမှုန် ဦးပန်းဆယ်တို့ လယ်ရှင်ငါးဦး ဘို့ကြီးတို့တဲ့ကို ရောက်လာကြသည်။

“ဟေး . . . ဦးငွေမှုန်တို့အဖွဲ့ လာကြပြီကွဲ”

ရွှေဘသာမြတ်ပင်း

ဦးငွေမှန်က ဖြေသည်။ ကျော်မောင်က . . .

“ဦးလေးဖို့ကြည် နွားအစားပြန်ဝယ်ပြီးပြီပေါ့။ ဘယ်လောက် ပေးရသလဲတင်။ ဟုတ်ပါဗျာ၊ တကယ်စိတ်မကောင်းဘူး။ ကျုပ်တို့ အဖွဲ့လဲ ဒီလယ်တွေတာဝန်ကျေလို့ ရွာထဲပြန်ဝင်ပြီဆိုရင်တော့ လူငယ်ကာလသား အဖွဲ့တွေနဲ့တိုင်ပင်ပြီး လုညွှန်ကင်း ပတ်ကင်းတွေ ဖွံ့ပြီး ရွာကိုစောင့်ပေးကြဖို့ ရည်ရွယ်ထားတယ်ပဲ”

ကျော်မောင့်စကားအဆုံး ဦးဖို့ကြည်က အဖန်ရည်သောက် ရင်း ပြောသည်။

“အင်း . . . ကံတရားပေါ့ကွာ။ ပါသွားတဲ့ နွားတစ်ရှည်းဆိုရင် သိပ်တန်ခြေးကြီးတာ။ အခုပါသွားတာ ကြောပြီဆိုတော့ ပြန်ရဖို့ ဆိုတာ မလွယ်ပါဘူးကွာ။ အမဲတောင်ပေါ်ပြီးလောက်ပါပြီ။ တကယ် နှုမြောတယ်။ အခုဝါယံခဲ့တဲ့ နွားတစ်ရှည်းနဲ့ အစပ်မဟုတ်ဘူး။ အခု ဝယ်ခဲ့ရတာ နှစ်သိန်းကျော်တယ်ကွာ။ စိတ်တိုင်းတော့မကျဘူး။ ဒါပေမဲ့ လယ်တွေက သိမ်းရတော့မှာဆိုတော့ မဖြစ်မနေ ဝယ်ရ တော့တာပေါ့”

ဦးဖို့ကြည် စကားအဆုံး ဘို့ကြီးက သက်ပြင်းချသည်။ ပြီး တော့ ဘို့ကြီးကပြောသည်။

“ခုန်က ကိုကျော်မောင်ပြောသလို လယ်တွေရိတ်သိမ်းပြီးရင် တော့ ကျုပ်တို့ရွာထဲဝင်လို့ရပါပြီ။ အဲဒီအခါကျမှ ဦးလေးတို့ တိုင်ပင်ပြီး နွားပျောက်ရှာကိုစွဲ ဆောင်ရွက်ကြတာပေါ့”

“ကျုပ်ကတော့ ရွာခံလူပါတယ်ထင်တာပဲ”

ဘို့ကြီးစကားအဆုံး ကျော်မောင်ကပြောသည်။ မှတ်ချက်ပေး

ပြုကျော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၅၈

သည်။ ဒီစကားကြောင့် အားလုံးစဉ်းစားကြရပြီ။

“အင်း . . . အဲသလို ရွာခံလူတွေပါလို့ အခုလို့ အတင့်ရပြီး ခို့ နေကြတာပေါ့ကွွယ်”

ဦးငွေမှန်က ပြောသည်။

စကားဝိုင်းသည် နွားပျောက်ကိုစွဲများနှင့် လယ်ရိတ်သိမ်းဖို့ဆို ရောက်သွားသည်။ နွားပျောက်ကိုစွဲ ပြောကြတုန်းက သူတို့အားလုံး ဒေသသံတွေ ပါနေသည်။ နောက်တော့ တရားသဘောနှင့် ဖြေက ရင်း လယ်တွေရိတ်ဖို့ကိုစွဲ ရောက်သွားကြသည်။

ဘို့ကြီးကမေးသည်။

“ဒါဆိုရင် လယ်တွေက သန်ဘက်ခါမှာ စရိတ်ကြတော့မှာ ပေါ့”

“ဟုတ်တယ် မောင်ဘူးကြီး။ သန်ဘက်ခါကို စပြီးရိတ်ကြမယ်။ ရိတ်တဲ့အခါ အမှည့်ဆုံး အရင့်ဆုံး လယ်တွေကို စပြီးအရင်ရိတ်မယ်။ မနှစ်ကလိုပဲပေါ့။ ဘယ်သူအင်းရယ် မဟုတ်ဘူး။ ရိတ်ရမယ့် အခင်း ကို အရင်ရိတ်ကြ”

ဦးငွေမှန်က ဖြေသည်။ ဦးကျော်ဖံ့ဖော်လေးက ထပ်ပြီးပြော သည်။

“မနှစ်ကလိုပေါ့ကွာ။ မင်းတို့သုံးဦး ဦးစီးပြီး ဆယ်ယောက် ဆယ့်ငါးယောက်ဖွဲ့ပေါ့။ ရိတ်ခသယ်ခတွေ အကုန်ပေးမယ်။ ဦးလေး တို့ ငါးဦးရဲ့လယ်တွေ ခကတွေကိုလည်း မင်းတို့အားလုံး သိနေကြ ပြီပဲ။ အားလုံး စပါးတွေကျိုတဲ့ရောက်တဲ့အထိ ငှားမယ်”

“ရပါတယ် ဦးလေးရာ”

ဦးကျော်အံလေး စကားအဆုံးတွင် ကျော်မောင်က ဖြေသည်။
ဦးသာဟန်က ပြောသည်။

“ဒါဆိုရင် ဒီကနေ့ ရွာထဲနှစ်ယောက်လောက်ပြန်ပြီး လယ်ရိတ် အဖွဲ့ဖွဲ့တော့ ဖွဲ့ပြီးရင် ဦးတို့ဆီ အကြောင်းပြန်ကြား၊ ကွင်းပိုင် တွေ ရှိုးရာတွေ၊ အစောင့်အရှောက်တွေအတွက် တင်ဖို့ ပသဖို့ လက်ဖက်တို့ ကောက်ညွင်းတို့ လယ်ရိတ်တဲ့ရက်တွေမှာ ချက်ပြီး ပို့ပေး ဖို့ စိစိည်းကြရညီးမှာ”

“ဟူတ်ကဲ့”

“ဒါဆို . . . ညနေခင်း ဦးလေးသာဟန်တို့အိမ်မှာ ဝင်ပြီး ပြောမယ်လေ”

“အင်း . . . အင်း”

“ကဲ . . . ကဲ . . . ဒါဆိုရင် ထမင်းစားကြတော့ ဦးလေးတို့အဖွဲ့ လယ်ခင်းတွေပတ်ကြည့်ပြီး တန်းပြန်တော့မယ်၊ မင်းတို့တဲ့ကို မဝင်တော့ဘူးဟော”

ဦးငွေမှန်က ပြောရင်းထိုင်ရာမှတ်သည်။ ဦးဖိုးကြည်တို့အဖွဲ့ ပါ မတ်တတ်ရပ်သည်။

“ဦးလေးတို့အဖွဲ့ ထမင်းစားသွားကြပါ ဦးလား၊ ဘာဟင်းမှ တော့ မရှိဘူး။ ကြိုက်သားချက်နဲ့ ငါးကြော်ပဲရှိတာ”

သာဆိုင်က ဟင်းခွက်များကို လက်ညီးထိုးရင်းပြောသည်။

“တော်ပါပြီကွယ်၊ စားကြပါ”

“ကဲ . . . စားကြ၊ စားကြ”

“သွားပြီဟော”

ပြုဗ္ဗာရွှေတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

။

“ကောက်ရိတ်အဖွဲ့ရပြီဆိုရင် ညနေ စောစောလာခဲ့ကြနော်”
“ဟူတ်ကဲ့”

ဦးငွေမှန်တို့အဖွဲ့၊ တဲ့ရွှေမှုနော် လယ်ကွက်များဆီ ထွက်သွားသည်။ သူတို့အပိုင် ခုန်စိတ်လယ်ကွင်းချုပ်စပ်မှုနော် ပတ်ပြီး ကြည့်နေကြသည်။ လယ်တွေကို တစ်ကွက်ချင်း မကြည့်တော့။ ဘေးမှနော် ပတ်ကြည့်ရင်းရှိသည်။

“ကဲ၊ ကိုသာဆိုင် ထမင်းခူးတော့၊ ရွာထဲသွားကြရညီးမှာ”

“အေး . . . အေး”

ဘိုကြီးကပြောရင်း ထမင်းပန်းကန်များကို ဆေးသည်။ သာဆိုင်က ထမင်းခူးသည်။ ကျော်မောင်က အဖန်ရည့်ငွေ့ပေးသည်။ ပြီးတော့ သူတို့သုံးဦး ထမင်းစားသည်။

“ရွာထဲကို ငင်ဗျားတို့သွားကြပါလား၊ ကျွဲ့ပြီကစောင့်ပေးမယ်”

ဘိုကြီးကပြောသည်။ သာဆိုင်က . . .

“မင်းနဲ့ကျော်မောင်နဲ့သွားကြပါ။ ငါ ညနေစာချက်ရင်း စောင့်မယ်။ ဆန်လေးပြည်လောက်တော့ဆွဲခဲ့ဦး”

“ဆွဲခဲ့မယ်”

ဘိုကြီးကဖြောသည်။

မကြာပါ။ ထမင်းစားပြီးသွားပြီ။ သာဆိုင်က ပန်းကန်တွေ ဆေးကြောသည်။ ကျော်မောင်က အဖန်ရည်အိုးရွှေမှာ ဦးမြိမ်ယူရင်းရှိသည်။ ဘိုကြီးမှာ လယ်ခင်းတွေလာကြည့်ကြသည့် ဦးငွေမှန်တို့အဖွဲ့ဆီ ကြည့်မိသည်။ ဦးငွေမှန်တို့သည် အတော်ဝေးဝေးကို ရောက်နေပြီ။ လယ်ကွက်များကို ကြည့်ရင်း၊ စကားတွေပြောရင်းနှင့်

ဖိမ်ကြီးရွာသီ ပြန်သွားကြသည်ကို တွေ့ရသည်။
 ထမင်းစားပြီး အဖန်ရည်ဝိုင်းမှာ ထိုင်ကြသည်။
 “နားဦးမှာလား ကိုကျော်မောင်”
 “ခဏနားပြီး ရွာထဲသွားမယ်လေ”
 “ကဲ့ . . . သွားချင်သွားကြ၊ ငါလ ဟင်းစားရှာရင်း၊ အခင်း
 တွောက် ပတ်ကြည့်ဦးမယ်”
 သာဆိုင်က နှီးခေမောက်ဆောင်း၊ လေးခွွှန်းခေါ်ရင်း တစ်ခွောင်း
 ယူရင်း ပြောသည်။
 “ဒါဆိုရင် သွားကြစိုး”
 ဘုံကြီးနှင့် ကျော်မောင်တို့တွောက်ခဲ့ကြသည်။ သာဆိုင်လည်း
 တွောက်သွားပြီး

တကယ်တော့ ဦးငွေ့မှုန်တို့တောင်သူငါးဦး၏ ခုနစ်စဉ်လယ်
 ကွင်းသည် ကကခြာက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါးကို ငရှတ်ချိန်
 ငရှတ်၊ ဝါချိန် ဝါ စပါးချိန် စပါးဆိုသလို သီးနှံရာသီအလိုက် စောင့်
 ခဲ့တာ လေးငါးနှစ်ရှိပြီ။ လယ်စောင့်ခဲ့ ရိတ်ခဲ့ သိမ်းခကို လုပ်ငန်းပြီးမှ
 ရှင်းပေးသည်။ နှစ်တိုင်းနှစ်တိုင်း ဘုံကြီးတို့သုံးဦးက လယ်ကွင်း
 လုံခြုံရေးအတွက် အစ အဆုံး တာဝန်ယူပေးရပြီး ရိတ်ချိန်ရောက်
 သည်နှင့် ရွာထဲက လယ်ရိတ် ကျွမ်းကျင်သူ ဆယ်ဦး၊ ဆယ့်နှစ်ဦး
 ခေါ်ပြီးရိတ်သည်။ ဘုံကြီးတို့အဖွဲ့ အပါအဝင် ဆယ့်ငါးဦးကျော်သည်။

လယ်ရိတ်ပြီဆိုရင် ကောက်ဘွဲ့ခံ(စည်းကြီးခံ)ပြီး ကောက်
 ရိတ်ပြီး စပါးပင်များကို စုစည်းပြီး လယ်ထဲမှာချထားရှုသာ။ ချထားပြီး
 ကောက်လှိုင်းများကို လယ်ကန်သင်းပေါ် တင်တန်တင်၊ လယ်ထဲမှာ

ထားတန်ထားပြီး နေလှန်းရသည်။ ခြားက်ပြီဆိုမှ လူည်းဖြင့် တလင်း
 ထဲတိုက်သည်။ ပြီးပါက လယ်ရှင်များက ရိတ်သည့်အဖွဲ့နှင့်ပင်
 ကောက်လှိုင်းများကို တလင်းပြင်မှာ စုပုံသည်။ စုပုံထားသည့်
 ကောက်လှိုင်းများအား တလင်းပြင်ပတ်ပတ်လည် ကောက်လှိုင်းဆိုင်
 တန်း အပိုင်းကြီးလုပ်ပြီး စပါးနယ်ဖို့ ပြင်ဆင် ထားကြသည်။

ရွာထဲ ရောက်သည်နှင့် ဘုံကြီးနှင့် ကျော်မောင်သည် မနှစ်က
 လယ်ရိတ်ပါသည့်လူတွေအိမ်ကိုဝင်သည်။ လေးငါးဆယ်ဦး ရအောင်
 ရှာသည်။ ရှာပြီးတော့ ဦးငွေ့မှုန်၊ ဦးပန်းဆယ်၊ ဦးသာဟန်၊ ဦးဖိုးကြည်း
 ဦးကျော်အံလေးတို့ အိမ်တွေကို ဝင်သည်။ သေချာပြီဆိုသည့်အကြောင်း
 ဝင်ပြောသည်။

လယ်ရိတ်မည်ရက်ကို တင်ဖို့မြောက်ဖို့နှင့် လယ်ရိတ်အဖွဲ့
 စားဖွဲ့ နားဖွဲ့ပါ ပြောဆိုကြသလို စောင့်ခံရိတ်ခဲတွေပါပြောပြီး ပြန်ခဲ့ကြ
 သည်။

ဘုံကြီးတို့ တဲ့ကိုပြန်ရောက်တော့ မိုးချုပ်ပြီ။

သူတွေနားလျှင် စားဖို့ ထမင်းသုပ်ရော၊ ကောက်ညှင်းပေါင်းတွေ
တစ်ခါတည်းလာပြီး ပို့သွားသည်။ လာပို့သွားကြသူတွေက ခင်နှင့်
မိခင်ဖြစ်သူ ဒေါ်သိန်းရင်။

“ဘို့ကြီး”

“ဟေ .. ဘာလ၊ ကွင်းပိုင်တွေအတွက် လာပို့တာလား”

“ဟူတ်တယ်၊ လယ်ရိတ်အဖွဲ့ရော၊ နှင့်တို့အတွက်ပါ ပါတယ”

“အင်း .. အင်း”

ခင်နှက ခံတောင်းကြီးထဲမှ စားစရာတွေ၊ တင်မြောက်စရာတွေ
ကိုချုသည်။ ဘို့ကြီးက ခင်နှုအနားတွင်ရပ်သည်။ အကြောင်းသိသူ
တွေဖြစ်သည့် ကျော်မောင်နှင့် သာဆိုင်က ပြီးစွဲစွဲ။ ဒေါ်သိန်းရင်
က တဲ့ဘေးမှုနော်၍ လယ်ခင်းတွေဆီကြည့်နေခဲ့။

နောက်တော့ ကျော်မောင်က ကွင်းပိုင်အောင့်အရှောက်
များကို ထုံးတမ်းစဉ်လာအရ တင်မြောက်ပသပြီး ကောက်ညှင်း
ပေါင်း၊ ငါးခြားကို စတင်ရိတ်နှင့် လက်ဖက်ခွက်ကို စတင်ရိတ်မည့် ခင်နှင့်
လယ်ကွင်းစပ်မှာ ချလိုက်သည်။

ကောက်ရိတ်အဖွဲ့က ဆယ့်နှစ်ဦး၊ ဘို့ကြီးတို့အဖွဲ့က သုံးဦး။
စုစုပေါင်း ဆယ့်ငါးဦးနှင့် ခင်နှင့်တို့လယ်ကို စပြီးရိတ်ကြသည်။

လယ်ရိတ်ကျေမ်းသည့်သူတွေချည်း၊ ယောက်းတွေရော၊
မိန်းမတွေပါ ပါကြသည်။ မနှစ်ကအဖွဲ့အတိုင်းပင်။ ဘို့ကြီးတို့သုံးဦး
လည်း လယ်ရိတ်အဖွဲ့နှင့်အတူ လယ်ရိတ်နေကြပြီ။ ခင်နှုသည်
ဘို့ကြီးလယ်ရိတ်နေသည်ကို ကြည့်ရင်းရှိသည်။

“ဟေ့ကောင် ဟိုမှာ”

“ဘာလ ကိုသာဆိုင်”

အခိုး (၁၂)

လယ်တွေရိတ်ကြပြီ။

ဘို့ကြီးတို့အဖွဲ့သာမဟုတ်။ အခြားလယ်ကွက်တွေလည်း
ရိတ်ပြီ။ ဒီတော့ လယ်ကွင်းလယ်ပြင် တစ်ကွင်းလုံး လယ်ရိတ်အဖွဲ့
တွေအပြည့်။ လယ်ရိတ်အဖွဲ့များ၏ သိချင်းသံတွေက ခုနစ်စဉ်
လယ်ကွင်းမှာပင်မက နိမ်ကြီးရွာဝန်းကျင်မှာ အလှဆင်ထားခဲ့။
ဝန်းကျင်က သာယာနေသည်။

ပြာနှစ်းနှစ်းကောင်းကင်းသည် သစ်လွင်မှုတွေကို ဖြန့်ဝေပေး
နေသည်။ အခြောင်းမှုနော် စပ်မြောက်ဆီသို့ ပဲပျောင်း အစာရှာနေသည့်
ငွေရောင်လွင်လွင် ဗျျှိုးတ်အုပ်က ကြည့်ကောင်းနေသည်။ ဆက်
ရှုက်ငွေက်များသည် ကောက်ရိတ်သူတို့အထက်မှ ပဲပျောင်း ရှိပြတ်ထဲမှ
ပိုးမွှားလေးများကို အစာအဖြစ်လုစားရင်း ရှိကြသလို တော့စာဝါ
တစ်အုပ်ကလည်း မြှေးကြွေ ဟစ်ကြွေးနေကြသည်။

မန်က်စောစော၌ ဦးဖိုးကြည့်သည် ကောက်ညှင်းပေါင်း၊
ငါးခြားကို ဆီဆမ်းနှင့် လက်ဖက်တစ်ပွဲလာပို့ချိန် ကောက်ရိတ်

“ကြည့်နေတယ် မင့်ကို”

“ဘယ်သူလဲ”

“ခင်၏”

သာဆိုင်က တီးတိုးပြောရင်း ရယ်သည်။ ဘုံကြီးက လယ်ကန်သင်းပေါ်ကြည့်တော့ ခင်နှုန်း ရပ်နေရင်းနှင့် ဘုံကြီးထံကြည့်နေသည်။ ခင်နှုက ပြီးပြုသည်။ ဘုံကြီးကလည်း ပြီးပြုသည်။ သူတို့နှစ်ဦး၏ အဖြစ်ကို ကြည့်ကြရင်းနှင့် ကောက်ရိတ်အဖွဲ့က ဟေးခနဲ့ ညာသံပြုသည်။ ညာသံကြောင့် ခင်နှုပြီးတော့ ဒေါ်သိန်းရင်မှာ ဘာမသိ ဘမသိနှင့် ညာသံကြောင့် ပြီးနေရာသည်။

ထိုနောက နေမြင့်သည်အထိ ခင်နှုမပြန်သေး။ အတော်လေး နေမြင့်မှ ရွာထဲသို့ ပြန်သွားကြသည်။

နေစောင်းတော့ လယ်ရိတ်အဖွဲ့ပြန်ကြသည်။ ဘုံကြီးတို့သုံးသာ ပြန်လို့မရာ။ ဥပါတောင့်ပေးရသည်။ နောက်ရက် ခင်နှုတို့လယ်ကိုပင် ဆက်ရိတ်သည်။ ခင်နှုတို့လယ်များကို သုံးရက်တိတိရိတ်ကြရသည်။ နောက်ရက် ဦးကျော်အံ့သေး၏ မှုညွှန်နေသည့် အေဝ်းများကို ရွှေးပြီးရိတ်သည်။ လေးရက်ရိတ်အားဪး။ ဦးသာဟန် အကွက်။ ဦးသာဟန် လယ်ခင်းများကို ခြောက်ရက်ခန့် ရိတ်ကြ ရသည်။ နောက် ဦးပန်းဆယ်လယ် ခင်း။ ဦးပန်းဆယ်လယ် တွေက သိပ်မရင့်သေး။ နှစ်ရက်သာရိတ်ရသည်။ ကျွန်းလယ်ခင်းများက ရိတ်လို့မရသေး။ အနှုတွေက စိမ်းနေခဲ့ဖြစ်သည်။ နောက်ရက်၌ ဦးငွော်နှင့် လယ်ခင်းများကို ရိတ်ကြရမည်ဖြစ်သည်။

လယ်တွေစြေးပြီးရိတ်မည်ဆိုတော့ ကောက်ညွှေးပေါ်း၊ လက်ဖက် ပါးခြောက်ဖုတ်၊ လယ်ရိတ်မည့်အဖွဲ့ အတွက် စားစရာတွေလာပို့သူက

ပြုကြရတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၅၇

ဦးငွော်နှင့် သမီးဖြစ်သူမြေသစ်။

မြေသစ်သည် ဖခင်ဖြစ်သူနှင့် အတူ ဝေလီဝေလင်းချုပင် ရောက်လာသည်။ တစ်နေခုင်းလုံးရိတ်ရသည့် ဆင်းရဲမှာ ညကျတော့ လည်း လက်ကျွန်း အခင်းတွေနှင့် ရိတ်ပြီးကောက်ပုံတွေကို တစ်ညုလုံး စောင့်ရသည့် ပင်ပန်းမှုတို့ကြောင့် မြေသစ်တို့ရောက်ခါနီးမှ ဘုံကြီးအိပ်ရာမှုနှင့်သည်။

မြေသစ်တို့သားအဖ ရောက်လာသည့်အခြား၊ သာဆိုင်သည် အဖန်ရည်အိုး တစ်အိုးနှင့် ထမင်းတစ်အိုး ကျော်နေပြီဖြစ်သည်။ မြေသစ်တို့တဲ့ဆီသို့ရောက်ပြီး မကြာမိ လယ်ရိတ်မည့်အဖွဲ့တွေလည်း နောက်မှ ပါလာသည်။

ထိုအခါန် အခြားအခင်းရှင်များ၏ လယ်ရိတ်အဖွဲ့တွေလည်း ရောက်လာကြပြီ။ ကိုယ့်အခင်းကိုယ်သွား ကိုယ့်လမ်းကိုယ်လျှောက်ကြရင်းနှင့် ဆူညံနေဆဲ့။

မြေသစ်သည် ရွှောက်လာသည့် တောင်းကိုချုသည်။ တောင်းထဲမှ စားစရာ အထုပ်များကို ချုသည်။ ထမင်းအိုးနှင့်နေသည့် သာဆိုင်က ဘုံကြီးအား မေးငွေ့ပြုသည်။

“မြေသစ်”

“ဟင်”

“င့်ကိုပေး ငါလုပ်လိုက်မယ်”

“ရပါတယ်”

မြေသစ်က ထိုင်ရင်းနှင့် ကွင်းပိုင်များကို တင်မြောက်ရမည့် ကောက်ညွှေးပေါင်း၊ ငါးခြောက်ဖုတ်နှင့် လက်ဖက်ထည့်စားသည့် ဇလုံကြီးကို သီးခြားချလိုက်သည်။

“ဒါ လယ်ရိတ်အဖွဲ့အတွက်”

“အင်း . . . အင်း”

“ရွှေ”

“ပေး”

မြေသစ်က တောင်းကြီးကိုပါပေးသည်။ ဘိုကြီးက တဲ့ထဲအထိ
ယူချုပ်သိမ်းလိုက်သည်။ လယ်ရိတ်အဖွဲ့သည် တဲ့ရွှေမှာ စကားပြော
ရင်း ရှိသည်။ ဦးငွေမှုနှင့် မြေသစ်သည် တဲ့ရွှေ၌ ခက်သာရပ်သည်။
ရိတ်မည့် လယ်ခင်းများဘက်သို့ ဆက်သွားသည်။ ကျော်မောင်သည်
ဦးငွေမှုန် နောက်သို့ စကားပြောရင်း ပါသွားသည်။

မိုးစင်စင်လင်းပြီ။

“က စကြေရအောင်ဟေ့”

“လာကြ”

သာဆိုင်နှင့် ဘိုကြီးက တပ်ဦးစကားစလိုက်ပြီး ခမောက်
ကိုယ်စိုဆောင်း၊ တံစိုက်ကိုယ်စိုကိုင်ကာ လယ်ဘက်သို့ဆင်းခဲ့သည်။
သာဆိုင်၏ လက်ထဲမှာ ကွင်းပိုင်ကိုတင်မြောက်ဖို့ ကောက်ညှင်း
ပေါင်း လေ့ကြီးပါသည်။ လေ့ထဲမှာ ဝါးခြောက်ဖုတ်ဆီဆမ်းနှင့် လက်
ဖက်ခွက် ပါသည်။ လယ်ခင်းအစပ်ရောက်တော့ သာဆိုင်က
ခမောက်နှင့် ဖိနပ်ကိုချုပ်၊ တံစိုက် လယ်ခင်းဘက် ဦးတိုက်ကာ
တင်မြောက်သည်။ အရှိအသေပြုသည်။ ခြောင်း လက်ခင်းရှုင်းဖို့
တိုင်တည်သည်။

နောက် . . .

“က . . . ရိတ်လို့ရပြီ”

“ရိတ်လို့ရပြီဟေ့”

“ရိတ်ကြ”

သူ့ငန်းနှင့်သူ ယဉ်ပြီးရိတ်ကြသည်။ သာဆိုင်က ငန်းထိုင်၊
ဘိုကြီးက ငန်းဖျား၊ ကောက်လိုင်းလေးငါးလိုင်းရတော့ ကျော်မောင်
ပြန်လာပြီ။ ကျော်မောင်က တဲ့ပြန်ပြီး တံစိုက်နှင့် နှီးခမောက် ယူလာ
ပြီး ဘိုကြီးအနား ဝင်ရိတ်သည်။

ဦးငွေမှုနှင့် မြေသစ်က ကန်သင်းထက်မှာရပ်ရင်း ကြည့်နေ
ဆဲ။ ရိတ်သည့်အဖွဲ့ရော၊ ဘိုကြီးတို့အဖွဲ့ရော ရိတ်တာ ကြည့်ကောင်း
သည်။ တစ်ဦးချင်းစီ၏နောက်မှာ ကောက်လိုင်းများက ညီညာနေ
သည်။

ထိုအချိန် ငန်းထိုင်မှာနေသည့် သာဆိုင်က သီချင်းဟစ်လိုက်
သည်။

xxxxရှုမဆုံးတော့သည်၊ စီမံလဲလဲနှစ်စဉ် xxxx လယ်ကွင်း
တွေက တစ်မျော်တစ်ခေါ် စိုပြည့်လွှာ x ရိတ်သိမ်းချိန် ဆိုပြန်လျှင်
ဝင်းမှည့်ရွှေစ် အိလိုပင်၊ စပါးနံ့အတွနဲ့၊ အသီးတွေ သန်မြန်
အောင်မြင် xxxx

“ဟေ့သာဆိုင်၊ နေ့တိုင်း ဒီသီချင်းချည်းပဲဆိုနေတာ၊ အချိန်နဲ့
အခါလိုက်ပြီး သီချင်းကို ဆိုတတ်ရတယ်ကွာ။ သံစိုးလေးဘာလေး
ပြောင်းပါဦး မင်းရွှေ့က”

ကျော်မောင်က သာဆိုင်ကို မျက်စီတစ်ဖက်မှိုတ်ပြကာ
ဘိုကြီးကို မေးငံ့ပြရင်း ပါးစပ်တစ်ခြေားပါ ရွှေ့ပြလိုက်သည်။ သာဆိုင်
က ကျော်မောင့်မျက်နှာကဲကို ကြည့်လိုက်သည်။ ဘာလုပ်ရမည်

ရွှေသာမြတ်ပါး

ဆိတာကို အခင်းချင်းတွေဖို့ သိလိုက်သည်နှင့် ချောင်းတစ်ချက် ဟန့်ကာ သိချင်းကို ပြောင်းဆိုလိုက်သည်။

xxx တစ်ဖက်သတ် အချစ်မျိုးဟူသည် ရင်မှာ တိတ်တဲ့နဲ့ မျှော်ကိုးရတာ ကြာတောင်ကြာရှည် × တွေ့ပါမြင်ပါများတော့ သမုဒ္ဓယ ပိုးကြီးလေးတွေ၊ သူ့အပေါ်ရှစ်ချည် xxx မသိချင် ဟန်ဆောင်သူကိုမှ ချစ်မိလေသော ကိုယ်အဖြစ်များသည် xxx မေတ္တာမိုးခေါင် သဲသောင် ကန္တာရှုမှာ၊ ပန်းမျိုးစွဲကို ပျိုးမိသလိုညီ။
xx

သာဆိုင်က သိချင်းကို ရှုတ်တရက်ရပ်လိုက်ပြီး ကျော်မောင် နှင့် ဘို့ကြီးထံ ရပ်ကြည့်သည်။ အထာသိသည့် ကျော်မောင်က ပြီးပြသည်။ ပြီးရင်းနှင့် လယ်ကန်သင်းစင်ရှိ မြေသစ်ထံကြည့်သည်။ မြေသစ်က သိချင်းဆိုသည့် သာဆိုင်ထံကြည့်ရင်း ကျော်မောင့်ထံကြည့်သည်။ ပြီးတော့ ဘို့ကြီးထံ ကြည့်သည်။ မရယ်မပြီးနှင့် ရပ်နေသည့် ဘို့ကြီးက မြေသစ်ထံ တစ်ချက်ကြည့်ပြီး ခေါင်းင့်သွားသည်။

ဘို့ကြီးသည် မြေသစ်အပေါ် မချစ်ဝံ့ချစ်ဝံ့နှင့် သူ့မေတ္တာကို ရင်မှာပွဲပိုက်ရင်း တစ်ဖက်သတ်အချစ်ကို တစ်ကိုယ်တည်းကြိတ်မှုတ်၍ ခံစားနေရရှာသည်။ ဒါကိုသိကြသော လယ်ရိတ် အဖွဲ့က မြေသစ် မကြားအောင် တိတ်တိုးရယ်ရင်း တီးတီးပြောကြသည်။ မြေသစ်မှာ သူတို့တစ်တွေဆီသို့ ကြည့်လိုက်၊ ဖခင်ဖြစ်သူ ဦးငွေ့မှုန်ကို ကြည့်လိုက်နှင့်ရှိသည်။

“အင်း . . . မောင်သာဆိုင်က အဆိုကောင်ပဲကွာ ဆက်ပါ၌ဟေ့”

ပြုဗျာရွှေတော်တန်း ပန်းတောင်ပြစ်ကမ်းမှ အလုသွား

ဦးငွေ့မှုန်က လူမ်းပြောသည်။ လယ်တဲ့ဆင်းလာပြီး ရိတ်ထားသော ကောက်လှိုင်းများကို ကြည့်ရင်းရှိသည်။ ပြီးတော့ သာဆိုင့်ဆီ လာခွဲသည်။ မြေသစ်က ကန်သင်းပေါ်မှာ ရပ်ရင်းရှိသည်။

“ဆိုပါဦးကွာ မင်းအသံက မဆိုဘူး”

ဦးငွေ့မှုန်က အားပေးစကားပြောသည်။ သိချင်းဆိုခိုင်းသည်။ သာဆိုင်မှာ “ဟီး” ခနဲ တစ်ချက်ရယ်သည်။ ခေါင်းကိုကုတ်ရင်းမြေသစ်ထံ ကြည့်သည်။ မြေသစ်မျက်နှာမှာ မရယ်မပြီး။ ဘို့ကြီးမျက်နှာမှာလည်း မရယ်မပြီး။

“အဲသလို သိချင်းဆိုတတ်တဲ့သူ ရယ်စရာ မောစရာ ပြောတတ်တဲ့သူပါမှ အလုပ်လုပ်ရတာ မပင်ပန်းတာကွာ”

“အဟီးဟီး . . . ပျော်လို့တာပါ ဦးလေးရာ၊ မဆိုတတ်ပါဘူး၊ သိချင်းစာသား ကုန်အောင်မရတော့ဘူး”

“ရတဲ့ သိချင်းဆိုပေါ့ကွာ”

“တမင်ဆိုရင် မရဘူးများ၊ သူ့အမို့ပို့ယှဉ်နဲ့သူ ကောက်ပြီးဆိုမှ ရတာ”

“ဒါဆိုရင် မင်းက ဘယ်သူကိုကြည့်ပြီး ဆိုတာလ”

“ဟိုကောင် . . . ဘို့ကြီး”

သာဆိုင်က ပြောမိပြောရာပြောရင်း ဘို့ကြီးထံ လက်ညီးထိုးပြသည်။ ဒီတော့ ကောက်ရိတ်အဖွဲ့က “ဟေး” ခနဲ ပိုင်းပြီးညာကြသည်။ ညာသံက လယ်ကွင်းဝန်းကျင်ကို လွှမ်းခြားသွားသည်။ ဘို့ကြီးတို့အဖွဲ့၏ ညာသံကြာ့င် ဘေးဝန်းကျင်ရှိ လယ်ရိတ်အဖွဲ့များကပါ ခေါင်းထောင်ပြီး ကြည့်ကြသည်။

ဘိုက္ခီးမှာ သာဆိုင်ကိုကြည့်ရင်း နှုတ်ခမ်းကိုက်ပြသည်။ ပြီးတော့ မြှေသစ်ထံကြည့်သည်။

ဦးငွေမှုန်က . . .

“ဒါဆိုရင် မောင်ဘိုက္ခီးက အဓိပ္ပာယ်ကောက်နှင့်တဲ့ ခံစားချက်တွေ ရှိနေပြီပေါ့ ဟူတ်လား . . . မောင်သာဆိုင်”

ဦးငွေမှုန်က ရယ်ရှင်းမေးသည်။ ပြီးတော့ ဘိုက္ခီး ထံသို့ကြည့်သည်။ ဘိုက္ခီးမှာ ခေါင်းငံ့ရင်း မျက်နှာမဖော်နှင့်တော့။ လိပ်ပြာမလုံချင်တော့။

“ဟူတ်တယ် ဦးလေးငွေမှုန်ရဲ့၊ ဒီကောင်ကိုး ညည်ဘာဖြစ်တယ် မသိပါဘူး၊ အလွမ်းသီချင်း ဆိုရတာနဲ့”

“ဟာ . . ဒီလူတွေ”

ကျော်မောင်က ဝင်ပြောသည်။ ထုံးစံအတိုင်း ကောက်ရိတ်အဖွဲ့က ဝိုင်းပြီးညာသံပြုရင်း ဘိုက္ခီးနှင့် မြှေသစ်ဆီကြည့်ကြသည်။ မြှေသစ်သည် ဘိုက္ခီးထံ မျက်စောင်းခဲ့ရင်း ကြည့်ခဲ့။ ဘိုက္ခီးမှာ မြှေသစ်ကိုလည်း မကြည့်ရဲ့ အဖွဲ့ကိုလည်း မကြည့်ရဲ့။ ပြီးတော့ သာဆိုင်နှင့် ကျော်မောင်ကိုလည်း မကြည့်ရဲ့။

ဦးငွေမှုန်မှာ ဘိုက္ခီးကို သဘောကျွားကြည့်ရင်း ခေါင်းတညိုက်ညီတ်။

“ကဲ့ ကဲ ဦးတို့ပြန်ဦးမယ်ဟဲ့”

“ဟူတ်ကဲ့”

ဦးငွေမှုန်က အားလုံးကို နှုတ်ဆက်သည်။ လုပ်ရိတ်အဖွဲ့က

ဖြောက်သည်။ မိန်းကလေး သုံးလေးဦးက မြှေသစ်ကို နှုတ်ဆက်ကသည်။

“မမြှေသစ် ပြန်တော့မှာလား”

“အေး . . ပြန်တော့မယ်”

မြှေသစ်မှာ လယ်ရိတ်အဖွဲ့ထဲမှ မိန်းကလေးများကို လက်ပြနှုတ်ဆက်ရင်း ရှိသည်။

မကြာပါ။ မြှေသစ်တို့သားအဖ ပြန်သွားကြပြီ။

ဘိုက္ခီးမှာ မြှေသစ်ဆီ လှမ်းကြည့်ရင်း ငေးနေဆဲ။

“ကိုယ်တော်ချောကြီးး၊ လယ်က ဒီဘက်မှာ၊ ဟိုဘက်မှာ မဟုတ်ဘူး”

မိန်းကလေးတစ်ဦးက ပြောသည်။ ဘိုက္ခီးမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ ကျော်မောင်ရော သာဆိုင်ပါ ပြီးစွဲစွဲ ဖြစ်နေကြသည်။

xxx တစ်ဖက်သတ် အချစ်မျိုးဟူသည်။ ရင်မှာ တိတ်တုံးနဲ့ မျော်ကိုးရတာ ကြာတောင့်ကြာရှည် x တွေ့ပါမြင်ပါများတော့သမှုဒယ ပိုးကြီးလေးတွေ သူ့အပေါ်ရှစ်ချည် xxx

ဒီတစ်ခါ သီချင်းဟစ်သူက ကျော်မောင်။ ဘိုက္ခီး မနေသာတော့။

“လုပ်ပြီ ခင်ဗျားတို့ကတော့လော့”

အားလုံးက ရယ်ကြသည်။

“ကဲ အဖန်ရည်သောက်ရင်း ခါးညာာင်းဖြေရင်း နားကြမယ်”

“နားကြမယ်ဟဲ့ . . အားလုံး”

ကျော်မောင်က လက်ပြရင်း လယ်ရိတ်အဖွဲ့အား ပြောလိုက်
သည်။

“နားကြော်မယ်ဟော၊ လာကြ”

“တက်ကြဟော”

ကျော်မောင်ကပြောတော့ လယ်ရိတ်အဖွဲ့သည် တစ်ဦးနှင့်
တစ်ဦးပြောရင်း၊ အော်ရင်းနှင့် ရိတ်လက်စ သတ်လိုက်ကြသည်။
ဘို့ကြီးတို့ သုံးဦးသည်လည်း နောက်မှုပါလာပြီး ကွင်းပိုင် တင်ထား
သည့် ကောက်ညွှန်းပေါင်းလုံးကြီးနှင့် ငါးခြားက်ဖုတ်၊ လက်ဖက်
ခွက်များကို လျှော့များနှင့်ခွဲပြီး ပိုင်းဖွဲ့ပြီးစားကြသည်။ နားကြသည်။

ဘေးဝန်းကျင့်မှ လယ်ရိတ်အဖွဲ့တွေလည်း နားကြပြီ။ စကား
ပြောသံတွေ၊ ရယ်သံတွေလည်း ကြားနေရသည်။ ဘို့ကြီးတို့ အဖွဲ့မှု
တော့ စကားမပြောကြသေး။ ကောက်ညွှန်းပေါင်းကိုစားရင်း အရသာ
ခံဆဲ။

အော် . . . ကောက်ရိတ်ချိန်သာ စားရသည့် ကောက်ညွှန်း
ပေါင်း။ ကောက်ညွှန်းစားလိုက်၊ ငါးခြားက်ဖုတ်စားလိုက်နှင့်က
အရသာရှိပါဘိတော့၊ လက်ဖက်သုပ္ပန်စားလိုက်၊ အဖန်ရည် သောက်
လိုက်နှင့် ခံတွင်းတွေ့ပါဘိတော့။

နားရှိဝက်ခန့်နားပြီးလျှင် ဆက်ရိတ်ကြသည်။

ထမင်းစားချိန်ရောက်ခဲ့ပြီ။

ဒီတော့ ထမင်းစားနားကြသည်။ ကိုယ့်ထမင်းထုပ် ကိုယ်ယူ
ပြီး၊ ကိုယ့်အဖွဲ့နှင့်ကိုယ် ပိုင်းဖွဲ့ပြီး တဲ့ရွှေမှာ ထိုင်ပြီး စားကြသည်။
စားအပြီး ခကာတစ်ဖြတ်နားပြီး ညနေခင်းပြန်ပြီး ရိတ်ကြသည်။

နေဝင်တော့ ကောက်ရိတ်အဖွဲ့ မိမိကြီးရွာဆီ ပြန်သွားကြပြီ။ ကျွန်းခဲ့
သူက ဘို့ကြီးတို့ သုံးဦးသာ။

နောက်ရက်မှာ မြှေသစ်တို့လယ်ကွက်ကိုပဲ ဆက်ပြီးရိတ်သည်။
ငါးရက်ရိတ်ပြီးတော့ နှစ်ကွက်သုံးကွက်သာ ကျွန်းတော့သည်။ အမှည်
လိုနေသေး၍ ထားခဲ့ပြီး အခြားအကွက်များကိုသာ ရိတ်ခဲ့ကြသည်။

သို့ဖြင့် မကြာပါ . . . ဘို့ကြီးတို့အဖွဲ့ လယ်တွေ့ရိတ်ပြီး
သွားပြီ။

တာဝန်ပေါ့သွားပြီ။ လယ်ရိတ်တာဝန် ပေါ့သွားသော်လည်း
လယ်ထဲမှာ ကောက်လိုင်းပံ့များ ရှိသေးသည်။ တို့ကောက်လိုင်း
များကို နွားလှည်းများဖြင့်တိုက်ပြီး တလင်းထဲရောက်မှုသာ တာဝန်
ကျေမည် ဖြစ်သည်။

နောက်ရက်များ၌ ဦးငွေ့မှုန်တို့ကဲလည်း သူလူငှား၊ သူအဖွဲ့
နှင့် သူ့လှည်းနှင့် ကောက်လိုင်းများကို တိုက်ယူနေကြသလို
ပို့ပိုးဆယ် ဦးသာဟန် ဦးကော်အံလေးနှင့် ဦးဖိုးကြည်တို့မှုလည်း
သူတို့လည်းနွားနှင့် သူတို့အဖွဲ့နှင့် သူတို့ အပြိုင်တိုက်နေကြပြီ။

သုံးလေးရက် နေ့ပြန် ညပြန် လှည်းဖြင့်တိုက်တော့ ကောက်
လိုင်းတွေ လယ်ထဲ၌မရှိတော့၊ တလင်းထဲရောက်ကုန်ပြီ။

အခြားလယ်ရှင်တွေကဲလည်း သူတို့လယ်ကွင်းထဲမှ ကောက်
လိုင်းများကို နွားလှည်းတွေ လူငှားတွေ့နှင့် တိုက်လိုပြီးကုန်ကြပြီ။

ဒီတော့ ခုနစ်စဉ်လယ်ကွင်းမှာ လယ်စောင့်တဲ့တွေသာ ကျွန်း
ရစ်ပြီး လယ်စောင့်သူတွေ မရှိကြတော့။

ရွှေရောင်လွှမ်းသည် လယ်ကွင်းပြင်သည် ယခုတော့ ခပ်

ရွှေဘသားမြတ်ပင်း

ပိုညီ ခပ်မည်းမည်း မြေသားအသွင်ဖြစ်သည့် ကွင်းကဖြစ် ရိုးပြတ
တော့ဖြစ်သည့် ကွင်းက ဖြစ်နေပြီ။

ရက်ပိုင်းအတွင်း ပြောင်းလဲမှုတွေ . . . ။

လယ်စောင့် ကွင်းစောင့်တာဝန်ပြီးတော့ ဘို့ကြီးတို့အဖွဲ့
ဖိမ်ကြီးရွာထဲ ရွှေ့ရပြီ။ အဝတ်အစားတွေ၊ ခေါင်းအုံး စောင်တွေ၊
လုပ်ဖက် ကိရိယာတွေ၊ စားအုံးစားခွက်တွေကို မြေသစ်တို့ ကောက်
လှိုင်းတိုက်သော လျည်းနှင့် တိုက်ပြီး ပြန်ခဲ့ကြသည်။

အိမ်သို့ရောက်တော့ ကိုယ့်ပစ္စည်းကိုယ်ယူ။ ကိုယ့်အိမ်ကိုယ်ပြန်။

အခန်း (၁၃)

နောက်ရက် မြေသစ်တို့တလင်းဆီ အဖွဲ့လိုက်ထွက်ခဲ့ကြသည်။
ကောက်လှိုင်းများကို တလင်းပြင်မှာ ကောက်ပြန်လုပ်ပေးကြရမည်ဖြစ်
သည်။

ဒီတော့ ခေါင်းဆောင်လုပ်သည့် ကျော်မောင်နှင့် ဘို့ကြီးတို့
က နားဖြင့် နယ်မည့် ကောက်ပြန်ကို စတင်လုပ်ကြသည်။

နားချေးခံပါးပါးဖြင့် လိမ်းကျံထားသော မြေတလင်းပေါ်၍
ကောက်လှိုင်းများကို အပေါ်ခပ်လှဲလှဲထောင်၍ တစ်စည်ပေါ်တစ်စည်
ဆင့်ပြီး စီစီညီညီတန်းကာ ကောက်ပြန်အိုင်းကြီးရအောင် လုပ်ကြရ
သည်။

လုပ်ထားသော ကောက်ပြန် အပေါ်မှာ နားနှစ်ကောင်တဲ့
သုံးကောင်တဲ့နှင့် ပထမဆုံး နာရီဝက်ခန့် ခွာစာဖွာတ်အဖြစ် ပတ်နယ်
ရသည်။ အပေါ်ရဲ့ စပါးစွေ့တွေ ပြောင်သွားမှ ခွာစာပြောင်သည်ဟု
ခေါ်သည်။ ခွာစာပြောင်မှ ကောက်လှိုင်းတွေကို ခက်ရင်းနှင့် ဆွဲပြီး
ပြန်နယ်ကြရသည်။ ပြန်နယ်တော့ ကောက်လှိုင်းတွေပြားသွားသည်။

စပါးစွဲတွေကြောလာသောအခါ ကောက်ပြန်ပေါ်က နွားတွေ ခက္ခအနားပေး။ ကောက်ဆွန်င့်ပြန်ဆွဲ။ ပြီးတော့ပြန်နယ်။ စပါးစွဲတွေက တစ်ခါနယ်ရုံနှင့် အကုန်မကြွေပါ။ ပြန်နယ် ပြန်ဆွဲသုံးလေးခါလုပ်ပြီး နွားတွေနဲ့ကြားကြာနှင့်တော့ နွားခွာသံတွေက “ကျို .. ကျို” နှင့် မြည်သံတွေ ကြားလာရင် စပါးစွဲတွေအားလုံး ပြောင်ဆွဲပြီဟု သိကြသည်နှင့် နွားတွေကို စပါးနယ်ခြင်းမှ အနားပေးပြီး နွားစာကျင်းမှာ ချဉ်ထားပေးသည်။

ကောက်ရှိုးတွေကို ကောက်ဆွန်င့်ဆွဲပြီး စပါးတလင်းဘေးမှာ ပုံထားရသည်။ စပါးပြန်ထဲမှာ ဖြေပြီးကျွန်းနေတဲ့ ကောက်ရှိုးနှင့် အမော်တွေကို ထွန်ခြစ်နှင့်ဆွဲစုပြီး ဆန်ခါအကျိုးကြီးနှင့်ချာထွက်လာသည့် အမော်ကြီးတွေကို တလင်းဘေးမှာပုံး စပါးပုံထဲမှာ ထပ်ပြီး ထွန်ခြစ်နှင့် ဆွဲလိုက် ဆန်ခါကြီးနှင့်ချာလိုက်၊ သုံးလေးခါလုပ်ပြီး သန့်ရှင်းသည့် စပါးတွေကို တလင်းထဲမှာ နေလှန်း၊ ပြောက်သွေ့တော့ စပါးတွေကို ပုံပုံလိုက်ရ သည်။ စပါးပုံးပုံ စပါးကို တစ်ယောက်က ဗန်းနှင့်ပူးပြီး လေထဲမှာ ဗန်းနှင့် ပြောက်ပြီး အဝိုင်းလိုက်ပြန့်အောင်ထိုး၊ ကျွန်းသည့်လေးငါးယောက်က စပါးပြန်ကို ဗန်းနှင့်ယမ်းလိုက်မှုသာ အမော်တွေ လေထဲတွင်လွှဲငါးပါသွားပြီး သန့်ရှင်းသည့်စပါးမှား ရရှိတော့သည်။ စပါးတွေကို စပါးကျိုးထဲမှာ သိမ်းထားမည်ဆုံးလျှင် နေနှင့် သုံးလေးရက်လှန်းပြီး ပြောက်သွေ့ပါက စပါးကျိုးထဲကို စိတ်တိုင်းကျ သိမ်းဆည်းနိုင်သည်။

ဘို့ကြီးတို့အဖွဲ့သည် တောင်သူအလိုက် ကောက်လှိုင်းများလျှင် များသလို ကောက်ပြန် နှစ်ပြန်သုံးပြန်လုပ်ပြီး နွားတွေနှင့် နယ်ပေးကြ

ရသည်။ နယ်ပြီးသား ကောက်ပြန်မှ စပါးစွဲတွေ အကုန်ကြောက်ရှိုးချည်း ကျွန်ပါမှ စပါးနယ်ခြင်း၊ တလင်းသိမ်းခြင်း အလုပ်များ ပြီးဆုံးတော့သည်။ ဘို့ကြီးတို့ တောင့်ပေးရသည့် တောင်သူငါးဦးက အင်းချင်းလည်းကပ်လျက်ရှိကြသည်။ ဒီတော့ စပါးရိတ်ရတာရော စပါးနယ်ရတာရော အဆင်ပြေသည်။

တလင်းတွေထဲမှာ ကောက်လှိုင်းဆိုင်ပုံတွေက အပြည့်။ လူတွေက အပြည့်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စကားပြောသံတွေ ပြီးတော့ စပါးနယ်ရင်း နွားငါ်ကံသံတွေကလည်း အပြိုင်း။ ကောက်လှိုင်းသယ်သူသယ်၊ ကောက်ပြန် လုပ်သူလုပ်။ ရှိနေသူများကလည်း အပြိုင်အဆိုင်း။

ပထမဆုံး မြေသစ်တို့ ကောက်လှိုင်းများကို နယ်ကြသည်။ မနက်တိုင်း မြေသစ်တို့ မိသားစု အမြဲလာသည်။ စားစရာတွေလာပို့သည်။ စကားတွေပြောသည်။

မကြားပါ။ ခင်နှုတို့ ကောက်လှိုင်းများကို ဆက်ပြီးနယ်ကြသည်။ ခင်နှုတို့ မိသားစုလည်း စားစရာတွေ ပို့လာကြသည်။ နောက်တော့ .. .

ဦးပန်းဆယ်၊ ဦးသာဟန်၊ ဦးကျော်အံလေးတို့ ကောက်လှိုင်းများကို ဆက်ပြီး နယ်ကြသည်။

ကောက်လှိုင်းနယ်လှိုပြီးပြီ။ စပါးတွေဖြစ်သွားပြီ။ တလင်းတဲ့ရှိ စပါးပုံကြီးများကို ဖုန်တွေ၊ အမြှိုက်တွေ၊ စပါးအမော်တွေ၊ သဲတွေ၊ ခဲတွေ မပါရအောင် သန့်စင်ကြ။ စပါးတွေ နေပူလှန်း အခြားကံပြီးတော့ ကျို့တို့က်ထဲ စပါးတွေသွေးနေကြပြီ။

မကြာပါ။ တလင်းထဲတွင် ကောက်ရှိုးပုံတွေသာချဉ်း။ ကောက်ရှိုးများကို တလင်းသေးမှာ ပုံသဏ္ဌာ ရွာသေး မြေလွှာတ်နေရာ တွေမှာ ပုံသဏ္ဌာရသည်။ အလုပ်က ဒါပဲကျို့တော့သည်။ ကောက် လိုင်းနယ်အပြီးတွင် ဘိုကြီးမှာ ပင်ပန်းမှုကြောင့် အိမ်မှာနား နေခဲ့သည်။

“ဘိုကြီးရှို့လားဟေ့”

အိမ်ထဲမှာ ဘိုကြီးက သူအဖေ ဦးမြေသင်းနှင့် စကားပြောနေသည်။ ဒေါ်သူ၏ အသံသည် ခင်နှစ်ခင် ဦးဖိုးကြည်၏အသံမျန်း သိသည်။ ဦးဖိုးကြည်သည် ဘိုကြီးကိုဒေါ်ရင်း အိမ်ထဲဝင်လာသည်။

“လာပါပြီး။ ထိုင်ပါပြီး”

ဘိုကြီးက ပျော်ပျော်သလဲပြောသည်။ ဖခင်ဖြစ်သူ ဦးမြေသင်း ကပါ ဦးဖိုးကြည်ကို ကြိုးသည်။

“ဘာကိစ္စပါသေးလဲ ဦးလေးဖိုးကြည်”

“ဒီလိုက္ခ ကောက်ရှိုးတိုက် လိုက်ခဲ့ပါပြီးဒေါ်မလို့ လာတာ၊ သူများတွေပေးတဲ့အတိုင်းပေါ့ကွာ”

“လုပ်အားခက ဖြစ်ပါတယ ဦးလေး။ ပြောရမယ့်သူတွေမှ မဟုတ်တာ”

“အင်း။ အင်း။ မင်းကို အားကိုးလို့ မင့်ဆီ အရှင်လာခဲ့ရတာ ဟေ့။ ဘယ်နှယ့် လိုက်နိုင်တယ မဟုတ်လား။ လိုက်နိုင်ရင် မနက်ဖြန် က စပြီး တိုက်ချင်တာ”

“ဟုတ်ကဲ့ ဖြစ်ပါတယ”

“င့်တလင်းထဲကနေ တလင်းနဲ့လယ်လေးကွက်ကျော်မှာရှိတဲ့

ထန်းပင်ကုန်းမှာ ပုံမှာကဲ”

“ဟုတ်ကဲ့”

ဘိုကြီးတို့ စကားပြောနေဆဲ မိခင်ဖြစ်သူ ဒေါ်ဖွားခင်သည် အဖန်ရည်အိုးရှင်း လက်ဖက်သုပ်ပန်းကန်ချသည်။ ဦးဖိုးကြည်ကို ပြောသည်။

“သောက်ပါပြီး”

“အေး . . . သောက်ပဲမယ်”

ဒေါ်ဖွားခင်ကပြောရင်း အဖန်ရည်အိုးကို ငဲ့ပေးသည်။ ငဲ့ရင်း ပြောသည်။

“ခင်နှစ်ရှို့လား၊ ဒီကောင်မလေး အိမ်ဘက်တောင် မလာဘူး”

“ရှို့တယ် ဖွားခင်ရဲ့။ လယ်ရိတ်ချိန်ဆိုတော့ တလင်းက တစ်ဖက် အိမ်အလုပ်ကတစ်ဖက်ဆိုတော့ သမီးခေမှာ မနားရပါဘူး။ ခုတော့ တလင်းက ပြီးသလောက် ရှို့နေပါပြီ။ ကောက်ရှိုးတွေ တလင်းထဲက ရွှေပုံပြီးရင် ပြီးပါပြီ”

“ခင်နှကဲ့ ပြောလိုက်ပါ အားရင်လာလည်ပါပြီးလို့”

ဒေါ်ဖွားခင်၏ စကားကြောင့် ဦးဖိုးကြည်ကို နှုတ်ဆက်ရင်း မိုးဖိုးချောင်းထဲ ဝင်သွားသည်။ ဒီတော့မှ လာရင်းကို စကားပြောကြသည်။

“သုံးလေးရက်တော့ လုပ်ကြရမှာပေါ့ကွာ။ လူည်းနှစ်စီးနဲ့ တိုက်မှာ”

“ဟုတ်ကဲ့ ဖြစ်ပါတယ”

“ဦးဖိုးကြည် စကားအခံး ဖြေသွာက ဘိုကြီး”

ဖခင်ဖြစ်သူ ဦးမြသင်းက မေးသည်။

“ဒါနဲ့ ပျောက်သွားတဲ့ နွားတစ်ရွှေ့ဗုံးက ပြန်မရဘူးနော်။ ကျပ်ဖြင့် နှုန်းမြောလိုက်တာဘွား။ အတော်ကောင်း၊ အတော်စုံကျတဲ့ နွားတစ်ရွှေ့ဗုံးပူး။ ကျပ်တောင် မောင်းဖူးသေးတယ်။ မနှစ်က လက်ခုပ်ကုန်းဝါဒိုင်ကို ဝါတွေ သွားရောင်းတုန်းကပေါ့။ ကောင်းတာ တော့ လွန်ရော”

ဦးမြသင်း စကားကြောင့် ဦးဖိုးကြည် စိတ်မကောင်းဖြစ်သွားသည်။ အနာဟောင်းကို ပြန်ဆွဲပေးသလို ဖြစ်သွားသည်။

“ဘယ်တော်နိုင်မလဲကွား၊ အခုအချိန်အထိ အဲဒီနွားတစ်ရွှေ့ဗုံးက မျက်စိတဲ့မှာ မြင်နေတုန်းပဲ။ ဖြစ်မယ့်ညကဆိုရင် ပဲဖတ်ရည် တောင် တိုက်မိသေးတယ်။ ငါတို့ကလည်း အိမ်ဝင်းခြံ လုံခြုံတယ် ဆိုပြီး စိတ်ချု လက်ချွဲ အိပ်ချိန်ကျတော့ အိပ်ပစ်လိုက်တာပေါ့ကွာ”

ဦးဖိုးကြည် စကားအဆုံး ဘိုးကြီးက ဝင်ပြောသည်။

“ဒါခဲ့ရင် ဒီကိစ္စတွေဟာ ရွာခံလုပ်မယ် ထင်တာပဲ။ ပြီးတော့ ဦးလေးဖိုးကြည်တို့ အိမ်ဝင်းကလဲ နောက်ဘက်မှာ ငှက်ပျောပင်တွေ ပါးရုပ်ပင်တွေနဲ့ဆိုတော့ နွားသူခိုးက ဦးလေး ဖိုးကြည်တို့ အိမ်ခြုံဝင်းတံခါး မပိတ်ခံနေမှာ အိမ်ဝင်းထဲ ကြိုတင်ဝင်ပြီး တစ်နေရာမှာ ပုံန်းခို နေတာ ဖြစ်ရမယ်ပျု”

“အင်း . . မင်းတွေးသလို ဦးလဲ တွေးခဲ့တယ်။ ဒါဟာ အဖြစ်နိုင်ဆုံး ထင်မြင်ချက်ပဲ။ ဝင်းထဲဝင်နေပြီး လူတွေအိပ်မောက် တဲ့အချိန်ကျမှ ဝင်းတံခါးဖွံ့ဖြီး နွားတွေဆွဲသွားတာ နေမှာပေါ့ကွာ”

“ဦးကြည်တင် နွားသားအမိရော ဦးကျော်ညွှန်း နွားတစ်

ကောင်ရော ဘာသံမှုကို မကြားတော့ဘူး။ ခြစ်လက်စကို ပြတ်သွားတာ ပေါ်ကို မလာတော့ဘူးနော်”

ဘိုးကြီးက ဦးဖိုးကြည်စကားအဆုံး ပြောသည်။

“ဒီမှာ ငါသား . မပြောကောင်း မဆိုကောင်း နွားကို ခိုးသွားပြီဆိုမှတော့ တောင်သူလုပ်ဖိုးတာမှ မဟုတ်ဘဲ ရောင်းစားဖိုးသတ်စားဖိုး ခိုးတာပဲကွယ်။ ဒီလောက်ဆို သတ်ပြီးရောပေါ့။ ဒါမှ မဟုတ် တစ်ဖက်နိုင်ငံ ခိုးထူတဲ့ဖို့နယ်စွဲနယ်ဖူးရှား ရောက်ရောပေါ့”

“ဘာပဲဖြစ်ဖြစ်ပေါ့ အဖေရာ၊ မသေဘဲ အခြားအသ ရောက်နေတယ်ဆိုရင်ပဲ တော်သေးတယ်လို ပြောရမှာပဲ။ အချိန်တန်ရင် အိမ်ပြန်ရာ၊ ဆိုသလို ကံကောင်းရင် နွားတွေပြန်ရချင်ရမှာ အဖေရာ၊ ဟုတ်ဖူးလား”

ဘိုးကြီးက ဦးဖိုးကြည် ကျေနပ်အောင်၊ စိတ်သောက ဖြုစ်းအေးသွားအောင် အကောင်းဘက်ကိုဆွဲ၍ တွေးကာ ပြောလိုက်သည်။

သို့သော် ဦးဖိုးကြည်က ခေါင်းယမ်းသည်။

“မထင်တော့ပါဘူးကွား။ သူတို့ကံနဲ့သူတို့ သူတို့ဝင်းကြွေးနဲ့ သူတို့ ရှုပါစေတော့။ ကဲ့ ဦးလေး ပြန်လီးမယ်ဟော့။ မနက်ဖြန်မနက် အိမ်ကိုလာခဲ့တော့ ဟုတ်ပြီလား”

“ဟုတ်ကဲ့ ဦးလေးကြည်”

ဦးဖိုးကြည်ကို အိမ်ပေါက်ဝအထိ လိုက်ပို့သည်။ ပြီးမှ အိမ်ထဲပြန်ဝင်ပြီး ခုတင်ထက်မှာ ခကာနားသည်။

မကြာပါ၊ လမ်းပေါ်မှ ခေါ်သံကြားရသည်။ ဦးငွေမှန်ရဲ့အသံ

မြသစ်ဖခင်ရဲ အသံ။

“မောင်ဘိုကြီး၊ မောင်ဘိုကြီး”

“ဗျာ”

ထူးရင်းနှင့် အိမ်ထဲမှ အမြန်ထွက်ခဲ့သည်။

“အော် . . . ဦးလေးငွေမှန် လာပျို့၊ အိမ်ထဲဝင်ပါ”

“အေး . . အေး . . မင်းအဖေကော ရှိလား”

“ရှိတယ်၊ ဖျားချင်ချင်ဖြစ်နေလို့ ခုတင်ပေါ် အိပ်နေတယ်။

အမေက မီးဖိုးထဲမှာ ရှိတယ်”

“ဟူတ်လား၊ အေးအေး”

စကားပြောရင်း ဦးငွေမှန် အိမ်ထဲဝင်ခဲ့သည်။ ရောက်သည်
နှင့် ဦးမြသစ်းက ပြောသည်။

“လာဗျာ ကိုငွေမှန်ထိုင်။ ကျော်လဲသိပ်ပြီး ကျော်မာရေးက
မကောင်းချင်ဘူး။ ဒီသားတစ်ယောက်ကိုပဲ အားကိုးနေရတာပဲပျို့”

“အင်း . အင်း”ဟူပြောရင်း ဦးငွေမှန် တန်းလျားပေါ်တွင်ထို့
သည်။

“ဒီလိုပေါ့ကွာ၊ လူဆိုတာ အိုနာသေဆိုတဲ့ အကြောင်းတွေမှ
မကင်းတာ”

ဦးငွေမှန် ပြောနေဆဲ၍ ဒေါ်ဖွားခင် ရောက်လာသည်။

“အဖန်ရည် သောက်ပါပြီး၊ အခု ဘာကိစ္စရှိပါသလဲ”

“အလုပ်ကိစ္စရှိလို့ဟော၊ မန်က်ဖြန် ငါတလင်းထဲက ကောက်ရှိုး
တွေကို ပုံချင်တာ။ အဲဒါလူလို့နေလို့ မောင်ဘိုကြီးကို လာခေါ်တာ၊
လိုက်ခဲ့ဦးကွာ”

ဦးငွေမှန်က လာရင်းကိစ္စကိုပြောရင်း ဘိုကြီးကိုပါ တစ်ပါ
တည်း ခေါ်လိုက်သည်။ ဘိုကြီး အခက်တွေ့သွားသည်။ စောစော
ကပဲ ဦးဖိုးကြည်က ခေါ်ပြီးသွားပြီ။ အလုပ်လည်း လက်ခံလိုက်ပြီ။
ဖျက်လို့ မဖြစ်တော့။ အဦးဆုံးလာခေါ်သွားကို ဖျက်ပြီး နောက်မှ
လာခေါ်သွားဆို လိုက်ရင်မကောင်း။ ကတိပျက်ရာကျမည်။ မျက်နှာ
သာပေးရာ ရောက်မည်။

“စိတ်မကောင်းဘူး ဦးလေးငွေမှန်ရာ။ ခုံလေးတင်ပဲ ဦးလေး
ဖိုးကြည်လာခေါ်သွားလို့ အလုပ်တည့်သွားပြီ။ စောစောကများ
လာခေါ်ရောပေါ်များ”

ဘိုကြီးကစိတ်မကောင်းစွာဖြင့် ပြောသွာက ဘိုကြီး။ ဦးမြသစ်း
နှင့် ဒေါ်ဖွားခင်ကလည်း ဦးဖိုးကြည် လာခေါ်သည့်အကြောင်း
ကြားထဲမှ ဝင်ပြီးပြောသည်။

“ဒါကတော့ ဘယ်တတ်နိုင်မလဲကွာ။ ဖိုးကြည်က ဦးသွား
တာကိုး။ ငါက မင်းကို ဦးစားပေးလာခေါ်တာပါ။ မရတော့လည်း
ဒီပြင်လူ ခေါ်ရတော့မှာပေါ့။” စိတ်မကောင်း မဖြစ်ပါနဲ့ ဟူတ်လား”

“ဟူတ်ကဲ့”

“က သွားမယ်ဟော၊ လူရှာရညီးမှာ”

“ဟူတ်ကဲ့”

ဦးငွေမှန်က ပြောရင်း ဦးမြသစ်းကိုရော၊ ဒေါ်ဖွားခင်ကိုပါ
နှုတ်ဆက်ပြီးပြန်သွားသည်။ ဘိုကြီးက အိမ်ပေါက်ဝအထိ လိုက်ပို့
သည်။

ထိုညာ ဘိုကြီး အိပ်မပျော်ခဲ့။ တွေးရင်းရှိသည်။ မြသစ်၏

အိသုယ်သွယ် မျက်နှာလေး။ ပြီးတော့ ခင်နဲ့၊ ဝိုင်းစက်သည် မျက်နှာ။ သူတို့နှစ်ဦး၏ မျက်နှာလေးများကို မြင်ယောင်ရင်း ဘို့ကြီးမှာ အိပ်မရတော့။

နောက်မနက်။

ဘို့ကြီးသည် ခင်နဲ့အိမ်ကို စောစောထွက်ခဲ့သည်။ ဘို့ကြီးအပါအဝင် လူငှားနှစ်ဦးနှင့် ကောက်ရှိုးများကို တင်ကြမည်ဖြစ်သည်။ လူငှား နှစ်ဦးလည်း ရောက်နေပြီ။ အဖန်ရည်သောက်ရင်းထမင်းကြော်စားရင်း ရှိသည်။

“လာဟေ့ ဘို့ကြီး”

“ဟူတ်”

လူငှားနှစ်ဦးမှ ခေါ်သည်။ အဖန်ရည်ဝိုင်းမှာ ဝင်ထိုင်သည်။ ဘို့ကြီးရောက်ပြခဲ့တော့ ခင်နဲက ထမင်းကြော်တစ်လုံနှင့် ပဲပြုတွေ လာချေသည်။

“နင့်ကို မျှော်နေတာ”

“အင်း . . . ဉာကအိပ်ရာဝင် နောက်ကျလို့ အစောမနီးတာဘု”

“မြေသစ်တို့က နှင့်သီလာခေါ်သေးတယ်ဆို”

ခင်နဲစကားကြောင့် မလုံမလဲနှင့် ဘို့ကြီးရင်ဖို့သွားသည်။ ထမင်းကြော် တစ်ဇွန်းကောက်ပြီးစားရင်း တိုတိပင် ဖြေလိုက်သည်။

“အင်း”

“မြေသစ်တို့တလင်း မလိုက်ရလိုလဲ စိတ်မကောင်း ဖြစ်မနေနဲ့”

ခင်နဲစကားကြောင့် လူငှားနှစ်ဦးကပါ ရယ်ကြသည်။

မရယ်နိုင်သူက ဘို့ကြီး။ ဘို့ကြီးမှာ ခင်နဲစကားကြောင့် အဲအားသင့်ရင်း ရှုက်သွားသည်။

“နင်ကလဲ”

ဟူသာ အရှုက်ပြုပြောရင်း ကျွန်ုရစ်သည်။

မကြောပါ။ မိုးလင်းခဲ့ပြီ။ ဒီတော့ လူည်းနှစ်စီးနှင့် လူသုံးယောက် ထွက်ခဲ့သည်။ ခင်နဲက နေမြင့်မှ စားစရာ တလင်းထဲလာပို့မည်တဲ့။

တလင်းထဲရောက်တော့ တလင်းစောင့် တစ်ယောက်ပါ ဝင်ကူးတော့ နှစ်ယောက် လူည်းတစ်စီး တင်ကြရသည်။

လူည်းပြည့်တော့ ကောက်ရှိုးများကို တလင်းနှင့် သိပ်မဝေးသည် ‘ထန်းပင်ကုန်း’မှာ ပုံကြသည်။

သုံးလေးခေါက်ရောက်တော့ ခင်နဲရောက်လာသည်။ ခင်နဲက ဘို့ကြီးတို့လူည်းကို ဝင်ကူပြီးတင်သည်။

ခင်နဲတို့ တလင်းသာမက၊ အခြားတလင်းထဲရှိ ကောက်ရှိုးပုံများကိုလည်း သူအဖွဲ့နှင့်သူ။ သူလူည်းနှင့်သူ တင်နေကြသည်။

ဘို့ကြီးသည် မြေသစ်တို့ တလင်းဆီ လျမ်းကြည့်သည်။ မြေသစ်တို့တလင်းမှာလည်း ကောက်ရှိုးတို့ကြော်နေပြီ။ မြေသစ်ကို တော့ မတွေ့ရ။ မကြောပါ။ ရွာအထွက်လမ်းမှတစ်ဆင့် မြေသစ်တစ်ယောက် တလင်းဘက်လာနေသည်ကို မြင်လိုက်ရသည်။

ဘို့ကြီးသည် လူည်းအနီးရှိ ကောက်ရှိုးပုံကြီးဘေး ကောက်ဆွဲကို ကိုင်ရင်း ရပ်ပြီး ငေးကြည့်နေသည်။ မြေသစ်သည် စားစရာများထည့်သားသည့် ခံတောင်းကို ရွှေပြီးလာနေသည်။ သနပ်ခါးပါးကွက်ကျားလူးထားသည်။ ဖွင့်တာက်ကို ပခုံးပေါ်တင်ထား

သည်။ ဘိုက္ခိုး မြေသစ်ကို မြင်သည်။ မြေသစ်သည်လည်း ဘိုက္ခိုးကို တွေ့သွားသည်။ ထိုအတူ ခင်နဲ့သည် ဘိုက္ခိုးနှင့် မြေသစ်တို့ တစ်ဦးနှင့်တစ်ဦး ကြည့်နေသည်ကို မြင်သွားသည်။

မြေသစ်က ဘိုက္ခိုးကို ကြားကြားမကြည့်။ ရှတ်ချည်းပင် အကြည့်လွှာသွားသည်။ သို့သော် ဘိုက္ခိုးက မြေသစ်ဆီသို့ အတော် ကြားကြားကြည့်ရင်း ကောက်ရှိုးတင်သည့် ကောက်ဆွဲကြီးကို ကိုင်ရင်း ရုပ်နေဆဲ့။

“အဟမ်း . . . အဟမ်း၊ အဟမ်း”

ရှတ်တရက် ခင်နဲက ဘိုက္ခိုးကိုကြည့်ရင်း ချောင်းသံပြုသည်။ ဘိုက္ခိုးမှာ မလုံမလဲနှင့် ကောက်ဆွဲကို ကောက်ရှိုးပုံထဲကို စိုက်ပြီး ကောက်ရှိုးများကိုမျှ၍ လူည်းပေါ်တင်လိုက်သည်။ တင်ရင်းနှင့် ခင်နဲ ထံ ပြုးရင်းကြည့်ဖြီး ရှတ်ချည်းပင်မျက်နှာကို တင်ထားလိုက်သည်။ ခင်နဲက မသိဟန်ပြုရင်း ကောက်ရှိုးများကို ကောက်ဆွဲနှင့်ပေးသည်။ တကယ်တော့ လူတားတစ်ဦးက လူည်းပေါ်မှနေဖြီး အောက်မှ ဘိုက္ခိုးက ကောက်ရှိုးများကို ကောက်ဆွဲနှင့် တင်ပေးရသည်။ ခင်နဲက ရောက်လာပြီး ဘိုက္ခိုးကို ကူးတင်ပေးနေခြင်း ဖြစ်သည်။

ဘိုက္ခိုးက မုက်နာကို တည်ထားရင်း မြေသစ်ထံ လှမ်းကြည့်သည်။ မြေသစ်သည်လည်း သူတို့လူည်းပေါ်သို့ ကောက်ဆွဲကြီးကိုင်ပြီး ကောက်ရှိုးများကို ပစ်တင်ပေးနေဆဲ့။

“အော် . . . မြေသစ်ရယ် . . . နင်တို့တလင်းကို ငါပါခဲ့ရင် . . . နင်တို့က အခေါ်ဦးခဲ့ရင် . . . နင့် အဲသလို ပင်ပန်းတဲ့ အလုပ်မျိုး မလုပ်ရပါဘူး။ နင့်အစား ငါလုပ်ပေးချင်ပါဘိုတော့ မြေသစ်ရယ်”

ဘိုက္ခိုးမှာ မြေသစ်ကောက်ရှိုးတင်နေသည်ကို ကြည့်ရင်း မဆီ မဆိုင် တွေးနေမိသည်။ မြေသစ်မှာ ကောက်ရှိုးတွေ တင်နေဆဲ့။ ခင်နဲသည်လည်း ကောက်ရှိုးတင်ဆဲ့။

ထိုနောက ကောက်ရှိုးတိုက်ပြီး။ သုံးရက်ဆက်တိုက် တင်ပြီး မှုသာ ကောက်ရှိုးတွေ ကုန်သွားသည်။ တလင်းထဲတွင် ရှင်းသွားသည်။ ခင်နဲတို့ တလင်းထဲ ကောက်ရှိုးပုံ မရှိတော့သလို မြေသစ်တို့ တလင်းထဲည့်လည်း ကောက်ရှိုးပုံ မရှိတော့။ အခြားတလင်း တွေထဲည့်လည်း ကောက်ရှိုးပုံတွေ မရှိတော့။

ဒိမ်ကြီးရွာနှင့် ဝေးရာ ‘ထန်းပင်ကုန်း’၊ ‘မန်ကုလ်းကုန်း’ မြေကွက်လပ်တွေမှာ ကောက်ရှိုးတွေစုပုံပြီး မိုးလုံးလေလုံဖြစ်အောင် ပြုလုပ်ထားခဲ့ချုပြီ။

“ဗျာ . . .”

မိခင်ဖြစ်သူ၏ စကားကြောင့် ဘို့ကြီး ကပျောကယာထိုင်လိုက်သည်။ ဤော် ခုတင်ထက်မှ ဖျပ်ခနဲ့ဆင်းလိုက်သည်။

“ကျွ်နားထဲတော့ ဆူဆူလည်း အသံတွေကြားနေရသား။ ဘာတွေပြောနေမှန်းတောင် မသိဘူး”

“ကဲ . . . တွေးမနေနဲ့ မြေသစ်တို့အိမ်ကို သွားလိုက်ပြီး။ လူငယ်တွေအားလုံး ရောက်ကုန်လောက်ပြီ”

“ဟုတ်”

ဘို့ကြီးသည် ခုတင်ခြေရင်း၌ထောင်ထားသည့် ဓားနှင့်လုံကိုယူသည်။ လက်နှိပ်မီးကို ယူသည်။

“အဖေါ်”

“ဟော”

“ကျွ် မြေသစ်တို့အိမ်ဘက် သွားလိုက်ပြီးမယ်”

“အင်း . . . အင်း”

ဘို့ကြီးသည် အိမ်ထဲမှ အပြေးထွက်ခဲ့သည်။ ထိုအချိန်လမ်းပေါ်မှ စကားပြောသံတွေ၊ အော်ဟစ်သံတွေ ကြားရသလိုလက်နှိပ်မီးရောင်တွေ၊ ပြေးလွှားသံတွေကြားရသည်။ ဘို့ကြီးသည် အသံကို နားစွင့်ကြည့်တော့ ကိုစံလှ၊ ကိုမောင်ပါ၊ အေးမောင်လေးတို့၏ အသံတွေမှန်းသိသည်။

“ကိုစံလှတို့လား”

“အေး ဟုတ်တယ် ဘို့ကြီးရေး”

“နော်းဟော”

အခန်း (၁၄)

“ဦးငွေ့မှန်တို့ နွားပြာတစ်ရှည်း ပါသွားလိုတဲ့”

“မြေသစ်တို့ နွားပြာတစ်ရှည်း ပါသွားလိုတဲ့”

ရှုတ်တရက် ကြားလိုက်ရသည့် အသံကြောင့် ဦးမြေသင်းရော့

ဒေါ်ဖွားခင်ပါ အိပ်ရာမှ လူးလဲပြီး ထထိုင်လိုက်သည်။

“နှင့်သားကို သွားနှီးချေစွမ်း။ ဒီကောင် ပင်ပင်ပန်းပန်းနဲ့

အိပ်နေပုံရတယ်။ ဦးငွေ့မှန်တို့ မြေသစ်တို့ နွားတွေပါသွားပြီတဲ့”

“ဟုတ်တယ် ကျွ်ပဲကြားတယ်”

ဦးမြေသင်းက ပြောသည်။ ဒေါ်ဖွားခင်က ပျောပျောသလဲ ထလာပြီး ဘို့ကြီးအိပ်နေရာ ခုတင်ဆီလာခဲ့သည်။ ထိုအချိန် ဘို့ကြီးမှာ ရွှေလယ်လမ်းပေါ်က လူတွေအသံကြောင့် နှီးနေပြီ ဖြစ်သည်။

“လူလေး . . . ဘို့ကြီး”

“ဗျာ”

“မြေသစ်တို့နွားတွေ ပါသွားလိုတဲ့”

“လာက္ခ မြန်မြန်။ ဒီမှာ ကိုမောင်ပုရော အေးမောင်လေးပါပါတယ။ အများတွေးပေါ့”

“အေး . . အေး”

ဘို့တို့သည် အပြေးထွက်ခဲ့သည်။ လမ်းပေါ်မှာ လူငယ်တွေ အပြည့်။ ဘို့တို့ရွှေမှာလည်း လူငယ်တွေ ပြေးလွှားနေသလို နောက်မှာလည်း အဖွဲ့လိုက် လာနေကြသည်။

“နားတွေ ပါသွားပြန်ပြီဟေ့”

“တုတ်တွေ၊ ဓားတွေ ယူခဲ့ကြဟေ့”

“ဦးငွေမှန်တိအိမ်မှာ လုစုကြဟေ့”

“ကြီးတော်ပေါ်တို့ အိမ်မှာ သွားကြဟေ့”

“မြသစ်တို့အိမ်ကို လုစုပြီး လာကြဟေ့”

အော်ဟန်သံတွေက အပြိုင် ဆူပွဲက်နေသည်။ ထိုအသံများ နှင့်အပြိုင် ခွေးအူသံတွေ ဟောင်သံတွေလည်းအပြိုင်။

“ဝေါင်း . . . ဝေါင်း . . . ဝေါင်း”

“အား . . ဗုံး . . အားဗုံး”

“ဝေါင်း . . ဝေါင်း . . ဗုံးတ် . . ဗုံးတ်”

ခွေးသံများသည် ရွှေအနှံး။ လူငယ်များသည် လမ်းအနှံး နေရာအနှံး၊ လက်ခေါက်မှုတ်သံတွေ၊ လေချွဲသံတွေက အပြိုင်။ မိမိကြီးတစ်ရွာလုံး ကမားပျက်သည့်အလား။ အရင်တစ်ခါက တောင် သူ လယ်သမားတွေ အေးထားကြရသည့် နားတွေ လယ်မရိတ်ခင်က သူ့ခါး လက်ပါဖူးပြီ။ အခု လယ်တွေရိတ်အပြီး၌ မြသစ်တို့ရဲ့ ခိုင်းနား တစ်ရှုံး ပါသွားပြန်ပြီ။

ပြုဗျာကြောင်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွာ ၅၃

မြသစ်တို့၏ နားပြာကြီးနှစ်ကောင်ကို ဘို့တို့မျက်လုံးထဲ မြင် ယောင်နေသည်။ စပါးပိုးမှကြခင် တမန်းနှီးတုန်းက၊ ပြီးတော့ ပိုးကြ အပြီး နားချေးချေတုန်းက၊ နောက် ကောက်လှိုင်းတွေ တိုက်တုန်းက၊ ကောက်ရှုံးတွေ ရွှေတုန်းက။

ဘို့တို့မျက်လုံးထဲမှ မထွက်။ ချိုကားကား၊ ဘို့တို့တို့နှင့် နားပြာကြီးနှစ်ကောင်။ ခင်နှုတို့ နားကြီးတွေလိုပင် ခြစ်ကျသည့် နားနှစ်ကောင်။

အပြေးအလွှားလာကြရာ ဘို့တို့သည် မြသစ်တို့အိမ်ဝင်း ထဲရောက်ခဲ့ပြီ။ အိမ်ဝင်းထဲမှာလည်း ရွာထဲကလူတွေ အပြည့်။ အိမ်ရှုံးလမ်းပေါ်မှာလည်း အပြည့်။ စကားသံတွေက အပြိုင်။ လက်နှိပ်မီးရောင်တွေက အပြိုင်။

ဘို့တို့ရောက်သည့်အချိန် ဦးငွေမှန်၏ တောက်ခေါက် သံကို ကြားရသည်။ ဒေါ်ပေါ်၏ ငိုသံနှင့် မြသစ်၏ ငိုသံကိုကြားရသည်။ ဦးငွေမှန်အား ကာလသားခေါင်းဆောင် ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်တို့က မေးနေသလို ဒေါ်ပေါနှင့် မြသစ်ကိုလည်း အခြားကာလသားတွေနှင့် လူကြီးတွေက မေးနေကြခဲ့။

“အေးကွာ . . . ၁၂ နာရီထိုးတော့ ဦးလေးတို့ထပြီး လက်နှိပ်မီးနဲ့ ထိုးကြည့်သေးတယ်ကျ။ နှစ်ကောင်လုံးရပ်ပြီး စားဖြံ့ပြန်နေသေးတာ၊ နောက်တော့ ပြန်အိပ်သွားတာပဲ။ အ နှစ်ချက်ထိုး လောက်မှာ နားလေးတွေ တွေ့နဲ့၊ နားမကြီးနှစ်ကောင် တွေ့နဲ့ ကြောင့် အိပ်ရာကနိုးတော့ နားကြီးနှစ်ကောင် မရှိတော့ဘူး။ အဲဒီမှာ မယ်ပေါနဲ့ မြသစ်ကို နှီးပြီးပြောတော့ အော်ကြ ဟစ်ကြတော့တာပဲ”

“ဟူတ်ပြီ။ က . . . က . . . အဖွဲ့လေးဖွဲ့ ခဲ့မယ်။ ဒီလိုဘိုရင် န္တားဆွဲသွားတာ ဘာမှမကြာသေးဘူး။ အဖွဲ့ခွဲပြီး လေးဘက်လေးတန် လိုက်ကြမယ်”

ရွှေလူကြီး ဦးထွန်းဝေက ပြောသည်။ ကိုသန်းမောင်၊ ကိုအုန်းကြိုင်၊ ကိုစံလျ၊ ကိုအေးကျော်၊ ကိုမောင်ပုံ၊ အေးမောင်လေး၊ ဘိုကြီးတိုက ဉီးစီးပြီး လေးအုပ်စွဲခွဲပြီး လိုက်ကြသည်။

အချိုက နွားရှာရာသို့ လိုက်ကြ။ အချိုက ရွာတောင့်အဖြစ် နေကြ။ ကင်းပုန်းဝပ်ပြီး တောင့်ကြ။ လူငယ်တွေ၊ သန်မြန်သူတွေ အားလုံး လိုက်ချုပ်မဖြစ်။ ရွာကို တောင့်ဖို့ ချုန်ထားခဲ့သည်။

လေးအုပ်စုသည် အရပ်လေးမျက်နှာ၌ အဖွဲ့ခွဲပြီး လိုက်ခဲ့သည်။ ရှတ်ခြေားပင် ဖိမ်ကြီးရွာ၏ ဘေးဝဲယာ ဝန်းကျင်၌ ညာသံတွေပေး၊ စကားတွေပြော၊ ပြေးကြ လွှားကြသတွေ၊ လက်နှိပ်မီးတွေ အားပြုပြီး ဖြန့်၍လိုက်ကြသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့လက်ခေါက်မှုတ်၍ အချက်ပြောသည်။ လက်နှိပ်မီးနှင့်လည်း အချက်ပြောသည်။

ရိုးပြတ်ကွင်းတွေ၊ ပဲခင်းကျေတ်တွေ၊ တော်နှုန်းတွေ၊ ချံတော်၊ ချောင်းမြောင်းတွေ၊ တော်အုပ်တွေထဲအထိ လိုက်ကြသည်။ ရွာနှီးချုပ်စုရိုးလက်သည် လမ်းတွေ၊ တော်သွားလမ်းတွေကိုပါ ပိတ်ပြီး ရှာသည်။ လိုက်ကြသည်။ နောက်ဆုံး စုံမြစ်ဘက် ဆင်းမည့် လမ်းများကိုပါ ပိတ်ပြီး ရှာသည်။ မတွေ့ရ။ ‘ဝမ်းတွင်း’ဘက်သို့ သွားမည့်လမ်းကြောင်းတွေ၊ သပြေ တောင်းဘက်သို့ သွားရာလမ်းတွေ၊ မြစ်သားဘက်၊ ကုမ္ပဏီဘက်သို့ သွားရာ လမ်းတွေကိုပါ ပိတ်ပြီး ရှာပေမယ့် နွားနှစ်ကောင်နှင့် နွားသူခိုးကို အရိပ်အယောင်မှု မတွေ့ရ။

ရွာရင်းဖွေရင်းနှင့် ဖိမ်ကြီးရွာသားတွေ နဲ့ကောင်းကြသည်။ သတ္တိကောင်းကြသည်။

သို့သော် . . .

သွားပါများ ခရီးမရောက်ခဲ့ပြီ။ မေးပါများ စကားမရခဲ့ပြီ။

နွားနှင့် နွားသူခိုးတွေကို အရိပ်အယောင်မှု မတွေ့ရတော့ပြီ။ ဒီတော့ မနက်ခင်း ၁၀ နာရီထိုးမှာ ရွာကို ပြန်ခဲ့ကြပြီ။ တစ်ခုက်ထိုးမှာ ဖိမ်ကြီးရွာကို ရောက်ကြသည်။

ဘိုကြီး အပါအဝင် နွားပျောက် သွားရှာသူတွေ မြေသစ်တို့အိမ် ကို ပြန်ရောက်တော့ ဒေါ်ပေါ်၊ မျက်ရည်လွှမ်းသည် မျက်နှာကို တွေ့ရသည်။ ငိုထားသည့် မြေသစ်မျက်နှာကို တွေ့ရသည်။ ဘိုကြီး စိတ်မကောင်းတော့။

နွားရှာသွားသူတွေပြန်လာရင် ကျွေးမွေးရအောင် ဦးငွေမှုန် က ထမင်းဟင်းတွေ အလျော်ပယ ချက်ထားသည်။ အချိုက စားသည်။ အချိုက မစား။ ဒေါ်ပေါ်ရော မြေသစ်ပါ ထမင်းစားကြရန် တောင်းပန်သည်။ ဦးငွေမှုန်ကလည်း ထမင်းစားကြဖို့ပြောသည်။

ထမင်းဂိုင်းတွေက စားပွဲတွေနှင့် ငါးဂိုင်း ခြောက်ဂိုင်း။ ဝက်သား၊ ပဲနှပ်၊ ငရှတ်ကြော်နှင့် ဟင်းချိုး ချဉ်ဟင်းတစ်ခွက်။

နွားရှာသူတွေ ဆာဆာနှင့် စားကြသည်။ ဘိုကြီးက မစားသေး။ အရင်စားနှင့်သူတွေကို ထမင်းဟင်းလိုက်ပေးနေခဲ့။ ထမင်းလိုရင် ထမင်း။ ဟင်းလိုရင် ဟင်း။ ဘိုကြီးနှင့်အတူ ကိုအေးကျော်၊ ကိုအုန်းကြိုင်တို့အဖွဲ့အပြင် မြေသစ်ရော၊ ခင်နဲပါ ထမင်းဟင်းများ ကူပြီးထည့်ပေးနေခဲ့။

“ဒီတစ်ပွဲပြီးရင် နင်ဝင်စားတော့လေ ဘို့ကြီး”

ပြောသူက ခင်နှက် ခင်နှက်...
“အင်း”

ဘို့ကြီးက ခပ်တိတိဖြေရင်း မြေသစ်ထံ ကြည့်သည်။ မြေသစ်က ခင်နှုန်း ဘို့ကြီးထံကြည့်ပြီး အကြည့်များကို လွှဲလိုက်သည်။ မြေသစ်သည် နားတစ်ရှည်းအတွက် ငိုထား၍ မျက်လုံးများ ရဲနေရှာသည်။ အရင်က သန်ပါး ဘဲကြားနှင့် မြေသစ်။ ခုတော့ ကပိုကရှိနှင့် လှန်သည်ဟု ဘို့ကြီး ထင်သည်။

နောက်တစ်ပိုင်း ထမ်းပွဲပြင်ပြီးတော့ ဘို့ကြီးတို့အဖွဲ့ ဝင်စားကြသည်။

ခင်နှက် ဝက်သားတုံးကြီး တစ်တုံးကို ဘို့ကြီး ပန်းကန်ပြားထဲထည့်ပေးသည်။

“ဘို့ကြီး . . ဘူး”

ပြောရင်း ဟင်းတုံးထည့်သည့်ခင်နှာ ခင်နှက် ဘို့ကြီး မေ့ပြီး ကြည့်သည်။ ခင်နှက် မရယ်မပြီး။ မျက်လုံးများက ရွှေနှီးလဲနေသည်။ ဘေးလူတွေက ခင်နှက် ကြည့်နေကြသည်။ ခင်နှက် ဘေး လူတွေကို မပြင်ဆိုင်ပြီ။

ခင်နှုဖြစ်ချင်သည်က သူထည့်ပေးသည့် ဟင်းတုံးကြီးကို ဘို့ကြီး ဘေးစေချင်သည်လေ။ ဒါ ခင်နှာ၊ ဆန္ဒ။ ခင်နှာ၊ မေတ္တာ။ ခင်နှာ၊ အချုပ်။

ဘို့ကြီးက ဟင်းတုံးကြီးကို ကြည့်ရင်း လက်နှင့်ကိုင်နေသည်။ ပြီးတော့ အသားနှင့် အဆိုကိုခွဲပြီး အသားဖတ်ကို ထမ်းနှင့် မြှုပ်ပြီး

ဘေးပစ်လိုက်သည်။ မြေသစ်က ခင်နှုန်း ဘို့ကြီးကို ကြည့်ရင်းရှိသည်။ ငိုထားသည့် မြေသစ်မျက်လုံးများက နီနီစွေးစွေး။

လူလတ်ပိုင်းနှင့် လူကြီးအချို့ရောက်နေကြပြီ။ အချို့က အိမ်ထဲမှာ။ အချို့က အိမ်ရွှေမှာ ခင်းထားသည့် ဖျာတွေပေါ်မှာ ထိုင်နေကြပြီ။ ဘာကိစွာပဲရှိရှိ ရွာရေး ရပ်ရေးနှင့် ပတ်သက်၍ တိုင်ပင်စရာ၊ ဆွေးနွေးစရာရှိပါက ရွာလူကြီး ဦးညွှန်ဝေကို အားကိုးသည်။ လေးစားသည်။ ချစ်ကြသည်။

ရွာရေး၊ ရပ်ရေး၊ သာရေး၊ နာရေးနှင့် ပတ်သက်၍ လည်း အကုန်အကျ ခံတတ်သည်။ ပေးကမ်းဝေမျှ ကူညီသည်။ အခုလည်း ကိစ္စတစ်ခုကြောင့် အိမ်ကိုလာကြရန် မနေ့ညာက ရွာဆောင် ဦးမြေမောင် အား ကြော်ခိုင်းထားသည်။ အချို့ရောက်နေကြပြီ။ အချို့လာ နေကြဆဲ။

ဦးညွှန်ဝေအိမ်ကို နေ့ ၁၂ နာရီမှာ လာရောက်စုကြရန်။ ဘို့ကြီးက ၁၀ နာရီ ထိုးကတည်းက ရောက်နှင့်ပြီး ကူညီ လုပ်ကိုင်နေသည်။

ဦးညွှန်ဝေသည် အိမ်ထဲတွင်ထိုင်လိုက်၊ အိမ်ပြင် ထွက်လိုက်၊ မိုးဖိုးချောင်ဆီ သွားလိုက်ရှိရင်းနှင့် နွားတဲ့မှ နွားများဆီကြည့်ရင်း ရှိသည်။

“မောင်ဘို့ကြီး”

“ဗျာ”

“အဖန်ရည်အိုးတွေ ခပ်ပြီးရင် ကောက်ညှင်းပန်းကန်၊ ပဲပြုတ်ပန်းကန်တွေကို ပြည့်အောင် လုပ်ထားဟဲ့”

“ဟုတ် . . . အပို့ခေါင်း မမသိတိအဖွဲ့ လုပ်နေကြပါပြီ”

“အိမ်ထဲက လူတွေအတွက် သုံးလေးပွဲ ယူခဲ့ပါဦးကွဲ”

အန်း (၁၅)

ဒီကနေ့ ဖိမ်ကြီးရွာထဲက လူငယ်တွေ ရွာလူကြီး ဦးညွှန်ဝေ အိမ်မှာ ဆုံးကြသည်။ လူငယ်အချို့ ရောက်နေကြပြီ။ ရောက်နေနှင့် သူတွေကို ဦးညွှန်ဝေ အော်အောင် မိသားစုက တည်ခင်းသည့် ကောက်ညှင်းပေါင်းနှင့် ပဲပြုတ်ကို စားရင်း ရှိနေသလို။ အချို့က ကွဲမ်းဝါး၊ အချို့က ဆေးလိပ်သောက်ရင်းရှိသည်။

ပြီးတော့ လူငယ်အချို့ ရွာထဲမှ လာသူလာနေကြဆဲ။

ဘို့ကြီးသည် ဦးညွှန်ဝေအိမ်မှာ ခပ်စောစောကပင် ရောက်နေ နှင့်သည်။ ရောက်သည်နှင့် ဦးညွှန်ဝေ မိသားစုနှင့်အတူ အဖန်ရည်အိုး တည်ခြင်း၊ အိမ်ရွှေ ဖျာခင်းခြင်း၊ စားပွဲခုံများ ချခြင်း၊ ကောက်ညှင်းပေါင်း၊ ပဲပြုတ် ပန်းကန်များ ကူချေပေးခြင်း လုပ်ပေး နေသည်။

အခု အဖန်ရည်အိုးတွေချပြီးပြီ။ ကောက်ညှင်းပေါင်းနှင့် ပဲပြုတ် ပန်းကန်တွေ ချပြီးပြီ။ ကာလသားအချို့နှင့် အိမ်ထောင်ရှိ

“ဟူတ်ကဲ၊ ဟေ့ ခင်နဲ့ သွားသွား၊ ကောက်ညှင်းပန်းကန်တွေ အိမ်ထဲသွားချပေးလိုက်စမ်း”

ဘိုးက ဦးညွှန်ဝေကိုဖြေရင်း အဖန်ရည်အိုး ခပ်နေရာမှ အနီးရှိ ခင်နဲက ပို့ခိုင်းလိုက်သည်။

“ဟူတ်၊ ချပေးလိုက်မယ်”

ခင်နဲက ပြောရင်း ကောက်ညှင်းပန်းကန်များကို မီးဖို့ချောင် ထဲမှုယူပြီး အိမ်ထဲရှိ အဖန်ရည်ဝိုင်း၌ ချပေးသည်။ အခြား အမျိုးသမီးနှစ်ဦးကလည်း ကွမ်းအစ်များ၊ ဆေးလိပ်ခွက်များယူ၍ လူငယ်များရှိရာ စားပွဲများသို့ လိုက်လံချပေးနေသည်။

“ဦးညွှန်ဝေ”

“ဘာလဲကဲ”

“အိမ်ထဲမှာရော အိမ်ရှေ့ဖျာတွေပေါ်မှာရော လူတွေပြည့် နေပြီ။ နောက်ထပ်ဖျာတွေ ခင်းဦးမှ ရမယ်ထင်တယ်”

“အေး . . . မောင်ဘိုးကောင်းသလို စီစဉ်ကွာ . . . နော်”

“ဟူတ်ကဲ”

ဘိုးက ခိုင်းရင် လူငယ်များက အပြေးအလွှားလုပ်ကြသည်။ မကြာပါ။ အိမ်ထဲ ထိုင်နေကြသည့် လူငယ်လူလတ်တွေ အိမ်ရှေ့တွင် ရွှေထိုင်ကြသည်။ နောက်ထပ်ရောက်လာ သူတွေ လည်း အိမ်ရှေ့ဖျာတွေပေါ်မှာ ထိုင်သည်။ မကြာပါ။ လူစုံရောက်သည့်အဆင့်သို့ ရောက်ခဲ့ပြီ။ လူဘိုး၊ လူလတ်၊ လူငယ် ခြောက်ဆယ်နှီးပါးလာကြသည်။ ယောက်ရှုံးတွေသာမက မိန်းမတွေပါလာကြသည်။

“ဟင်”

ဘိုးရင်ထဲ ထိုတ်သွားသည်။

ဘိုးအမြင်ရင်ဝန်းထဲ ဝင်လာသူက မြသစ်။

မြသစ်ကို မြင်လိုက်ရတော့ ဘိုးသည် တစ်ဦးတည်း ပြီး နေမိသည်။ လက်ထဲရှိ ကောက်ညှင်းပန်းကန်ပြားကို မီးဖို့ထဲမှယူ၍ အပြင်သို့ ထွက်ခဲ့သည်။ မြသစ်တို့အဖွဲ့သည် အိမ်ရှေ့မှာ မထိုင်၊ အိမ်ထဲဝင်ထိုင်ကြသည်။

ဘိုးသည် ကောက်ညှင်းပန်းကန်ပြားကို အိမ်ထဲသို့ ပို့လိုက်သည်။ မြသစ်က ဘိုးကို မျက်စောင်းခဲ့ကြည့်သည်။ အတွင်းသို့ အစင်းသိသော မိန်းကလေးများက ဘိုးကိုတစ်ခါ၊ မြသစ်ကို တစ်လှည့် ကြည့်ရင်း မရယ်မပြီး ရှိနေကြသည်။

“ကိုဘိုး ဘိုးစားလှချည်လား”

“အော် . . . စားကြပါဦး၊ ဒါ ဦးညွှန်ဝေ၊ ဒေါ်အေးမြင့်တို့ မိသားစူရဲ့ စေတနာ ဒါန ပြောကြတာပါဖျား။ စားကြပါနော်”

ဘိုးက ပြောရင်း မြသစ်ထဲကြည့်တော့ မြသစ်က မျက်နှာလွှဲလိုက်ချိန် အမျိုးသမီးသုံးဦးနှင့်အတူ ခင်နဲ ဘိုးအနား ရောက်လာပြီး စတင်နှုတ်ဆက်လိုက်သည်။

“ဘိုး”

“ဟင်”

“ခင်နဲတို့ ဘာလုပ်ရှိုးမှာလဲ”

“ဟို . . . မရှိတော့ပါဘူးဟာ”

ခင်နဲက မေးရင်း အိမ်ထဲဝင်သွားသည်။ ဘိုးနှင့်ကာလ

သားလေးငါးယောက်သည် လုပ်စရာရှိသည်များကို လုပ်နေကြသည်။ အိမ်ထဲမှာ အမျိုးသမီးတွေအပြည့်။ အိမ်ရွှေဖူးမှာ တော့ ကာလသားတွေအပြည့်။ မကြာပါ။ ဦးငွေမှန်၊ ဦးဖိုးကြည်၊ ဦးကျော်ဖံ့းလေး၊ ဦးသာဟန်၊ ဦးပန်းဆယ်တို့ လူကြီးအဖွဲ့တွေ ရောက်လာကြသည်။ ဦးညွှန်ဝေက လူကြီးတွေကို တန်းလျားစားပွဲမှာ ထိုင်ခိုင်းလိုက်သည်။

“ကဲ .. ကဲ .. လူစုံပြီလား။ စကားပြောလေးတွေ ရုပ်ကြမယ်”

စတင် စကားပြောသူက ဦးညွှန်ဝေ။

ဦးညွှန်ဝေက ကာလသားခေါင်း ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်တို့ လူငယ်အဖွဲ့ကိုကြည့်ရင်း ပြောလိုက်သည်။ ဦးညွှန်ဝေက တွေ့နေမြင်နေကျ လူငယ်များမို့ ဘယ်သူလာသည်။ ဘယ်သူမလာသေးဟု ကြည့်လိုက်ရင်း -

“အင်း .. လူစုံပါပြီကွာ။ ကဲ .. ခေါ်ရတဲ့ အကြောင်းရင်းကို ပြောကြရအောင်”

ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်တို့မှာ လူငယ်များ၏ ထိုပ် လူကြီးများ၏ ဘေး၌ ရပ်ရင်း ကိုသန်းမောင်က ဘိုကြီးကို ခေါ်လိုက်သည်။

“ဟွှေ .. ဘိုကြီး”

“များ”

“ဒီမှာ လာပြီး ရပ်နေ”

“ဟူတ်”

ဘိုကြီးသည် လူငယ်များအတွင်း၌ ထိုင်နေရာက ထလာပြီး ကိုအုန်းကြိုင်အနီး လာပြီးရပ်သည်။ အိမ်ထဲရှိ အမျိုးသမီးအဖွဲ့က ရပ်နေသည့် ကိုသန်းမောင်၊ ကိုအုန်းကြိုင်၊ ဘိုကြီးတို့ထံကြည့်ရင်း ရှိသည်။ ဘိုကြီးသည် အိမ်ထဲကို မျက်လုံဝင်ပြီး ကြည့်သည်။ ခင်နှင့် သည် ဘိုကြီးထံ ကြည့်နေသည်။ ခင်နှင့် မျက်လုံးများက အေးစက် ချမ်းမြေ့နေသည်။ သံယောဇ်အလင်းဓာတ်တွေ တောက်ပနေသည်။ မြေသစ်၏ မျက်လုံးများက ဘိုကြီးတို့ ကြည့်ရင်းနှင့်ရှိ သည်။ မြေသစ်၏ မျက်လုံးများက စူးရှုတောက်ပနေသည်။

ဘိုကြီးသည် ခင်နှင့်ကြည့်နေရင်းမှ မြေသစ်ထံရောက်သွားသည်။ ထိုအချိန် အစည်းအဝေးစသည့် သဘောမျိုးနှင့် စကားစတင် ပြောသူက ရွာသူဗြီးဦးညွှန်ဝေ။

“ကဲ .. လူစုံပါပြီ ဒီကနေ့ မိမ့်ကြီးရွာအတွင်းမှာ ရှိကြတဲ့ လူကြီး လူလတ်၊ လူငယ်တွေ။ ပြီးတော့ အမျိုးသမီးတွေ။ အားလုံးပေါ့လေ။ အခုလို ခေါ်ယူတွေ့ဆုံးရတဲ့ အကြောင်းကတော့ တခြားမဟုတ်ပါဘူး။ တို့မိမ့်ကြီးရွာမှာ လတ်တလော ဖြစ်သွားတဲ့ နွားတွေ ပျောက်တဲ့ ကိစ္စပြောချင်တာဖြစ်ပါတယ်။ အဲဒီနွားတွေ ပျောက်မှုနဲ့ ပတ်သက်လို့အများသိတဲ့အတိုင်းပါပဲ .. နွားပါဘူးတဲ့ တောင်သူတွေကတော့ ပါသွားကြပြီ။ ပါသွားတဲ့ တောင်သူလယ်သမားတွေရဲ့ နွားတွေကို ပြန်ကြည့်မယ်ဆိုရင် ဘယ်သူမှ နွားတွေ ပြန်မရပါဘူး။ ခုချိန်ထိ ခြစ်လက်စ ပျောက်နေတဲ့ ဖြစ်ပါတယ်”

ဦးညွှန်ဝေသည် စကားကို ရှည်ရည်ပြောရင်း ခဏနားသည်။ ပြီးမှ ချောင်းတစ်ခုက်ဟန်ပြီး စကားဆက်ပြောသည်။ နွားထောင်

သူတွေ တုတ်တုတ်မှုမလှုပုံ။

“အခါ ပျောက်သွားတဲ့ စွားတွေကို ပြန်ကြည့်ရင် ဦးကြည်တင်ရဲ့ စွားသားအမဲ့၊ ဦးကော်ညွှန်ရဲ့ ခိုင်းစွားတစ်ကောင်။ ဦးဖိုးကြည့်ရဲ့ စွားကြီး နှစ်ကောင်။ ဦးထွေမှန်ရဲ့ စွားပြာတစ်ရှည်း။ ခုချိန်ထိ ဒီစွားတွေ ဘယ်ဆီရောက်လို့ ဘယ်အရပ်ရောက်နေတယ်ဆိုတာ ဘယ်သူမှ မသိကြသေးဘူး။ လူပြည်မှာ ဒီစွားတွေ ရှိသေးရဲ့လား။ သေလို့ အမဲပေါ်ပြီးကြပြုလားဆိုတာ ခင်ဗျားတို့ ကျေပ်တို့ မသိရသေးဘူး။ အဒါကြောင့် နောက်တစ်ခါ ဒီလိုအဖြစ်မျိုးတွေ ထပ်မကြံကြရ အောင် တိရှာကို ညစဉ်ညတိုင်း လုပ်ခြင်းရေးအတွက် ကင်းတွေခါကြဖို့ လိုတယ်။ ကာလသားအဖွဲ့က မောင်သန်းမောင်တို့ မောင်အုန်းကြိုင်တို့ကလည်း လူငယ်တွေ စုစည်းအားနဲ့ လူလတ်၊ လူကြီး ပေါင်းစည်းမှ ယူပြီး ကင်းတဲ့တွေ ဆောက်တဲ့အခါ အချိန်ပြည့် စိုင်းဝန်း ကူညီကြဖို့ လည်း လိုပါတယ်။ တကယ်တော့ ကိုယ့်မြေကိုယ်ရှာဆိုတာ ကိုယ့်ရဲ့ မိခင်ပဲ့။ ဒီလိုပဲ တိရှာက တောင်သူလယ်သမားတွေဟာလည်း တို့ရဲ့ အသက်သခင်ကျေးဇူးရှင်တွေပဲ့။ ဒီအသက်သခင် ကျေးဇူးရှင်တွေရဲ့ စွားတွေထပ်မပျောက်ရအောင်၊ တို့ရှာအတွက် ရေရှည်ကောင်းဖို့ လူကြီး၊ လူလတ်၊ လူငယ်တွေ စုပေါင်းဦးဆောင်မှု အပြန်အလှန်နားလည်မှုတွေနဲ့ လုပ်ခြင်းအဖွဲ့တွေဖွဲ့ဖို့။ ကင်းတဲ့တွေဆောက်ဖို့ တိုင်ပင်ဆွေးနွေး ကြပါလို့ ပြောချင်ပါတယ်။ ပြီးရင် ပျောက်သွားတဲ့ စွားတွေရဲ့ သတင်းနဲ့ ပတ်သက်ပြီး မောင်ဘို့ကြီးက သိသမျှ ပြောပြ ပေးဦးမှု ဖြစ်ပါတယ်။ ကျေပ်ပြောချင်တာ ဒီလောက်ပါပဲ။ က . . . ဆွေးနွေးကြပါ”

ပြောရွှေတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၁၇၅

ဦးညွှန်ဝေက ပြောအပြီး တန်းလျားမှာ ပြန်ထိုင်သည်။

မတ်တပ်ရပ်နေသူက ဘို့ကြီး၊ ကိုအုန်းကြိုင်က ပြောလာသည်။

“အဟမ်း . . . ကျေပ်တင်ပြစ်ရာတွေရှိပါတယ်။ စောစောက ဦးညွှန်ဝေ ပြောသွားသလိုပါပဲ။ ကျေပ်တို့မြတ်ကြီးရာရဲ့ လုပ်ခြင်းရေးကို ကျေပ်တို့ ရွာသားတွေကပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ကျေပ်တို့ရာရဲ့ အင်အားဟာ ကျေပ်တို့ရာအတွင်းမှာပဲ ရှိပါတယ်။ ဒီတော့ ရွာလုပ်ခြင်းရေးနဲ့ ကာကွယ်ရေးတာဝန်တွေဟာ ကျေပ်တို့ ကာလသားလူငယ်တွေ အပေါ်မှာလည်း တာဝန်တွေရှိပါတယ်။ ဒီတာဝန်တွေကို ကျေပ်တို့ ကာလသား လူငယ်တွေက ယူသွားမှာ ဖြစ်ပြောင်း ပြောလိုပါတယ်။ နောက်ထပ်ပြီး ပြောချင်တာက ရွာလုပ်ခြင်းဖွဲ့ရေး ဖြစ်ပါတယ်။ ကျေပ်တို့ရာရဲ့ အရှေ့ကင်းတံခါး၊ တောင် ကင်းတံခါး၊ အနောက် ကင်းတံခါးတွေမှာ လုပ်ခြင်းတစ်ဖွဲ့စီ ခုထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ ရွာထဲမှာလည်း လှည့်ကင်း၊ ပတ်ကင်းအဖြစ် တစ်ဖွဲ့ ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျေပ်တို့ လူငယ်တွေ ရွာလုပ်ခြင်းကင်း အဖွဲ့လေးဖွဲ့ ဖွဲ့ရမှာ ဖြစ်ပါတယ်”

“ဟုတ်ပြီ၊ ဖွဲ့ပေးပါ”

“ကောင်းတယ်၊ ကြိုက်တယ်”

“ကင်းစောင့်ပေးပါမယ်၊ လုပ်ခြင်းအဖွဲ့ထဲ ကျေပ်တို့ကို ထည့်ပါ”

ကိုအုန်းကြိုင်ရဲ့ ပြောစကားကို လူငယ်များက ထောက်ခံကြသည်။ အားရုဝေးသာ ပြောကြသည်။ လူငယ်တွေရဲ့ အသံက ကျယ်ကျယ်လောင်လောင်၊ တက်တက်ကြွကြွ ရှိနေကြသည်။

“ပြီးတော့ ရွာအဝင်ပေါက် သုံးပေါက်ရှိတဲ့ ကျူပ်တိရွာရဲ့ ကင်တဲ့တွေက ပျက်စီနေပါပြီ။ ဒါကြောင့် ဒီကင်တဲ့တွေ ပြန်ဆောက်ဖို့ တောင်သူတွေကပဲ သစ် ဝါး အကူအညီပေးကြပါလို့ ပြောချင်ပါတယ်”

“ကူညီမယ်”

“သစ်ဝါးတင်မကဘူး၊ လိုအပ်ရင် ငွေပါ ကူညီမယ်”

“ကိုယ့်ရွာအတွက် ကောင်းဖို့လုပ်တာ ထည့်ဝင်ရမှာပေါ့”

“ကုန်ချင်သလောက် ကုန်ပါစော လုပ်ကြစမ်းပါ”

တောင်သူတွေက တစ်ယောက်တစ်မျိုး ထောက်ခံနေကြသည်။ အလုပ်အောင်မြင်ဖို့ အားပေးနေကြသည်။

ကိုအန်းကြိုင်က ဆက်ပြီးပြောသည်။

“ဒါခိုရင် ကျူပ်တင်ပြခဲ့တဲ့ လုံခြုံရေးကောင်းအဖွဲ့။ ရွာကင်းတဲ့ တွေဆောက်ဖို့ ကိစ္စနှစ်ချက်ကို တင်ပြပြီးပါပြီ။ ဆက်ပြီးနည်းနည်း ပြောချင်ပါတယ်။ ဒါက ဘာလဲဆိုရင် ကင်းတဲ့တွေဆောက်ရာမှာ ဘယ်သူက တိုင်၊ ဘယ်သူက ဝါး၊ ဘယ်သူက အမိုး၊ ဘယ်သူတွေ ပါဝင်မလဲ။ ပါဝင်ကြဖို့အတွက် အမည်စာရင်းပေးကြပါ။ ပစ္စည်း အမည်လေးတွေရောပေါ့များ။ ခဏနေရင် စာရင်းကောက်ပါမယ်။ ဒါပါပဲ”

ကိုအန်းကြိုင်က ပြောအပြီး ကိုသန်းမောင်အနီး၌ ဝင်ရပ်ဖိုး နေလိုက်သည်။ ကိုသန်းမောင်နှင့် ကိုအန်းကြိုင်က အနားရှိသို့ကြီးကို တင်ပြစွာရရှိတာ တင်ပြဖို့ လက်တို့ပြီး မေးငွေ့ပြုလိုက်သည်။

ဘို့ကြီးက မတ်တတ်ရပ်ရင်းနှင့် ရွှေတွေရှိ လူငယ်၊ လူလတ်၊ လူကြီးတွေကို တစ်ချက်ရေ့ကြည့်လိုက်သည်။ ပြီးတော့ အိမ်ထဲရှိ

အမျိုးသမီးများကို ကြည့်သည်။

မြေသစ်သည် ဘို့ကြီးဆီ စူးစူးစိုက်စိုက် ကြည့်နေသည်။

ခင်နှစ်သည် ဘို့ကြီးကို ပြီးပြရင်း ကြည့်နေသည်။ အနီးအနားမှာ ထိုင်နေကြသည့် လူရင်၊ မြေမြေ၊ ခင်စန်းတင်၊ မည့်တို့အဖွဲ့က ဘို့ကြီးဆီ ကြည့်လိုက်။ ခင်နှစ့် မြေသစ်ဆီကြည့်လိုက်နှင့် မသိမသာပြီးကြ၊ တိတ်တော်း ရယ်ကြ၊ လက်တို့ပြီး ပြောကြ၊ မေးငွေ့ကြနှင့် ရှိသည်။

ဘို့ကြီးသည် ခင်နှစ်အပြီးကို မြင်သွားသည်။ မြေသစ်၏ ရှူတည်တည် မျက်နှာကို တွေ့ရသည်။ စိတ်ကို တည်ပြုမြှင့်အောင်ပြုပြီး လေကို ဝအောင်ရှုပြီး စကားစသည်။

“ကျူပ် စကားနည်းနည်း ပြောပါရစေ။ ကျူပ်အမိုက်အကြောင်းကိုပဲ ဆွေးနွေးပါမယ်။ ကိုအန်းကြိုင် ပြောသွားတဲ့ ကင်းတဲ့ ဆောက်ရေး၊ လုံခြုံရေးဖွဲ့စွာ ရေးကိစ္စတွေကို ကျူပ်ပြောစရာမလိုပါဘူး။ ကျူပ်ပြောချင်တာက ကျူပ်တိရွာက ပျောက်သွားတဲ့ နွားတွေ အကြောင်းပဲ ဖြစ်ပါတယ်”

ဘို့ကြီးစကားကြောင့် နွားပျောက်သွေ့တွေရော၊ နွားမပျောက်သွေ့ရော၊ ကာလသားအဖွဲ့တွေနှင့် အိမ်ထဲက အမျိုးသမီးများပါစိတ်ဝင်တစားနှင့် ခေါင်းမတ်သွားကြသည်။

ဘို့ကြီးက စကားဆက်သည်။

“ပျောက်သွားတဲ့ နွားတွေနဲ့ ပတ်သက်ပြီး ဆက်စပ်မှုရှိမယ် ထင်တဲ့အကြောင်းကို ပြောပြောချင်တာပါ။ လွန်ခဲ့တဲ့ လေးဝါးရက်ကပြီးသွားတဲ့ ‘ရွှေကူကြီး’ မြတ်စွာဘုရားဖွဲ့မှာ ‘မြောက်ကိုင်း’ရွာက

မိတ်ဆွေတစ်ယောက်နဲ့ တွေပါတယ်။ မြောက်ကိုင်းရွာက မိတ်ဆွေက ရှုံးပြည်နယ် တောင်ပိုင်း 'ရွာင်' ရေးနယ်မှာ စန့်တိုင်းရင်းသူတစ်ဦးနဲ့ အိမ်ထောင်ကျပြီး အဲဒီဒေသမှာနေသူကတော့ လေးငါးနှစ်ကြာခဲ့ပြ ဖြစ်လို သူမိဘရုပ်ထဲ ခေတ္တအလည်ပြန်လာတဲ့ မြောက်ကိုင်းရွာက ကိုလှကျော် ဖြစ်ပါတယ်။ အဲဒီ ဘုရားပဲမှာ အကြောင်းရင်းစကား စပ်မိရာက နွားတွေ အကြောင်းရောက်သွားပါတယ်”

“ဟေ့ .. ဟေ့ .. ဘို့ကြီးက နွားတွေအကြောင်းတဲ့”

“လာ .. လာ .. ရွှေ့တိုးပြီး နားထောင်ကြရအောင်”

ဘို့ကြီးစကားကြောင့် လူကြီးတွေ အပါအဝင် လူငယ်တွေ အားလုံး ပိုပြီးစိတ်ဝင်စားသွားကြသည်။ ခေါင်းမတ်ပြီး နားစွဲင့် နေကြသည်။ ဘို့ကြီးဆီသို့ အကြည့်မျက်လုံးများက စုပြုရောက်နေကြသည်။

“လာကြဟေ့”

“အိမ်အပြင်ထွက်ကြစိုး”

အိမ်ထဲရှိ အမျိုးသမီးများက တစ်ယောက်တစ်ပေါက်ပြောရင်း တီးတိုးတိုင်ပင်၍ အိမ်ထဲမှ အိမ်အပြင် ထွက်ခဲ့သည်။ ခင်နှင့် အပါအဝင် မြေသစ်ရောပါဝင်ခဲ့သည်။ မြေသစ်သည် ရွှေ့ဆုံးမှ ထွက်လာပြီး လူငယ်များနောက်တွင် ကပ်ပြီးထိုင်သည်။ ခင်နှင့် မြေသစ်နှင့် မနီးမဝေးမှာထိုင်သည်။ လူရင်၊ မြေမြှေ၊ ခင်စန်းတင်၊ မိသိနှင့် အပျို့ခေါင်း မသီးနှင့် မအုန်းညွှန်တို့အဖွဲ့က မြေသစ်အနီးမှာကပ်ပြီး ထိုင်လိုက်သည်။ ပြီးတော့ ဘို့ကြီးထဲ စူးစိုက်စွာ ကြည့်နေကြသည်။

ဘို့ကြီးက စကားဆက်ပြောသည်။

“အဲဒီ ကိုလှကျော်က ရှုမ်းပြည်နယ်တောင်ပိုင်း ရွာင်ရေးဦး၊ တောင်ခေါင်းပွားရွာကနဲ့ ရှုမ်းတောင်တန်းတွေကတစ်ဆင့် ပြုဗျာရွှေ တောင်ခြေ ပန်းလောင်မြစ်ကမ်းပါးအတိုင်း မိုင်နှစ်ဆယ်ကျော် ခရီးကို တစ်ညွှန်ပိုင်ရက် ခြေကျင်လျော်ကြပြီး လာခဲ့သွားဖြစ်ပါတယ်။ အဲဒီလိုအလာမှာ ပန်းလောင်မြစ်နဲ့ အတော်ဝေးဝေး ပြုဗျာရွှေတောင်ကြားလမ်း တော့တွင်ချောင်ကျကျ တစ်နေရာမှာ နွားတွေ ထည့်ထားတဲ့ နွားခြုံကြပြီး တစ်ခုကို တောင်ပေါ်လမ်းခရီးအဖြတ်မှာ အမှတ်မထင် လျမ်းမြင်တွေခဲ့တယ်လို့ ပြောပါတယ်”

ဘို့ကြီးက ပြောစကားကို ခဏာရပ်ရင်းနှင့် အိမ်ထဲမှ အိမ်အပြင်သို့ ထွက်လာကြသည့် မိန်းကလေးတွေဆီ ကြည့်သည်။ မြေသစ်ကို တွေ့ရသည်။ ခင်နှင့် မြေရသည်။ အချို့အမျိုးသမီးများကို တွေ့ရသည်။ မြေသစ်ကို ဘို့ကြီးတစ်ချက်ရွေ့ကြည့်သည်။ မြေသစ်က အရင်တစ်ခါလို့ အကြည့်များကို မလွှာဖယ်။ အကြည့်ချင်းဆုံးသွားသည်။

ခင်နှက် ဘို့ကြီးနှင့် မြေသစ်ကို တစ်လျည့်စီကြည့်ရင်း ရှိသည်။ ထိုအချိန် မြေသစ်က ဘို့ကြီးဆီကြည့်ရင်းမှ ခင်နှေဆီကြည့်မိသည်။ ခင်နှင့် မြေသစ်အကြည့်ချင်း ဆုံးသွားသည်။

ရှုက်ရှုက်နှင့် ပြီးပြသူက မြေသစ်။

ရင်ထဲမှာ ဝေဒနာများနှင့် ရောပြမ်းသည့် အပြီးများနှင့် ပြန်လည် ပြုဗျာလိုက်သွား ခင်နှာ။

ထိုအချိန်တွင် စကားဆက်သွား ဘို့ကြီးက ..

“ဆိုလိုတာက ရွာနဲ့မနီးတဲ့ တော့ကြိုတောင်ကြားမှာ နွားတွေ

ကို ခံနဲ့ထားတယ်ဆိုတော့ မဟုတ်မှလွှဲရော မသက်စရာ ဖြစ်ပါတယ်။ ဒါ ကျွေပ်အထင်ပါ။ နွားသူခိုးတွေနေတဲ့ စခန်းတောင် ဖြစ်ချင်ဖြစ်နေမှာပါ။ ကျွေပိုက်ဆွဲ ကိုလှုကျော်က ပြောပါတယ်။ အဲဒေရာကို သွားချင်တယ်ဆိုရင် သူအနေနဲ့ လမ်းပြေားနိုင်ပါ တယ်တဲ့။ အဲဒီတော့ ကျွေပြောချင်တာက ဦးညွှန်ဝေတို့ လူကြီးတွေအနေနဲ့ ကာလသားခေါင်း ကိုသန်းမောင်၊ ကိုအုန်းကြိုင်တို့ ဦးစီးပြီး ကျွေပြောအပါအဝင် လူငယ်၊ လူလတ်ပေါင်းပြီး လူဆယ်ဦးလောက် နွားရှာအဖွဲ့ဆိုပြီး ဖွဲ့စည်းပေးစေချင်ပါတယ်။ တုတ်၊ ဓား၊ လက်နက် ကိုယ်စွဲ ရိုက္ခာအပြည့်အစုံနဲ့ ရွာကထွက်ပြီး စမံမြစ် အတိုင်းရှာရင်းသွားပြီး၊ အနောက်တောင်ခြေတစ်ဗိုက်၊ ပြီးတော့ ပန်းလောင်မြစ်ကမ်းပါးဝန်းကျင်။ ပြုဗျာရွှေတောင်ကြား၊ တောလမ်းကတစ်ဆင့် ရှုမ်းပြည့်နယ်တောင်ပိုင်း နယ်စပ်အထိ နွားတွေကို မတွေ့တွေ့ အောင် စုစုမ်းမေးမြန်းပြီး ရှာပေးချင်ပါတယ်။

“ဟင်”

“မဖြစ်နိုင်တာကွာ”

“ဖြစ်ပါမလား၊ ငါတော့မထင်ဘူး”

“ဟုတ်မှလဲ လုပ်ပါကွာ”

“ခိုးသွားပါတယ်ဆိုမှ ပြန်ပါဦးမလားဟ”

“အန္တရာယ်များတယ်နော်”

လူကြီးတွေနှင့် ကာလသားအချို့က အမျိုးမျိုး ပြောကြသည်။

ဒီတော့ ဘိုကြီးက ခေါင်းယမ်းသည်။ ပြီးပြုသည်။

“နွားထောင်ကြပါဦး။ ကျွေပိုက်ဆွဲ ကိုလှုကျော်နဲ့ ကျွေပြု

တိုင်ပင် ဆွေးနွေးကြည့်တာတော့ အဖြစ်နိုင်ဆုံး နွားတွေ တကယ်ရှိနေသေးတယ်လို့ ယုံကြည်နေလိုပါ။ နွားတွေသာ တကယ်တွေ့ပါစေရှိနေပါ။ ကျွေပြောရဲတယ်။ ဒီနွားသူခိုးတွေ လက်ထဲက ကျွေတို့ရာက နွားတွေတောင်မကဘူး။ ဘယ်ရာက နွားတွေပဲဖြစ်ဖြစ် ပြန်ရအောင် ကျွေပိုတို့ လူငယ်တွေ စွမ်းဆောင်နိုင်ပါတယ်။ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပါပျား။ ကျွေပိုတို့အသက်နဲ့ ကျွေးမာရေးကောင်တဲ့ အချိန်လေးမှာ ကျွေပိုတို့ မိမိကြီးရွာအတွက် တောင်သူလယ်သမားတွေအတွက် အကျိုးရှိအောင် ကျွေပြောဘဝ ကျွေပြောအသက်နဲ့ လဲချင်လဲပါရဇ်”

“ဟင်”

“သတ္တိကောင်းလှချေလား”

“တကယ် လုပ်မလှု့အကောင်နော်”

“တာဝန်ကိုသိတဲ့ ဘိုကြီးကွာ”

“ဟုတ်တယ်, ဒါမှ တကယ်ရွာရပ် ချစ်တဲ့စိတ်ကွဲ”

လူကြီးတွေနှင့် လူလတ်အချို့က အချင်းချင်းပြောကြသည်။ ဘိုကြီးက စကားဆက်သည်။

“ကျွေပိုကို ယံပါ။ ကျွေပိုကို ယုံကြည်သလို ကျွေပိုတို့ လူငယ်တွေရဲ့ သတ္တိကိုလဲ ယုံကြည်ကြစေချင်ပါတယ်”

“ယံပါတယ်”

“လူကြီးတွေနဲ့ တိုင်ပင်လုပ်ပါ”

“နွားတွေပြန်ရရင် ပြီးရေား

လူငယ်တွေအပါအဝင် နွားပျောက်ထားသည့် ဦးစိုကြည်တို့

အဖွဲ့တွေအပြင် မြေသစ်တို့ ခင်နဲ့တို့ အမျိုးသမီးအဖွဲ့တွေကပါ ထောက်ခံကြသည်။ ဒီတော့ ဘို့ကြီးသည် အားပါးတရပြီးသည်။ ထိုအပြီးများနှင့်အတူ တောက်ပသော ဘို့ကြီး၏အကြည့်များသည် မြေသစ်ထဲသို့ကြည့်ဖြစ်သွားသည်။ မြေသစ်နှင့် အကြည့်ချင်း ဆုံးသွားသည်။ ပြီးတော့ ခင်နဲ့ထံ ရှုတ်ချည်းကြည့်မိပြန်သည်။ ခင်နဲ့တောက်ပသော အချစ်ရည်လွှမ်းသော မျက်လုံးအကြည့်များကို တွေ့လိုက်ရသည်။

ဘို့ကြီးက ခင်နဲ့ထံ ကြည့်နေသည့်အကြည့်များကို မျက်တောင်တစ်ခတ်အတွင်းသာ အချိန်ပေးကာ၊ လွှာဖယ်လိုက်ပြီး မြေသစ်ကြည့်မိသည်။ မြေသစ်သည် ဘို့ကြီးထံ ကြည့်နေဆဲ။

ဘို့ကြီး . . . စကားဆက်သည်။

“ဒါဆိုရင် ဦးညွှန်ဝေတို့အနေနဲ့ စွားရွာအဖွဲ့ကို ဖွဲ့ပေးပါ။ အနည်းဆုံး ဆယ့်ဦး အများဆုံး ဆယ့်ငါးဦးအထိ ဖွဲ့ပေးပါ။ ဖွဲ့ပြီးရင် တစ်ရက်နှစ်ရက်အတွင်း သွားနိုင်အောင် စီစဉ်ပေးပါ။ ကျူပ်ပြောချင်တာ အဲသလောက်ပါပဲ”

ဘို့ကြီးက စကားပြောအပြီး လူတွေထဲ တစ်ချက်ရေ့ကြည့်ရင်း ထိုင်လိုက်သည်။

ထိုအချိန် စကားပြောဖို့ မတ်တတ်ရပ်သူက ခင်နဲ့ဖခင် ဦးဖို့ကြည်။ ဦးဖို့ကြည်က ချောင်းတစ်ချက်ဟနဲ့ပြီး စကားပြောသည်။

“အဟမ်း . . . မောင်ဘို့ကြီး ပြောသွားတာတွေကို တို့ရှာက တောင်သူလယ်သမားတွေ အားလုံးထောက်ခံကြရမှာဖြစ်သလို တို့ဖို့ကြီး တစ်ရွာလုံးမှာရှိတဲ့ လူတွေက အားပေးရမှာ ဖြစ်ပါတယ်”

ဦးဖို့ကြည်က ပြောရင်း လူအုပ်ထဲကြည့်သည်။ ဆက်ပြော

သည်။

“မောင်ဘို့ကြီး အပါအဝင် မောင်သန်းမောင်တို့ မောင်အုန်းကြိုင်တို့ ကာလသားလူငယ်တွေက ကိုယ့်ရွာကိုယ့်ခြုံပြုခြေရေးတွေလုပ်ဖို့ ပျောက်သွားကြတဲ့ စွားတွေကို ပြန်ရှာကြဖို့ပြောတာ သတ္တိရှိရှိ ရဲရွှေတို့ ပြောတာ တင်ပြတာ ကျေးဇူးတင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနယ်စိတ်အထိ သွားကြမယ်ဆိုတော့ စားအပ်ရှိကွာတွေ၊ ငွေကြေးတွေ အကူအညီ ပေးနိုင်အောင် လူကြီးများနဲ့ တိုင်ပင်ပြီး လုပ်ပေးပါမယ်။ စွားတွေ ပြန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခုလို ရွာအတွက် တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီကြတာကို ဝိမ်းသပါတယ်။ ဂုဏ်လဲ ယူပါတယ်”

ဦးဖို့ကြည့် ပြောနေစဉ်အတွင်း စကားပြောရန် ဟန်တပြင် ပြင်နဲ့ မတ်တတ်ရပ်လိုက်သည်။ သူက မြေသစ်စင် ဦးငွေမှုန်း။

“ဟူတ်ပါတယ်၊ မောင်ဘို့ကြီးတို့ လူငယ်တွေရဲ့ အကြံညာက်နဲ့ လုပ်ဆောင်ကြမယ့် အလုပ်တွေကို ထောက်ခံပါတယ်။ စောစောက ဖိုးကြည့် ပြောသွားသလို ရွာအတွက် တောင်သူတွေအတွက်၊ ပျောက်သွားတဲ့ စွားတွေအတွက်၊ လုပ်ရမယ့် အလုပ်တွေကို ဆက်ပြီး လုပ်ကြပါ။ လိုအပ်တဲ့ အကူအညီတွေအားလုံး တို့လူကြီးတွေ တိုင်ပင်ပြီး အားလုံးလုပ်ပေးပါမယ်”

ဦးငွေမှုန်း၏ စကားအဆုံးတွင် စွားပြောက်ထားသည့် ဦးကြည့်တင်နှင့် ဦးကော်ညွှန်ပါ မတ်တတ်ရပ်လိုက်ကြသည်။

“မောင်ဘို့ကြီး တင်ပြသွားတာကို လက်ခံပါတယ်”

“ဦးဖို့ကြည်နဲ့ ဦးငွေမှုန်းတို့ ပြောသလို ကျူပ်တို့ကလဲ လိုအပ်တဲ့ အကူအညီတွေ ပေးပါမယ်”

ဦးကြည်တင်နှင့် ဦးငွေ့မှုန်တိုက ထရပ်ပြီး ပြောနေသည်
အချိန်တွင် မြေသစ်တို့ ခင်နှစ် အမျိုးသမီးအဖွဲ့ကပါ မတ်တတ်ရပ်ပြီး
ထောက်ခံကြ အားပေးကြပြန်သည်။

“ကျော်တို့ အမျိုးသမီးအဖွဲ့ကလဲ ကူညီပေးပါမယ်”

“နွားတွေ ပြန်ရဖို့ အရေးကြီးပါတယ်”

အသတွေက ဆူညံနေသည်။ အသတွေအဆုံးတွင် ဘို့ကြီးက
စကားဆက်သည်။

“အခုလို အစီအစဉ်ဖြစ်ဖို့ ကာလသားခေါင်း ကိုသန်းမောင်နဲ့
ကိုအုန်းကြိုင်ကို ကြိုတင်ညီနှင့်ပြီး လူကြီးတွေကို ပြောဖို့ဆိုဖို့
သဘောထား တောင်းခံပြီးသားပါ။ အခုလူကြီးတွေ လက်ခံတယ်,
ရွာသားတွေ လက်ခံတယ်ဆိုတော့ အလွန်ဝမ်းသာပါတယ်ဗျာ။
နွားရှာအဖွဲ့ ဖွဲ့ဖို့ သတ်မှတ်ထားတဲ့သူတွေ လိုက်ကြပါမယ်လိုထင်
ပါတယ်”

ဘို့ကြီး၏စကား မဆုံးခင် ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်
တို့က မတ်တတ်ရပ်သည်။

စတင်စကားပြောသူက ကိုသန်းမောင်။

“ကျော်တို့ လောလောဆယ် နွားရှာအဖွဲ့ဆယ်လို့ရွှေးထား
ပါတယ်။ လက်ရွှေးစင်တွေပါ။ လိုအပ်ရင်ထပ်ရွှေးဦးမှာပါ။ ရွှေးထား
တဲ့သူတွေကို အများသိအောင် ပြောပြပါမယ်။ နွားပျောက်တဲ့
တောင်သူတွေထဲက မခေါ်တော့ပါဘူး။ အလုပ်သမား လက်လုပ်
လက်စားတွေထဲက ရွှေးထားတာပါ။ ရွှေးထားတဲ့သူတွေက ကျူး
ရယ်၊ အုန်းကြိုင်ရယ်၊ ဘို့ကြီး၊ စံလှာ၊ အေးကျော်၊ အေးမောင်လေး၊
ကိုမောင်ပါ ကိုစိန်ဝင်း၊ ကိုသာဆိုင်၊ ကိုကျော်မောင်တို့ပဲ ဖြစ်ပါတယ်။

အားလုံး ဆယ်ယောက်ဖြစ်ပါတယ်”

ကိုသန်းမောင်စကားအဆုံး ကိုအုန်းကြိုင်က ဝင်ပြောသည်။
“ဒီနွားရှာအဖွဲ့အတွက် နွားပျောက် တောင်သူတွေက အဓိ
က ကူညီမေးစေချင်ပါတယ်။ အမြားတောင်သူတွေကလဲ တတ်နိုင်
သရွေ ကူညီကြပါ”

ဦးဖို့ကြည်က ထပြောသည်။

“စိတ်ချပါ ဦးတို့ နွားပျောက်တဲ့ကိစ္စကို အဓိကထားပြီး
လုပ်ဆောင်ကြမယ့်သူတွေအတွက် ဦးတို့မှာ ပိုပြီးတာဝန်ရှိပါတယ်။
ကူညီမှာပါ”

“လမ်းစရိတ်၊ လမ်းစားဖို့အတွက်တွေ ကူညီပါမယ်”

“ချက်ပြုတို့ ရိက္ခာတွေ ပေးလိုက်ပါမယ်”

နွားပျောက်ထားသည့် တောင်သူတွေက တစ်ယောက် တစ်
မျိုးပြောကြရင်း အားပေးရင်းနှင့် ပြန်ပြီးထိုင်သွားကြသည်။

နောက်တွင်တော့ ရွာလူကြီး ဦးညွှန်ဝောက ပြောသည်။

“ကဲ့ ။ ကဲ့ ဒီကနေ့ ခေါ်ရတဲ့ ပထမဆုံးအချက်ဖြစ်တဲ့ ရုပ်ရွှေ့
လုံခြုံရေးကိစ္စ၊ နွားတွေနောက်ထပ်မပါရေးအတွက် အဖွဲ့လေးဖွဲ့ဖွဲ့ပါ
မယ်။ ကိုယ့်အဖွဲ့နဲ့ကိုယ် ညစဉ်အမြေစောင့်ကြရပါမယ်။ ရွာအဝင်
အရွှေ့တံ့ခါးပေါက်ကင်းတဲ့ ရွာအတွက် အနောက်တံ့ခါးပေါက်
ကင်းတဲ့ ဘုန်းကြီးကျော်းဘက်သွားတဲ့ တောင်ဘက်တံ့ခါးပေါက်
ကင်းတဲ့တွေမှာ ပထမဆုံး ကင်းသမားတွေက တစ်ခါတစ်ရုံ လိုအင်
ရင် ရွှေ့အပြင်မှာပါ လုညွှေ့ကြရမှာပါ။ ဒါတွေကြိုပြောထားချင်ပါတယ်”

“လူငယ်တွေ နွားထောင်ကြပါ”

ဦးညွှန်ဝေ စကားပြောအပြီးတွင် ကိုသန်းမောင်က ဆက်ပြောသည်။

နောက်တွင်တော့ န္တားရှာသွားကြမည့် လူဆယ်ဦးကို ချွန်ထားပြီး အဖွဲ့လေးဖွဲ့ဖွဲ့ပေးသည်။ တာဝန်များ ချပေးသည်။ ကင်းတဲ့သုံးတဲ့ ဆောက်ဖို့အတွက် တိုင်၊ ဝါး၊ ထရံ၊ အမိုး ပါဝင်ထည့်သူများ၏ အမည်စာရင်းကို ကောက်ယူသည်။

နောက်ရက် လူငယ်များအဖွဲ့ခွဲ၍ ကျရာအပေါက်များ၌ ကင်းတဲ့ ဆောက်ကြသည်။

ကင်းတဲ့ဆောက်ရာ၌ ရွာလူတိုး ဦးညွှန်ဝေက ရွာထဲမှ တတ်နိုင်သူ တောင်သူအိမ်များမှ ထမင်းဟင်းတွေ အလျော့ခံသည်။ အခါး၊ အိမ်များက မှန်တွေ၊ ဆေးလိပ်တွေ၊ ကွမ်းလက်ဖက် အပါအဝင် လက်ဖက်သုပ်၊ ချင်းသုပ်တွေပါ ပို့ကြသည်။ ရလာသည့် စားစရာများကို ကိုသန်းမောင်တို့ ကိုအုန်းကြိုင်တို့က ကင်းတဲ့ဆောက်သော အဖွဲ့သုံးဖွဲ့အား အညီအမျှ ခွဲပြီး ပို့ပေးကြသည်။

အလုပ်တွေလုပ်ကြ။ စားစရာတွေစားကြ။ လူငယ်တွေ ပျော်တပ်းပြီးရှိနေကြသည်။ နေစောင်းတော့ ကင်းတဲ့များဆောက်ပြီး ကြသည်။ ညစောင့်တာဝန်ကျသူတွေ ပတ်ကင်းတာဝန်ကျသူတွေ၊ ကိုယ့်တာဝန် ကိုယ့်ယူကြဖို့သာ ရှိတော့သည်။

ညရောက်တော့ ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ဘို့တိုးတို့သည် ကင်းသမားများထံ အခြေအနေလှည့်ကြည့်သည်။ အားလုံး အဆင်ပြေသည်။ ကင်းကျတာဝန်ယူသူများသည် ဆေးလိပ်သောက်သူသောက်၊ သီချင်းသီသူသီနှင့်။

ထိုညက ကာလသားခေါင်း ကိုသန်းမောင်နှင့် ကိုအုန်းကြိုင် အပါအဝင် ဘို့တိုးတို့ န္တားရှာမည့်အဖွဲ့ပါ ပျော်ချင်နေကြသည်။ ဝမ်းသာနေကြသည်။

အော် . . . စည်းလုံးခြင်းသည် အင်အားမဟုတ်ပါလား။

ကိုယ့်ရွာ၏ လုံခြုံရေးအင်အားသည် ကိုယ့်ရွာအတွင်းမှာပဲ ရှိနေသည်ဆိုတာကို ဖိမ်ကြီးရွာသားတွေ လက်ခံခဲ့ပြီ။

ကျေးလက်အေးချမ်းသာယာမှ တစ်ပြည်လုံး အေးချမ်းသာယာမည်ဆိုတာကို အားလုံးသဘောပေါက်ခဲ့ပြီ မဟုတ်ပါလား။

အိမ်မှာစုပေးကြသည်။ ဆယ်ဦးစလုံး ရောက်နေကြပြီ။ လူစုပြီ။
အားလုံး တက်တက်ကြွေကြွေ ပျော်ပျော်ရွင်ရွင်။

ကိုသန်းမောင်သည် အိမ်ထဲမှတ္တက်ခဲ့ပြီး မီးဖိုချောင်ထဲသို့
ဝင်သွားကာ အဖန်ရည်အိုး ဆွဲပြီးထွက်ခဲ့သည်။

“ခင်လှရေ မူန့်ဆီကြော်တွေ ယူခဲ့ပါ့ပါ့။ မြန်မြန်လုပ်ဟဲ့”

“ဟူတ် . . . ဟူတ်”

အဖန်ရည်အိုးချရင်း ပြောသည်။ မကြာပါ။ ကိုသန်းမောင်၏
မိန်းမ မခင်လှက ပန်းကန်ပြားကြီးနှင့် ယူလာပြီးချပေးသည်။

“က စားကြကွာ့၊ ခက္ကကြောရင် သွားကြရအောင်”

ဘိုကြီးတို့အဖွဲ့က စားကြသောက်ကြနှင့် အတော်ကြာသွား
သည်နှင့် ဘိုကြီးက ဆော်ပြလိုက်သည်။

“ကိုသန်းမောင် သွားကြရအောင်”

“အေး သွားကြရပဲ၊ ဘယ်သူ့အိမ်အရင်ဝင်မလဲ”

ကိုသန်းမောင်၏ အမေးကို ကိုအုန်းကြိုင်ကဖြေသည်။

“ဦးလေး ဦးကြည်တင်အိမ်အရင်ဝင်မယ် ပြီးရင် ဦးကော်ညွှန်
အိမ် ဝင်မယ်။ နောက် ဦးဖိုးကြည်အိမ်နဲ့ ဦးငွေမှန်အိမ်ကို အစဉ်လိုက်
ဝင်ကြမယ်လေး။ လမ်းလဲသင့်တယ်။ အဆင်လဲပြောမယ်”

“အေး . . . အဲဒါကောင်းတယ်”

“ကိုအုန်းကြိုင် ပြောတဲ့အတိုင်း သွားကြရအောင်”

ကိုအုန်းကြိုင်စကားကို ဘိုကြီးတို့အဖွဲ့သားများက လက်
ခံလိုက်သည်။

ဘိုကြီးတို့အဖွဲ့ဆယ်ဦးသည် ကိုသန်းမောင်အိမ်က ထွက်
လာကြသည်။ ပထမဆုံး ကိုအုန်းကြိုင်၏ အစီအစဉ်အတိုင်း

အခန်း (၁၆)

နွားရှာအဖွဲ့၊ မန်ကြဖြန့်မှ ထွက်ဖြစ်တော့မည်။

ဒီကနေ့ မထွက်ဖြစ်သေး။ တမြန်နောက ကင်းတဲ့ဆောက်
ကြရသည်။ မနောက ရွာစည်းရှုံးတွေကို ကန္တာရဆူးတွေ၊ ဆီးဆူးတွေ၊
ခံပင်ဆူးတွေ ခုတ်ပြီးလိုအပ်တဲ့ နေရာတွေမှာဖြည့်ကြရ ကပ်ကြရနှင့်
မအားလပ်ခဲ့ကြ။

နွားရှာခရီးထွက်ကြရမည့် ဘိုကြီးတို့အဖွဲ့၊ ရိုက္ခာအတွက်
မစုံဆောင်းနိုင်ကြသေး။ ဒီကနေ့မှာ စုံဆောင်းကြရမည်ဖြစ်သည်။ နွား
ပျောက်သည့် ဦးငွေမှန်၊ ဦးဖိုးကြည်၊ ဦးကြည်တင်၊ ဦးကော်ညွှန်
တို့အိမ်ကို အဓိကထားပြီးဝင်ကြရမည်ဖြစ်သည်။ ထိုတောင်သူများ
ကလည်း နွားရှာထွက်မည်အဖွဲ့တွေ အင်အားရှိအောင် အဘက်
ဘက်မှ ပိုင်းဝန်းကြီးပမ်း ကူညီပံ့ပိုးကြဖို့ စောင့်မျှော်နေကြမည်
သာဖြစ်သည်။

ဒီကနေ့ ကိုသန်းမောင် ကိုအုန်းကြိုင် ဘိုကြီးတို့ခေါ်စောင်သည်
နွားရှာအဖွဲ့ဝင် ဆယ်ဦးသည် မန်က်လင်းသည်နှင့် ကိုသန်းမောင်

ဦးကြည်တင်အိမ်ကို အရင်ဝင်သည်။ ဦးကြည်တင်မိသားစုက အရံသင့် စောင့်နေသည်။ အဖန်ရည်အိန္ဒိုင် စားစရာတွေနှင့် ‘စားပါ သောက်ပါ’ ဖော်ဖော်ရွှေရွှေ။

ဦးကြည်တင်က ဆန့်၊ ဆီ၊ ဆေးလိပ်နှင့် လိုအပ်လျင်သုံးရန် ငွေကျပ် ငါးထောင်ပါ ပေးလိုက်သည်။ နောက်ဦးကျော်ညွှန်း၏အိမ် ဝင်သည်။ ဦးကျော်ညွှန်းကလည်း ဆန့်၊ ဆီ၊ ဆား၊ ဆေးလိပ်၊ ကွမ်းနှင့် ငွေကျပ် ငါးထောင်ပါ ကူညီပေးသည်။

“အိမ်ခါ ဝင်ရမှာက ဦးဖိုးကြည်အိမ်၊ ခင်နှစ်ဦးအိမ်။
“ဟေ့ကောင် ဘို့ကြီး၊ ခင်နှစ်ဦးအိမ်ဝင်ရမှာနော်”
“အေးပါ”

ခင်နှက ဘို့ကြီးအပေါ် မေတ္တာရှိနေသည်ကို သိနေသော သာဆိုင်က ပြောရင်း အမြားလူများကို ပြီးပြုရင်း ကြည့်သည်။

“အင်း .. ငါ့လူတော့ စန်းပွင့်လိုက်တာကွား။ ငါ့လူကို ချစ်နေတာက ခင်နှုံး။ ငါ့လူကြိုက်နေတာက မြှုသစ်”

ကိုအုန်းကြိုင်က ဝင်ပြောရင်း ဘို့ကြီး၏ပခုံးကို ပုံတ်သည်။
“ဟာများ .. . ကိုအုန်းကြိုင်ကလဲ”
“ဟား .. . ဟား .. . ဟား .. . ဟား .. . ဟား”

ကိုသန်းမောင်တို့အဖွဲ့က လမ်းပေါ်တွင် ဟားတိုက်ရယ် ပစ်လိုက်ကြသည်။

“ရှံး .. တော်ကြတော့။ ခင်နှစ်ဦးအိမ်ရောက်တော့မယ်”
ကိုသန်းမောင်က ပြောတော့ အားလုံးအရယ် ရပ်သွားက သည်။ ပြီးသည်နှင့် ဦးဖိုးကြည်၏ အိမ်သို့ ဝင်ခဲ့သည်။
“ဟော .. . မောင်ဘို့ကြီးတို့အဖွဲ့၊ လာပြီဟော့။ မသိန်းရင်

ရေ- အဖန်ရည်အိုးနဲ့ မူန့်တွေ ယူခဲ့ပါဟာ။ သမီးခင်နှုရေ .. . ညည်း အမေကို ကူပြီးမြန်မြန်လုပ်ခဲ့တော့။ ကဲ .. . ထိုင်ကြကွာ၊ ထိုင် .. . ထိုင်။ မောင်သန်းမောင်တို့ မောင်အုန်းကြိုင်တို့အဖွဲ့၊ ထိုင်လေကွာ၊ လာကြ လာကြ”

“ဟုတ်ကဲ ခင်ဗျာ”

“ဟုတ်ကဲ”

ဦးဖိုးကြည်က အနီးဖြစ်သွားနှင့် သမီးဖြစ်သွားကို လှမ်းပြောပြီး ဘို့ကြီးတို့ အဖွဲ့အား တစ်ဆက်တည်းပြောရင်း ထိုင်ခိုင်းသည်။ ဘို့ကြီးတို့အဖွဲ့ အိမ်ထဲဝင်ခဲ့ပြီး တန်းလျားပေါ်မှာ ထိုင်သူထိုင်၊ ခုတင်ပေါ် ထိုင်သူထိုင်။

ဒေါ်သိန်းရင်နှင့် ခင်နှစ်ဦးက လူစုံတက်စုံ ရွှေကို အဖန်ရည် အိုးနှင့် စားစရာမှန့် တွေ့ချုသည်။

“စားကြပါဦးကွယ့်။ စားကြနော်။ မင်းတို့အဖွဲ့လာမယ်ဆိုတာ သိလို့ ကြိုတင်စိစဉ်ထားတာ”

“ဟုတ်ကဲ”

“နားတွေ ပြန်ရတာ၊ မရတာ အကြောင်းမဟုတ်ပါဘူး။ ခုလို ဝေးကွာတဲ့ ခရီးကို သွားပြစ်အောင် အစီအစဉ်ဆွဲကြတဲ့ တို့ရှာလှုကြီးတွေ၊ လူငယ်တွေ အားလုံးကို ချိုးကျူးပါတယ်ကွယ်။ တကယ်ပြောတာ။ ကဲ .. . ကဲ စားကြပါဦး။ ဟဲ့၊ မောင်ဘို့ကြီးတို့အဖွဲ့၊ စားလေကွယ်။ မင်းတို့ ခရီးထွက်ရင် ပြည့်စုံအောင် ပေးလိုက်မှာ”

“ရပါတယ်ဗျာ”

ဒေါ်သိန်းရင်က ပြောရင်း မီးဖို့ချောင်ထဲဝင်သွားသည်။

ကျွန်ုပ်သူက ခင်နဲ့။

ခင်နဲ့သည် တန်းလျားပေါ်၍ ထိုင်နေသည့် ဘို့ကြီးနှင့် ကိုအုန်းကြိုင်တို့အနီးတွင် ရပ်ရင်းရှိသည်။ ရပ်ရင်းမှ ကျေးဇူးတင်သော မျက်လုံး၊ ဂုဏ်ပြုသော အပြီးတွေ့နှင့်။

“စားကြပါဘိုး၊ ကိုသန်းမောင်တို့ ကိုအုန်းကြိုင်တို့၊ ဟိုဘက်က ကိုစံလှနဲ့ ကိုအေးကော် စားကြလေ၊ အားမနာပါနဲ့”

“အားနာပါတယ်”

“အားမနာပါဘူး”

ကိုမောင်ပုနှင့် ကိုသာဆိုင်က ပြောရင်း ပြီးသည်။ ပြီးရင်းစားသည်။

ခင်နဲ့၏ အကြည့်များက ဘို့ကြီးဆီမှား။

“ဘို့ကြီး”

“ဟင်”

“စားလေဟယ်”

“စားမှာပါ”

ခင်နဲ့က စားစရာမုန့်တွေ ထည့်ထားသော ပန်းကန်ပြားကို ဘို့ကြီး ရှေ့သို့ ထိုးပေးရင်း ပြောသည်။ ဘို့ကြီးမှာ ခေါင်းငံ့ထားရင်းရှိသည်။

“ပြီးခဲ့တဲ့ အိမ်တွေက ရိုက္ခာအပြည့်အစုံ ပေးကြရဲ့လား”

ဦးဖိုးကြည်က မေးသည်။ ကိုမောင်ပုံက ဖြေသည်။

“ဟူတ်ကဲ့ ပြည့်စုံပါတယ် ဦးလေး။ ဦးလေးအိမ်ပြီးရင် ဦးလေး ငွေ့များကိုအိမ်ကိုသွားဖြေရင် ဖြေပါပြီ။ ရလာတဲ့ပစ္စည်းတွေကို ကိုသန်းမောင်

အိမ်မှာ စုပြီးထားမှာပါ။ တချို့လူတွေကလဲ ကိုသန်းမောင်အိမ်ကို လာပြီး ပို့ကြည့်မှုလေး”

“အင်း . . . အင်း . . . ကဲ .. ကဲ မသိန်းရင်ရေး၊ ဆန်းဆီး ဆား ထုပ်ပိုးထားတာတွေ ယူလဲပါဟေး။ ကဲ၊ သမီး၊ ညည်းအမေကို ကူလိုက်ပါ။ ဆေးလိပ်တွေ ကျွန်ုခဲ့ညီးမယ်။ ပိုက်ဆံပါ ယူလဲတော့”

“ဟူတ် . . . ဟူတ်”

ဦးဖိုးကြည်က နေ့ဖြစ်သူအားပြောရင်း သမီးခင်နဲ့ကိုပါ ပြောသည်။ ခင်နဲ့က ဘို့ကြီးအား တစ်ခုက်ကြည့်ရင်း မိခင်ဖြစ်သူနောက်လိုက်သွားသည်။ အိမ်ထဲမှ ပစ္စည်းတွေထည့်ထားသော အထုပ်တွေ အိတ်တွေ ယူလာပြီး ဘို့ကြီးတို့အဖွဲ့ရွှေ၊ ချထားလိုက်သည်။

“ကဲ ဦးလေးဖိုးကြည်းကျုပ်တို့ ဦးလေးငွေ့များကိုဖို့အိမ် သွားရုံးမှာ ဒီပစ္စည်းတွေ အပြန်မှ ဝင်ယူတော့မယ်”

“အော် .. အေး .. . အေး”

“သွားကြမယ်ဟေး”

ဘို့ကြီးတို့အဖွဲ့အိမ်ထဲမှ ထွက်ခဲ့သည်။ လမ်းမပေါ်သို့ရောက်တော့ ကိုမောင်ပုနှင့် အေးမောင်လေးက . . .

“စားလေ .. . ကိုဘို့ကြီး .. . အဟင့်ဟင့်”

“စားပါလို့ဆိုနေ၊ ကိုဘို့ကြီး မစားရင် ဖြေပြီးခံ့လိုက်မှနော်”

“ဘာကို ဖြေပြီးခံ့မှုလဲ ခင်နဲ့ရဲ့”

“ဟို .. . ပါးစပ် .. . ပါးစပ်”

“ဟား .. . ဟား .. . ဟား .. . ဟား .. . ဟား .. . ဟား”

ကိုမောင်ပုနှင့် အေးမောင်လေးတို့၏ စကားကြောင့် အဖွဲ့
သားတွေက ဟားတိုက်ပြီးရယ်ကြသည်။

“တော်ကြပါတော့၊ ခင်ဗျားတို့က တစ်မျိုး”

ဘို့ကြီးက မျက်စောင်းခဲရင်း ပြောသည်။ သို့သော် ပြောမရ။
ရယ်မြှုံးပြောဆဲ။ ဒီတွင် ကိုအုန်းကြိုင်က ဝင်ပြောသည်။

“က တော်ကြဟော၊ ဒီအကြောင်းတွေ ခရီးထွက်ကြမှ
ပြောကြရအောင်။ အခု မြှုံးတို့အိမ် ရောက်တော့မယ်”

ကိုအုန်းကြိုင် စကားအဆုံး ကိုသာဆိုင်က ဝင်ပြောသည်။

“မြှုံးတို့အောင် ခင်နှင့် ကျပ်တို့လူကို စားပ ပါး၊ သောက်ပါးလို့
ပြောပါမလားဗျာ”

သာဆိုင်၏စကားအဆုံး အေးမောင်လေးက ဝင်ပြောသည်။

“စားပါး၊ သောက်ပါးတော့ ဘယ်ပြောမလဲဗျာ။ ဒါပေမဲ့
ကျွေးတာတော့ ကျွေးမှာပါဗျာ”

“ဘာတွေကျွေးမှာလဲ အေးမောင်လေးရ”

ကိုမောင်ပုက မေးသည်။ အေးမောင်လေးက . . .

“မြှုံးတို့အောင်”

“ဟာ ရွှေစရာကြီး ကောင်းတာ”

“ဟား . . . ဟား . . . ဟား . . . ဟား . . . ဟား”

“အေး အဲဒီကောင်းတာကြီးကိုက ကောင်းတာ”

“ဟား . . . ဟား . . . ဟား”

အေးမောင်လေး၏ စကားကြောင့် ကိုစံလှရော ကိုအေးကျွ်
တို့ အဖွဲ့ပါ ရယ်မောကြသည်။ မကြာပါ။ မြှုံးတို့အိမ်ရှုံး ရောက်ခဲ့

ပြီ။

“ချိုး . . . မြှုံးတို့ အိမ်ရှုံးရောက်နေပြီ၊ တော်ကြတော့?”

“မျက်နှာပိုးသတ်ဟော”

“ကုန်ခြောနဲ့နေ”

“ခပ်တည်တည်နေကြနော်”

“မျက်နှာပိုးက ဘာနဲ့သတ်ရမှာလဲကွဲ”

“ကာဘော်လစ် ဆပ်ပြာနဲ့ဟော”

ရယ်ကြပြန်သည်။ တဝါးဝါး တဟားဟား။

အိမ်ထဲဝင်လိုက်သည်နှင့် ရယ်သံတွေ မောသံတွေ၊ စကား
ပြောသံတွေ တိတ်သွားကြသည်။ မတိတ်လိုမရ။ အိမ်ရှုံးဝင်းတံခါး
အပေါက်မှာ မြှုံးတို့ကြည်းရင်း ရပ်နေသည်။ ရပ်ရင်းနှင့်
ဘို့ကြီးတို့အဖွဲ့ကို ကြည့်နေသည်။ မြှုံးတို့ စတင်နှုတ်ဆက်
လိုက်သွားက ကိုသန်းမောင်။

“မြှုံးတို့”

“ရှင်”

“အိမ်လှည်းနေတာလား”

“ဟုတ် . . . အိမ်ထဲဝင်ကြပါ။ အဖေရော၊ အမေရော
ရှိပါတယ်။ ကိုသန်းမောင်တို့အဖွဲ့ လာမယ်ဆိုလို စောင့်နေကြတာ”

“ဟုတ်လား . . . လာကြဟော”

ကိုသန်းမောင်က မြှုံးတို့ရင်းခေါ်သည်။

“မ . . . မမြှုံးတို့”

“ဘာလ အေးမောင်လေးရဲ့”
 “ဘိုးကြီးလဲပါတယ်”
 “မြင်သားပဲ၊ ဘိုးကြီးပါတော့ ငါက ဘာလုပ်ပေးရမှာလ”
 မြေသစ်အနီးတွင်ရပ်ရင်း အေးမောင်လေးက စကားထစ်ထစ်
 ငါးငါးနှင့်ပြောတော့ ကိုသန်းမောင်ရော၊ ကိုအုန်းကြိုင်ပါ အဖွဲ့သား
 တွေကို ကြည့်ရင်း ကြောင်ပြီးအံ့အားသင့်နေကြသည်။ အေးမောင်
 လေး၏ စကားကြောင့် ဘိုးမှာ ဘာပြောရှု ဘယ်လိုနေရှုန်းမသိ။
 မရတရနှင့် မြေသစ်ကို ကြည့်နေမိသည်။
 “ဟျေကောင် အေးမောင်လေး၊ လာ၊ အူကြောင်ကြောင့်နဲ့”
 “ဒီမှာ စကားကောင်းနေလို့၊ လာပြီ”
 ခပ်ပျော်ပျော်နေတတ်သည့် အေးမောင်လေး အပြေးလာ
 သည်။
 “တောက် . . . တော်တော် ဖြိုဟ်မွေ့တဲ့ အကောင်”
 “ဟုတ်ပါဘာ။ အလိုလိုမှ မြေသစ်က ဘိုးကို အမြင်
 ကပ်နေရတဲ့ အထဲ”
 သာဆိုင်က ဝင်ပြောသည်။ အေးမောင်လေးက ဘာမှုမပြော
 တော့။ ရယ်ကျကျလုပ်ရင်း အိမ်ထဝင်ခဲ့ကြသည်။
 “လာကြဟေ့ . . . လာကြ”
 “လာကြဘုံး . . . ထိုင်ကြပါ”
 “ဟုတ်ကဲ့”
 ဦးငွေ့မှန်နှင့် ဒေါ်ပေါက အဖြိုင်ပြီးရင်း အဖြိုင်ခေါ်ကြသည်။
 စားပွဲပေါ်မှာ အဖန်ရည်အိုးနှင့် စားစရာမှန်တွေ အပြည့်။ တန်းလျား

ဘေးမှာ အဖွဲ့အတွက်ပေးမည့် ပစ္စည်းတွေကို အိတ်နှင့် အဆင်သင့်
 ထည့်သားသည်ကို တွေ့ရသည်။ ဘိုးကြီးနှင့် အဖွဲ့သားတွေ ခုတင်
 ပေါ်မှာရော၊ တန်းလျားမှာပါ ဝင်ထိုင်ကြသည်။

“က . . . စားကြီးဟေ့။ တခြားအိမ်တွေ ရောက်ပြီးခဲ့ပြီ
 မဟုတ်လား”

“ဟုတ်ကဲ့။ ရောက်ခဲ့ပြီးပါပြီ”

“အားလုံး အဆင်ပြောရဲ့လား”

“အားလုံး အဆင်ပြောပါတယ်”

ဦးငွေ့မှန်၏အမေးကို ကိုသန်းမောင်က ဖြေရင်းရှိသည်။
 ဒေါ်ပေါက ပြောသည်။

“စားကြလေကွယ်”

“ကျော်တို့တော့ ဗိုက်ပေါက်ထွက်တော့မယ်ဗျာ။ ရောက်တဲ့
 အိမ်တိုင်းက ကောက်ညှုးပေါင်း၊ မှန်ဆီကြော်၊ ပုခြမ်းသုပ်၊ လက်ဖက်
 သုပ်တွေချည်းပဲ”

အေးမောင်လေး၏ စကားကြောင့် ရယ်ကြရသည်။ မရယ်
 မပြီးသူမှာ ဘိုးကြီးဖြစ်သည်။ ဘိုးကြီးသည် အိမ်အပြင်ရှိ မြေသစ်ထံ
 ကြည့်ရင်းရှိသည်။ မြေသစ်သည် အိမ်က်လှည်းပြီးရှု အိမ်ထဲဝင်
 လာသည်။ ကိုသန်းမောင်၊ ကိုအုန်းကြိုင်၊ ကိုအေးကျော်တို့ရှိရာ
 တန်းလျားဘေးမှာ ရပ်သည်။

“မောင်သန်းမောင်တို့ ဒီပစ္စည်းတွေ တစ်ခါတည်း ယူသွားမှာလား”

“ဟုတ်ကဲ့၊ ယူသွားမှာပါ။ ကျော်အိမ်မှာ ပစ္စည်းတွေအကုန်စု
 ပြီး မန်က်ဖြန်ခရီးစထွက်ဖို့ ပြင်ဆင်ကြမှာပါ”

ဦးငွေ့မှန် အမေးကို ကိုယ်နံမောင်က ဖြေသည်။ ဒေါ်ပါက ပြောသည်။

“ရွှေ၊ ပိုက်ဆုံးလီးထောင်၊ မောင်သန်းမောင်တို့အဖွဲ့၊ လိုရာ သုံးဖို့နော်။ အေးကွယ်၊ မင်းတို့အဖွဲ့၊ မင်းတို့စောနာ၊ မင်းတို့ လုပ်ရပ် ကို အဒေါ်တိုက ကျေးဇူးတင်နေကြတာ။ သွားလမ်းသာလို့ ပြန်လမ်း ပြောင့်ပါစေး။ ဂိုဏ်တို့အဖွဲ့၊ ဘေးရန်ရှင်း၍ အန္တရာယ်ကင်းပါစေ ကွယ်။ အဒေါ် ဆုတောင်းပေးပါတယ်။ အခုလို့ ရွာချုပ်စိတ်၊ ရပ်ချုပ် စိတ်နဲ့ အစီအစဉ်ကောင်းတွေ အကြံ့ဗာက်ကောင်းတွေနဲ့ သွားကြ လာကြ ဆောင်ရွက်ကြတာ အောင်မြင်ကြပါစေကွယ်”

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အဒေါ်လေးရာ”

ကိုယ်နံမောင်ပြောအပြီး ဦးငွေ့မှန်က ပြောသည်။

“မင်းတို့ ခရီးသွားနေတုန်း၊ မင်းတို့မိသားစုတွေအတွက် စားရေး၊ သောက်ရေးကို တို့တောင်သူတွေက ကူညီကြဖို့ ပြောထား ပြီးသားပါ”

“ကျော်တို့က ဒီရလို့မှုတွေ မျှော်မှန်းချက်တွေနဲ့ လုပ်ကြတာ မဟုတ်ပါဘူး။ ကူညီလိုစိတ်၊ စောနာသက်သက်နဲ့ ကူညီတာပါ”

“ဟုတ်တယ် ဦးလေးငွေ့မှန်ရာ။ ဘာမျှော်ကိုးမှုမှ မရှိပါဘူး”

“ပေးလဲ။ ယူကြမှု၊ မဟုတ်ပါဘူး”

“နွားတွေအတွက် အဓိက လုပ်ဆောင်တာပါ”

ဘို့ကြီးစကားအဆုံးတွင် အဖွဲ့သားတွေကပါ ဝိုင်းပြီး ပြောကြ သည်။ ဒီတော့ ဦးငွေ့မှန်ရေး ဒေါ်ပါရေး ပြီးကြသည်။ မြေသစ်လည်း ပြီးနေသည်။

“ကိုင်း ... သတိဝိုယ်နဲ့ သွားကြလာကြနော်”

ပြောရွေတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

၁၅၄

“ဟုတ်ကဲ ဦးလေး”

ကိုယ်နံမောင်က ဦးငွေ့မှန်ကိုပြောပြီး အိမ်ထဲမှ ပစ္စည်းထုပ် တွေ ကိုယ်စိတ်များပြီး ထွက်ခဲ့သည်။ အေးမောင်လေးနှင့် ဘို့ကြီးက နောက်မှာ ကျွန်းခဲ့သည်။ အေးမောင်လေးက . . . ။

“မမြေသစ်၊ ကိုဘို့ကြီး ပခုံးပေါ် အိတ်မတင်ပေးပါ့ြို့”

အေးမောင်လေး စကားကြောင့် မြေသစ် မနေသာတော့။ ကျွန်းခဲ့သားများက အတွင်းသိတွေမြဲ ပြီးရင်းနှင့် အိမ်ထဲမှ ထွက်သွားကြသည်။ ထိုအခိုန်တွင် မြေသစ်သည် ဘို့ကြီးအနီးသို့ လာခဲ့၍ အိတ်ကြီးကိုမကာ ဘို့ကြီး၏ ပခုံးပေါ်သို့ တင်ပေးလိုက်သည်။

အိတ်ကြီးကို မဖြိုးပင့်ပေးနေသည့် အချိန်၊ ဘို့ကြီးက မြေသစ် ကို အနီးကပ်ကြည့်သည်။

အိုး . . . အတော်လျသည့် မြေသစ်။ ချောသည့် မြေသစ်။ ယဉ်သည့် မြေသစ်။ “မျက်လုံးကရဲ့၊ သွားပုလဲနှင့် မည်းနက်ကေသာ၊ မျက်နှာလမင်း၊ ဝါဝင်းအသား၊ စကားချိမြာ၊ ပါးချိုင်လှနှင့် . . . ”

“မြေသစ် . . . ငါသွားတော့မယ်နော်”

ဘို့ကြီးပခုံးထက်သို့ အိတ်အရောက် ဘို့ကြီး၏နှုတ်ဆက် သံကို ကြားပါသည်။ အေးမောင်လေးလည်း ကြားသွားသည်။

“အင်း”

အမှတ်မထင် မြေသစ်၏ပါးစပ်က ဖြေသံကြားလိုက်ရသည်။ ‘အင်း’တဲ့။ ခေါင်းလည်းညီတိပြလိုက်သည်ဟု ထင်ရသည်။ ဘို့ကြီးက အိတ်ကိုယ်များ၍ ကာလသားခေါင်း ကိုယ်နံမောင်အိမ်သို့ လာရင်း တွေး လာသည်။

ချောင်းစီလည်း ပါလာကြသည်။

နွားတွေပြန်ရအောင် လူကြီး၊ လူလတ်၊ လူငယ် ပေါင်းစည်းအားနှင့် ပြုကျမှုတောင်တန်းဆီသို့ ချိုးကြမ်းသည်ဖြစ်စေ လွယ်ကူသည် ဖြစ်စေ စီးရိမ်ပုပန်ခြင်းမရှိဘဲ ထွက်လာခဲ့ကြသည်။ တောလမ်းကို ခပ်မှန်မှန် သွားနေကြသည်။ စကားပြောသူပြော၊ ကွမ်းဝါးသူဝါး၊ ဆေးလိပ်ဖွာသူဖွာနှင့် သွားနေကြသည်။ နွားရှာအဖွဲ့သည် မျက်စီကိုဖွံ့ဖြိုးရင် နားကိုစွဲ့ရင် သေးဝန်းကျင်ကို အကဲခတ်ဆဲဖြစ်သည်။

တကယ်တော့ ဘိုကြီးတို့အဖွဲ့ရွာကထွက်ခဲ့တာ နှစ်ရက်ရှိပြီ။ ရွာမှ မထွက်ခင် နွားပျောက်ထားသည့် တောင်သူများအိမ်ကို သွားရောက်ကြပြီး ရိုက္ခာများကို လက်ခံယူကြသည်။ နွားပျောက်ထားသည့် တောင်သူများက ဆန်၊ ဆီ၊ ဆား၊ ငါးပါ၊ ငါးခြားကအစ ဆေးလိပ်၊ ကွမ်း၊ ငွေကြေးအထိ ပုံပိုးကူညီကြသည်။ အခြားတောင်သူများကလည်း ကူညီထောက်ပုံကြသည်။

ထိုနောက ကိုသန်းမောင်အိမ်မှာ ရိုက္ခာတွေကို စုပုံပြီး တူရာပစ္စည်းများကို ပေါင်းလိုက်ကြသည်။ ဆန်ဆိုက ဆန်၊ ဆီဆိုက ဆီ၊ ငါးပါ၊ ငါးခြား၊ ဆေးလိပ်၊ ကွမ်းကအစ တူရာစုလိုက်၊ ပေါင်းလိုက်ကြသည်။

ငွေကြေးကိုတော့ ကိုအုန်းကြိုင်က စာရင်းနှင့် ကိုင်ထား သိမ်းထားသည်။ နောက်ရက်၌ မားရှည်ပါသူပါ။ မားလုံပါသူပါ။ ဒုးလေးပါသူပါ။ လေးခွေတိုက်ယိုနှင့် ရိုက္ခာထုပ်အသီးသီး တစ်နှင့်တစ်ပိုင် ထမ်းပြီး မိမိကြီး ရွာမှ ထွက်ဖို့ပြင်ကြသည်။ ဘိုကြီးမှာ ကာလသားလက်ကျန်များအနေဖြင့် နောက်ထပ် နွားမပျောက်ရေး ဂရိစိုက်

အခန်း (၁၇)

ဘိုကြီးတို့အဖွဲ့သည် အိတ်များကို ကိုယ်စိတ်များ၍ မိမိကြီးရွာမှ တစ်ဆင့် စမ်းမြစ်ကမ်းပါးအတိုင်း နွားပျောက်ရွာခနီး ထွက်လာကြသည်။

“ပြုကျမှုတောင်တန်းက အပြန်လမ်းကို ကြိုနေမယ”

မြေသစ်၏ ရင်ထဲမှ ခုန်ဆင်းလာသည့် အတွေးနှင့် ရေးပေးလိုက်သည့်စွာကို အကြိမ်ကြိမ် ဖတ်မိနေရင်းမှ ဘိုကြီးပြီးပြီးနေမိသည်။ ပြီးနေလိုက်သည်။ ပြီးနေရင်းနှင့် ခွန်အားတွေ့ပြည့်ဝလာသည်ဟု ဘိုကြီး ထင်မိသည်။ သွက်လက်သည့် ခြေလျမ်းများနှင့်အတူ သူ၏ ခန္ဓာကိုယ်၊ သူထမ်းခဲ့သော ရိုက္ခာထုပ်ကြီးကို သယ်ပိုးရင်း ရှိသည်။

ဘိုကြီးတစ်ယောက် ရိုက္ခာထုပ်ကို ထမ်းပြီး ခပ်သွက်သွက် ခပ်မှန်မှန်သွားနေသလို၊ သူတို့နွားရှာအဖွဲ့ဝင် ဆယ်ဦးစလုံးသည် ရိုက္ခာထုပ်များကို တစ်ယောက်တစ်မျိုး၊ မူမျှတတ် ယူဆောင်ခဲ့ကြသလို အရေးရယ်၊ အကြောင်းရယ် အသုံးပြုရန်အတွက် မားတစ်

ကြရန်မှာခဲ့သလို ကိုသန်းမောင် ကိုအုန်းကြိုင်တိုကလည်း ညစဉ် ရွာကင်းစောင့်ကြဖို့ ကင်းစောင့်သူက စောင့် ကင်းပတ်သူက ပတ်ကြဖို့ မှာကြားခဲ့ကြသည်။

နောက် ရွာထဲက တောင်သူတွေက ညမှာ ကင်းစောင့်ကြ မည့် ရွာလုံခြုံရေးအဖွဲ့များအား စားစရာ၊ သောက်စရာ၊ ဆေးလိပ်က အစ စီစဉ်ပေးကြမည်ဖြစ်ကြောင်း ပြောကြရင်းနှင့် နားရှာသွားကြ မည့် ဘိုက္းတို့ အဖွဲ့တို့ နှုတ်ဆက်ကြသည်။ လူငယ်များသာမက မြေသစ်တို့ ခင်နှစ်တို့အပြင် လျှရင်၊ မြှမြှ၊ မအုန်းထွန်း၊ မသီး၊ မညြို့ ခင်စန်းတင်တို့ အမျိုးသမီးအဖွဲ့ကလည်း ရွာထိပ်အထွက်အထိ လိုက်ပို့ပေးကြသည်။

ခင်နှစ်တစ်ယောက် ဘိုက္းအိမ်မှာ လာပြီး စကားပြောပြီး ပြန် အသွားမှာတော့ ဘိုက္းသည် စိတ်မကောင်းစွာဖြင့် ရွာထဲသို့ ထွက်ခဲ့သည်။ ကိုသန်းမောင်၏အိမ်ဆီသို့အလာ ရွာလမ်းဆုံး အချိုးတွင် မြေသစ်နှင့် တွေ့ဗျာ။

ဘိုက္း သတ္တိမွေးသည်။ အရဲကိုးသည်။ ပြီးတော့ မြေသစ် ရွှေမှာ ရပ်လိုက်သည်။ ဘိုက္းနှင့် မြေသစ်တွေ့ခဲ့တာ ရွာလမ်းဆုံး အချိုး။ လူသူ ကင်းရှင်းနေသည်။ ရွာထဲက ကာလသားတွေ့ ကိုသန်းမောင်အိမ်သို့ ရောက်နေကြသလို အမျိုးသမီးအချို့လည်း ကိုသန်းမောင်အိမ်သို့ပင် ကူညီလုပ်ကိုင်ပေးကြဖို့ ရောက်နေကြသည်။

ဒီတော့ လမ်းပေါ်မှာ လူသူက ရှင်းရှင်း။

တွေ့ကြတာကလည်း အမြင်မကြည်လင်သူ နှစ်ဦး။
ဘိုက္းနှင့် မြေသစ်။

ပြောရွေတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

အချစ်ပိုသူနှင့် မချစ်လိုသူ။

အချစ်တတ်သူနှင့် မချစ်တတ်သူ။

“မြေသစ်”

“ပြော”

“နှင့် ငါကို အိတ်ပင့်ပေးတုန်းက နင့်ကို ငါ နှုတ်ဆက်ခဲ့ တယ်နော့”

“ကြားသားပဲ”

“မြေသစ်ရဲ ‘အင်း’ ဆိုတဲ့အသာ ပြီးတော့ ခေါင်းညိတ်ပြတာ လေး။ အဲဒီအသံလေးနဲ့ ပုံရှိပေးတဲ့ ငါနဲ့သားမှာ အမြှုသိမ်းထား မယ် မြေသစ်”

“ဒါတော့ နင့်သဘော”

“နင့်သဘောကရော”

ဘိုက္းက မေးသည်။ မြေသစ်က နှုတ်ခမ်းမဲ့ရင်း၊ ရွှေရင်းနှင့် အပြီးတစ်ချက် ပြီးလိုက်သည်။

“ငါ နင့်ကိုချစ်တယ် မြေသစ်။ ဒါပဲ မြေသစ်”

ဘိုက္း ပြောရင်း မြေသစ်အနီးက ရွာလိုက်သည်။ ခြေလှမ်း လေးငါးလှမ်းအရောက် မြေသစ်က နောက်မှ လိုက်လာပြီး ပြော သည်။

“ရော့ . . . နင့်အတွက်”

ဘိုက္းသည် မြေသစ်၏ အပြုအမှုကြောင့် လေးနက်စွာ ပြီးရင်း မြေသစ်ထံ ကြည့်သည်။ မြေသစ်က စာရွက်ခေါက်လေး လှမ်းပေးရင်း တစ်ချက်ကြည့်တော့ ဘိုက္းနှင့် အကြည့်ချင်းဆုံးသွား

သည်ကို ရတ်ချည်းပင် မျက်နှာလွှဲလိုက်သည်။

ဘို့ကြီးသည် ထိုနောက အဖြစ်များကို တွေးရင်း ကျေနပ်နေသည်။ ပြီးနေမိသည်။ မြေသစ်ပေးလိုက်သော စာရွက်ခေါက်လေးကို ဘယ်သူမှ မသိအောင် သိမ်းထားသလို နှလုံးသားထဲမှာလည်း သိမ်းဆည်းထားလိုက်သည်။

“နားကြမယ်ဟေ့ . . . နေစောင်းပြီ”

ရွှေ့သူ့မှ သွားနေသည့် ကိုသန်းမောင်က ဓားလုံကိုကိုင်၊ ငှက်ကြီးတောင်ဓားကို လွယ်ထားရင်း အပင်ကြီး တစ်ပင်အောက်မှာ ရပ်ပြီး နောက်လျည့်ပြောသည်။

“နားမယ်”

“နားကြမယ်တဲ့ဟေ့”

ကိုသန်းမောင်၏ စကားအဆုံး အဖွဲ့သားများသည် ထမ်းလာသော အိတ်များကိုချုပြီး အပင်ကြီးအရိပ်အောက်မှာ နားကြသည်။ ဒီကနေ့ သုံးရက်မြောက် ရွာကထွက်လာတာ သုံးရက်ရှိပြီ။ ဒီကနေ့ မနက်စာ မစားကြရသေး။ ထမင်းဟင်းလည်း မချက်ရသေး။ အဖွဲ့သားများသည် ပင်ပန်းလာကြသည်မို့ ခြေပစ်လက်ပစ်ထိုင် လိုက်ကြသည်။

ကွမ်းဝါးသူ ဝါး။ ဆေးလိပ်ဖွားသူ ဖွား။

မျက်လုံးများ မွေးထားပြီး အိပ်သူ အိပ်။

သို့သော်။ မျက်နှာများက အပြီးမပျက်ကြ။

ဘို့ကြီးသည် အိတ်တစ်လုံးကို မှုရင်း အဝေးမှာ ရှိနေသော ပြောရွှေ တောင်တန်းကြီးကို ကြည့်နေသည်။ ဒိမ်ကြီးရွာရှိရာ

အရပ်နှင့် စုံမြစ်ရှိရာ သီသို့ လူမ်းမော်ကြည့်နေမိသည်။

တကယ်တော့? ရွာမှုတွက်သည့်နောကဆိုလျှင် မြေသစ်တို့ ခင်နဲတို့ အမျိုးသမီးအဖွဲ့တွေက ရွာထိုးအထိ လိုက်ပို့ပေးကြတာ၊ ပြောကြ၊ ရယ်ကြ၊ လက်ပြကြ၊ ဆေးလိပ်ကွမ်းပေးကြနှင့် ပုံရိပ်တွေကို မြင်ယောင်ဆဲ။ ရွာမှု ထွက်သည့်နောက ရွာထိုးမှာ မြေသစ်၏ အကြည့် တစ်ချက်က ဘို့ကြီးအတွက် အချစ်ခရီးဆက်နေသည်။

သူတို့အဖွဲ့ ဒိမ်ကြီးရွာမှုတစ်ဆင့် စုံမြစ်ရှိရာ တစ်လျှောက် ဖြတ်သန်းလာကြပုံ၊ စုံမြစ်အနီး ရွာစဉ်တွေကို တစ်ရွာဝင် တစ်ရွာ ထွက် စုစုမံးမေးမြန်းရှင်း ခရီးဆက်ကြပုံတွေ မှတ်မိနေသည်။ အရာ အားလုံးကို ဘို့ကြီး မှတ်မိနေသည်။ ရွာမှာကျွန်ရစ်သည့် မြေသစ်။ မြေသစ်အလှု။ မြေသစ် အပြီး။ မြေသစ်အသံလေး။ ပြီး တော့ ခင်နှင့် တစ်ဖက်သတ် အချစ်တွေ၊ မေတ္တာတွေ၊ နှုတ်ဆက် စကားလေးတွေ၊ မိမိ၏ မိဘနှုန်ပါးကို ကူညီတာတွေ။

တွေးရင်းနှင့် မျက်စိပိတ်ထားပြီး မွေးနေလိုက်သည်။

ကိုအုန်းကြိုင်သည် ရွာမှုဝယ်လာသည့် ငှက်ပျော်ခိုင်ကြီး နှုန်ခိုင်ကို အပင်မှာမှုထားရင်းနှင့် ဘို့ကြီးလိုပင် အဝေးကိုကြည့် နေသည်။

ဝန်းကျင်သည် လုပနေသည်။ စုံမြစ်ရေပြင်သည် ပြီမှုသက် နေပြီး မြစ်ကမ်းပါးပေါ်ရှိ အပင်ကြီးတွေ၊ ချံေးကြုံတွေ၊ ခံပေါ်တွေ၊ ပြောင်းခင်းတွေ၊ မြစ်အတွင်း၌ ရေဘဲတွေ၊ မြစ်ရေစပ်၌ ငွေ့ပိုင်းဖြူ၍တွေကို တွေ့ရသည်က အထင်းသား။

“က . . . နားပြီးရင် ထမင်းချက်မယ်ဟေ့။ ဒီကနေ့ ဘယ်သူ

အလှည့်လ"

ကိုသန်းမောင်က အပင်ရိပ်ထိုင်နေရာမှ မတ်တတ်ရပ်ပြီး
ပုံဆီး ပြင်ဝတ်ကာ မေးသည်။

"ဒီနေ့ ကိုမောင်ပုနဲ့ ကိုကျော်မောင်အလှည့်။ ဘို့ကြီးက
ရေခံပေးရမယ့် အလှည့်"

ကိုစံလှက ပြောရင်း ကွဲမြဲးဝါးသည်။ သစ်ပင်ကြီးကို
ကျော့ခိုပြီး မျက်လုံးများကို မေးစင်းထားသည်။

"လာဟေ့ . . . ကိုမောင်ပု ထမင်းချက်ရအောင်"

"အေး အေး"

ကိုကျော်မောင်က ကိုမောင်ပုကိုခေါ်ရင်း ပြောရင်း ထမင်း
အိုးကြီး တစ်လုံးနှင့် ဒယ်အိုးတစ်လုံးကို အိတ်ထဲမှ ထုတ်လိုက်သည်။
ရေခံပေးရမည့် ဘို့ကြီးက ထမင်းအိုးကြီးယူပြီး စမံ့မြှေ့ကမ်းစပ်ကို
ဆင်းသွားပြီး ရေခံပေးသည်။ ခပ်ပြီး ပြန်လာ၍ ရေကို ဒယ်အိုးထဲထည့်
ပေးခဲ့သည်။ နောက်တစ်ခေါက်ခပ်ပေးသည်။

"ရေရပြီးလား ကိုမောင်ပု"

"ဆန်းဆေးဖို့တော့ ရပြီ"

ကိုမောင်ပုက ပြောရင်း ဆန်းအိတ်ထဲမှ ဆန်းများကို ခြင်၍
အိုးထဲထည့်ပြီး ဆန်ကိုရေဆေးသည်။ နောက်တစ်ထပ် ဆေးအပြီး
တွင် ဘို့ကြီးက ဒယ်အိုးကိုမရ၍ ရေခံပေးသည်။ ကိုကျော်မောင်က
မီးဖို့လုပ်သည်။ ပြီးသည်နှင့် အနီးရှိ ထင်းချောင်းများကိုယူ၍
မီးမွေးတည်လိုက်ဖြေသည်။

ကိုကျော်မောင်နှင့် ကိုမောင်ပုက ထမင်းချက်ဆဲ။ ထမင်း

ပြုဗျာကျောင်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား

၁၆၇

ကျက်ပါက ပါလာသည့် ဝါးခြားကြက်ကို အရည်ကျွတဲ့နှင့် ချက်ရမည်
ဖြစ်သည်။ ဟင်းက တစ်ခွက်တည်း။ ဝါးခြားကြချက်။

မကြာပါ ထမင်းကျက်ပြီး ဒယ်အိုးထဲမှ ဝါးခြားကြက်ကို အလော
တော် တုံးတစ်ပြီး ရေပေါ်ပါ့နှင့် ချက်လိုက်သည်။ ကျက်ပြီးခါ့တော့
အဖန်ရည် တစ်အိုးတည်လိုက်သည်။ အဖန်ရည်အိုးပွဲက်တော့
လက်ဆက်ခြားက် ခပ်သောက်ရမည့် ပန်းကန်လုံးများကို မြေပြင်မှာ
ချဲ။ ဘို့ကြီးနှင့် ကိုသာဆိုင်က စားကြေမည့် ထမင်းပန်းကန်များကို
ကူးပြီး ဆေးပေးသည်။ ပန်းကန် ဆယ်ချပ် ဆေးအပြီးမှာတော့
ကိုအေးကျော်က ထမင်းဆဲ ကိုမောင်ပုက ဟင်းခံပဲ။

ထမင်းပန်းကန်များကို ပိုင်းပတ်ပြီး ချပေးလိုက်သည်။

"မှန်လုပါဘူးရား။ ဘူးရားကျွန်တော်မျိုးတို့ နတ်သူဒ္ဓိမှု
ကောင်းမွန်သည့် ထမင်းဟင်းများ ချက်တော်ခေါ် . . . အဲ . . .
ချက်ပြုတ်ကြောင်းလျှော့ပြီးပါသဖြင့် အရှင့်သားတော်တို့အား လျောက်
တင်ပါသည်။ စားတော်ခေါ် . . . ကြတော်မူးကြပါဘူးရား"

ကိုမောင်ပုက အိပ်ရာထက် ပက်လက်လှန် မေးစင်းနေသူ
များကို ထုံးစံအတိုင်း အော်ခေါ်ရင်း ပြောရင်း ထမင်းပိုင်းမှာ
ဦးစွာဝင်ထိုင်လိုက်သည်။

"ဒီကောင် တကယ့်ကောင်ပဲ"

"ဟုတ်တယ်၊ အူးကြောင်ကြောင်နဲ့ အတော် ပျော်နှင့်လွန်း
တယ်"

"ပျော်ရွှေ့တတ်လို့ ဒီကောင့်ကို ခေါ်လာရတာပေါ့။ အပျင်း
လဲပြော့။ ထမင်းဟင်းလဲ မွေးရင်းပေါ့"

ကိုသန်းမောင်နှင့် ကိုအုန်းကြိုင် ပြောနေဆဲ၍ ကျွန်လူများက
ထမင်းဝိုင်းမှာ ထိုင်ကြသည်။

“ဟေ့လူ ဘာတဲ့ . . . မြေသစ်ယောကျားမဟုတ်။ ခင်နှစ်သူ
မဟုတ်တဲ့လူ . . . ဟိုလူ”

“ဟ၊ ဘယ်သူ့ကို ခေါ်နေတာလ ကိုမောင်ပုရ”

“ဟိုလူ . . . ဟိုလူ”

“အေး၊ ဘယ်သူလဲကွဲ”

ကိုသာဆိုင်က သိလျက်နဲ့ ကိုမောင်ပုကို မျက်စီမံတ်ပြရင်း
မေးနေဆဲ။ ကိုမောင်ပုက . . .

“ဟိုလူ . . . ဟိုကောင် . . . ဟိုကောင်”

“အေး၊ ဘယ်သူလဲ”

“ဘီးကြို”

“ဟာ . . . ဘီးပါကွဲ”

“ဟား . . . ဟား . . . ဟား . . . ဟား . . . ဟား”

ရယ်သံတွေက စမ့်မြေစီးတစ်လျောက် လွှမ်းခြံသွားသည်။
ဘို့ကြီး မနေသာတော့၊ လက်ဆေးရင်း ပြောသည်။

“ကိုယ့်ထက်ကြီးတဲ့သူတွေ ထမင်းဝိုင်းမှာ မဝင်ကြသေးလို့
ကျူပ်က စောင့်နေတာ နှမပေးရ . . . ကဲ၊ သိပြီလား”

“ဟာ . . . ဒီကောင်၊ ငါဆလိုက်ရ လူကြားမကောင်းဖြစ်
သွားမယ်”

“ဟား . . . ဟား . . . ဟား . . . ဟား . . . ဟား”

နောက်တစ်ကြိမ် ရယ်သံကြောင့် စမ့်မြေစီးရေစပ်မှ ငွေ့ချိုင်းဖြူ

တစ်အုပ် အလန့်တကြား ပုံပြေးသွားချေပြီတကား။

ဘို့ကြီးတို့အဖွဲ့ ဒိမ်ကြီးရွာမှာအထွက် ပြောက်ကိုင်းရွာမှစ၍
တောင်ဘက်သို့ စမ့်မြေစီးတစ်လျောက်အတိုင်း ရွာသစ်ရွာ၊ မြေသိန်းတန်
ရွာ၊ ပခန်းရွာ၊ တောင်ကိုင်းကြိုးရွာတွေကို မေးမြန်းစုံစမ်းရင်း
သပြေတောင်းရွာမှာ တစ်ညွှန်းကြသည်။

မနက်မိုးလင်းတော့ ချက်ပြုတ်စားသောက်ကြပြီး သပြေ
တောင်းမှ အရွှေ့ပြောက်ယွန်းယွန်း ကတက်ကုန်းရွာ၊ ဖြူင်ကုန်းရွာ၊
ကလုံးနှမ်းခင်းရွာ၊ တောတွင်ရွာ၊ ညောင်ပင်သာရွာတွေကို မေးမြန်း
စုံစမ်းရင်း မြှင့်းရွာကလေးရွာ တောင်သူဦးကြည်လုံး၏အိမ်မှာ
တစ်ညွှန်းသည်။

ဘို့ကြီးတို့ အဖွဲ့သားများသည် လင်းအရှင် လာသည်နှင့်
မြင်းရွာကလေးရွာမှ အရွှေ့တည့်တည့်ရှိ ပြုကွေ့ကြသည်။
ပန်းလောင်မြေစီးတည်ရှိရာ အရပ်ဆီသို့ ခရီးဆက်ရန် ပြင်ဆင်က
သည်။

ရယ်စရာ မောစရာ ပြောတတ်သော ကိုသာဆိုင်နှင့်
ကိုမောင်ပုတို့သည် ရယ်မောစရာ မပြောနိုင်တော့၊ သူတို့နှစ်ဦး
သာမဟုတ်၊ အခြားသူတွေလည်း ပင်ပန်းနေကြပြီ ဖြစ်သည်။

ပင်ပန်းနေကြသည်က အမှန်။

လက်နက်အဖြစ် ပါလာသည်က ငါက်ကြီးတောင်စားတစ်
ချောင်းစီနှင့် ဓားလုံတစ်ချောင်းစီ။ လေးခွန့် လောက်စာလုံး
အိတ်သေးတစ်အိတ်ပါသည်။ ဓားနှင့် ဓားလုံကို ကြိုးနှင့် သို့ဗိုးပြီး
ပခုံးမှာ လွှယ်သူလွှယ်။ ဓားလုံကို ထမ်းပိုးအဖြစ် ထမ်းသူထမ်း။

အဖွဲ့ဝင်အားလုံး ဆန်၊ ဆီ၊ ဆာ၊ ဂါးပါ၊ ဂါးခြာက်ကအစ တစ်နိုင် တစ်ပိုင်အိတ်တွေကိုလည်း တစ်ပါတည်း ထမ်းလာကြရသည်။ ဆေးလိပ်၊ ကွမ်း၊ စားစရာတွေက ပါသေးသည်။

ပြီးတော့ တော့စောင့်နှတ်၊ တော်စောင့်နှတ်ကို တင်မြောက် ဖို့ ငှက်ပျော်ခိုင်ကြီးနှစ်ခိုင်က ပါသေးသည်။ ငှက်ပျော်ခိုင်ကြီး နှစ်ခိုင်ကိုတော့ ဓမ္မားလုံးအဖွဲ့ဝင်နှင့် အရင်းပိုင်းမှာချိတ်ပြီး ကာလသားခေါင်း ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်က တစ်ယောက် တစ်လျှည်းစီ ထမ်းလာခဲ့ကြသည်။

မိမိကြီးရွာက ထွက်လာကြသည်မှာ ဒီကနေ့ဆို သံးရက်ရှိပြီ။ ထိုသံးရက်အတွင်း ဖြတ်သန်းလာသော လမ်းတစ်လျှောက်က ရွာတွေကို ဝင်တန်ဝင်သည်။ ကွင်းတန် ကွင်းသည်။ လမ်းခရီး၌ တွေ့သူများကိုလည်း စုစုမဲ့ မေးမြန်းရင်း မျက်စီကိုဖွံ့ဌား၊ နားကိုစွင့် လျက် ရှိကြသည်။

အချို့ရွာတွေက ဘို့ကြီးတို့အဖွဲ့ကို မယုံကြ၊ မသက်ကြ။ သံသယ မျက်လုံးများဖြင့် အကြည့်ခံကြရသည်။ မလိုလားသည့် မျက်လုံးများဖြင့် အကြည့်ခံရသည်။ ဘာပဲဖြစ်ဖြစ် အဖွဲ့ခေါင်း ဆောင်ဖြစ်သည့် ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ဘို့ကြီးတို့က ရွာခံ လူတွေနဲ့ မေးကြမြန်းကြသူတွေကို အမှန်အတိုင်း ပြောပြု၊ ရှင်းပြရသည်က အမော်။

ဒီကနေ့ . . .

နေမြင့်ပြီ . . .

ဘို့ကြီးတို့အဖွဲ့၊ မြင်းရွာကလေးရွာမှ တော်လမ်းအတိုင်း

ဝါးရုံတော့၊ ဝါးရုံပင်၊ သစ်ပင်၊ ချို့နှစ်၊ လမ်းသွယ် လမ်းတား၊ လျှို့မြောင်ချိုင့်ဝှမ်းတွေကိုဖြတ်၊ ခြောင်းကိုကျော်၊ တောင်ကိုပတ်၍ ခရီးဆက်ဆဲ။ တစ်တော်ဝင်၊ တစ်ကုန်းကျော်ပြီး သွားနေကြဆဲ။

“ရွှေက မှန်တောင်အနီး သဲဖြူခြောင်းတေးမှာ နားကြမယ် ဟေ့”

“အေး . . . ကောင်းတယ်”

“နားကြမယ်”

ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်က ရွှေဆင့်နောက်ဆင့် ပြောသည့် စကားအဆုံး အဖွဲ့သားအားလုံး လွယ်လာ၊ ထမ်းလာသည့် အိတ်များကို သစ်ပင်ကြီး အရိပ်မှာချေသည်။

“ကိုသန်းမောင်”

“ဘာလ ဘို့ကြီး”

“ကျွဲ့တို့ ဒီအရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထမင်းချက် စားကြရအောင်။ စားပြီးနားပြီးမှ မြန်ဒါရာကို နေမဝင်ခင် အရောက် ခရီးဆက်ကြတာပေါ့”

“အေး . . . ကောင်းတယ်။ ကဲ ကိုကျော်မောင်နဲ့ ကိုအေးကျော်တို့ ထမင်းချက်ဖို့ စားအိုးစားခွှက်တွေ ပြင်ကြတော့ ပျောနော်။ ကိုစံလှနဲ့ ကိုစိန်ဝင်းက ရေနဲ့ထင်း တာဝန်ယူပေးဗျာ ဟုတ်ပလား”

သိုဖြင့် ကိုကျော်မောင်နှင့် ကိုအေးကျော်သည် အိုးခွက်ထုတ်သူ ထုတ်၊ ဆန်ချင်သူ ချင်။ ရေနဲ့ထင်း တာဝန်ယူသည့် ကိုစံလှနဲ့ ကိုစိန်ဝင်းက ရေခံသူ ခံပေး။ ထင်းရှာသူ ရှာ။

မက္ခဘာပါ။ ရေနှင့်ဆန်ကိုဆေး။ ထမင်းအိုးတည်သူတည်။ ပါလာသည့် ငါးခြားကို စားဖြင့်တုံးသူ တုံး။ ဟင်းအိုးပြင်သူ ပြင်။ ထမင်းကျက်တော့ ငါးခြားကိုဟင်းချက်သည်။ ကိုမောင်ပုက သစ်ပင်ကိုမိုရင်း၊ ဆေးလိပ် ဖွားရင်းနှင့် ထမင်းဟင်းချက်သည် အဖွဲ့ကို ကြည့်ရင်းပြောသည်။

“အင်း . . . လူတွေလဲ ငါးခြားကိုတွေ စားပါများတော့ ငါးခြားကိုရုပ်တွေ ပေါက်နေပြီ။ အနှစ်ကလဲ ငါးခြားကိုနှစ်တွေ သင်းနေပြီ”
ကိုမောင်ပု၏ စကားကြောင့် အဖွဲ့သားတွေ ပြုးနေကြသည်။
ကိုအေးကော်ကပြောသည်။

“ကိုယ့်ရွာအတွက် နွားတွေအတွက်ပဲကွာ . . . ဆီနဲ့ ဆားနဲ့ ငါးပိုဖုတ်နဲ့ စားပြီးသွားဆိုလဲ သွားကြရမှာပဲ။ မဟုတ်ဘူးလား။ ဘာလဲ မင်းက ဒီခရီးအတွက် ပင်ပန်းနေပြီလား ကိုယ့်လူ”

ကိုအေးကော် စကားအဆုံးတွင် ကိုမောင်ပုက အပင်ခြေမှာ မြှို့ရင်း ဆတ်ခနဲမတတ်တတ်ရပ်ရင်း ပြောသည်။

“ဘာလဲ၊ ကိုအေးကော်၊ ကျပ်က ပင်ပန်းလို့ ဒီစကားပြောတယ် ထင်နေတာလား။ ကျပ် မပျော့ဘူး။ အမြဲမာနေတယ်။ ဒီဆန်ကြမ်းနဲ့ ငါးခြားကိုဖုတ်စားရတာများလို့ အမြဲမာနေတယ် မာလွန်းလို့”

ကိုမောင်ပု၏ စကားအဆုံးတွင် ကိုစံလှုက မေးလိုက်သည်။

“ဟိုး . . . ဟိုး . . . နေပါဉီး။ ကိုမောင်ပု၊ ခင်ဗျားမာတယ်ဆိုတာ ဘာလဲပဲ”

“ဟူတ်တယ်၊ ရှင်းအောင်ပြော”

ပြု့ရွှေတော်တန်း ပန်းတော်ပြစ်ကမ်းမှ အလုသွား ၁၃

အဖွဲ့က ကိုမောင်ပုကို ကြည့်ရင်း မေးကြသည်။ ကိုမောင်ပုပြောသည်။

“အဟီး၊ ကျပ်မာတာက လူမဟုတ်ဘူးဘွား။ စိတ်ဓာတ်၊ စိတ်ဓာတ်မာတာကို ပြောတာ။ လူကတော့ ခရီးပန်းလို့ ပျော့နေပြီး။ ပျော့နေပြီ”

“ဟား . . . ဟား . . . ဟား . . . ဟား”

ကိုမောင်ပု၏ အဖြေကြောင့် အားလုံးရယ်ကြသည်။

“ကဲ . . . ထမင်းဟင်းကျက်ပြီဟော့။ စားကြဖို့ ပြင်ကြရအောင်”

“လာကြဟော့”

“ဟေး . . . လာကြ”

အဖွဲ့သားတွေ အားလုံးလက်ဆေးကြ။ ထမင်းစိုင်းမှာ ဝင်ကြနှင့် အပြိုင်အဆိုင်း။

ကိုမောင်ပု ပြောသည်။

“ဟောပျား . . . ဟောလူတွေ . . . အဲ၊ ဘူးရင့်သားတော်တွေ၊ အိမ်ရွှေ့စံ မင်းသားတွေ ဘယ်လိုပြစ်တာတုန်း။ စာချို့နဲ့ ပင့်ဖို့တောင်မစောင့်ကြတော့ဘူးလားပျား”

“ဟ . . . ဆာပြီကွဲ”

“ဟူတ်တယ်ဟော့ . . . နောက်မှုပုံင်တော့ဟာ”

“ခုတော့ . . . ရာဇ်ကြန် မဆည်နိုင်တော့ဘူးဘွဲ့”

“တွယ်ပြီဟော့”

ထမင်းပန်းကန်များကို တစ်ယောက်တစ်ချပ်ကိုင်ရင်း

ရေများများ၊ ဆီနည်းနည်းဖြင့် ချက်ထားသည့် ငါးခြားကိုလက်
နှစ်ဆင်ခန့် အရည်ကျကြို ဆမ်းရင်း စားကြော်သည်။ အဖွဲ့သားတွေ
ခေါင်းပင်မဖော်နိုင်ကြတော့။ အရည်ကျကြို ရှိခဲ့သမ်း။ လက်သီး
ဆုပ်ခန့် ထမင်းလုပ်ထဲကို လက်နှစ်ဆင်ခန့် ငါးခြားကိုဖတ်ကို
သုံးလေးကိုက် ဖွဲ့ထည့်ပြီး စားရသည့် အရသာက ကောင်းပါဘိ
တော့။ ဟင်းချိုကတော့ လက်ဖက်ခြားကိုခပ်ထားသည့် အဖန်ရည်
ခါးခါး။

နာရီဝက်အကြာမှာတော့ စားပြီးကြပြီ။ ကိုကျော်မောင်နှင့်
ကိုအေးကျော်က ပန်းကန်ခွဲက်ယောက်များ သိမ်းဆည်းနေသည်။
စားပြီးသူတွေက ကွမ်းဝါးသူ ဝါး။ ဆေးလိပ်ဖွားသူ ဖွား။ တုံးလုံးလဲသူ
လဲ။ ထိုင်သူထိုင်။ ခေါင်းဆောင်ဖြစ်သူ ကိုသန်းမောင်၊ ကိုအုန်းတိုင်
နှင့် ဘုံးကြီးတို့သည် အဖွဲ့သားတွေကို ကြည့်ရင်းရှိသည်။ မကြာပါ။
ပန်းကန်အိုးခွဲက်တွေ သိမ်းဆည်းပြီး အဖွဲ့သားအားလုံး ထိုင်မိကြပြီး
စုမ္ပါကြီး လုစုပြီး။

“က . . . နားကြေး။ နေနည်းနည်းစောင်းမှ မြန်မြတ်ရှာကို ခရီး
ဆက်ကြမယ်”

ကိုအုန်းတိုင်က ပြောသည်။ အားလုံးအနားယူကြော်သည်။

နေလည်းစောင်းချေပြီ။ ဘုံးကြီးသည်စောင်းကျသွားသည်
နေမင်းကို တော်စပ် အလယ်မှနေခဲ့ မေ့ကြည့်နေသည်။

တကယ်တော့ ဘုံးကြီးတို့အဖွဲ့သည် တစ်နိုင်တစ်ပိုင်သာ
ရိုက္ခာများကို သယ်ခဲ့ကြသည်။ ရွှေကပေးလိုက်သမျှကို အားလုံး
ထောင့်စွေအောင် မယူနိုင်ကြ။ ချက်ရာပြုတ်ရာတွင် အသုံးပြုသည်

ထမင်းအိုးကြီးနှင့် ဒယ်အိုးကြီးက တစ်လုံးစီ။ ဟင်းအိုးက တစ်လုံး။
ပန်းကန်ခွဲက်ယောက် ဆယ်ယောက်စား။ နောက် ဝတ်စရာပုဆိုး
အကျိုအပိုအိတ်က ပါရသလို ခြံစရာစောင် တစ်ထည်စီလည်း ပါ
သေးသည်။

အခု ထွက်လာသည့် ရွားရွာအဖွဲ့သည် တောင်သူ တစ်ညီး
တစ်ယောက်မူ မပါ။ အားလုံးလက်လူပ်မှ ပါးစပ်လူပ်ရသူတွေ။
မရှိဆင်းခဲ့သားတွေချည်း။ အချို့က လူပျိုလူလွှတ်။ အချို့က အိမ်
ထောင်ရှိသူတွေ။ ကလေးတွေနှင့် စီးပွားရေးက သိပ်ပြီး အဆင်
မပြုကြ။ နှစ်ဦးပါးကြသည်။

ဒါပေမဲ့ ဘဝပေးအသိတွေ ရင်တဲ့မှာ အပြည့်ရှိနေသူတွေ
ဖြစ်သည်။ ဘဝအနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ အလုပ်ဝါတွေ။

ပေးတိုင်းမယူ ကျွေးတိုင်းမစား၊ သူစည်း၊ ကိုယ့်စည်းစောင့်
စည်းနေလာကြသည် တောင်သူလယ်သမား သားသမီးတွေ ဖြစ်က
သည်။ ဟန်ပြာ ဟန်လုပ် ဟန်သမားတွေ မဟုတ်ကြ။

တောင်သူလယ်သမား ထမင်းရှုင်တွေအပေါ် ရွားစောင့်
ရပ်စောင့် ကူညီချင်စိတ်၊ ကိုယ်ချင်းစာစိတ်၊ ကိုယ်ရွားချင်တဲ့စိတ်၊
အရေးကြီးလျှင် သွေးစည်းတဲ့ စိတ်တွေနှင့် အတူ ရိုးသားစွာ
လုပ်ကိုင်စားသောက်နေကြသူတွေ ဖြစ်သည်။

ဘုံးကြီးတို့အဖွဲ့ မိမိဘုံးရာမှုစဉ် ထွက်လာသည့် ခရီးတစ်
လျောက် အခြားရွားမှုလူတွေနဲ့တွေ့ဆုံးကြတော့ မေးကြမြန်းကြနှင့်
အဖြစ်မှန်ကို သိသွားကြတော့ လက်ဖျားခါကြ၊ တောက်ခေါက်သူ
ခေါက်ကြနှင့် အတော် ညီတဲ့ မိမိဘုံးရာသားတွေဟု ချီးကျားကြနှင့်

ဘိကြသည်။

အခု ဘိုကြီးတို့အဖွဲ့ ရောက်နေသည်က ‘သမြိုချောင်’။ သဲမြိုချောင်းနံဘေးက အရိပ်ကောင်းသည့် သစ်ပင်ကြီးအောက်မှာ အဖွဲ့သားတွေအားလုံး တွေးရင်း ငေးရင်း မွေးရင်း နားဆဲ နေစောင်းခဲ့ပြီ။

“ကဲ ... ကဲ ... ထဲကြဟေ့”

ကိုသန်းမောင်က အဖွဲ့သားတွေကို နှီးလိုက်သည်။ အချို့လူးလဲပြီး ထဲကြသည်။ အချို့အိပ်နေသူတွေကို လှပ်နှီးကြရသည်။

“ကဲ ... ကဲ ... ထဲကြဟေ့”

“ပြင်ကြ ဆင်ကြ”

“ရှေ့ခရီးဆက်ကြစွှုံး”

အဖွဲ့သားအားလုံး ကိုယ့်ပစ္စည်းကိုယူပြီး လွယ်သူလွယ် ထမ်းသူထမ်းနှင့် ရိက္ခာထုပ်သည် လာစဉ်ကလို တင်းပြည့်ကျေပြည့်မရှိတော့။ ဆေးလိပ်ကြိုက်သူကလည်း ဆေးလိပ်ပြတ်မှာစိုး။ ကွမ်းသမားကလည်း ကွမ်းပြတ်မှာစိုး။ အဖွဲ့သား အားလုံးကတော့ ဆန်ဆီဆား ငါးခြားက ပြတ်မှာ စိုးရိမ်နေကြသည်။

ပန်းလောင်မြစ်ကျော် သစ်သားတံတားလေးကို ဖြတ်ကျော်၍ မြန်ဒီရွာထဲကိုဝင်ပြီး ရွာထိပ်ရှိဘုန်းကြီးကောင်းဆီ လာခဲ့ကြသည်။ တောလမ်း၊ တောင်လမ်းသည် သွားလာရတာ ကြာလေ နေးလေ။ ရွာက ထွက်စဉ်ကလို မမြှုပ်နှံမဟုတ်တော့။ လမ်းက ကြမ်းလာပြီ။ ချိုင်တွေ ကျင်းတွေ ချုံတွေ တောစပ်တွေက မူးလာပြီ။ တောင်ကုန်း တောင်တက်တွေဆိုတော့ ထင်သလောက် ခရီးမတွေ တော့။ ခြေကုန်းလက်ပန်း ကျချင်ချင်ဖြစ်ကုန်ပြီ။

ပြုဗျာကျောင်တန်း ပန်းလောင်မြစ်ကျော်မှ အလုသွား

၁၅

ဘိုကြီးတို့အဖွဲ့ ဘုန်းကြီးကောင်းပေါ်သို့တက်ခဲ့ကြသည်။ ကောင်းက နှစ်ထပ်ကောင်း။ ကောင်းပေါ်တွင် ဆရာတော်ကြီးတစ်ပါး ဦးပွဲ့ဌး နှစ်ပါး၊ ကိုရင်လေးပါး၊ ကောင်းသားဆယ်ယောက်စာချွာပြန်လုပ်နေသည်ကို တွေ့ရသည်။

“ဒကာကြီးတို့က ဘယ်ကလဲကွယ့်”

ဆရာတော်ကြီးက ဘိုကြီးတို့အဖွဲ့ ဘုရားကို ကန်တော့အပြီး၊ သယောတော်များကို ကန်တော့အပြီး မေးသည်။

ကိုသန်းမောင်က ဖြေသည်။

“တင်ပါဘုရား၊ တပည့်တော်တို့က မိမိကြီးရွာကပါ ဘုရား”

“ဘာကိစ္စလဲကွယ့်”

“တင်ပါဘုရား၊ တပည့်တော်တို့ရွာက နွားတွေအခိုးခံရလို့ အဲဒါ နွားပျောက်ရှာထွက်လာတာပါ ဘုရား”

“အင်း အင်း ... ဒကာကြီးတို့ရွာတွင် မကပါဘူး၊ အခြားရွာတွေမှာလဲ နွားတွေ ပျောက်ကြပါတယ်။ သူတို့လဲ နွားပျောက် ရှာရင်း ဘုန်းကြီးကောင်းမှာပဲ တစ်ညနှစ်ညာတည်းပြီး ဘုန်းကြီးထံ ပေဒင်လေးဘာလေး မေးပြီး သွားကြလာကြတာပါပဲ ဒကာကြီး”

“တင်ပါဘုရား၊ တပည့်တော်တို့အတွက်လဲ ပေဒင်တွက်ကြည့် ပေးပါသီးဘုရား”

“အင်း၊ ဒကာကြီးတို့ရောက်တဲ့ရက်က ဒီကနေ့ နတ်တော်လပြည့်ကျော် ၁၄ ရက်ဆိုတော့ ပြီးခဲ့တဲ့လဆန်း ၁၅ ရက်နဲ့ ပေါင်းတော့ ၂၉ရက် ရတယ်။ နဝါတိန္တာ သတ္တုလီးသဆိုတော့

ဒွေးကြုံးတယ် ဒကာကြီးရ”

“တင်ပါဘူရား။ ဒွေးကြုံးတော့ ဘာဖြစ်သလဲဘူရား”

“မြန်မာ့ပေဒင်ကိန်းလက်ဗျာရင် ပြောရရင် ‘ဒွေးသတ္တို့န်း’ ကိန်းအကျ နှစ်ရက်ကျော်သည် စကားကြားဟောလေတဲ့ ဒကာကြီးရ။ ကျွန်း၊ ကျွဲ့၊ နွား၊ ရွှေငွေ ပျောက်သမျှ အရှေ့ တောင်ဟိုအစ သွား၍ လိုက်ကြ’...။ ဆိုတော့ ဒကာကြီးတို့ နွားတွေ သေချာ ပေါက်ရှိသေးတယ်၊ ပြန်ရမယ်လို့ ဘုန်းကြီး အတပ်ပြောချင်တယ် ဒကာကြီး”

“တပည့်တော်တို့နွားတွေ ပြန်ရကိန်းရှိသေးတယ်ပေါ့ဘူရား”

“အင်း.. ဒီလောက်ဝေးကွာတဲ့ ခရီးတောင် ရောက်လာကြ မှဖြင့် ရွှေဆက်ပြီး လိုက်ကြပါ။ ဒကာကြီးတို့ နွားတွေ ပြန်တွေ့နိုင် ပါတယ်”

“တင်ပါဘူရား၊ ဆရာတော်စကားကြားရတာ ဝမ်းသာမိပါ တယ် ဘူရား”

ဘုံးက ဆရာတော်ကို ဝမ်းသာကြောင်း လျှောက်သည်။ ကိုသန်းမောင်က .. .

“မှုန်လှပါဘူရား .. . တပည့်တော်တို့ ဒီကနေ့ည ဆရာတော့ ကျောင်းဝင်းမှာ တစ်ညာတာ တည်းခိုခွင့် ပြပါဘူရား”

“ရတယ်လေ၊ ဒကာကြီး... ဟောဟိုက ရေပူးမှာ ညအိပ် နေကြ။ ဟိုဘက်က မီးဖို့ဆောင်မှာ ထမင်းဟင်းချက်ကြ။ အဲဒီမှာ မီးဖို့။ ထင်း၊ ရေ အားလုံးရှိတယ်။ လိုအပ်တာရှိရင် ကိုရင်လေး တွေကိုပြော”

“တင်ပါဘူရား”

“တပည့်တော်တို့အဖွဲ့ ရေပူးမှာ သွားပါဦးမယ် ဘူရား”

“အင်း .. . အင်း .. . နားကြ၊ နားကြ”

ဘုံးကြီးတို့အဖွဲ့ကျောင်းပေါ်မှ ဆင်းခဲ့သည်။ ဆရာတော် ဆွန်သည့် ရေပူးမှာ တည်းကြသည်။ ရိက္ခာထုပ်တွေ၊ ဓားလုံး လက်နက်တွေ၊ အဝတ်အစားအိတ်တွေ ရေပူးအခင်းထောင့်မှာ စုစည်းထားလိုက်ကြသည်။

နေစောင်းတော့ ထမင်းချက်၊ ညနေရောက်တော့ ထမင်းစား၊ ညမိုးချုပ်တော့ အိပ်ရာဝင်သည်။ ထိုညက အဖွဲ့သားအားလုံး ကောင်းကောင်း အိပ်မပျော်။ ဘုံးကြီးတို့အဖွဲ့သားအားလုံး စိတ်ထဲမှာ မိမိရွာက နွားတွေ ပြန်ရဖို့ ရွာအပြန်နွားတွေပါခဲ့ဖို့ အတွေးကိုယ်စိနှင့် ရှိနေကြသည်။

နွားတွေပါလာရေး၊ ပြန်ရရေးထက် နွားတွေ ဘယ်နေရာမှာ ရှိသည်။ ဘယ်မှာထားသည် ဆိုသည်ကို ခြေရာခံမိဖို့က အရေးကြီး သည်။ နေရာသိရင် နွားရပြီ။ ဒါ ဘုံးကြီးအတွေး၊ တွေးရင်းနှင့် အိပ်မပျော်သူက ဘုံးကြီး။ ပြီးတော့ ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်း။

သူတို့သုံးသည် ညကတစ်ရေးသာ ခကာတဖြုတ် အိပ်ကြ ပြီး မနက်အစောထကြရသည်။

“အိပ်နေကြသူတွေကို မနီးပါနဲ့ကွာ၊ အိပ်ကြပါစေ။ မနေ့သူ က သူတို့လဲ တော်တော်နဲ့ မအိပ်ကြဘူးလေ”

ကိုအုန်းကြိုင်း၏ ပြောရင်း အဖော်ရည်အိုးအောက် ထည့်လက် စ ထင်းဖြင့် မီးထိုးပေးရင်းရှိသည်။ ကိုသန်းမောင်က ဆန်ဆေး

ရွှေသားမြတ်ပင်း

နေသည်။ ဘိုက္ခိုးက ပန်းကန်များကို ဆေးကြောနေဆဲ။

ကိုအုန်းကြိုင် စကားအဆုံးတွင် ကိုသန်းမောင်က . . .

“ဉာက ငါလဲ အိပ်မပျော်ဘူး၊ မင်းလဲ အိပ်မပျော်ဘူး၊ ဟိုကောင် ဘိုက္ခိုးလဲ အိပ်မပျော်ဘူးဆိတာ ဝါသိတယ်ကျ၊ တို့လာတဲ့ ခရီးကလဲ ပန်းတိုင်ရောက်လုံနီးလာတော့ အပျော်စိတ်တွေ ဝင်ပြီး တော်တော်နဲ့ အိပ်မပျော်ကြတာ ထင်တယ်”

ကိုသန်းမောင် စကားကို နားထောင်ပြီး ဘိုက္ခိုးဘာမူ ဝင်မပြော။

“ဘယ်လောက်ဝေးဝေး၊ တောင်ပေါ်ဖြစ်ဖြစ် နွားတွေရှိမယ့် နေရာကို ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်ကိုက ဦးတည်ချက်ပဲ မဟုတ်လား၊ ဒီတော့ ရွှေဆက်ကြဖို့က အဓိကပဲလေ”

ပွုက်ပွုက်ဆူနေသည့် အယန်ရည်အိုးကျင်းနှင့် ကိုအုန်းကြိုင်က ပြောသည်။ ကိုသန်းမောင်က ထမင်းအိုးကို မိုဖိုပေါ် တင်ရင်း . . .

“ရွှေပြန်ခရီး မျက်နှာပန်းလှဖို့ အရေးကြီးတယ် အုန်းကြိုင်ရာ၊ မင်းတို့ ငါတို့ထက် ဒီကောင်မျက်နှာပန်းလှဖို့က ပိုပြီး အရေးကြီးတယ်”

“ဟာ . . . ကိုသန်းမောင်ကလဲ လုပ်ချလိုက်ပြန်ပြီ”

“ဒီမှာ ဘိုက္ခိုး၊ အခုနွားလာရှာတဲ့သူတွေထဲမှာ မင်းတစ်ယောက်သာ အကြောင်းညီညွတ်ရင် အကျိုးဖြစ်တွေးမယ့် လက္ခဏာ မြင်တယ်နော် ဘိုက္ခိုး”

“ဟာ . . . ကိုသန်းမောင်ကလဲ ပြောရေ့မယ်။ ကျပ်က ရိုးရိုးသားသား ကူညီတာပါများ”

ပြုဗျာရွှေတော်တော်း ပန်းတော်ပြုဗျာရွှေမှ အလုသွား

“အဲဒါ ရိုးသားတာကိုက မင်းဘက်က အမြတ်များ၊ မြသစ်ဘက်က ကြည့်ရင် တယ်ကြိုးစားပါလား ဆိုပြီး ကိုဘို့ကြိုးနဲ့လူပို့ကြိုး ဘဝက ကျွတ်သွားမှာ သေချာသနော်”

“တော်ပါတော့များ။ မျက်နှာရရှိ လုပ်တာမဟုတ်ပါဘူး၊ အသိစိတ်နဲ့ စေတနာနဲ့ ကူညီတာပါများ။ ခင်ဗျားတို့ကလဲ”

“ဟား . . . ဟား . . . ဟား . . . ဟား”

ဘို့ကြိုး စကားကြောင့် ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်တို့ ခပ်တိုးတိုး ရယ်ကြသည်။

“ကဲ . . . ဟိုလူတွေကို ထမင်းအိုးကျက်မှ နှီးမယ်။ ဆရာတော်အတွက် ငါးခြားက်ပိုပြီး ဖုတ်ကွား။ ဆီဆမ်းပြီး ထမင်းဖြူ့နဲ့ အရှင်ဆွမ်း ကပ်ကြရအောင်”

“ကောင်းတယ် ကိုအုန်းကြိုင်။ ကျပ်အဲဒါပြာမလိုပဲ၊ ကိုသန်းမောင်က မြသစ်အကြောင်း စကားကြော ရှည်နေတာနဲ့ ပြောဖို့မေးသွားတယ်”

“ဟဲ . . . ဟဲ . . . ဟဲ”

ကိုသန်းမောင်က ရယ်သည်။

မကြောပါ၊ ထမင်းအိုးကျက်ပြီ။ ငွေ့သည်။ နှုပ်သည်။ ပြီးသည်နှင့် အရံသင့်တုံးတစ် ထုထားသည့် ငါးခြားက်များကို မိုးကျိုးခဲ့ပေါ်တင်၍ ဖုတ်လိုက်သည်။ ပြီးသည်နှင့် ပန်းကန်ထဲတည့်၍ ကြက်သွာန်းပါးပါးလိုးထည့်၊ ဆီဆမ်း။ အားလုံးပြီးသည်နှင့် ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ဘို့ကြိုးတို့ ကျောင်းပေါ်သို့တက်ခဲ့ကြသည်။ ဆရာတော်အား ဆွမ်းနှင့် ငါးခြားက်ဖုတ်ကို အရှင်ဆွမ်းအဖြစ် ကပ်

လိုက်ကြသည်။ ဆရာတော်က သာဓု ခေါ်သည်။ ဘုံကြီးတိုက ဒီက နေ့မြတ်ပါက မောင်းစွဲးရွာသို့ ခရီးဆက်မည့်အကြောင်း ဆရာတော်ကို လျှောက်တင်သည်။ ဆရာတော်က ဘေးရန်ကင်းကွာဖို့ သွားလမ်းလာလမ်း ဆူးမင်း ခလုတ်မထိ လိုရာခရီး အောင်မြင်ပါစေ ရန် ဆုတောင်းပေးသည်။

ဘုံကြီးတို့သုံးရိုး ကျောင်းပေါ်မှုအဆင်းတွင် မိုးစင်စင်လင်း တော့မည်။ ရေပို့ပေါ်မှု အဖွဲ့သားများလည်း အိပ်ရာမှ ထနေကြပြီ။ မနက်ခင်းစာ ချက်ထားသည့် ထမင်းအိုးမှ ခူးခံပြီး ငါးခြားက ဖုတ်နှင့် အဖန်ရည် သောက်ရင်း အဖွဲ့သားများ အဆာပြေစား နေကြပြီ။

“ကျုပ်တို့တော့ ဆာလို စားနေကြပြီးပါ။”

“အေး အေး . . . စားကြပေါ့။ စားနှင့်မှ သွားနိုင်မှာ။ ရှေ့မှာ ရှုမ်းတောင်တန်းကြီးနဲ့ တစ်ဆက်တည်းရှိနေတဲ့ ဟိုမှာတွေ့လား မြင်နေရတဲ့ ပြောရွှေတောင်တန်းကြီး။ အဲဒါ ငါတို့ မင်းတို့သွားရမယ့် နေရာ။ ငါတို့ မင်းတို့ကို ကြိုဆိုနေတဲ့ မိတ်ဆွေ ကြီးပဲ”

ကိုအုန်းကြိုင်ကပြောရင်း ပြောရွှေတောင်တန်းကြီးဆီလက်ညီးထိုးပြုသည်။ ပြောရွှေတောင်တန်း ပြာနှမ်းနှမ်းကြီးသည် တောင်မြောက် လဲလျောင်းရင်း အိပ်စက်နေသည်ဟု ထင်ရသည်။ သက်မဲ့ဝိညာဉ်တစ်ကောင် အိပ်နေသည်ဟု ထင်နေရသည်။ လင်းလူလူ နှုတ်ဆက် အမောင်အောက်မှာ တည်ပြီမြွာနှင့် ရှိနေသည့် ပြောရွှေ တောင်တန်းကြီး။

အတော်ကြာတော့ အဖွဲ့သားတွေ ထမင်းစားပြီးသွားပြီ။

ပြောရွှေတော်တန်း ပန်းတော်ပြုကမ်းမှ အလုသွား ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ဘုံကြီးတို့သည် ကျွန်းသည့် ထမင်းနှင့် ငါးခြားက်ဖုတ်ကို အပြီးသတ်စားသည်။ ပြီးသည့်နှင့် ပန်းကန် အိုးခွက်များ ဆေးကြောလိုက်ပြီး သိမ်းဆည်းကြသည်။ စောင်နှင့် အဝတ်အစားတွေကို ထုပ်ပိုးကြသည်။

“က . . . ပြီးကြရင် ဆရာတော်ကို ကန်တော့ရင်း နှုတ်ဆက်ကြမယ်ဟေ့”

“လာကြပေ့၊ ကျောင်းပေါ်တက်”

ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်က ရှေ့မှုထွက်သွားသည်။ ဘုံကြီးနှင့်အဖွဲ့သားအားလုံး အထပ်အပိုးကိုယ်စိနှင့် ကျောင်းပေါ်တက်ခဲ့သည်။ ဆရာတော်သည် အရှက်ဆွမ်း ဘုံးပေးပြီး၍ အဖန်ရည်သောက်ရင်း ရှိသည်။

ဆရာတော်သည် အဖန်ရည်သောက်ရင်းမှ ပြောသည်။

“အင်း အင်း . . . ဒကာကြီးတို့ ကပ်တဲ့ဆွမ်း၊ ငါးခြားက်ဖုတ်နဲ့ ဘုံးပေးရတာ ခံတွင်းတွေ့ပါရဲ့ ဆရာတော် သာဓု ခေါ်ပါတယ်။ သွားရာလာရာ၊ ရှာရာဖွေရာ၊ အပြန်ခရီးမှာလည်း ခလုတ်မထိ ဆူးမင်းပါစေနဲ့ကွယ်။ ဆရာတော် မေတ္တာပို့ပေးနေပါမယ်”

“တင်ပါဘူရား”

“ဆရာတော်မေတ္တာကြောင့် လိုရာဆန္ဒပြည့်ရပါစေဘူရား”

“အင်း . . . အင်း . . . က . . . က . . . အချိန်ရှိတုံးသွားကြပေဦးတော့”

“တင်ပါဘူရား”

“ခွင့်ပြုပြီးဘူရား”

အဖွဲ့သားများက သံပြိုင်တင်လျှောက်ကြသည်။

“က . . . က . . . သွားကြတော့”

“တင်ပါဘူး”

ဘို့ကြီးတိအဖွဲ့၊ ဆရာတော်အား ဦးချကန်တော့အပြီး ကျောင်းပေါ်မှ ဆင်းခဲ့သည်။ ဦးပွဲ့င်းတွေ၊ ကိုရင်လေးတွေ၊ ကုပ္ပါယ်းနှင့် ကျောင်းသားလေးတွေကိုပါ နှစ်ဆက်သည်။

တကယ်တော့ ဘို့ကြီးတိအဖွဲ့၊ ဦးတည်သွားနေသည်က ပြုကြရွှေတောင်တန်း။ ပန်းလောင်မြစ် အနောက်ဘက်ကမ်းရှိ မောင်းရွေးရွာ။

‘မောင်းရွေးရွာ’ဆီ။

ဟေမန္တဆောင်းဥတု နတ်တော်လ၏ နှင့်ငွေ့တွေက ပြုကြရွေးတောင်တန်း ဝန်းကျင်တစ်ခွင့် နှင့်တံတိုင်းကြီး ခြုံထားသည့်နှစ်မိုင်းမိုင်းညီညီ၍ ငွေ့ငွေ့ဆိုင်းဆိုင်း။

ဒီကနေ့ မြန်ဒီရာ ဘုန်းကြီးကျောင်းကအထွက် ခရီးစ ကတည်းက တော့လမ်းခရီး။ လမ်းကကြမ်း၊ ကျောက်တောင် ကျောက်ဆောင် ချုံနှစ် ပိတ်ပေါင်းတွေကြောင့် ခရီးမတွင်ခြင်းမှာ မဆန်း။ ထင်တိုင်း မရောက်။ တဖြည်းဖြည်း မြင့်တက်သွားသည့် တောင်ကြောလမ်းအတိုင်း သွားခဲ့ရသည့်လမ်း။ ပြီးတော့ ထိုလမ်းက ကျဉ်းလည်းကျဉ်း၊ သွားရလာရလည်း ခက်လေတော့ အားလုံး ခြေပန်းလက်ပန်း ကျစ်ပြုနေပြီ။ ဒါ တောင်တက်လမ်း မဟုတ်သေး။ တောင်ခြေသွားရမည့် တောင်ပတ်ချဉ်းကပ်လမ်း။ ဒီချဉ်းကပ် လမ်းတောင်ကြမ်းတမ်းနေမှုတော့ တောင်တက်လမ်းဆိုလျှင် မခေါင်။ ဒီချဉ်းကပ်

မြန်ဒီရာမှ မောင်းရွေးသို့ တော့လမ်းအတိုင်း ပြတ်လာကြသည်မှာ ခရီးတစ်စိုက်ခန့် ရောက်ပြီဖို့ နံနက်စာ ချက်စားကြရန် ပန်းလောင်မြစ်နှင့် မလုမ်းမကမ်း သစ်ပင်ကြီး တစ်ပင်အောက်မှာ အဖွဲ့သားအားလုံး နားကြသည်။

ထမင်းချက်ရန် ကိုအေးကျောက အီးခွှက်ပန်းကန်များ ထုတ်ပြီး ပြင်ဆင်နေဆဲ ကိုမောင်ပုက ကျောက်ခဲ့သုံးလုံးနှင့် မီးဖို့ လုပ်နေသည်။ ကျော်လူတွေက ရေခပ်သွားသူ သွား၊ ဆေးလိပ်ဖွားသူ ဖွား ကွွန်းဝါးသူ ဝါးနှင့် ဝန်းကျင်ကို ကြည့်ကာ တွေးရင်း စဉ်းစားရင်းထိုင်နေကြသည်။

“ဒီကနေ့ ဉာဏ်စာ ချက်ပြီးရင် ရိုက္ခာအားလုံး နည်းနည်းစီပဲကျော်တော့မယ်”

ဘို့ကြီးက ရိုက္ခာအိတ်များကို လှန်လျှောကြည့်ရင်း ပြောသည်။ ပြောရင်းနှင့် ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်ဆီကို ကြည့်သည်။

“ဟုတ်တယ်ဟေ့၊ တို့ကွွန်းသမားတွေလဲ ကွွမ်းရွှေက်ကုန်ပြီ။ ကွွမ်းသီးပဲ ကျော်တော့တယ်”

ကွွမ်းကြိုက်သည့် ကိုကျော်မောင်တို့ အေးမောင်လေးတို့ ကိုစိန်ဝင်းတို့ အဖွဲ့ကလည်း ညည်းသည်။

“မင်းတို့ကွွမ်းမကျော်သလို ငါတို့အဖွဲ့လည်း ဆေးလိပ်နှစ်လိပ်ပဲ ကျော်တော့တယ်ဟေ့”

ဆေးလိပ်သမားကလဲ ဉာဏ်းသည်။ ကွွမ်းပြတ် ဆေးလိပ်

ပြတ်သူတွေရဲ ပြောစကားကို နားထောင်ရင်း ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ဘို့ကြီးတို့က ဖြိမ်နေရင်း ပြီးမိသည်။ ပြီးရင်းနှင့် အရွှေအရပ်ရှိ ငိုက်မြည်းနေသည့် ပြက္ခွဲတောင်တန်းကြီးကို ကြည့်သည်။ နောက်တောင်ကုန်းတွေ ကျောက်ဆောင်တွေနှင့် တော့ အပ်တွေဆီ ကြည့်မိသည်။ ကြည့်မိသည်မှာ မိမိတို့ရဲ ရွှေခရီးအတွက် ကြိုတောင်တွေးရင်း ကိုသန်းမောင်ရော ကိုအုန်းကြိုင်ရော ဘို့ကြီးပါ ငေးရင်းရှိသည်။

သူတို့သီးပီးရဲ အကြည့်ရပ်ဝန်းထဲမှာ ‘ပိန္ဒဗုံပင်’ရွာ။

ပိန္ဒဗုံပင်ရွာ ဆိုတာ ပန်းလောင်မြစ် အရွှေဘက်ကမ်းမှာ ရှိသည့်ရွာ။ အတက် ခပ်မြင့်မြင့်မှာ ရှိသည့်ရွာ။

အခုသွားရမည့် မောင်းဂွေးရွာ ဆိုတာ ပန်းလောင်မြစ် အနောက်ဘက်ကမ်းမှာ ရှိသည့်ရွာ။ အရပ်အခေါ်ဆိုရင် တောင်ခြေ ရွာ။ တောင်ပေါ်ရွာ။

“က . . . ထမင်းစားကြစိုး ထမင်းပွဲ ပြင်ပြီးပြီ”

“လာကြဟော မြန်မြန်စား၊ မြန်မြန်ခရီးဆက်ကြရအောင်”

အဖွဲ့သားများသည် ကိုအေးကျော် ပြင်ဆင်ထားသော ထမင်းပွဲမှာ ပိုင်းပွဲထိုင်ပြီး စားကြသည်။

ဘို့ကြီးသည် ထမင်းမစားခင် အဖန်ရည်ပူးပူကို ရှုံးကာမဲ့ကာ သောက်လိုက်သည်။ ရှုံးမဲ့သွားသည်မှာ အဖန်ရည်အူပူကြောင့် မဟုတ်။ ထမင်းပိုင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး ထမင်းစားနေသော ကိုမောင်ပူ၏ ပုံဆိုးအောက်စလွှတ်နေသည်ကို မြင်ရသောကြောင့် ဖြစ်သည်။

ဘို့ကြီးအကြည့်နှင့် ကိုမောင်ပူအဖြစ်ကို တွေ့သွားကြသော အဖွဲ့သားများသည် ထမင်းပိုင်းမှာ မပြီးဘဲ ဝါးလုံးကွဲရယ်ကြသည်။
“ဟား . . . ဟား . . . ဟား”

ထမင်းပိုင်းမှာ အရယ်များနှင့် စိပ်ည့်သွားတော့သည်။
“စားရသောက်ရ သွားရလာရ ပင်ပန်းရတဲ့အထဲ တုတ်ပြ ခဲပြတော့ မလုပ်ပါနဲ့ ကိုမောင်ပူရာ၊ ကြောက်ပါတယ်”

“ငါ . . . တမင်လုပ်တာ မဟုတ်ပါဘူးကွား၊ မတော်တဆ ဖြစ်သွားတာပါ၊ မင်းတို့ကလဲ ဟာသလုပ်နေပြန်ပြီ”
“ဟား . . . ဟား . . . ဟား”

ပြောရင်း ရယ်ရင်းနှင့် အဖွဲ့သားများ ထမင်းစားပြီးသွားသည်။ ခကနား ပြီးသည့်နှင့် ခရီးထွက်ခဲ့ကြသည်။

“ကွမ်းပြတ်သွားတာ ဘယ်လိုနေရမှန်း မသိဘူး”
“ကွမ်းကတ်တာက ပို့ဆိုးတာကွဲ”
“ဟာ . . . ဒီကောင်တွေ သောက်ရှုံးး၊ ဒီမှာ ဆေးလိပ် မသောက်ရတဲ့အထဲ၊ ကွမ်းကို စာဖွဲ့ပြောနေပြန်ပြီကွား”

“ဟ . . . ငါကြိုက်တာ ငါပြောတာလေကွား၊ မန့်ဆေးလိပ် ထက် ငါကွမ်းပြတ်တာ ပို့ဆိုးတာဟဲ”

“ငါဆေးလိပ်သမားက ပို့ဆိုးတာကွဲ”
ကွမ်းကြိုက်သူ ကွမ်းပြတ်သွားသည့်ကိစ္စနှင့် ဆေးလိပ်ကြိုက် သူအဖွဲ့ ဆေးလိပ်ပြတ်သွားသည့်ကိစ္စကို အငြင်းပွားရင်းနှင့် တောင်ပေါ်လမ်းခရီးကို သွားရင်းရှိသည်။

တကယ်တော့ ဘို့ကြီးတို့ နွားရှာအဖွဲ့မှာ ဆင်းရဲသား အလုပ်

သမားတွေချည်း ဖြစ်သည်။ အခုလို တောကြီတောင်ကြား လမ်းခရီးမှာ မသေထမင်း၊ မသေဟင်းစားပြီး ရွာက အလုပ်ရှင် တောင်သူလယ်သမားတွေရဲ့ ကျေးဇူးရှင် ပျောက်သွားတဲ့နားတွေကို ပြန်တွေ့ဖို့ ပြန်ရဖို့အတွက် အဆင်းရဲ့ အပင်ပန်းခံပြီး တစ်ရွာဝင် တစ်ရွာထက် တစ်တောင် တစ်တောင်ကျဉ်းနှင့် လာခဲ့ကြသည့် ခရီးကလည်း မနည်းရှိပြီ။ ဒီကန္တတော့ ဘာပြောပြော သွားမယ့် မောင်းရွေးရွာကို ရောက်တော့မည် မဟုတ်ပါလား။

ဒီမောင် ဘို့ကြီးကြားသိတေးသော လျှို့တ်သတင်းအရ ဆုံးကပန်းလောင်ပြစ် အရွှေဘက်ကမ်းရှိ ပိဋကဓ်ရွာနှင့် ဝါးမိုင်ကျဉ်းကျဉ်းမှာ ရှိသည့် ကျိုတိုင်ရွာ အထက်ဝန်းကျင်တစ်ပိုက် တောင်ပေါ် တော စေန်းတွေကို အခြေပြုပြီး လှုပ်ရှားနေကြသည့် နယ်ပေါင်းစုံက နွားသူခိုးများ၏ သွားလာလှုပ်ရှားမှု အခြေခံသတင်းများကို အခု သွားနေသည့် မောင်းရွေးရွာရောက်လျှင် သိရှိပြီးစိတာ ဘို့ကြီးကြိုတ်သိပြီးသား။ အော်နွားရှာအဖွဲ့ ဆယ်ဦးထဲမှာ ဘို့ကြီးရယ်၊ ကိုသန်းမောင်ရယ်၊ ကိုအုန်းကြိုင်တို့သာ သိတေးသည်။ ကျွန်ုတ်တွေ ကို အသိမပေး။

ဘို့ကြီးတို့ သုံးဦးသာ သိနေနှင့်သည်များကို လျှို့ဝှက်ထားပြီး နွားပျောက်ရှာကိုစွဲကို ရွာက လူကြီးတွေနှင့် သွားဖြစ်အောင် တိုင်ပင်ပြီး ခရီးတွေက်လာကြရင်း ဖြစ်သည်။

ပြီးခဲ့သည့် နတ်တော်လဆန်း ၁၂ ရက်က ကျင်းပပြီးစီးသွားသည့် ရွှေကူကြီး ဘုရားပွဲမှာ အကြော်စားရင်း တွေ့ဆုံစကားပြောဖြစ် သော ဘို့ကြီး၏ မိတ်ဆွေ 'မြောက်ကိုင်း' ရွာသား ကိုလှုကျဉ်းက

နွားတွေနှင့် ပတ်သက်ပြီး သူအကူအညီပေးလိုကြာင်း၊ သူမိန်းမရှိရာ ရှုမ်းပြည်နယ် တောင်ပိုင်း ရွာင်ရော်းနယ် 'တောင်ခေါင်းပွား' ရွာကနေပြီး နတ်တိပ် တောင်ကြား လမ်းကြာင်းအတိုင်း နွားကိစ္စ စုံစမ်းမေးမြန်းရင်း သတ်မှတ်ရက် မတိုင်မိ မောင်းရွေးရွာကကြိုတ်တင် စောင့်နေမည်ဟု ပြောခဲ့သည်။

တကယ်တော့ မောင်းရွေးရွာမှာ ကိုလှုကျဉ်းကျဉ်းမှု ပြီမအရင်း 'မိကျင်အေး' ဆုံးသူရှိသည်။ ကိုလှုကျဉ်းရှုမ်းပြည်နယ်မှာ နေထိုင်းရင်း သူနှင့် အိမ်ထောင်ပြုပြီးနောက် မိဘနှစ်ပါးမရှိသည့် ညီမဖြစ်သူ မိကျင်အေးကို ခေါ်ထားရသည်။ ရွာင်ရော်းနယ် ဒေသထွက်ကုန်ဖြစ်သည့် လက်ဖက်ခြားကြုံနှင့် သနပ်ဖက်များကို နတ်တိပ် တောင်ကြား လမ်း ခြေကျင်ဆင်းပြီး ကူမဲ့ မြစ်သား၊ သဲတော့၊ ဝမ်းတွင်းအထိ သူမိန်းမနှင့်အတူ သူညီမပါ ဖျေးလိုက်ရောင်းသည်။ သွားပါလာပါများတော့ သူတို့တည်းသည့် မောင်းရွေးရွာက ကိုဖိုးသောင်းဆုံးသွား လှေယ်ချင်း မေတ္တာများပြီး အိမ်ထောင်ပြုလိုက်သည်။ အခုတော့ ကိုလှုကျဉ်းအနေဖြင့် ဝမ်းတွင်းမြို့နယ် မြောက်ကိုင်းရွာသို့ အလည်ပြန်တော့ ညီမရှိရာ မောင်းရွေးရွာတွင် တစ်ညနားပြီးမှ ခရီးဆက်သွားသည်။ ရှုမ်းပြည်နယ် 'တောင်ခေါင်းပွား' ရွာကို ပြန်လာတော့ လည်း ညီမအိမ်မှာနားပြီးမှ တောင်ပေါ်ခရီးကို ဆက်သည်။ မောင်းရွေး ရွာသားတွေကလည်း ကိုလှုကျဉ်းကို သူညီမ မိကျင်အေးနှင့် ပတ်သက်ပြီး မောင်းရွေးရွာသားလို့ သတ်မှတ်ထားကာ ခင်ခင်မင်မင်ရှိကြသည်။

ကိုလှုကျဉ်းကြိုင်းမြို့နယ် ရွှေကူကြီးဘုရားပွဲလာတုန်းက

ဘိုက္ခိုးနှင့် တွေ့ဆုံး စကားစပ်မိကြရာက န္တားကိစ္စအကြောင်းစုံကို သိသွားတော့ သူကိုယ်တိုင်ပါဝင် ကူညီဆောင်ရွက်ပေးလိုကြောင်းနှင့် 'မောင်းရွေး၊ ပိန့်ပင်၊ ကျိုတိုင်ရွာ'အထက် ရှုမ်းရှိုးမတောင်တန်းနယ်စပ် နေရာတွေအထိ သွားလာနိုင်အောင် အကူအညီပေးဖို့ ကိုလှကျော် တစ်ယောက် မောင်းရွေးရွာကို ကြိုတင်ရောက်ရှိနေမှာ အမှန်။

တွေးရင်းနှင့် ဘိုက္ခိုးက ရွှေ့ဆုံးမှ သွားနေသလို ကိုသန်းမောင် ကိုအုန်းကြိုင်နှင့် အဖွဲ့သားတွေက နောက်မှတန်းစီပါလာသည်။ မောင်းရွေးရွာကို ရောက်လုပြီဆိုတော့ အဖွဲ့သားတွေ အားအင်တွေ ပြည့်ဝသွားသည်။ ယခင်ရက်တွေကထက် သွက်လက်နေသည်။ တောင်တက် လမ်းကြောမှလာရှင်း တောင်တန်းအခြေမှ တောင်ပေါ်ကို မော့ပြီးကြည့်သည်။ အပင်ကြိုးတွေက အုံအုံဆိုင်းဆိုင်း မူးမူးမူး ညီညီ။ အဖွဲ့သားတွေ လျှောက်လှမ်းနေသည်ကလည်း သွက်လက်နေဆဲ။ ဘိုက္ခိုးတို့အဖွဲ့ သွားနေသည့် ဘယ်ဘက်ဘေးမှာတော့ ပန်းလောင်မြစ်နှင့် ပြုဗွေးတောင်တန်းကို သဲသကဲ့ကဲ့ အနီးကပ် မြင်နေ ရသည်။

ဘိုက္ခိုးတို့အဖွဲ့ စကားတပြောပြောနှင့်လာခဲ့ကြရာ ပင်ပန်းသည်ဟု မထင်ခဲ့။ ရွာတွင် ကျွန်ရစ်သည့် မိသားစုံအကြောင်း၊ လယ်တွေရိတ်သိမ်းအပြီး ဝါစိုက်ဖို့ ရွှေ့တို့ကိုဖို့ ကြက်သွန်နိုင်ဖို့ အကြောင်းတွေအပြင် ပျောက်သွားသည့် န္တားတွေအကြောင်း။

ဘိုက္ခိုးမှာတော့ ရင်ထဲတွင် လွမ်းဆွတ်ကျွန်ရစ်ဆဲဖြစ်သည့် မြေသစ်အကြောင်းကိုပင် တွေ့ဖို့မြေနေသည်။ ပြီးတော့ မိမိအပေါ်နှင့်

ပြုဗွေးတောင်တန်း ပန်းလောင်မြစ်ကမ်းမှ အလုသွား ၁၃၅

မိဘတွေအပေါ် ကောင်းခဲ့သည့် ခင်နှာအကြောင်းကိုပင် တွေ့ဖို့ ဝန်လေးနေဆဲ။ အော် . . . ထွက်လာရသည့်ခရီးက တောတောင် လျှို့မြောင် တော့ရဲ သားကောင်တွေနှင့် အချိန်မရွေးတွေ့နိုင်သည့် နေရာ၊ တွေ့နိုင်သည့်ခရီး။ တောနက်ထဲ ရောက်လေလေ ရင်ထိတ် လေလေ၊ ရင်ထဲမှာ သတ္တိတွေ မွေးရလေလေ။

"ပြုဗွေးတောင်တန်းက အပြန်လမ်းကို ကြိုးနေမယ"

ရွှေ့တောင်တက် မြေသစ် ရေးပေးလိုက်သော စာကြောင်းလေးကို မြင်ယောင်မိရင်း စိတ်ထဲမှာ ရေရှေတ်လိုက်မိသည်။

"အော် . . . မြေသစ် . . . မြေသစ် . . . မြေသစ်က ငါကို န္တားရွာထွက်တဲ့ ခရီးမှာ န္တားတွေ ပြန်မရနိုင်ဘူး၊ ပြန်ပါမလာနိုင် ဘူးထင်ပြီး ငါကို အရွှေ့တို့ကိုပြီး အပြန်လမ်းကို ကြိုးနေမယ်ဆိုတဲ့ သဘောပျိုးနဲ့ စာရေးပေးတာလား မြေသစ်ရယ်"

ဘိုက္ခိုး တွေးရင်း ခရီးနှင့်နေဆဲ။ နောက်မှပါလာသည့် အဖွဲ့သားတွေကလည်း တောင်အတက်ခရီးကို စကားတပြောပြောနှင့် သွားနေကြဆဲ။

မောင်းရွေးရွာသည် ရွှေ့မှာ သိပ်မဝေးတော့။ နီးလာပြီ။ သို့သော် ကွမ်းကြိုက်သူ ကွမ်းတ်။ ဆေးလိပ်ကြိုက်သူ ဆေးလိပ် ပြတ်။ အားလုံး အထက်အောက်နှုတ်ခမ်းကို လျှောနှင့်သပ်ရင်း ခရီးကြမ်းကို ပြတ်နေကြဆဲ။

"အင်း၊ ငါတို့အဖြစ်တွေ့ကို ရွာက လူတွေသိကြမှာ မဟုတ်ဘူးနော်"

ကိုစံလှကပြောသည်။ ကိုစံလှစကားကြောင့် ကိုအေးကျော်

က ပြန်ပြောသည်။

“ဟေ့ . . . ရွှေကလူတွေသိတော့ကော ဘာတတ်နိုင်မှာလဲ ကွဲ။ ညည်းမနေစမ်းပါနဲ့၊ မောင်းရွေးရွာ ရောက်မှပဲ ရေဝအောင် သောက်၊ ပြောမနေနဲ့”

ကိုအေးကျော်၏ စကားအဆုံးတွင် ကိုမောင်ပုက ပြောပြန်သည်။

“ဘာ . . ကိုအုန်းကြိုင် . . . ကိုအုန်းကြိုင်၊ နေ . . . နေပါ ဦးပျုံ”

ကိုမောင်ပု စကားကြောင့် ကိုသန်းမောင်ရော၊ ကိုအုန်းကြိုင် ရော ရှုံးမှ သွားနေသည့် ဘိုကြီးပါ တုံခနဲပုပ်သွားကြသည်။

“ဘာလ ကိုမောင်ပု၊ ဘာတွေ့လိုလဲ ပြောပါဦး”

“ဘာ . . . ဘာမှ မတွေ့ပါဘူးပျော်။ တွေ့တာက . . . ဖို . . . ဟို အမောပြီ နားကြရင်း ကိုအုန်းကြိုင်ထမ်းလာတဲ့ ငှက်ပျော ခိုင်ကြီးက မှည့်နေတာ တွေ့တော့ အဲဒါ အမောပြီ အနားဖြေရင်း စားကြရင် ကောင်းမလားလို့ ပြောချင်တာပါ”

ကိုမောင်ပုက ကိုအုန်းကြိုင်နှင့် ကိုသန်းမောင် ထမ်းလာသည့် ငှက်ပျောခိုင်ကြီးကို လက်ညီးထိုးပြသည်။ မှန်သည်။ ရွှေမှ ထွက်လာကတည်းက ထမ်းလာသည့် ငှက်ပျောခိုင် နှစ်ခိုင်။ တစ်ခိုင် ကို ရှစ်ဖီး ကိုးဖီးပါသည့် ငှက်ပျောခိုင်ကြီး နှစ်ခိုင်။ ရွှေက ထွက်လာစဉ်က အစိမ်းရောင်ရင့်ရင့်။ ခုတော့ မှည့်လာပြီ။ မှည့်နေပြီ။

ကိုမောင်ပု၏ စကားကြောင့် ထမ်းလာသည့် ငှက်ပျောခိုင် များကို ငဲ့ကြည့်ရင်းနှင့် ကိုသန်းမောင်က မေးသည်။

ပြုဗျာကျော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

၁၃

“ထမင်းဆာပြီလား ကိုမောင်ပု။ အောင့်ထားဦးပျော်၊ မောင်းရွေးရွာ ရောက်မှ ချက်ပြုတဲ့ ဘိုကြီးကပဲ့”

ကိုသန်းမောင်က ပြောတော့ ဘိုကြီးက ဝင်ပြောသည်။

“က . . . ကိုသန်းမောင် ဒီမှာ ခက္ခနားကြရအောင် နားတုံး ငှက်ပျောသီးတွေ ကျေးလိုက်ပါပျော်”

ဘိုကြီး၏စကားကြောင့် ကိုအုန်းကြိုင်က ဝင်ပြောသည်။

“ဒီငှက်ပျောခိုင်တွေက နွားပျောက်ပြန်ရ မရ တော်ပိုင် တောင်ပိုင်တွေကို တင်မြောက်ဖို့ ယူလာတဲ့ ငှက်ပျောခိုင်ကွဲ။ တင်ရ မြောက်ရေးမှာ”

“ကပါပျော်။ တင်ကြမြောက်ကြ လုပ်ကြတဲ့အခါကျတော့ ဒီမောင်းရွေးရွာ အနီးတစ်ပိုက်မှာ ငှက်ပျောခင်းတွေရှိမှာပါ။ အဲခိုဗျာ ပြန်ဝါယီပြီး လုပ်ကြတာပဲ့။ ဒီငှက်ပျောသီး အမှည့်တွေ ကျေးလိုက်ပါပျော်။ ဒါမှ သူတို့လဲ ဝမ်းအဆာပြေသွားကြမှာ မဟုတ်ဘူးလား”

ဘိုကြီးက ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်ကို ပြောသည်။

“အင်းလေ . . . သဘောပါပဲ။ က . . . ဒီတောင်စောင်းမှာ ခက္ခ နားမယ်ဟဲ့”

ကိုအုန်းကြိုင်က ပြောရင်း တောင်စောင်းသေးရှိ ကျောက် တောင် အရိပ်မှာ ရပ်သည်။ ငှက်ပျောခိုင်ကြီးကို ချုသည်။ အဖွဲ့သား အားလုံး အထုပ်အပိုးတွေချို့ပြီး ပိုင်းဖွဲ့ကာ နားကြသည်။

“က၊ ငှက်ပျောဖီးတွေ ဖြတ်ကွဲ”

“ပေး . . . ကျူပ်ပြုတဲ့ပေးမယ်”

ကိုမောင်ပုနှင့် အေးမောင်လေးက ဆောင်စားများကို ကိုင်ရင်း ငှက်ပျော်ခိုင်မှ ငှက်ပျော်ဖီးများကို ဓားနှင့်လှိုးပြီးဖြောက်သည်။ ဖြောက်ပြီးသည့် ငှက်ပျော်ဖီးမှ ငှက်ပျော်သီးများကိုလည်း တစ်ပါတည်း ဖြောက်သည်။

ငှက်ပျော်သီးတွေအားလုံး ဖြောက်ပြီးသည်နှင့် ရွှေမှာ ဖြန့်ခေါ်ထားသော ပုံဆိပ်ပေါ် သို့ စုပုံလိုက်သည်။ ပြီးသည်နှင့် ကြိုက်စား ပိုက်စား စားကြသည်၊ နားကြသည်။

“က . . . စားကြစမ်းကွား၊ ဒါညာနေစာအလွတ်နော်”

အားလုံး ငှက်ပျော်သီးများကို ဆာဟနှင့် အားရပါးရ စားကြသည်။ ကိုသန်းမောင်က ဖြောက်ထားသည့် ငှက်ပျော်ဖီးထဲမှ အကောင်းဆုံး လက်ရွေးစင် နှစ်ဖီးကို စိတ်ကြိုက် သီးခြားရွေးယူထားပြီး ကျော်ပိုးအိတ်ထဲ ထည့်ထားလိုက်သည်။

ဖြောက်ထားသော ငှက်ပျော်သီးတွေ ကုန်သွားပြီ။

နေလည်းစောင်းပြီ။ အားလုံးနားရာမှ ခရီးဆက်ရန် ပြင်ဆင်ကြသည်။ ပြီးသည်နှင့် ရွှေဆုံးမှ ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ဘို့ကြီးတို့က ဦးဆောင်ထွက်ခဲ့သည်။

မကြောပါ။ နှစ်နားရီခေန် ခရီးပြင်းနှင့်မိတော့ မောင်းရွေးရွာ ခြေသို့ ရောက်ခဲ့သည်။ ရွာက တောင်စောင်းဆပ်ဝေးဝေးရှိ ဆင်ခြေ လျှော့ မြေပြင်း တည်ထားသော ရွာဖြစ်သည်။ အိမ်ခြေလေးငါး ခြောက်ဆယ်ခန့်ရှုံးမည်။ ရွာဝန်းကျင်တွင် လျှေကားထစ် တောင်ယာ စိုက်ခင်းတွေ။ တောထဲမှ ပြန်လာကြသော ထင်းခုတ်၊ ဝါးခုတ်သမား တွေ လွှာဆွဲသမားတွေ လုပ်ဖက်ကိရိယာတွေနှင့် နေဝ်ဖြူးဖျူအချိန်

မောင်းရွေးရွာ အဝင်လမ်းဆီမှာ ဝင်သူဝင် ထွက်သူထွက် လှမ်းမြင် နေရသည်။

မောင်းရွေးရွာ အရွှေ့ဘက်မှာတော့ ပန်းလောင်မြတ်။ ပန်းလောင်မြတ်ရောက်တော့ သာယာပြီမြေသောင်းစွာ စီးဆင်းလျက်ရှိသည်။

ဘို့ကြီးတို့အဖွဲ့ မောင်းရွေးရွာထို့ ရောက်ခဲ့ပြီ။

“ဟေ့ . . . ဟေ့ ဘို့ကြီး . . . ကိုဘို့ကြီး”

“ဟာ . . . ကိုလှကျော်။ တွေ့ရတာ ဝမ်းသာတယ်ဗျာ”

နှစ်ဆက်လိုက်သူက ကိုလှကျော်ကို မြင်ရတော့ ဘို့ကြီးရော၊ ကိုသန်းမောင်ရော၊ ကိုအုန်းကြိုင်တို့ အား တက်သွားသည်။ ဘို့ကြီးသည် ကိုလှကျော်၏အနား သွားရပ်သည်။

ဘို့ကြီးတို့အဖွဲ့ကို ရွာထဲမှ လူကြီးအချို့နှင့် မိန်းမသားနှင့် ကလေးများက အိမ်ရွှေ့ထွက်ပြီး ကြည့်နေကြသည်။ ကိုလှကျော်သည် ဘို့ကြီးတို့ အဖွဲ့ကို ပြီးပြီးရွှေ့ရွှေ့ ဖက်လဲတကင်း ကြိုဆိုနေခဲ့။

“ဟေ့ . . . မင်းတို့ ဇိမ်ကြီးရွာသားတွေ ဘာလာလုပ်တာ လဲကဲ့”

ကိုလှကျော်က မေးသည်။ ဘို့ကြီးက တီးတိုးပြောသည်။

“ခင်ဗျားတို့အိမ် သွားကြရအောင်၊ ဟိုကျေမှ ပြောတာပဲ့”

“လာ . . . ဒါဆိုရင် ဂုဏ်ပိုင်အိမ် သွားကြစိုး”

ကိုလှကျော် နောက်မှ လိုက်ခဲ့ကြသည်။ ကိုလှကျော်ညီမှိမ်က ရွာအနာ်ပိုင်း၌ ရှိသည်။

ဘို့ကြီးနှင့် ကိုလှကျော်က သိပ်ရင်းနှီးသည်။ သူတို့နှစ်ဦး ခင်မင်ရင်းနှီးမှာ ရရှိခဲ့သည်မှာ လွန်ခဲ့သော သုံးလေးနှစ်က ကူမဲ့ဖြူး

‘တောက်ပရစ်’ ဘုရားပွဲမှာ စတင်ခဲ့ကြသည်။ ထိုစဉ်က ‘တောက်ပရစ်’ ဘုရားပွဲမှာ ကိုလှုကျော်တို့ မောင်နှုမ နှစ်ယောက်တည်း ညာ အတ်ပွဲ ကြည့်ရင်း နေ့ခွင့်း ပွဲပေါ့သားတန်း အလည်းမှာ သူ့ညီမကို နောက်ပြောင် စနေသော လူငယ်များနှင့် ပြဿနာဖြစ်ကာ ရန်မီးပွားခဲ့ကြသည်။ ရှိက်ကြနှုက်ကြ တုတ်ခွဲ ဓားခွဲ ဖြစ်ကြသည်။ ကိုလှုကျော်မှာ တစ်ယောက်နှင့် အများဆုံးတော့ ခံရတော့မည်။ ဒါကို ဘို့ကြီးက လူငယ်များကို တားဆီးရင်း ဝင်ရိုက်သည်။ လူငယ်တွေ ထွက်ပြေးကြသည်။ ကိုလှုကျော် အသက်မသော လွှတ်မြောက်ခဲ့သည်။ ဒါပေမဲ့ ကိုလှုကျော် လက်နှင့် ကျောတွေမှာ ပွန်းပဲ ဒဏ်ရာ တွေ ရလိုက်သေးသည်။

ဒီရန်ပွဲပြီးကတည်းက ကိုလှုကျော်နှင့် ဘို့ကြီးတို့ အလွန် အမင်း ခင်မင်သွားသည်။ ရင်းနှီးသွားသည်။ ကိုလှုကျော်က ဘို့ကြီးနှင့် ပတ်သက်ပြီး ဘာကိစ္စပဲရှိရှိ အချိန်မရွေးလာခဲ့ရန်၊ ရှုမ်းပြည်နယ် ရွာင် ရေးနယ်မှာ ဖြစ်ဖြစ်။ သူ့ညီမရှိရာ မောင်းဂွေးရွာကိုပဲ လာလာ အချိန်မရွေး လာခဲ့ရန် မှာသည်။

အခုလည်း ရွာက နွားတွေ ပျောက်သွားသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုလှုကျော်က ဒီနေ့ဒီရက်မှာ မောင်းဂွေးရွာကို အရောက် လာခဲ့ကြဖို့ လူကြံ့နှင့် မှာလိုက်ပြီးသား။ နွားတွေကို စုစုမ်းပေးဖို့ ရွှေကူကြီး ဘုရားပွဲမှာ တွေ့စဉ်က ဘို့ကြီးက မှာလိုက်ပြီးသား။ ကိုလှုကျော် တာဝန်ကျေသည်။ အသက်သခင် ကျေးဇူးရှင်ဖြစ်သည့် ဘို့ကြီးကို အကူအညီပေးရန် အချိန်အခါ ကြံ့လာခြင်း ဖြစ်သည်။ ဒါကြောင့် သူ့ညီမရှိရာ မောင်းဂွေးရွာသို့ လာခဲ့ဖို့ နွားတွေရှိကြောင်း တစ်ဖက်နိုင်ငံသို့ ခိုးမထုတ်သေးပါက နွားတွေပြန်ရနိုင်ကြောင်း

အကြောင်းကြားပြီးသား။ တကယ်တော့ နွားတွေ ရှိသည့်နေရာကို ကိုလှုကျော်သာ သိသည်။

မကြာပါ။ ကိုလှုကျော်ညီမ၏ အိမ်ထဲသို့ ဘို့ကြီးတို့အဖွဲ့ ဝင်ခဲ့ကြသည်။ အိမ်ထဲရောက်သည်နှင့် ထိုင်သူ ထိုင်၊ တုံးလုံးလုံးလူ ရေသောက်သူ သောက်နှင့်။ ဒီတော့မှ ပြုဗျာရွှေကြ ရယ်ကြ တဟားဟား တဝါးဝါး။

“က တို့လှုကျော်၊ ကျော်တို့လာတဲ့ကိစ္စ သိတယ်နော်။ နွားကိစ္စ လာတာဆုံးတော့ ကျော်တို့ နွားစကားပဲ ပြောကြရအောင်”

“ဟုတ်ပါတယ်။ ကျော်သိတယ်လေ။ အစောက မသိချင် ဟန်ဆောင်ပြီး မေးရတာက ဒီရွာက လူတွေ ကြားသွားရင်၊ နွားကိစ္စ ဆိုတာ သိသွားရင် သူတို့ ပတ်သက်တဲ့ လူတွေဆီ သတင်းရောက သွားမှာစိုးလို့ မေးရတာလေ”

“ဟာ . . . ဟုတ်တာပေါ့ ကိုလှုကျော်ရာ၊ ကျေးဇူးတင်တယ် ဥါးနော်”

ကိုအုန်းကြိုင် ပြောအပြီးတွင် ကိုလှုကျော်က ပြောသည်။

“ကိုဘို့ကြီးတို့လာရင်းကိစ္စကို ဒီမှာရှိတဲ့ ကျော်ညီမ ‘ကျင်အေး’ ကိုတောင် ကြိုမပြောထားဘူး။ ကျော်ဒီရွာရောက်နေတာ သုံးရက်ရှိပြီ။ ကိုဘို့ကြီးတို့ ရောက်လာရင် စားဖို့ နေဖို့တော့ စီစဉ်ထားတယ်။ ရှမ်းပြည်နယ် ရွာင်ရေးနယ်းကို အလည်သွားကြမယ့် ဂုံးမိတ်ဆွေတွေ လာကြမယ်၊ အဲဒါ ငါလာကြိုတာလိုသာ ပြောထားတယ်”

“ကောင်းလိုက်တဲ့ အကြံဗျာ”

ကိုသန်းမောင်က ချိုးကျူးစကားဆုံးသည်။

ကိုလှကျော်၊ ကိုအုန်းကြိုင်၊ ကိုသန်းမောင်နှင့် ဘိုက္ခိုးတို့
လေးဦး စကားကောင်းနေဆဲ၊ တိုင်ပင်နေဆဲ။ ကျော်အဖွဲ့သားများ
ကတော့ နားနေကြဆဲ၊ အားမွေးနေကြဆဲ။

“နွားတွေတော့ ရှိသေးတယ်ပေါ့”

ဘိုက္ခိုးက ကိုလှကျော်ကို ခံပိတိုးတိုးမေးသည်။ ကိုလှကျော်
ကလည်း တိုးတိုးပင် ပြန်ဖြေသည်။

“ရှိသေးတယ်။ ဘယ်မှ မထုတ်သေးဘူး။ နွားတွေ ထုတ်ပြီး
မောင်းသွားဖို့ လမ်းခရီးမသာဘူး ထင်တယ်။ ဒီနွားတွေကို ရှိမ်းပြည်
နယ်ကတစ်ဆင့် တစ်ဖက်နှင့်ကို ခိုးထုတ်ဖို့ အစီအစဉ်ရှိမယ် ထင်
တာပဲ”

“အင်း . . . နွားတွေရှိသေးတယ်ဆိုတော့”

ကိုလှကျော်၏ စကားအဆုံးတွင် ကိုသန်းမောင်က ပြော
သည်။ ပြောရင်း စကားကို ဖြေတယ်သည်။ ဘိုက္ခိုးက . . .

“ဒါ ကျူပ်တို့တာဝန်ပဲ ကျွန်းတွေတာပေါ့”

“ဟူတ်တယ်. . . အဲဒေါ်ရာရောက်လို့ အခြေအနေသာရင်
တော့ ကျူပ်တို့ရာက နွားတွေအားလုံးရအောင် ထုတ်ရမယ်။ ဒါ
ဆုံးဖြေတယ်ပဲ”

ကိုသန်းမောင်က စိတ်ထဲနှုန်းညွှန်အတိုင်း ပြောသည်။ ကိုသန်းမောင်
၏စကားကြောင့် ဘိုက္ခိုးက ကိုသန်းမောင်လက်ကို လှမ်းပြီး ဆုပ်ကိုင်
ရင်း နှစ်သက်ကျေနပ်စွာ ပြီးပြေသည်။

ဒီတော့ ကိုလှကျော်က ဝင်ပြောသည်။

“ဂို့ဘို့ကြီး၊ ခင်ဗျားတို့ နွားတွေ အနုနည်းနဲ့ရအောင် လုပ်ကြော

အကြမ်းမဖက်နဲ့။ ပန်းလောင်မြစ် ဒီဘက်ကမ်းရောက်အောင် ထုတ်
နှင့်ရင် လုပ်နှင့်ရင် ပြီးတာပဲဗွာ”

ကိုလှကျော် ပြောပြသည့်အတွက် အားလုံးသဘောပေါက်
သွားကြသည်။ ကိုအုန်းကြိုင်က . . .

“က နားကြရအောင်။ မနက်ကျေမှ ခရီးဆက်မယ်။ က ဘိုက္ခိုး၊
ဟိုလူတွေ နားပါစေတော့။ မင်းနဲ့ ကိုမောင်ပဲ ထမင်းချက်တော့”

ကိုအုန်းကြိုင်၏ စကားအဆုံးတွင် ကိုလှကျော်က . . .

“ဟာ . . . ဘယ်ကလာ ထမင်းချက်ရုံးတုန်း။ ကျူပ်ဆီလာ
တာ ကျူပ်တာဝန်ယူပါရေစွာ။ ခင်ဗျားတို့အဖွဲ့ အတွက် ကျူပ်ညီမ
ကို ပြောပြီးသားပါ။ ခုလောက်ဆို ကျူပ်ညီမ မိကျင်အေး ချက်ဖို့
ပြုတို့ လုပ်နေပါပြီ။ အေးအေးဆေးဆေး အနားယူကြပါ။ ခင်ဗျား
တို့အဖွဲ့ ပင်ပန်းလာကြတယ်လေ”

ကိုအုန်းကြိုင်က ပြောသည်။

“ဒါဆိုရင် ဘိုက္ခိုး”

“ဗျာ”

“ရှိတဲ့ ရိုက္ခာအားလုံး ကိုလှကျော်ကို ပေးလိုက်တော့”

“ဟူတ်ကဲ့”

ဘိုက္ခိုးက ထိုင်ရာမှထကာ ရိုက္ခာအိတ်များကိုယူပြီး ကိုလှကျော်
ထံ အပ်နှံလိုက်သည်။ ကိုလှကျော်က သူညီမ မိကျင်အေးဆီ ပို့လိုက်
သည်။ မိကျင်အေးနှင့် သူ့ယောက်ဗျားက မီးဖို့ချောင်ထဲမှာ ဟိုသွား
ဒီလာ အလုပ်များနေသည်။

ညရောက်တော့ နွားတွေကိုစွဲ တိုင်ပင်ရင်းနှင့် ညွှန်ကြခဲ့

ကြပြီ။ တော်တော်နှင့် အိပ်မပျော်ကြတော့။ အရှုံးဆီက ပန်းလောင် မြစ်ဆီ မှန်းကြည့်ရင်း၊ ပန်းလောင်မြစ် တစ်ဖက်ကမ်းက ‘ပိန္ဒာပင်ရွာ၊ ကျိုတိုင်ရွာ’ ဆိုတာတွေကို မှန်းဆရင်းနှင့် ရွှေ့ဆက်ရမည့် ခရီး၊ မန်က်ဖြန် ကြံ့တွေ့ကြောမည့် အရေးများကို အဖွဲ့သားများအားလုံး အတွေးကိုယ်စိန္တ် တွေးရင်းရှိသည်။

အိမ်ထဲမှာ အိပ်သူ အိပ်၊ ကိုမောင်ပုတိအဖွဲ့ကတော့ အိမ်ရှေ့ အဆောင်မှ ကွပ်ပျစ်ပေါ်မှာ အိပ်နေကြသည်။ မအိပ်နိုင်သူက ဘို့ကြီး၊ ကိုလှကျော်၊ ကိုအုန်းကြိုင်နှင့် ကိုသန်းမောင်။

အခန်း (၁၈)

နောက်တစ်နေ့မနက် အိပ်ရာမှန်းကြတော့ ကိုလှကျော်လီမ မိကျုံအေးက အဖန်ရည်အီးကို အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ချထား ပြီးပြီး ပြီးတော့ ထမင်းအီးကြီးတစ်လုံး ကျက်ပြီး။ ပဲလည်းပြုတို့ နေပြီ။ ငါးခြားကြောက်ဟင်းလည်း ချက်ပြီးပြီး။ ဘို့ကြီးတို့အဖွဲ့ အိပ်ရာမှ နှီးလှုင် စားဖွဲ့ ပန်းကန်တွေ ဆေးကြောနေသည်။

“နှီးကြပြီလား”

မိကျုံအေးက ဘို့ကြီးနှင့် ကိုသန်းမောင်ကို နှုတ်ဆက်သည်။

“တော်တို့အဖွဲ့နှီးရင် စားရဇေအောင် ထမင်းဟင်း အားလုံး ကျက်နေပြီ”

“အော် . . . ဟူတ်လား။ ဘို့ကြီးရော ဟို . . . ကိုမောင်ပုတို့ အဖွဲ့သားတွေကို နှီးတော့ဟေ့”

“ဟူတ်ကဲ့”ဟု ဘို့ကြီးကပြောပြီး ကိုမောင်ပုတို့အဖွဲ့ကို နှီးသည်။ မကြာာပါ။ အားလုံးထလာကြပြီး မျက်နှာသစ်ကြသည်။

သူတိတစ်တွေ မျက်နှာသစ်ပြီးချိန်၏ ထမင်းပန်းကန်တွေ ခူးပြီးသွားပြီ။ ဟင်းတွေလည်း ခပ်၊ အဖန်ရည်အိုးလည်း ချထားပြီးသား။

အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ အဖွဲ့သားတွေ ဂိုင်းဖွဲ့ထိုင်ကြပြီး မနက်စာ စားကြပြီ။ ကိုလှကော်ညီမ မိကျင်အေးက ထမင်းဟင်း အချက် ကောင်းသည်။ ဘို့ကြီးတိုပါလာသည့် ဆန်ကို ချက်ထားသည်မှာ ကော့ပျံနေသည်။ ငါးခြားကျက်ကလည်း အစပ်အဟပ် တည်သည်။ ပဲပြုတဲ့ကလည်း ကောင်း၊ ငရှတ်သီးထောင်းကလည်း ကောင်း။

မကြာပါ။ ထမင်းစား၍ ပြီးသွားပြီ။ စားပြီးသည်နှင့် ဆေးလိပ်ဖွားသွား၊ အဖန်ရည်သောက်သူသောက်နှင့် စကားပြောကြရင်း နားရင်း ခရီးထွက်ရန် အားလုံးပြင်ဆင်ပြီးသွားပြီ။

“က . . . ပြီးရင် သွားကြမယ်”

အဖွဲ့ခေါင်းဆောင် ကိုသန်းမောင်က အဖွဲ့သား အားလုံးကို ပြောသည်။

မနေ့သက ကိုလှကော်နှင့် အစီအစဉ်ဆွဲ တိုင်ပင်ထားသည့် အတိုင်း ကိုလှကော်က ပန်းလောင်မြစ် တစ်ဖက်ရှိ မြစ်ကမ်းပါး အတိုင်း တော်စပ်လမ်းခွဲအထိ လိုက်ပိုမည်။ နွားတွေထားသည့် ခြုံအထိ မလိုက်တော့။ အကယ်၍ ဒေသခံလူတွေနဲ့တွေ့ရင် ကိုလှကော်အတွက် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။

ဘို့ကြီးတို့အဖွဲ့ ရွာအပြင်သို့ ထွက်ခဲ့သည်။ ဘို့ကြီးတို့ အဖွဲ့ကို မောင်းစွာ ရွာအပြင် ပြောပြီး မြစ်ကမ်းပါး အကယ်၍ ဒေသခံလူတွေနဲ့တွေ့ရင် ကိုလှကော်အတွက် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။ ပန်းလောင်မြစ်က တောင်မှ

မြောက်သို့ စီးဆင်းနေသည်။ ပန်းလောင်မြစ်ရေပြင်ပေါ်၏ ငှက်က လေးတစ်အုပ် ပဲပျံနေသည်။ မြစ်ဘေးရှိ သစ်ပင်ကြီးတွေ၊ ဝါးပင် အုပ်အုပ်တွေနှင့် ချုပောတွေကို အုံဆိုင်းညိုမြှိုင်းစွာ မြင်တွေ့နေရသည်။ မြစ်ပြင်မှာတော့ သာယာပြိုမြင်လောင်းစွာ စီးဆင်းနေသော ရေပြာပြာကို မြင်နေရသည်။

တကယ်တော့ ပန်းလောင်မြစ်သည် ရွှေးပြည်နယ်တောင်ပိုင်း ရွားမြို့နယ် ဆင်ခေါင်းအင်း ရေထွက်မှ မြစ်ဖျားခံပြီး ကလော မြို့နယ်အတွင်းမှ ချောင်းရေတွေပေါင်းဆုံးကာ တော်ကြီးတောင်ကြား တစ်ကြော စီးဆင်းလာပြီး မြစ်သားမြို့နယ် အရွှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းကာ တံတားဦးမြို့နယ် အင်းဝအနီး ဒုဋ္ဌဝတီ မြစ်ငယ်မြစ်အတွင်းသို့ ပေါင်းဆုံးသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်တွေက ဘို့ကြီးတို့အဖွဲ့ ဖြတ်ကျော်ခဲ့သည့် စမ်းမြစ်သည်လည်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်း၊ တပ်ကုန်း၊ ရွှေမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းစသည့် သုံးပွင့်ဆိုင် နယ်စပ် ဒေသက မြစ်ဖျားခံကာ ဝစ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ် နယ်နိမိတ် စည်းအတိုင်း စီးဆင်းလာပြီး တံတားဦးမြို့နယ် ‘ဒွေးလှ’ ရွာအနီး ရောက်တော့ ပန်းလောင်မြစ်အတွင်း ပေါင်းဆုံးသွားခြင်းဖြစ်သည်။

ထိုပန်းလောင်မြစ်နှင့် စမ်းမြစ်သည် သိပ်ပြီးမကျယ်။ အကျဉ်းဆုံးနေရာက ပေတစ်ရာကျော် နှစ်ရာ၊ အကျယ်ဆုံး ပေနှစ်ရာကျော် သုံးရာ၊ ပြီးတော့ ပန်းလောင်မြစ်နှင့် စမ်းမြစ်သည် ဘို့ကြီးတို့ ထိုကြီးရွာနှင့် သိပ်မဝေးလှ။ အလွန်ဝေးမှ မိုင်နှစ်ဆယ်ကျော် နှစ်ဆယ့် ငါးမိုင်ခန်းသာ ရှိမည်။

အခ ဘိုက္ခီးတိုအဖွဲ့ ပန်းလောင်မြစ်ကို ကျော်ဖြတ်ကြရမည်။ ရွှေသံးမှ ဘိုက္ခီးနှင့် ကိုလှုကျော် စကားပြောရင်း လာနေကြဆဲ။

“ကိုလှုကျော် ပြောတဲ့ နွားခြံမှာ နွားတွေရှိသေးတယ်နော်”

“ရှိတယ် ဘိုက္ခီး။ တောင်ကုန်းနှစ်ခုအကြား မြေပြင်ခုပဲကျယ်ကျယ် တောငဲမှာ နွားတွေကို ခြုံခတ်ထားတယ်။ နွားခြံစောင့်လေးယောက် ရှိတယ်။ နောင်းထမင်းစားပြီးတာနဲ့ နွားလာကြည့်တဲ့ အဝေးရောက် နွားပွဲစားတွေ မရှိတော့ဘူး။ တစ်ခါတလေ နွားပွဲစားတွေနဲ့အတူ အဖွဲ့ခေါင်းဆောင်တွေလဲ အတူပါလာတတ်တယ်။ ဒါပေမဲ့ သူတိုက ဘယ်တော့မှ ညမအပိုဘူး။ အဲ နွားခြံစောင့်တွေ ကတော့ အချိန်ပြည့် နေ့နှစ်နောက်”

“ဒါခါ့ နွားခြံကို ဘယ်အချိန်ဝင်ရင် ကောင်းမလဲ”

“ဒါကတော့ ကိုဘိုက္ခီးတို အဖွဲ့သားတွေ သွားရေးလာရေးအခြေအနေကြည့်ပြီး တိုင်ပင်လုပ်ကြပါ။ ကျပ် သိသမ္မာ ပြောရရင် တော့ နွားခြံစောင့် လေးယောက်ရှိတယ်။ ညနေ ၃ နာရီ ၄ နာရီ လောက် အချိန်မှာ နွားခြံကိုလေ့လာပြီးတာနဲ့ နွားတွေကို ရအောင်ထုတ်တော့။ နွားတွေပါလာလို့ နာရီ ၆ နာရီအချိန် ဒီပန်းလောင်မြစ်တစ်ဖက်ကိုလောက်တဲ့ နွားတွေနဲ့ ကူးနိုင်ရင် ကိုဘိုက္ခီးတိုအဖွဲ့ အန္တရာယ်ကင်းပြီး ပိုင်နှစ်ဆယ်ကျော်ခနီးကို တစ်ညုလုံး မောင်းသွားကြ။ မနက်မိုးလင်းတာနဲ့ ကိုဘိုက္ခီးတိုအဖွဲ့ မိမိကြီးရာကို ရောက်ပြီ”

ဘိုက္ခီးမေးသမုပ္ပါဒီ ကိုလှုကျော်က လမ်းသွားရင်းပြောသည်။ ဘိုက္ခီးက ထပ်မေးပြန်သည်။

“နွားခြံမှာ ကျပ်တို့ရာက နွားတွေမရှိရင် ဘယ်လိုလုပ်မလ”

“ဒါကတော့ ကိုဘိုက္ခီးတို့ ကုသိုလ်ကံပဲ။ နွားခြံရောက်မှ ကိုယ့်ရာက နွားတွေ မှတ်မိတဲ့သူပါရင် ရာကြည့်ကြ။ ရှိတယ် ပါတယ်၊ ဟုတ်တယ်ဆိုရင် မြေပြန်က အညာသားတွေချည်းပဲ။ သတ္တိတော့ ကောင်းမယ့်သူတွေချည်းပါပဲ။ ဘာလုပ်ရမယ်ဆိုတာ ကိုဘိုက္ခီး သိပါတယ်”

ကိုလှုကျော်က စိတ်ချယ့်ကြည့်စွာဖြင့် ဘိုက္ခီးကိုကြည့်ပြီး ပြောသည်။

မကြာပါ။ ပန်းလောင်မြစ်ကမ်းပါးသို့ ရောက်ခဲ့ကြပြီ။

ဘိုက္ခီးတိုအဖွဲ့ ကမ်းစပ်မှာရပ်ရင်း ကိုလှုကျော်နှင့်တိုင်ပင်ရင်းရှိသည်။ မြစ်တစ်ဖက်ကမ်းကို ကူးကြဖို့ဖြစ်သည်။ ကိုလှုကျော်က ကမ်းစပ်နှင့် ခပ်ဝေးဝေးရှိ ငြောပျော်ခြုံတို့သွားသည်။ ဘိုက္ခီးက ပခံးထက်၌ လွှာယားသည့် ဓားကို ပြင်လွှာယားရင်း လိုက်လာသည်။

ငြောပျော်ခြုံတို့ရောက်ခဲ့ပြီ။ ဘိုက္ခီးနှင့် ကိုလှုကျော်က ငြောပျော်ခြိုင်ရှင်နှင့်တွေ့ပြီး ငြောပျော်ခိုင်ယူပြီး၍ ခုတ်လွှာယားသည့် ငြောပျောပင်တဲ့များကို ရေစပ်အထိ ထမ်းသယ်ကြသည်။ ရေစပ်ကို ငြောပျော်တဲ့ အတဲ့ ၄၀ ရောက်တော့ မြစ်ကမ်းပါး တောစပ်မှ ဝါးလုံးတွေခုတ် နှယ်ကြီးတွေခုတ်နှင့် ငြောပျော်တဲ့များကို လူအင်အားနှင့် ဝိုင်းပြီး ငြောပျော့ယောင် လုပ်သည်။ ယောင်ကခိုင်သည်။ လူဆယ်ယောက်မက သယ်နိုင်သည်။ ဘိုက္ခီးတို့ အဖွဲ့သားအားလုံး တစ်ခေါက်တည်းနှင့် ရောက်သည်။

“က . . . တက်ကြဟေ့”

ကိုသန်းမောင်က အော်သည်။ ကိုအုန်းကြိုင်နှင့် ကိုမောင်ပုတို့ အဖွဲ့သားအားလုံး ဖောင်ပေါ်တက်ပြီးသည်နှင့် ကိုလှုကျော်နှင့် ဘို့ကြီးပါ ဖောင်ပေါ်တက်ပြီး ဝါးလုံးဖြင့် သပြင်ကိုထိုးကာ ဖောင်ကိုမျှော့သည်။

ဖောင်မျှောရင်း ဘို့ကြီးက မေးသည်။

“ကိုလှုကျော် ပြန်ရင် ဘာနဲ့ ပြန်မလဲ”

“ကျော်အတွက် အပြန်လမ်းမပူနဲ့။ ငှက်ပျောတုံး တစ်ခုရှိရင် ရပြီ။ မရှိလဲ လက်ပစ်ကူးပြီး ပြန်ရင်ရတယ်လေ။ မြစ်ရေက သိပ်မနက်ပါဘူး။ ခုလို ဆောင်းအခါမှာ လက်ခုပ်တစ်ဖောင် သာသာပဲ ရှိတယ်။ အချို့ နေရာဆို ရှိတောင်မရှိဘူး။ ရတယ် ကိုဘို့ကြီး”

စကားပြောရင်း လာခဲ့ကြရာ ပန်းလောင်မြစ် တစ်ဖက်ကမ်း သို့ ရောက်ခဲ့ပြီ။ ရောက်သည်နှင့် ဖောင်ကို နီးရာ ရောပေါ်ချုံအတွင်း ထိုးသွင်းပြီး ကမ်းပေါ်မှ သစ်ခက်များကိုခုတ်၍ ဖုံးအုပ်ကာ ဖောင်ကို ရှုက်လိုက်ကြသည်။ ပြီးတော့ ကမ်းစပ်မှ ကမ်းပါးယံသို့ တက်ခဲ့သည်။

ဘို့ကြီးတို့အဖွဲ့သည် ပန်းလောင်မြစ်ကမ်းပါးမှ တဖြည့်းဖြည်း ချင်း ကျွေးဝိုက်ပြီး မြင့်တက်လာသည့်လမ်း၊ မြက်ပင်များ ဖုံးအုပ်လျက် ရှိသော တောသွား လှည်းလမ်းကြောင်းအတိုင်း လျှောက်လာကြရာ လမ်းတစ်လျှောက်တွင် သစ်ကြီးဝါးကြီးများ မရှိသော်လည်း တောချုံများနှင့် သစ်ပင်ငယ်များက ထူထပ်စွာပေါက်နေသည်။

ဘို့ကြီးသည် တောင်ကုန်းကမူတစ်ခုပေါ်တွင် ခကာပ်ပြီး အနောက်ဆီသို့ မော်ကြည့်လိုက်ရာ မြေပြင် ကုန်းမြင့် ချိုင့်ရှုမ်းတို့ပြင့်

ပြည့်နေသော တောရိပ် တောင်တန်းတွေကို မြင်နေရသည်။ အရွှေ့ဘက်တွင်မူ ချိန်ထက်နေသော တောင်ထွက်ကြီးများ အုပ်မိုးထားသည့်နှင့် တွေ့နေရသည်။

ဝန်းကုန်းခုပ်ဝေးဝေးတွင် မြစ်မီးရောင် မို့မျိုးမြေမြေ တောင်ထွက်တောင်ထိပိတို့၏ အပေါ်မှ မြှေ့မောင်ခုပ်ပါးပါး ရောယူက်နေသော နေရောင်က သစ်ပင်ကြီး သစ်ပင်ကြားမှ ထိုးဖောက်ထွက်နေသည်ကိုလုပ်းမြင်နေရသည်မှာ သဘာဝ ပန်းချိကားထက် လှုနေသည်ဟု ဘို့ကြီး စိတ်လဲတွင် ထင်နေမီသည်။

ဘို့ကြီးက ဟိုကြည့်ဖို့ကြည့်လုပ်နေသော တောင်ကုန်းကမူပေါ်သို့ အဖွဲ့သားတွေ အားလုံး ရောက်လာကြသည်။

“ကိုဘို့ကြီး ဟောဟိုက ခုပ်ညိုညိုအုပ်အုပ် မြင်နေရတာ ပို့ပင်ရွာပဲ ဒီတောင်ကြားလမ်းကနေ သွားရင် တစ်မိုင်ခဲ့ သာသာဆို ရောက်ပြီ”

ကိုလှုကျော် လက်ညီးထိုးပြသည့် နေရာကို အဖွဲ့သားတွေလုမ်းကြည့်နေသော်လည်း အိမ်တစ်လုံးမှု မမြင်ကြရ။ သစ်ပင်အုပ်အုပ်တွေကိုသာ တွေ့နေရသည်။ တောင်ပေါ်ရွာဆိုတော့ ဝေးတော့ မဝေး။ သို့သော် တောင်တက် တောင်ဆင်း ဟိုပတ် ဒီကျွေးနှင့် သွားရသည်မို့ ဝေးသည်ဟု ဆိုရမည်။

“က . . . ကိုဘို့ကြီးတို့အဖွဲ့ လူစုံတုန်း ကျော်တစ်ခု ပြောပါရစေ၊ အခု ကျော်တို့လာတဲ့ ဒီလမ်းအတိုင်းတည့်တည့်သွားရင် နောက်နှစ်မိုင် သုံးမိုင်သွားရင် ‘ကိုတိုင်’ရွာကို ရောက်ပြီ။ တောင်ပေါ်ရွာပေါ့ပျား၊ အခု သွားရမှာက ကျိုတိုင်ရွာ မရောက်တော့ဘူး။ ဒီလမ်း

အတိုင်း တည့်တည့် တော်တော်လေးသွားမိတော့ ဘယ်ဘက်သွားတဲ့
လမ်းတစ်ခု ထပ်တွေ့မယ်၊ အဲဒီဘယ်ဘက်သွားတဲ့ လမ်းအတိုင်း
တောင်ကုန်းတစ်ခုကျော်ပြီးတာနဲ့ နွားတွေတည့်ထားတဲ့ နွားခြံရောက်
ဖိန္ဒီးပြီ၊ အဒီဝန်းကျင်မှာ ခင်ဗျားတို့ အဖွဲ့၊ အဲ . . . ကိုဘိုကြီးတို့
ခေါင်းဆောင်တွေက အထူးကရှစ်ဖိန္ဒီလိုမယ်။ နွားခြံကိုလဲ ကြည့်၊
ရှန်သူကိုလဲ သတိထား၊ ခင်ဗျားတို့အဖွဲ့ ညီညွတ်မှ ရမှာနော်”

ဘိုကြီးတို့အဖွဲ့၊ ကိုလှုကျော်၏ စကားကိုနားထောင်နေရင်း
အတွေးကိုယ်စိနှင့် တွေးကြရင်း အဝေးဆီသို့ ဟိုကြည့်ဖို့ကြည့်နှင့်
ကိုယ်ရေးကြုံသည်အခါ သက်လုံကောင်းဖို့ အားတွေ့မွေ့မြှောနေကြပဲ။

“ကိုဘိုကြီးတို့အဖွဲ့၊ နွားခြံရောက်လို့ နွားခြံစောင့်တွေက မေး
ရင် ပါတို့အဖွဲ့က ရှုမ်းပြည်နယ်အရှေ့ပိုင်းနယ်စပ်ကို နွားတွေ့မောင်းပို့
ပေးဖို့ တာဝန်ယူထားတဲ့ နွားမောင်းပို့သမားအဖွဲ့လို့ပြော။ ကောင်း
ကောင်းမွန်မွန်ပြော။ အခြေအနေအကဲခတ်၊ အနေအထားကောင်း
ရင် နွားခြံထဲက ကိုယ့်ရှာကန္တားတွေ ပါမပါ အရင်ကြည်း၊ ပါတယ
တွေ့တယ ဆိုရင် နွားခြံကို အရင်ရအောင်ဖွင့်၊ နွားတွေ့မောင်းထုတ်၊
အရှေ့ဘက်ကိုဟန်ပြ မောင်းပြီးတာနဲ့ တောင်ကုန်းကိုပတ်၊ အခု
လာတဲ့လမ်းအတိုင်း အမြန် မောင်းခဲ့ပြီး ပန်းလောင်မြစ်ကို ကူးခဲ့ကြု့
ဒါညက ကျော်စဉ်းစားရတဲ့ အကြံကို ပြောပြတာ။ ကိုဘိုကြီးတို့ ခေါင်း
ဆောင်တွေရဲ့ အကြံတွေနဲ့ဆိုရင် ဒီကနေ့ နွားတွေ ပြန်ရမှာ သေချာ
ပါတယ”

ကိုလှုကျော်စကားအဆုံး ဘိုကြီးရယ်၊ ကိုသန်းမောင်ရယ်၊
ကိုအန်းကြိုင်ရယ် အဖွဲ့သားတွေပါ အပြီးကိုယ်စိနှင့် ခေါင်းညိုပြ

ကြရင်း အသံတိတ် ထောက်ခံနေကြသည်။

“ဟူတ်ပြီ ဒီအကြံ့ကောင်းတယ်”

“ဒီအတိုင်း လုပ်ကြရအောင်”

အဖွဲ့သားအားလုံး ပြီးနေကြသည်။

ကိုလှုကျော်က ပြောသည်။

“ပြောဖို့ တစ်ခုကျော်နေတယ်။ ခင်ဗျားတို့အဖွဲ့ ခုန်ပြောတဲ့
ရွှေနားက လမ်းခွဲရောက်ရင် ညာဘက်က တောင်ခြေအတိုင်းကပ်ပြီး
သွားကြပါ။ နွားခြံအဝင်ရောက်ရင် အစောင့်ခေါင်းဆောင်က မူးကြီး
တဲ့။ လူက ဗလကောင်းကောင်း နှုတ်ခမ်းမွေးနဲ့ သိုင်းကောင်းကောင်း
တတ်တယလို့ ကြားထားတယ်။ ဒါတွေက ကျော်ညီမ မိကျင်အေး
ယောက်သွား ‘ဖိုးသောင်း’ တော့ကို လွှဲဆွဲပါးခုတ်သွားရင်း မိတ်ဆွဲ
ဖွဲ့ရင်း စနည်းနာရင်း သိခဲ့ရသမျှကို ကျော်ကို ပြောပြလို့ ခင်ဗျားတို့ကို
ပြန်ပြောပြတာ”

“ကျေးဇူးတင်တယ် ကိုလှုကျော်ရာ”

“အခုလို့ အကူအညီရတာ မမေ့ပါဘူးဘူး”

ဘိုကြီးနှင့်ကိုယ်စိန်းမောင်၊ ကိုအန်းကြိုင်တို့က ကိုလှုကျော်ကို
လက်ဆွဲ နှုတ်ဆက်ကြသည်။ ကိုမောင်ပုတို့ အဖွဲ့သားတွေက ပြီးရင်း
ကြည့်နေကြသည်။

“ကိုဘိုကြီး၊ ခင်ဗျားတို့ သုံးယောက်က အဓိက ခေါင်းဆောင်
တွေဆိုတော့ ပိုပြီး ဂရှစ်ကိုပါ။ အစောင့်တွေရှိတဲ့ နွားခြံရောက်လို့
ကိုယ့်ရှာက နွားတွေရှိနေတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲရရာ
ရအောင်လုပ်ဖို့က အရေးကြီးတယ်။ က . . . ဒီနေရာကနေ ကျော်

ပြန်မယ်။ ရွှေဆက်ပြီး ကျေပိလိုက်လို့ မကောင်းဘူး က . . . သွားမယ်”

ကိုလှကျော်က ဘိုးကြီးတို့အဖွဲ့ကို နှစ်ဆက်ပြီး တောင်ကုန်းက မူပေါ်မှ အပြေးတစ်ပိုင်းဆင်းပြီး ကျွေးကျွေးကောက်ကောက်လာရာလမ်းအတိုင်း ချုံတန်းများအကြားတွင် ခပ်ရေးရေး မြင်ရသည် အထိ ဘိုးကြီးတို့အဖွဲ့ လုမ်းကြည့်နေကြသည်။

ကိုလှကျော်ပြန်သွားပြီဆိုတော့ ကိုသန်းမောင်၊ ကုံအုန်းကြောင်နှင့် ဘိုးကြီးတို့၏ တာဝန်သာ ကျွန်းတော့သည်။ ကိုသန်းမောင်က အဖွဲ့သားတွေ ကြည့်ရင်း စကားဆိုသည်။

“က . . . အရေးကြီးတဲ့နေရာ ရောက်နေပြီ၊ အားလုံးသတိရှိကြပါ။ ကိုလှကျော်မှာသလို ဘယ်သူတွေ ဘာမေးမေး ပါတို့သုံးပြီး ကြည့်ဖြေမယ်။ ဟုတ်လား”

“သဘောပေါက်တယ်”

“ဒါဆို သွားကြမယ်”

ကိုသန်းမောင် စကားပြောအပြီး အဖွဲ့သားတွေအားလုံးတောင်ခြေနှင့် နီးသတက်နီးအောင် ကပ်လာခဲ့သည်။ မည်သူမျှ စကားမပြောကြ။ လွယ်ယားသည့် ငြေကြီးတောင် ဓားများကို အရုံသင့် လုပ်ထားကိုင်ထားကြသည်။ လေးခွွဲနိုင်လည်း ပစ်ခတ်လို့ ရအောင် အဆင်သင့် လုပ်ထားသည်။

မကြာပါ။ နားခြံရာ တော်စပ်အနီး ချုံတန်း အခြေကို ရောက်ခဲ့ပြီ။ ကိုသန်းမောင်က ကိုမောင်ပုဂ္ဂို လက်ယပ်ခေါ်လိုက်သည်။ ကိုမောင်ပုဂ္ဂို ကိုသန်းမောင်အနီး ရောက်လာသည်။

“ဘာလဲ ကိုသန်းမောင်”

“ရွှေမှာ နားခြံစောင့်တွေနေတဲ့ တဲ့ကိုရောက်ပြီ။ အဲဒီမှာ အခြေအနေကြည့်ပြီး အစောင့်ခေါင်းဆောင် ‘မှုကြီး’ ကို ကိုမောင်ပုဂ္ဂို ပြီး ခေါ်တော့။ သူထွေက်လာမှ ကြည့်ပြောမယ်။ ခပ်တည် တည်နေ၊ ခပ်တည်တည်ပြော”

“ဟုတ်ပြီ၊ သဘောပေါက်ပြီ”

ကိုမောင်ပုဂ္ဂိုသည် ကျောပေါ်က ဓားကိုစမ်းရင်း နားခြံစောင့်တွေ ရှိရာတဲ့ ရွှေးလမ်းကို ထွေက်ခဲ့သည်။ နားခြံစောင့်တဲ့ကို အခြေအနေ ကြည့်သည်။ ပြီးတော့ ခေါ်သည်။

“မျိုး . . . ကိုမှုကြီး မျိုး . . . ကိုမှုကြီး”

ကိုမောင်ပုဂ္ဂို အသံမှာမှန်၍ နှစ်ကြိမ်တိုင်တိုင် ဆင့်ခေါ်လိုက်သည်။ ခေါ်ပြီး နားသည်။ နားရင်းနှင့် တဲ့ကိုကြည့်သည်။ ထို အချိန် လူတစ်ဦးထွေက်လာသည်။

“ကိုမှုကြီး ခင်ဗျား ကိုမှုကြီးလား”

“ဗျာ၊ ဟုတ်တယ်။ ခင်ဗျားတို့က ဘယ်ကလဲ၊ ဘာလုပ်လာတာလဲ”

“ဒိုက နားပွဲစားတွေက လွှာတ်လိုက်လို့ ရောက်လာတဲ့သူတွေ ပါ။ ယာပါးပါး ကိုမှုကြီးရာ စကားပြောရအောင်”

ကိုမောင်ပုဂ္ဂို သရုပ်ဆောင်ကောင်းသည်။ မှုကြီးဆိုသူကို စကားပြောရင်း လက်ယပ်ခေါ်လိုက်သည်။ မှုကြီးက တဲ့ရွှေးရဲ့နေရာမှ နားခြံ အဝင်ပေါက် ရှိရာလမ်းအတိုင်း လာနေသည်။

မကြာပါ။ မှုကြီးသည် ဘိုးကြီးတို့အဖွဲ့ရပ်နေသည့် နေရာအနီးသို့ ရောက်လာသည်။ မှုကြီးက လူလယ်သာသာ။ အသက်နှစ်ဆယ်ကျော်ပဲ နှီးမည်။ မှုကြီးသည် ဘိုးကြီးတို့အဖွဲ့ကို ကြည့်ရင်း ခြုံအဝင်

ပေါက် မထွက်ဘဲ ရပ်နေသည်။ ဘိုကြီးတို့အဖွဲ့သားများကလည်း မူးပြေးကို တစ်လှည့်၊ န္တားခြံထဲရှိ န္တားတွေကို လှည့်ကြည့်ရင်း န္တားခြံ ရွှေ့လမ်းပေါ်မှာ ရပ်နေဆဲ။

ကိုယ်န်းမောင်က မေးသည်။

“မင်း မှုကြီး ဟူတ်တယ်နော်”

“ဟူတ်တယ်”

“မင်းက န္တားခြံစောင့်တာဝန်ယူထားတော့ န္တားတွေဘယ် နှကောင်ရှိလဲ”

“အကောင်သုံးဆယ်ကျော် ရှိတယ်”

“ဘယ်နှုနိုးစောင့်လဲ”

“လေးယောက် စောင့်တယ်”

“ဟူတ်ပြီ၊ တို့အဖွဲ့လာတာက ဒီန္တားတွေကို ရှုမဲ့ပြည့်နှစ် အရှေ့ပိုင်း အရောက်ပို့ပေးဖို့ တာဝန်ယူထားလို့လာတာ၊ မင်းတို့ကို န္တားပွဲစားတွေက တို့လာမယ့်အကြောင်း ကြိုပြောမထားဘူးလား”

“ပြောမထားဘူး”

“တို့ကိုပြောတော့ ဒီညနေ န္တားခြံကို န္တားပွဲစားတွေ လာမယ်၊ ဒီမှာ ဆုံးမယ်၊ ပြီးတော့ န္တားတွေမောင်းမယ် ပြောထားတာ ဘာလို့ နောက်ကျနေတာလဲ”

“အဲဒါ မသိဘူးဘူး”

ကိုယ်န်းမောင်က မှုကြီးဆိုသူ့နှင့် စကားပြောရင်း သူ့လူတွေ န္တားခြံဘေးမှာ ကပ်ပြီး ရပ်နေသည်ကို ကြည့်သည်။ မှုကြီးကလည်း န္တားခြံနား တန်းစီပြီး ရပ်နေသူများကို မျက်စောင်းထိုး လှမ်းကြည့်

သည်။ မှုကြီး၏ အကြည့်၊ ကိုယ်ဟန်အနေအထားကြောင့် မှုကြီးသည် ခေသူမဟုတ်မှန်း ကိုယ်န်းမောင် စိတ်ထဲမှ နားလည်လိုက်သည်။

န္တားခြံသည် တစ်ဖက်လျှင် ပေနှစ်ရာခန့် ရှည်လျားပြီး လေးဘက်လေးတန်းကို သုံးထွေပတ်လည်သာသာ သစ်တိုင်လုံးများဖြင့် မြေပေါ် ခြောက်ပေခန့် အမြှင့်ထားပြီး တစ်တိုင်နှင့် တစ်တိုင်အကြား ရှုစ်ပေခန့် အကွာအဝေးညီစွာ မြေတွင် ကျင်းတူးစိုက်ထားသည်။ ပြီးတော့ ငါးလုံးများကို အထက်အောက်တစ်ပေခန့် အကွားဖြင့် ငါးလုံးတန်းစီကာ နွယ်ကြီးများဖြင့် အခိုင်အခန့် ချဉ်တုပ်ထားသည်။ ဝင်ပေါက်ထွေကိုပေါက် တစ်ခုသာရှိသည်။ န္တားခြံအတွင်း အမြှင့်ဆုံး မြေနေရာတွင် န္တားခြံစောင့်တဲ့ ဆောက်ထားပြီး န္တားခြံစောင့်များ ရှိနေကြသည်။

ခြံခံတ်ထားသည့် ခိုးရာပါ န္တားတွေကို အစာကျွေးထားသည်။ ဘိုကြီးသည် ခြံအပြင်မှ န္တားများကို စူးစိုက်ပြီး ကြည့်နေသလို ကျော်အဖွဲ့သားများကလည်း န္တားတွေကို ငါးလုံးတန်းမှ ကျော်၍ ကြည့်ရင်း ရှိသည်။ သူ့တို့၏အကြည့်များက ရွာကပါသွားသည့် န္တားတွေကို ရွာနေခြင်း ဖြစ်သည်။

တွေ့ပြီ ...

ဦးကြည်တင်၏ န္တားသားအမိန္ဒြုစောင်၊ ဦးကျော်ညွှန်၏ ခိုင်းန္တားတင်ကောင်၊ ပြီးတော့ ခင်နှင့်တို့အိမ်မှ ခိုင်းန္တားကြီးနှစ်ကောင်၊ မြေသစ်တို့အိမ်မှ န္တားပြုဗျာရွှေးတင်ရှုံးး

“တောက်”

ဘိုကြီးက မသိမသာ တောက်ခေါက်လိုက်သည်။

မြတ်ပိုးရွာမှ ပါသားသည့်နားတွေက မြတ်ပိုးရွာသားတွေကို
မှတ်မိနေပုံရသည်။ နားရွှေကဲခတ်၊ နှာသံတွေ တရားရွှေးပေးရင်း
ခေါင်းထောင် ကြည့်နေသည်။ နားတွေ၏ အကြည့်က သနားစရာ။

နားတွေအားလုံး ခြံစောင့်တွေ ချကျွေးထားသည့် အချောင်း
လိုက် မြှက်တွေကို စားနေတဲ့နားက စား။ အိပ်နေတဲ့နားက အိပ်နှင့်
တောင်ကြား တော့အပ်ပြီး အလယ်မှာ အနားယူနေကြသည့် နား
တွေ။

ကိုစံလှု ကိုကျော်မောင်၊ ကိုသာဆိုင်နှင့် ကိုအေးကျော်တို့
အဖွဲ့သားမှားသည် ရွာမှနားတွေကို နားခြံထဲမှာ မြင်တွေ သည့်နှင့်
စိတ်မကောင်း ဖြစ်နေကြသည်။ ကိုအုန်းကြိုင်၊ အေးမောင်လေးနှင့်
ဘို့ကြီးတို့ကလည်း စိတ်ထဲ၌တစ်မျိုးစီ ခံစားနေကြရသည်။ ဘို့ကြီး
သည် အသားတွေ တဆတ်ဆတ် တုန်နေသည်အထိ ခံစားနေရသည်။

ကိုသန်းမောင်၊ ကိုမောင်ပုံနှင့် ကိုစိန်ဝင်းတို့သုံးဦးကလည်း
နားခြံစောင့် မှုပြီးဆီသုံးနှင့် စကားသာပြောနေသည်။ အဖွဲ့သားတွေ
တစ်ခုခု အမှားလုပ်မိမှာကို စိုးရိမ်နေသည့်အကြည့်များဖြင့် အဖွဲ့သား
တွေရှိသည့် နားခြံကေးကို ကြည့်ရင်း နားခြံစောင့်တဲ့ကိုလည်း အကဲ
ခတ်ရင်း လျမ်းကြည့်နေကြသည်။

နားခြံရှိ နားအချို့သည် အမြိုးကို ခါယမ်းလိုက်၊ ခေါင်းမော့
လိုက် ခေါင်းငံ့လိုက် လုပ်နေကြသည်။ အချို့နားများက နားရွှေက်
နှစ်ဖက်ကို လုပ်ခတ်ပြီး နားခေါင်းကို ရွှေ့တိုးကာ အနဲ့ခံပြီး လာနေ
သော်လည်း နားချည်ကြိုးကြောင့် ရွှေ့မရောက်ဘဲ ဘို့ကြီးတို့
အဖွဲ့ဘက် လျမ်းကြည့်နေသည့် နားတွေကို မြင်လိုက်သည်နှင့် ဘို့ကြီး

ဝမ်းနည်းသလိုမြို့း ထပ်မ ခံစားလိုက်ရသည်။ နားခြံဝါးလုံးတန်းပေါ်မှ
ချက်ချင်း ခုန်ဆင်းပြီး ခုည်ထားသော ကြိုးတွေကို ဖြူတပေးချင်စိတ်
တွေ ဖြစ်လာမိသည်။ သို့သော် ကိုသန်းမောင်တို့ ကိုအုန်းကြိုင်တို့
အဖွဲ့သားများ၏ လျှပ်ရွားမှုကို အကဲခတ်ရင်း စိတ်ကိုထိန်းထား
လိုက်ရသည်။

ကြည့်စမ်း၊ ရွာမှာဆို ဒီနားတွေ လယ်ထွန်ချိန်၊ ကောက်လှိုင်း
တိုက်ချိန်၊ ပပါးနှင်ယ်ချိန်တွေမှာ အလုပ်နားလှုံး မောပန်းပြီး ပြန်လာတိုင်း
ကိုယ့်သခင်တွေက မြှက်ချိန်တန်း မြှက်၊ ကောက်ရိုးချိန် ကောက်ရိုး
ကျွေးနေကျား၊ စားနေကျား နားတွေ။ ခုတော့မြှိုင်တော့အလယ် နားခြံ
ထဲမှာ သနားစဖွယ်။ ဒီနားတွေ မမ်းထဲမှာ ယခင်က စားခဲ့ကြသည့်
အာဟာရမျိုး ဆာလောင် မွတ်သိပ်မှု တကြုတ်ကြုတ် မြည်နေရေး
မည်။ အခုစားနေသည့် မြှက်တွေက ဝါကျင့်ကျင့်မြှက်အန္တီးတွေ။
ပြီးတော့ အချောင်းလိုက် ပုံကျွေးထားသည့် မြှက်တွေ။

ကိုစံလှု ကိုကျော်မောင်၊ ကိုသာဆိုင်၊ ကိုအေးကျော်တို့
လေးဦးသည် နားခြံအပြင်ဘက်လမ်းမှ ခြံစောင့်တွေနေသည့်
တဲ့ဆီသုံး အနီးကပ် အခြေအနေကိုကြည့်ရင်း နားတွေအကြောင်း
ခပ်တိုးတိုးပြောလာကြသည်။

ကိုစံလှုက ကိုသာဆိုင်တို့သုံးဦးကို မေးသည်။

“ကိုသာဆိုင်၊ ခင်ဗျားတို့ ရွာကနွားတွေကို သေချာမှတ်မိ
တယ်နော်”

“ဟ. . . မှတ်မိတယ်လေ၊ ခုနာက ဦးကြည့်တင် နားမသား
အမိတောင် မြင်ခဲ့သေးတယ်၊ မင်းကလဲ”

“မှတ်မိရင် ခြုထက နားတွေ ထုတ်မယ်”

“မင်းကတော့ အဲရောပဲ၊ ဟိုမှာ ကိုသန်းမောင် စကားပြောနေတယ်လဲ”

“ဟုတ်ပါတယ် ကိုသာဆိုင်ရာ၊ အခြေအနေကောင်းရင်ကျပ်တို့ လုပ်မယ်ဆိုတာ ခင်ဗျားတိုကို ကြိုပြောထားတာ”

ကိုစံလှက စကားပြောရင်း လမ်းသွားရင်း ဘုံကြီးတို့ အဖွဲ့၏ရာကို လုမ်းကြည့်မိသည်။

ကိုအုန်းကြိုင်၊ အေးမောင်လေး၊ ဘုံကြီးတို့ သုံးဦးသည် ကိုသန်းမောင်၊ ကိုမောင်ပဲ၊ ကိုစိန်ဝင်းတို့အဖွဲ့နှင့် ဝါးသံးပြန်လောက် အကွား မှာ ရပ်နေပြီး ခြုထဲမှုနားတွေကို ကြည့်နေကြသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ လူပ်ရွားမှုများကို အကဲခတ်ရင်း အပြန်အလှန်ကြည့်နေကြရင်း ဖြစ်သည်။

နားခြုံအဝင်ပေါက်မှာတော့ ကိုသန်းမောင်တို့အဖွဲ့ ခြုံစောင့်မှုကြီးနှင့် စကားပြောနေခဲ့၊ ခြုံစောင့်တဲ့နှင့် မလုမ်းမကမ်းမှာ ကိုစံလှတို့အဖွဲ့၊ ရပ်နေကြသည်။ နားတွေနှင့် အနီးဆုံးနေရာမှာတော့ ဘုံကြီးတို့အဖွဲ့၊ ရှို့နေကြသည်။

ခြုံစောင့်တဲ့ဆီမှ လူတစ်ဦး လက်ထဲမှာ သုံးပေသာသာ ဝါးရင်းတုတ် တစ်ချောင်းကိုင်လျက် မှုကြီးရှိရာ ကိုသန်းမောင်တို့အနားသို့ အပြေးရောက်လာပြီး အမောတကော့နှင့် မှုကြီးကိုပြောသည်။

“ကိုမှုကြီး၊ ဒီလူတွေကို ခြုထဲအဝင်မခံနဲ့ သူတို့ပြောနေတာ တွေ ကျပ်ကြားခဲ့တယ်။ သူတို့အဖွဲ့ နားခုံးဖို့လာကြတာ။ နားသုံးတွေ။ အဲ . . . အဲဒါလာပြောတာ ကိုမှုကြီး”

ပြုဗျာကြောင်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

၂၅

ခြုံစောင့်တဲ့မှ ပြေးလာသူက ကိုသန်းမောင်တို့အဖွဲ့ကို နားသူဦးတွေဟု ပြောလိုက်သည်နှင့် မှုကြီးက ပြန်းဆို ဒေါသဖြစ်သွားပြီး ကိုသန်းမောင်ကို ပြောသည်။

“ဟင် . . . ခင်ဗျားတို့ပြောတော့ နယ်စပ်ကို နားမောင်းဂို့မယ့် သူတွေဆို၊ ခုတော့ ကျပ်ကို လာညာတဲ့ လူလိမ့်တွေပေါ့ဟုတ်လား”

“ကဲကွာ”

“ဖတ် ဖတ်”

“ခွင်”

“ဘုတ်”

“အား . . . အား . . . အား”

မှုကြီးက ပြောပြောဆိုဆို လက်သီးဖြင့် ကိုသန်းမောင်ကို လုမ်းအထိုး ကိုသန်းမောင်၏အနားမှာ ရပ်နေသည့် ကိုစိန်ဝင်းက ရှုတ်တရက် အုမှတ်မထင် ဘယ်လိုလိုလိုက်သည်မသိ၊ လက်သီးဖြင့် ထိုးမည့် မှုကြီးမှာ လူတစ်ကိုယ်လုံး တစ်ပတ်လည်ကာ မြေပေါ်သို့ ပက်လက်လန်ကာ အကျော့သွားသည်။

ခြုံစောင့်တဲ့မှ ပြေးလာသူက အဲအားသင့်စွာဖြင့် ရပ်ကြည့်နေရင်းက လက်ထဲတွင်ပါလာသည့် ဝါးရင်းတုတ်ဖြင့် ပြန်လည်တိုက်ခိုက်ဖို့ လူပ်ရွားလိုက်သည်နှင့် လေထဲမြောက်တက်သွားပြီး မြေပေါ်သို့ ဒလိမ့်ကောက်ကျေး ကျသွားသည်။ ဒယီးဒယိုင်နှင့် ပြန် အထူး ကိုစိန်ဝင်းက ထိုသူကို ဝမ်းလျားမောက်လျက်အပေါ်မှ ဖို့ ချုပ်ထားသည်။

ကိုသန်းမောင်က မှုံကြီးကို ထိုင်လျက် လက်နောက်ပြန်ပူးကာ ကြိုးနှင့်ချည်ထားပြီး မလှုပ်ရွားနိုင်အောင် ကိုင်ထားသည်။ တကယ်တော့ ကိုစိန်ဝင်းက သိုင်းသမား။ ဝမ်းတွင်းမြို့နယ်၊ ဦးကောင်းကုန်း'ရွာက သိုင်းဆရာကြီး 'ဦးတော့'၏ တပည့်အရင်း။ ဦးတော့ထံမှ မြန်မာ့သိုင်းပညာကို ဆရာဖြစ် သင်ယူတတ်မြောက်ထားသူ။ ရွာထဲမှ သိုင်းပညာလိုချင်သူ လူငယ်ကာလသားတွေကိုစုံပြီး ဆောင်းရာသီ စပါးရိတ်ချိန်၊ စပါးနယ်ချိန်၊ နတ်တော်လ၊ ပြာသိုလေ တွေမှာ ညအချိန် စပါးတလင်းပြင်မှာ သိုင်းပညာကို အခဲ့သင်ပေးနေသူ။ အခု နွားရှာအဖွဲ့မှာ ကိုသန်းမောင်တိုက ကိုစိန်ဝင်း၏ သိုင်းပညာ အရည်အချင်းကို ယုံကြည်လို အားကိုးပြီး ခေါ်လာခြင်းဖြစ်သည်။ သိုင်းသမားဟု နာမည်တွက်နေသော မှုံကြီးနှင့် အဖော်တစ်ယောက်ကို ကိုစိန်ဝင်းက ခေတ္တလဲသိုင်ထားပြီးသည့်နှင့် ကိုယ်နှုန်းမောင်က မှုံကြီးတို့နှစ်ယောက်ကို စကားပြောသည်။

“ဒီမှာ မှုံကြီး၊ မင်းတို့နှစ်ယောက်သိထားဖို့က တိုက နွားသူခါးတွေ မဟုတ်ဘူး။ တို့ရွာက အခိုးခံရလို ပါသွားတဲ့ နွားတွေ မင်းတို့နွားမြို့မှာ ရှိနေတယ်ဆိုတာ သိလို သတင်းရလို တို့အဖွဲ့က နွားတွေ ပြန်ယူရအောင်လာတာ၊ မင်းတို့ကို ရန်စဖို့ တိုက်ခိုက်ဖို့လာတာ မဟုတ်ဘူး။ ကဲ . . . ကိုမောင်ပုံ၊ ဒီလူတွေနားလည်အောင်ပြောပေးဖို့ ခင်ဗျား ဘို့ကြီးကို သွားခေါ်လိုက်၊ မြန်မြန်လေး ”

“ဟုတ်ကဲ့”

ကိုမောင်ပုံက ပြန်ဖြေရင်း ဘို့ကြီးတို့အဖွဲ့ကို လက်ဟန်ပြုဖို့ခေါ်လိုက်သည့်နှင့် ဘို့ကြီးတို့အဖွဲ့ခဏချင်းပင် အနားရောက်လာကြသည်။

ဖြစ်ချင်တော့ မှုံကြီးတို့နှစ်ယောက်က ရဲစခန်းတို့၊ စစ်တပ်တို့က ပိုလ်ကြီးပါလာသည်ဟု အတွေးထင်သွားကြသည်နှင့် တူသည်။ အနားရောက်လာသည့် ဘို့ကြီးက ဘာမှမပြောရသေး၊ မှုံကြီးတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ရေး အမှုအရာတွေပြောင်းလဲသွားပြီး ဒူးတွေ လက်တွေ တုန်နေသည်။ ကိုင်ပေါက်ခံထားရသော ဒက်ကြောင့် မျက်နှာရှုံးကာမဲ့ကာနှင့် မှုံကြီးကပြောသည်။

“ကျော်တို့က ခြံစောင့်ပါ။ နွားမြှုအစောင့်တွေပါ။ ဒီနွားတွေအကြောင်း ဘာမှမသိပါဘူးပျေား။ ကျော်တို့ မခိုးရပါဘူး။ သူတို့နွားပွဲစားတွေက ဒီခြံကို အစောင့်ငှားလို စောင့်ပေးကြတဲ့ ခြံစောင့်တွေပါ။ ခင်ဗျားတို့ အ . . . အ ပိုလ်ကြီးတို့ရှာနေတဲ့ နွားတွေပါရင် ပြန်ယူသွားပါပျေား”

“ဟုတ်ပါတယ် ပိုလ်ကြီး၊ ကျော်တို့ခြံစောင့်တွေကို အရေးမယူပါနဲ့ပျေား။ ဖမ်းမသွားကြပါနဲ့ပျေား”

မှုံကြီးပြောအပြီးတွင် နောက်အဖော် တစ်ယောက်ကပါကြောက်ကြောက်လန်းလန့် တုန်တုန်ယင်ယင်နှင့် ပြောသည်။

မှုံကြီးတို့နှစ်ယောက်ကို ကိုစိန်ဝင်းနှင့် ကိုမောင်ပုံက နောက်ကနေ တစ်ယောက်စီ သိုင်းဖက်ပြီး မလှုပ်နိုင်အောင် ချုပ်ထားသည်။ ကိုအုန်းကြိုင်နှင့် အေးမောင်လေးတို့ ရောက်လာကြပြီး မှုံကြီးတို့နှစ်ယောက်ကို ထိုင်လျက် ကျော်ချင်းကပ်ပြီး နွားချည်ကြီးနှင့် ခါးအလယ်မှ နှစ်ပတ် သုံးပတ် ချည်ထားလိုက်သည်။

ထိုအချိန် အရှေ့တောင်ခြေမှ တောလမ်းအတိုင်း နွားလှည်း

နှစ်စီး မောင်းလာသည်ကို ဘုက္ခိုးတို့အဖွဲ့သားများ လျမ်းမြင်လိုက်က သည်။ ရွှေလူည်းတစ်စီးတွင် မြက်ထုံးတွေ လူည်းအိမ်အပြည့် ပါလာ သည်။ နောက်လူည်းတစ်စီး၌ လူလေးငါးယောက်ပါသည်ကို လျမ်းမြင်နေရသည်။

လူည်းနှစ်စီးကို မြင်လိုက်သည်နှင့် အခြေအနေကို ရိပ်မိလိုက် သော ဘုက္ခိုးက အနီးရှိ ကိုသန်းမောင်၊ ကိုအုန်းကြိုင်နှင့် ခေါင်းချင်းဆိုင် တိုင်ပင်လိုက်သည်။ ပြီးသည်နှင့် ဘုက္ခိုးက ကိုစံလှတို့အဖွဲ့ကို အော်ပြောလိုက်သည်။

“ခြိုက်ဖျက်၊ နွားတွေအားလုံး ခြိုထဲကထုတ်၊ ကြိုးတွေဖြုတ်၊ ရွာက နွားတွေ ကြိုးဖြုတ်ကိုင်ပြီး အနီးဆုံးလမ်းက ပန်းလောင်မြစ် ရောက်အောင် မောင်း၊ ဟိုဖက်ကမ်းကူးကြ။” တို့ နောက်က လိုက်ခဲ့မယ်၊ အားလုံးအမြန်လုပ်ကြ”

ဘုက္ခိုး၏စကား ဆုံးသည်နှင့် ကိုစံလှ၊ ကိုကျော်မောင်၊ ကိုသာဆိုင်၊ ကိုအေးကျော်တို့လေး၌ တစ်ပြိုင်တည်းပင် ခြိစည်းရှိုးတိုင်နှင့် ဝါးလုံးများ ချဉ်ထားသည့် ကြိုးများကို ဓားဖြင့်ခုတ်ဖြတ်လိုက်သည်နှင့် ခြိစည်းရှိုးမှ ဝါးလုံးတွေ ပြတ်ကျကုန်းသည်။ လူသံတွေ ဆူညံ့နေသည်။ နွားတွေ အပြင်ဘက်သို့ရောက်အောင် ကြိုးဖြုတ်သူက ဖြုတ်လုပ်နေကြစဉ် ကိုမောင်ပုနှင့် အေးမောင်လေးပါ အပြေးဝင်လာပြီး ကူဖြုတ်ကြသည်။

ကုံးလှော ဒီကြည်တင်၏ နွားမသားအမိန့် ဆွဲပြီး ရွှေခုံကမောင် ထွက်သွားသည်။ နောက်မှ ကိုကျော်မောင်ကလည်း ဦးကျော်ညွှန်း၏နွားတစ်ကောင်၊ ကိုသာဆိုင်နှင့် ကိုအေးကျော်က ဦးဖိုးကြည်၏နွား

နှစ်ကောင်ကို တစ်ကောင်စီ မောင်သွားကြသည်။ နောက်ခုံးမှ ကိုမောင်ပု နှင့် အေးမောင်လေးက ဦးငွေမှုနှင့်၏ နွားနှစ်ကောင်ကို တစ်ကောင်စီ ကိုင်ပြီး ရွှေကလူတွေကိုမိအောင် အမြန်မောင်းသွားကြသည်။

“ဟဲ့နွား . . . ဟဲ့နွား”

“ထွက်ကြ . . . ထွက်ကြ”

“ဟဲး . . . ဟဲး”

နွားတွေသည် ခြိုအပြင်ရောက်သည်နှင့် ပြီးခုံးမြှားကြရင်းရှိသည်။ ဟိုချုံတိုးသည်ချုံတိုးနှင့် ကိုမောင်ပုတို့အဖွဲ့သားတွေ တုတ်တယမ်းယမ်း၊ ခြောက်လုန်းသံတွေ အပြင်ပေးရင်း နွားတွေကိုဆွဲပြီး မောင်းသွားကြသည့် မြင်ကွင်းကို ကိုသန်းမောင်၊ ကိုအုန်းကြိုင်၊ ကိုစိန်ဝင်းနှင့် ဘုက္ခိုးတို့လုမ်းကြည့်ရင်း ကျွန်းရစ်ခဲ့သည်။

အခြားနွားတွေလည်း နွားခြိုအပြင်ဘက်မှာ အူယားယားယားနှင့် ဟိုပြေးသည်ပြေး၊ ခြိုအတွင်းမှာ ဘာမှမဖြစ်သလိုနှင့် ရပ်နေသည့် နွားက ရပ်နေကြသည်။ ရောက်ရမ်းပြီး ရွှေကသွားတဲ့နွားတွေနောက်သို့လိုက်ရင်း ပြီးသည့်နွားတွေက ပြီးနေကြခဲ့။

နွားတွေက ရွှေက . . .

လူတွေက နောက်မှာ။

ကုံးဆင်းလမ်းအတိုင်း ပန်းလောင်မြစ်သို့ နွားတွေရောလူတွေပါ အလိပ်လိပ်တက်နေသည့် ဖုန်လုံးတွေနှင့် အတူပြေးနေကြခဲ့။

ဦးတည်လာနေသော လူည်းနှစ်စီးမှာ မကြာမိ နွားခြိုသို့ ရောက်တော့မည်။ နွားခြိုသို့ရောက်လာပါက ဘုက္ခိုးတို့အဖွဲ့နှင့်ဆုံးမည်။

ဆုပါက လွယ်မည်မထင်။ ပြဿနာက သေးမည်မဟုတ်။ တုတ်တ ပြတ် ဗားတပြက ဖြစ်ကြမည်။ ဒါကို ကြိုတင်စီးရိမ်ပြီး ကိုသန်းမောင် က ကိုအုန်းတွေ့ငါး ကိုစိန်ဝင်း၊ ဘိုကြီး တိုကို မျက်နှာရိပ် မျက်နှာကဲပြ ကာ ဆုံးဖြတ်ချက်ကို ကိုသန်းမောင်က မှုံးကြီးအားပြောသည်။

“ဒီမှာ မှုံးကြီး အခုကိုစွဲနဲ့ပတ်သက်လို မင်းက ငါတို့အဖွဲ့ကို ကုည်တယ်လို သဘောထားမယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို ထိုဘာမှ မလုပ်တော့ဘူး၊ မင်းလူတွေရောက်လာရင် ကြည့်ပြောတော့ ထိုဘားမယ်”

ကြီးတုတ်ခံထားရသော မှုံးကြီးတို့နှစ်ယောက်ကို ထိုင်လျက် ရောရမှ တွေ့န်းလဲခဲ့ပြီး ကိုသန်းမောင်တို့ လေးယောက်သည် ရွှေက သွားနှင့်ကြသော အဖွဲ့သားတွေ နောက်သို့ အပြေးလိုက် သွားကြ သည်။ မကြောမိတောလမ်း ခံ့တန်းတွေ အကြား၌ ပျောက်ကွယ်သွား သည်။

“တောက် . . . တွေ့ကြသေးတာပေါ့ကွာ”

မှုံးမှာ တစ်ခကေအတွင်း တစ်ဖက်လူ လူညွှေစားခြင်းကို ခံလိုက်ရသည့် အဖြစ်။ တစ်ဖက်အဖွဲ့အား လက်တုပြန်နိုင်ခြင်းမရှိဘဲ မျက်ကလူး ဆန်ပျောနှင့် နှစ်ယောက်သား ကြိုးတုပ်ခံရသည့် အဖြစ်။ နွားခြံဖျက်ပြီး နွားတွေ မောင်းထုတ်သွားသည်အထိ ဒီအတိုင်း ထိုင်ကြည့်နေရသည့် အဖြစ်ကို တောက်ခေါက်ရင်း အံကြိတ်ပြီး ဒေါသဖြစ်နေသည်။

မှုံးကြီးတို့ ခြံစောင့်အဖွဲ့မှ မြက်ရိတ်လူည်းနှင့်အတူ လူသုံး ယောက် လိုက်ပါလာသည့် လူညွှေစားပို ရွှေဆင့်နောက်ဆင့်ဆို

ပြုဗျာကြတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွာ

၂၃

သလို နွားခြံထို့ ရောက်လာကြသည်။ မှုံးကြီးတို့နှစ်ယောက်၏ အဖြစ်ကို တွေ့ကြသည့်နှင့် လူညွှေးပေါ်၌ ပါလာသော ခြံစောင့်မြက်ရိတ်သမား နှစ်ယောက်က ဦးစွာ ပြေးလာကြပြီး မှုံးကြီးတို့နှစ်ယောက်အား ချဉ်တုပ်ထားသော ကြိုးကို ဖြည့်ပေးနေကြသည်။

ကြိုးဖြည့်နေစဉ် လူတုပ်ယောက် မြင်းစီးပြီး မှုံးကြီးတို့အနားကို ရောက်လာသည်။ ဘောင်ဘီခံပွဲပွဲ နှီးညီးထုပ်ဆောင်းလျက် ကျော မှာ ငွေရောင်းဘားနှင့် ဗားကိုလွယ်ကာ မြင်းပေါ်မှုဆင်းရင်း မှုံးကြီးကို ကြည့်ကာ မေးသည်။

“မင်းတို့စွာ ဘယ်လိုဖြစ်ရတာလဲ မှုံးကြီး”

“ဘယ်လိုဖြစ်ရမှာလဲ ဆရာမျိုး၊ နွားခြံကို ရောက်လာတဲ့ လူတွေက ကျုပ်နာမည်ကို ခေါ်ပြီး ဝင်လာတယ်။ ဒီရောက်တော့ နယ်စပ်ကို နွားမောင်းပို့ရမယ့် လူတွေလို ပြောတယ်။ ကျုပ်ကလဲ ဆရာမျိုးလွှာတဲ့ လူတွေပဲဆိုပြီး ခပ်ပေါ့ပေါ့ပဲ သူတို့နဲ့ စကားပြောနေ ကြတုန်း သာဒင် တဲက ပြေးလာပြီး လူလိမ့်တွေလိုပြောတော့ နောက် ကျွားမျိုးပြီး ဒီကိစ္စဖြစ်ရတာ ကျုပ်ညံလို မဟုတ်ဘူး။ သူတို့ရဲ့ ထောင် ချောက်ထဲ မမျှော်လင့်ဘဲ ရောက်သွားလို ခံရတာ။ အခု နွားသုံး လေးကောင် ပါသွားတယ် ဆရာမျိုး”

မှုံးက ဆရာမျိုးဆိုသူကို ဒေါ်နှင့်မောနှင့်ပြောပြုအပြီး ဆရာမျိုး ဆိုသူက ဖျက်သွားသော နွားခြံအပေါက်ကို လှမ်းကြည့်ရင်း ပြောသည်။

“တောက် . . . မိုက်ရိုင်းလိုက်တဲ့ ကောင်တွေကွာ။ မြှေ့ပွဲး ကိုများ ခေါင်းလာပုံတုပ်ရတယ်လို။ ဟင်း၊ မိုးကောင်းနဲ့ တွေ့ရသေး

တာပေါက္ခာ”

“ဆရာမိုး ဘာဖြစ်ချင်လဲ ကျော်ကိုပြော၊ ကျော်လုပ်မယ”

မှိုက္ခိုးက ဦးမိုးကောင်း စိတ်တို့နေသည်ကို လျှော့သွားအောင် ပြောလိုက်သည်။ ဦးမိုးကောင်းက မှိုက္ခိုးကိုသဘောကျွား ဖြည့်ပြီး အားကိုးတကြီးနှင့် ပြောသည်။

“မင်းတို့ သုံးယောက်၊ ဒီလက်တစ်လုံးခြား လုပ်တဲ့လူတွေ နောက်ကို အမြန်လိုက်သွားကြ။ သံချောင်းနဲ့ဂျပန်ကြီးက လူည်းနဲ့ လိုက်။ မှိုက္ခိုးက မြင်းယူသွား။ ဒီကောင်တွေနဲ့ လမ်းမှာတွေ့ရင် အပြတ်ရှင်းဖို့ဝေးပါ ယူသွားကွာ... . ရော့။ အမြန်သွားကြ။ ခြိုအပြင်ရောက်နေတဲ့ နွားတွေ သာဒင်နဲ့ ငါလူတွေ့နဲ့ ပြန်မောင်းထားမယ်။ သွားတော့”

ဦးမိုးကောင်း ပြောအပြီးတွင် သံချောင်းနှင့် ဂျပန်ကြီးက ရပ် ထားသော လူည်းပေါ်က မြက်ထုံးများကို အမြန်ပစ်ချေအပြီး လူည်းကို မောင်းထွက်သွားသည်။

တစ်ခါ့န်တည်းမှာပင် မှိုက္ခိုးသည် ဦးမိုးကောင်းပေးသော ဓားကို ကျောမှုလွယ်ပြီး ဝင်းခြံတိုင်မှာ ချဉ်ထားသော ကြိုးကိုဖြတ်ကာ မြင်းပေါ်သို့ ခွဲတက်လိုက်သည်။ ပြီးသည်နှင့် မြင်းကို ဒုန်းစိုင်းကာ လူည်းနောက်သို့ မောင်းလိုက်သွားသည်။

ကိုစံလှ၊ ကိုကျော်မောင်၊ ကိုသာဆိုင်၊ ကိုအေးကျော်၊ ကိုမောင်ပုနှင့် အေးမောင်လေးတို့ဖြစ်သည် တော်လမ်းအတိုင်း ခပ်သွက်သွက် အပြေးတစ်ပိုင်းနှင့် နွားတွေကို ခြေကျင်လျှောက် မောင်းရင်း စကားပြောသံတွေက ပန်းလောင်မြစ် ကမ်းပါး

ပြောရွှေတော်တန်း ပန်းလောင်မြစ်ကမ်းမှ အလုသွား

၂၆

လမ်းရောက်သည်အထိ ဆူညံနေသည်။

ကိုစံလှတို့အဖွဲ့၏နောက်မှာ ကိုသန်းမောင်၊ ကိုအုန်းကြိုင်၊ ကိုစိန်ဝင်းနှင့် ဘိုက္ခိုးတို့လေးဦးကလည်း ပြေးရင်းလိုက်လာကြသည်။ ကိုစံလှတို့ အဖွဲ့နှင့် မကြာခင် ပန်းလောင်မြစ်အဆင်းလမ်းမှာ ဆုံးကြတော့မည်။

ထိုအချိန် တောင်အဆင်းလမ်းအတိုင်း တုံးဗုံးမြည်သံ ဆူညံလျက် ခပ်ကြမ်းကြမ်းမောင်းလာသော လူည်းတစ်စီး အသံကို နားထောင်ရင်း ဘိုက္ခိုးက ကိုသန်းမောင်အား ပြေးနေရင်းပြောသည်။

“ကိုသန်းမောင်နဲ့ ကိုအုန်းကြိုင်၊ ခင်ဗျားတို့နှစ်ယောက် ကိုစံလှတို့ အဖွဲ့နဲ့ ပေါင်းပြီး နွားတွေနဲ့ မြစ်ထဲကို အမြန်ဆင်းနှင့် ကြတော့။ ဟိုဘက်ကမ်းရောက်အောင် ကူးနှင့်ကြေး။ ကျော်တို့ နှစ်ယောက် နောက်ကလိုက်လာတဲ့ လူည်းကို အခြေအနေကြည့်ပြီး လိုက်ခဲ့မယ်။ သွားနှင့်ကြတော့”

ကိုစံလှ၊ ကိုကျော်မောင်၊ ကိုသာဆိုင်နှင့် ကိုအေးကျော် တို့သည် ရွှေမှ ဦးဆောင်ပြီး နွားတွေကို ပန်းလောင်မြစ်ကမ်းပါး အဆင်းလမ်း အတိုင်း အပြေးမောင်းချလိုက်သည်။ နွားတွေကလည်း အပြေးဆင်းသည်။ ရေစပ်ရောက်သည်နှင့် နွားတွေက ရေသောက်ရင်း အနားယူနေကြသည်။

ကိုမောင်ပုနှင့် အေးမောင်လေးပါ နွားတစ်ယောက်တစ်ကောင်းမြို့ နွားတွေရှိရာသို့ အပြေးဆင်းလာကာ ကိုစံလှတို့ ရွှေမှ နွားကို ဖြတ်ဆွဲကာ မြစ်ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ရေထဲရောက်သည်နှင့် နွားကြီး၏ ကျောပေါ်တက်စီးရင်း နွားတွေကို

မောင်းသွားကြသည်။

“ဟေ့ န္တား . . . ဟေ့ န္တား”

“သွား . . . သွား”

“တက်ကြ . . . တက်ကြ”

ကျွန်းနေသာ န္တားမသားအမဲ နှစ်ကောင်နှင့် န္တားကြီး သုံး ကောင်ကို ကိုစံလှတိ လေးယောက်က ရေထဲသို့ဆွဲ၍ ရွှေက န္တားတွေ မိအောင် ကူးသွားကြရင်း တစ်ဖက်ကမ်းသို့ရောက်အောင် မောင်း နေကြသည်။ တကယ်တော့ ကိုစံလှတိအဖွဲ့က မြို့ကလူတွေလို ကားမမောင်းတတ်ပေမဲ့ မြှင့်ကူးခြောင်းကူး န္တားစီးန္တားမောင်း အလုပ် တွေက လူတိုင်း တတ်ကျမ်းသူတွေချည်းသာ။

ဒီကနေ့ သွားရမည့် လမ်းခရီးအတွက် အသွားအလာ လွယ် ကူးအောင်ဆိုပြီး စားအိုးစားခွက် အဝတ်အစားအိတ်တွေကို မောင်း ရွေးရွာမှ ကိုလှေကျော်၏ညီမ မိကျင်အေးအိမ်မှာ ထားခဲ့လို့တော်သေး သည်။ မိကျင်အေးက လမ်းစားဖို့အတွက် ပဲနှင့် ကောက်ညှင်းရော ပေါင်းပြီး ငှက်ပျောဖက်ဖြင့် တစ်ယောက်တစ်ထုပ် လုပ်ပေးလိုက်၍သာ သည်ခရီးလမ်းမှာ အခုလို ပေါ့ပေါ့ပါးပါး သွားလာနိုင်ကြခြင်းဖြစ် သည်။

ကိုစံလှတိ အဖွဲ့သားတွေ န္တားတွေနှင့်အတူ ပန်းလောင်မြစ် ထဲသို့ ရောက်နေကြပြီးကမ်းအတက်လမ်းကို န္တားဆွဲပြီးတက်သွား သူက သွားနေကြပြီး ပန်းလောင်မြစ်ကမ်းပါးမှ ကိုသန်းမောင်နှင့် ကိုအုန်းကြိုင်က အဆင်းလမ်းအတိုင်း သပြင်တွေပေါ့မှ ပြေးလာပြီး မြစ်ရေထဲဆင်းကာ ရေကူး၍လိုက်လာကြသည်။ မြစ်ကမ်းပေါ့မှာ

ပြုဗျာရွေတော်တော်း ပန်းလောင်မြစ်ကမ်းမှ အလုသွား

၂၅

တော့ ကိုစိန်ဝင်းနှင့် ဘိုကြီးတို့ နှစ်ယောက်တည်းသာ ကျွန်းခဲ့သည်။ ဘိုကြီးတို့၏နောက် အတော်ဝေးဝေးမှာတော့ လှည့်နှင့်လိုက် လာသူက နှစ်ယောက်။ မြှင့်နှစ့်လိုက်လာသူက တစ်ယောက် ကိုစိန်ဝင်းနှင့်ဘိုကြီးတို့က လျမ်းမြှင့်တွေ့နေရချေပြီးအခြေရောက် လာမှတော့ နည်းနည်းနဲ့ ကျကျဝိုင်းကြရတော့မည်။ ကိုစိန်ဝင်းနှင့် ဘိုကြီးတစ်ယောက် မျက်နှာတစ်ယောက် ကြည့်ရင်း လတ်တလော ရင်ဆိုင်ရ မည့် တိုက်ပွဲအတွက် သတ္တိတွေ မွေးလိုက်ကြသည်။ ကိုစိန်ဝင်းက ဘိုကြီးကိုပြုဗျာသည်။

“ဘိုကြီး၊ အခုမောင်းလာနေတဲ့ လှည်းရွှေကနေ ဟိုလမ်း အကွဲထိ အယောင်ပြ ပြေးစမ်း။ ပြေးရင်း ကိုယ်ယောင်ဖျောက်၊ ငါ ဒီကျောက်တုံး အကာအကွယ်ယူပြီး မြင်းနဲ့လူကို တိုက်ခိုက် နှင့်မယ်။ ပြီးရင်းမြစ်ထဲဆင်းမယ်၊ ဒါပါ။ သတိမပေါ့နဲ့။ တစ်ချက်မှား သွားတာနဲ့ မူဆိုးကသားကောင်၊ သားကောင်က မူဆိုးဖြစ်သွားနိုင် တယ် ဘိုကြီး”

“စိတ်ချပါကိုစိန်ဝင်း”

လှည့်ရွားမှုက မြန်ဆန်သည်။

ဘိုကြီးသည် ဘာမှမမကြောက်တော့။ ကိုစိန်ဝင်း ပြောသည့် အတိုင်း ကျောက်တုံးအကာအကွယ်မှ လမ်းပေါ့ထွက်ပြီး အမြန် မောင်းလာသော လှည်းရွှေမှ ဖြတ်ပြေးတော့သည်။ ဘိုကြီး ပြေးသည် ကိုမြင်လိုက်သည့်နှင့်လှည်းမောင်းသူက န္တားကိုတုတ်ဖြော်ရှိကြပြီး ဒလကြမ်းမောင်း၍လိုက်လာသည်။ န္တားလှည်းက သူ့ကိုတိုက်သတ် မည့် အနေအထားကို ရောက်လာသည်မှန်း ဘိုကြီး ရိပ်မိလိုက်

သည်နှင့် ပြေးရင်းက မြစ်ကမ်းပါး လမ်းဘေးရှိ လက်ပံပင်ကြီးကို အကာအကွယ်ယူ၍ လမ်းဘေးသို့ သုံးလေးပတ် လှ့မ့်ချလိုက်ရာ ချိုင့်ခွက်ကြီးထဲသို့ ကျသွားတော့သည်။

အရှိန်နှင့် ပြေးနေသော နွားလှည်းမှာ ဘေးဘယ်လှာ ပိမ်းထိုးပြီး လမ်းဘေးရှိ သစ်ပင်ကြီးကို ဒုန်းခနဲ့ ဝင်တိုက်မိကာ န္တားတဗြား လှည်းတဗြား ပြုတွက်ပြီး လွင့်စင်သွားတော့သည်။ လှည်းပေါ်မှ ပါလာသူတစ်ယောက် လမ်းပေါ်မှာ မထနိုင်တော့။

ကျွန်ုတစ်ယောက်မှာ လမ်းဘေးခြုံထဲက တိုးတွက်ပြီး လမ်းပေါ်သို့ တက်လာနေသည်။ ချောက်ထဲသို့ရောက်နေသော ဘို့ကြီး သည် သစ်မြစ်တွေကိုခိုက် လမ်းပေါ်ရောက်အောင် မနည်းတက် နေရသည်။

တစ်ခါန်တည်းမှာပင် ကိုစိန်ဝင်းလည်း သိုင်းသမားပါပီ တွေ ဝေနေခြင်းမရှိ။ ရရှိလာသော အခွင့်အရေးကောင်းကို လက်လွှတ် မခံ။ နောက်က လိုက်လာသော မြင်းပေါ်မှလူအား လက်ထဲရှိ တုတ်ဖြင့် ချိုင်းအောက်ဆီသို့မှန်းကာ သိမ်းကျိုးပြီးဖြတ်ရှိက် လိုက်သည်။ မြင်းပေါ်တွင်ပါလာသော ခြိုစောင့် မြှင့်တွေ့မှာ ဓားတဗြား လူတဗြား ခြေကားရား လက်ကားရားနှင့် မြင်းပေါ်က လွင့်စင်သွားပြီး လမ်းဘေးရှိခံတန်းပေါ်သို့ကျသွားသည်။

လှည်းပေါ်မှလမ်းပေါ်သို့လွင့်စင်ကျသွားသော ‘သံချောင်း’ ဆိုသူမှာ ခွေခွေလေး လုံးဝမထနိုင်တော့။ ဘို့ကြီးမှာ သစ်မြစ်များကို ဆွဲတက်ပြီး လမ်းပေါ်သို့ရောက်သည်နှင့် ကိုစိန်ဝင်းဆီပြေးအသွား လမ်းဘေးချုံထဲမှ ထွက်လာသော လှည်းမောင်းသမား ‘ဂျုပန်ကြီး’ က

ပြုဗျာရွှေတော်တန်း ပန်းလောင်ပြစ်ကမ်းမှ အလုသွား

လှည်းထမ်းပိုးကျည်းမှ ဝါးရင်းတုတ်ကိုဖြတ်ပြီး ပြေးနေသော ဘို့ကြီးကို နောက်မှ အားကုန်လွှဲ၍ ပစ်လိုက်သည်။
“ပိုး”

“ဖြောင်း”

“အား”

ဂျုပန်ကြီး ပစ်လွှတ်လိုက်သော ဝါးရင်းတုတ်ချောင်းက ဘို့ကြီး၏ ဘယ်ဘက် လက်မောင်းကို ထိမှန်သွားသည်။ ပစ်ချက်က ပြင်းသည်။ ထိချက်က နာသည်။ ဘို့ကြီးမှာ လက်ကိုမှန်သည့်အတွက် တွန်းသွားသည်။ သို့သော် အမှတ်မထား။ ထိမှန်သော နေရာကို ဉာဏ်နှင့်ဖိုင်းကိုစိန်ဝင်း ဆီ ပြေးအသွား မြေပေါ် ထိုင်ရက် ဖြစ်သွားသည်။

ကိုစိန်ဝင်းက ဘို့ကြီး၏အဖြစ်ကိုသိလိုက်သည်နှင့် အချိန် ဆွဲမနေတော့ဘဲ ဘို့ကြီးကို ပြေး၍တွဲထဲကာ အနားရှိ ပေနှစ်ဆယ် ကျော်ကျော်ခွန် မြင့်သည့် ကမ်းပါးယံမှ နှစ်ယောက်တွဲအားနှင့် ပန်းလောင်းမြစ်ရေထဲသို့ အရဲစွဲနဲ့ကာ ခုန်ချုလိုက်သည်။

ခြိုစောင့်မှုကြီးနှင့် ဂျုပန်ကြီးမှာ ရေထဲသို့ခုန်ချုသွားသော ဘို့ကြီးထို့ နှစ်ယောက်ကိုအင်းသား ကြည့်ရင်း ကမ်းပေါ်မှာ ကျွန်ုတ်ခဲ့တော့သည်။

ပန်းလောင်းမြစ် ဒီဘက်ကမ်းမှာတော့ နွားတွေ့နှင့် လူတွေ အကုန်ရောက်နေကြပြီ။ မြစ်ရေပြင်မှာတော့ ကိုစိန်ဝင်းက ဘို့ကြီးကိုတွဲကာ ကိုယ် ဖော်ပြီး ရေကူးလာနေသည်ကို လှမ်းမြင်နေကြသည့်ကို ကိုသန်းမောင်နှင့် ကိုအုန်းကြို့ဖို့အတွက် ကမ်းပါး

ပေါ်မှ ဆင်းပြေးသွားကြသည်။ ကိုမောင်ပုန္တ့ အေးမောင်လေး
ကလည်း ကမ်းပါးပေါ်မှ လူမြဲးအော်ခေါ်နေသည်။

“ဟေး.. ဘိုကြီး.. မြန်မြန်လာဟေ့”

“ကမ်းပေါ်သို့ အမြန်တက်ခဲ့တော့”

“ကိုစိန်ဝင်း.. အမြန်ကူးခဲ့”

“လာဟေ့ .. လာကြဟေ့”

ကိုမောင်ပုန္တ့ အေးမောင်လေး အော်ပြောနေသည်ကို
ဘိုကြီး အတိုင်းသား ကြားနေရသည်။ ဘိုကြီးက ရေစပ်မှာ ခြေချ
မိသည့်နှင့် ပြန်အော်လိုက်သည်။

‘လာပြောဟေ့.. । ဘိုကြီးပြန်လာပြီ’

သဲသောင်ပြင်ပေါ်သို့ ရောက်သည့်နှင့် ဘိုကြီးက နောက်
တစ်ခါ ထပ်အော်ပြန်သည်။

“ပြုကွဲရွှေတော်တန်းက ပြန်လာပြီဟေ့”

ဘိုကြီးအသံက ပန်းလောင်မြစ်ကြော်၍ ပဲတင်သံနှင့်အတူ
ပုံးလွှင့် သွားချေပြီ။ ထိုအချိန်တွင် ကိုသန်းမောင်နှင့် ကိုအုန်းတိုင်က
ဘိုကြီးတို့အနားသို့ ရောက်လာကြပြီး ကိုစိန်ဝင်းကိုရော ဘိုကြီးကိုပါ
လက်တွဲခေါ်၍ ကမ်းပါးပေါ်သို့တက်လာကြသည်။ ဘိုကြီးတို့အဖွဲ့
လူတွေရော၊ နွားတွေပါအားလုံးကြပြီ။ ရွာ ပြန်ဖို့သာရှိတော့သည်။

ထိုအချိန်တွင် ပန်းလောင်မြစ် တစ်ဖက်ကမ်းမှာတော့ နွား
လူည်းတစ်စီး ထပ်ရောက်လာသည်။ နွားလူည်းပေါ်က လူသုံး
ယောက် ဆင်းလာပြီး ခြံစောင့် မှုံကြီးတို့အနားတွင် လာရပ်သည်။
ကမ်းပါးထိပ်မှာတော့ မှုံကြီးနှင့် ဂျပန်ကြီးက မြစ်ကိုကူးပြီး ရောက်နေ

ကြသည့် လူတွေနှင့် နွားတွေကိုကြည့်ကာ လက်ထဲမှာ ဘေးတဝ်ဝ်ဝ်
နှင့် ဒေါသဖြစ်၍ ကျွန်ရစ်ခဲ့ကြသည်။ သူတို့၏ ပြောဆို ဆဲဆို
လုပ်နေသည့် ဟန်တွေကို ဉာဏ်ဆည်းသာအချိန် နေရောင်အောက်
မှာ အတိုင်းသားမြင်နေရသည်။ ပြောဆိုဆဲဆိုနေသည့် အသံတွေ
ကိုတော့ ဘိုကြီးတို့အဖွဲ့သားတွေ သဲသဲကွဲကွဲ မကြားရတော့ပြီ။

အခုလိုက်လာသည့် လူည်းက နွားပွဲစားတွေ မောင်းလာ
သည့်လူည်း၊ တစ်ဖက်နှင့်ငံကို နွားတွေ ခိုးပိုးနေတဲ့သွေတွေ။ နွားသူခိုး
လက်ထဲမှာ နွားတွေက ငွေနည်းနည်းနှင့် စောင့်ဝယ်ပြီး နွား တွေကို
စုံဆောင်းကာ တစ်ဖက်နှင့်ငံသို့ ခိုးထဲတိပိုးဆောင်နေသူတွေ။
နွားရှာသူတွေက နွားတွေကို ငွေနှင့်မှုဝယ်ဘဲ နွားသူခိုး တွေနှင့်ပူး
ပေါင်း ရောင်းချေနေသူတွေ ဖြစ်သည်။

နောက်မှ လိုက်လာသောသူများသည် အခြေအနေအမှန်ကို
သိသွားကြပြီဖြစ်၍ ခြံစောင့်မှုံကြီး ဂျပန်ကြီးနှင့် ဒက်ရာရနေသူ
သံခေါင်းကိုပါ လူည်းပေါ်တင်ပြီး လူည်းနောက်မှာ မြင်းကိုဆွဲကာ
ပြုကွဲရွှေတော်ခြေ နွားခြံရှိရာ တော့လမ်းအတွင်းသို့ ပြန်လှည့်၍
မောင်းနှင့် သွားကြလေပြီ။

အရှေ့ဆီမှ မားမားမတ်မတ် ရပ်တည်လျက်ရှိနေသည့် ပြု
ကွဲရွှေတော်တန်းကြီးအောက်မှ ပန်းလောင်မြစ်ဝါစ်နှင့်ကျင်သည်လည်း
မူလအတိုင်း ပြန်လည်ပြီမဲ့သက်သွားချေပြီ။

ဘိုကြီးတို့အဖွဲ့သည် ပန်းလောင်မြစ်ကမ်းပါးမှာ ခကေတ^{ဖြေ}
တ်သာ မတ်တတ်ရပ်ရင်း နွားနေကြပြီး မြန်ဒီရှာဆီသို့သွားသော
လူည်းလမ်းအတိုင်း နွားတွေကို ခြေကျင်မောင်းကာ ပြန်ခဲ့ကြသည်။

မနက်မှာက ထွေက်လာခဲ့သော မောင်းစွေးရှာကို နောက်ပြန်လှည့်,

မသွားတော့ချေ။ မောင်းစွဲးရွှာမှ ပန်းလောင်မြစ်ကို ကူးသွားသည့် နေရာနှင့် အခုခွားတွေနှင့် ပြန်ကူးလာသည့်နေရာမှာ အထက်နှင့် အောက် အနည်းဆုံး သုံးမိုင်သာသာ ဝေးသွားသောကြောင့် မောင်းစွဲးရွှာကို ပြန်မလည့်တော့ဘဲ နွားတွေလည်း တစ်ကောင်မကျိုး ပြန်လည်ရရှိလာပြီဖြစ်၍ ဖိမ်ကြီးရွာကိုသာ ဒီကနေ့ည် အရောက်ပြန် ဖိုက ပို၍အရေးကြီးသောကြောင့် ဖြစ်သည်။ အခုတော့ ကိုလှကော် နှင့် သူညီမ မိကျင်အေးတို့ လင်မယားကို နှုတ်မဆက်နှင့်တော့ပေ။ ထေးရစ်ခဲ့သော အဝတ်အစား အိတ်တွေကိုလည်း ပြန်မယူနိုင်တော့။ ကိုလှကော်တို့ မိကျင်အေးတို့ ကူ့မြို့၊ ‘တောက်ပရစ်’ ဘူရားပွဲကို ရေးရောင်းလာရင်း မိမိထားရစ်ခဲ့သော ပစ္စည်းတွေ ယူလာမည်မှာ သေခြာသည်။ အဲဒီအခါနကျေမှ ကျေးဇူးတင်ကြောင်း စကားတွေကို ဘို့ကြီးတို့ အဖွဲ့သားတွေ ပြောခွင့်ပြုတွေမည်။ ခုတော့ နွားတွေနှင့် အတူ ရွာကိုသာ ပြန်လာခဲ့ကြသည်။

စိမ်းစိုလန်းဆန်းလှပနေသည့် ပန်းလောင်မြစ်ဝန်းကျင်မှ တောပန်းရန်းတွေကလည်း တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျွန်းရစ်ခဲ့ လေပြီ။

ရွာအပြန်ခရီးသည် လကွွယ်ညာဖြစ်သည့်မြို့ လရောင်ကမရှိ။ အထက်ကောင်းကင်းမှာတော့ ကြယ်ပွင့်လေးများ၏ တဖျုပ်ဖျုပ်လင်း လက်နေသည့် အရောင်မိန့်ပျော်ရှုံးနေသည်။

အလင်းရောင်နည်းသော ညာခရီးတွင် ပါလာသည့် လက်နှုပ် မီးရောင်ပြင့် ဘို့ကြီးတို့အဖွဲ့သားတွေ နွားတွေကိုမောင်းရင်း စကား ပြောရင်း သွားနေကြသော်လည်း လူတွေရော နွားတွေရော ညာ

မစားကြရသေး။ ဝမ်းမဝကြပေမယ့် လမ်းခရီး အဖွင့်အနေး မခံကြ။ မနားကြ။ မရပ်ကြ။ မနက်စာကိုလည်း အဖွဲ့လိုက်နားပြီး မစားခဲ့ကြရ။ ကိုယ့်ကောက်ညျင်းထုပ် ကိုယ်ဖြည်ပြီး သွားရင်းလာရင်း ဖြစ်သလိုသာ စားခဲ့ကြသည်။ ဆာသူ စား၊ မဆာသူ သွားနှင့် ဒီည်ခရီးကို ဆက်ခဲ့ကြသည်။

နွားတွေလည်း စားမြို့ပြန်ရင်း လမ်းသွားရင်းတွေသည့် သစ်ကိုင်း သစ်ခက်၊ ကိုင်းပင်၊ မြက်ပင်အချို့ကို မို့သလောက်၊ ရသုလောက်ဆွဲဟပ်ပြီး ပါလာသည့် တစ်ပင်နှစ်ပင်ကို အရသာခံဝါးရင်း၊ စားရင်း၊ သွားရင်း၊ ရှိနေကြသည်။

ဘို့ကြီးတို့ အဖွဲ့သားတွေ တစ်နေကုန် ခရီးပန်းလာကြ သော လည်း ရွာကန္တားတွေ အကုန်ပြန်ရလာသည်ဖြစ်၍ သွားရလာ ရကျိုးနပ်ကြပြီ။ တောင်သူတွေအတွက် စေတနာရောင်ပြန်ဟပ်သည့် အကြောင်းတွေ ပြောလာကြရင်း ထမင်းမာစားကြရသည်ကို ဖြေ ဖောက်ကာ အောင်ပွဲခံ စိတ်ဓာတ်တွေနှင့် ဝင်းသာမဆုံး ပျော်ရှင် အပြု့တွေ ဆင့်ကာ ရွာပြန်ခရီးကို နှင့်နေကြဆဲ။

ပြုဗြေရွှေတောင်တန်းနှင့် ပန်းလောင်မြစ်ဝန်းကျင်ကို မှန်းဆလုညွှေကြည့်ရင်း ဘို့ကြီးတို့အဖွဲ့သည် ပြန်ခိုရွာ တောင်ဘက်မှ သဲဖြူ ချောင်း လူည်းလမ်းအတိုင်း မနားဘဲလာခဲ့ကြသည်။ မယ်ယ်ပင်သာ ပြောရင်းပေါင် လမ်းပေါ်ရောက်တော့မှ လူတွေရော၊ နွားတွေရော တစ်ဖွဲ့လုံး နားကြသည်။ နွားတွေလည်း ရောတိုက်ရင်း လူတွေလည်း မြက်တွေပေါ်မှာ လူ့သူ လူ့ ထိုင်သူ ထိုင်၊ ဆေးလိပ်ဖွားသူ ဖွား ကွဲမဲ့ဝါးသူ ဝါးနှင့် ခြေဆန်း လက်ဆန်းပြေားကြသည်။

ပြုကျရွှေတောင်ခြေနှင့် မိမိကြီးရွာသည် အနည်းဆုံး မိုင်နှစ် ဆယ်ကျော်ဝေးသည်။ အခုရောက်နေသော ‘မယ်ယ်ပင်သာ’ ရွာသည် ခရီးတစ်ဝါက် ရောက်ပြီဟုပြောလို့ရသည်။ ဒါကြောင့် ဘိုကြီးတို့အဖွဲ့သားတွေ စိတ်အေးလက်အေးပြင့် နှစ်နာရီခန့် နားပြီး မယ်ယ်ပင်သာ မြောင်းပေါင်အတိုင်း မိမိကြီးရွာသို့ ခရီးဆက်ခဲ့ကြသည်။

မယ်ယ်ပင်သာမြောင်းသည် ပန်းလောင်မြစ်မှုရေကို သွယ်ယူထားသော မြောင်းဖြစ်သည်။ မြောင်းတစ်လျှောက်မှ အုနှစ်းကုန်းရွာ၊ ကျောက်အိုးရွာ၊ ခန်းတောရှာ၊ မိုင်းဟုန်ရွာတွေမှာ မြတ်ကြီးရွာ၊ သာလွန်ရွာ၊ ပြောင်ပင်သာရွာတွေအထိ ရာသီအလိုက် စိုက်ပိုးကြသော စပါး၊ ဝါ ပြောင်း၊ ပဲ၊ နှုမ်း၊ ကြက်သွန်၊ ငရှုတ်စိုက်ခင်း တွေအတွက် မယ်ယ်ပင်သာ မြောင်းရေကို အသက်သွေးကြောတမူ အားထားနေရသော ရွာတွေ ဖြစ်သည်။

ဘိုကြီးတို့အဖွဲ့သားတွေအားလုံး နွားမောင်းရင်း ခြေကျင် လျှောက်သွားနေရသည်ကြောင့် ပင်ပန်းနှစ်းနယ်ကြသော်လည်း ရွာကိုရောက်ချင် လောက်တွေနှင့် ‘မိုင်းဟုန်’ ရွာအလွန်မှာတော့ ဘိုကြီးသည် မိမိကြီးရွာဆီသို့ လှမ်းမျှော်ကြည့်မိသည်။ စိတ်ကူးထဲတွင် ပြုကျရွှေတောင်တန်းမှ နွားရှာအဖွဲ့တွေ ပြန်အလာကို သနပ်ခါးရန်း၊ သင်းသင်းလေးနှင့် ကြိုဆိုနေမည့် မြေသစ်၏ မျက်နှာလှလှလေးကို ဘိုကြီးမြင်ယောင်နေမိသည်။

အရှင်တက်ချိန်ရောက်သည်နှင့် အိပ်မောကျနေသော ငှက်ကလေးများ၏ အော်မြည်သံများနှင့်အတူ မယ်ယ်ပင် သာမြောင်းဘေးရှို့ ‘ခန်းတောရှာ၊ မိုင်းဟုန်’ ရွာများခါးမှ လင်းကြက်တွန်သံတွေ လည်း ကြားနေရချေပြီ။

ပြုကျရွှေတောင်တန်း ပန်းလောင်မြစ်ကမ်းမှ အလုသွား

တဖြည်းဖြည်း လင်းလက်လာသော အလင်းရောင်များတွေ့ကြောင့် တော့အလုသာဝရှုခင်းများက ဘိုကြီးတို့အဖွဲ့သားတွေ အတွက် စိတ်အားတက် ကြွေစေသည်။ ပြုကျရွှေတောင် တန်း ဆီမှ ထိုးထွက်လာသော နေလုံးကြီး၏ အလင်းရောင်များကလည်း ဘိုကြီးတို့အဖွဲ့သားတွေကို ကြိုဆိုနိုင်ဆက်နေသယောင်။

မိမိကြီးရွာ မဝင်ခင် ‘မဟာဓာတ်ပေါင်းစေတီ’ ဘုရားအနီးရောက်ကာမှ ဘိုကြီးသည် နောက်ဆုံးမှုလိုက်လာပြီး အသွားတုန်းက မြေသစ်ပေးလိုက်သော စာရွက်ခေါက်လေးအား အဖွဲ့သားတွေ မသိအောင် လွယ်အိတ်နှင့်ကွယ်၍ အစအဆုံး ဖတ်ကြည့်လိုက်သည်။

ကိုဘိုကြီး . . .

“ကိုဘိုကြီး မျှော်လင့်နေတဲ့ အဖြေကို ဒီစာနဲ့အတူပေးလိုက်ပါတယ်။ ရွာအကျိုး၊ ရပ်အကျိုးကို အနစ်နာခံပြီး လုပ်ဆောင်ပေးတဲ့ စေတနာတွေကြောင့် ပျောက်သွားတဲ့ ရွာကနားတွေ အကုန်ပြန်တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ နွားတွေပြန်ရ လာတဲ့ တစ်နေမှာ ကိုဘိုကြီးရဲ့ မေတ္တာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကိုဘိုကြီးကို လက်ထပ်ပါမယ်လို့ ကတိပေးပါတယ်။”

မြေသစ်

စာကိုဖတ်ပြီး ဘိုကြီးပြီးရင်း စာရွက်ခေါက်လေးအား အိတ်ကပ်ထဲသို့ ညင်သွားထိုးထည့်လိုက်သည်။

မိမိကြီးရွာတောင်ဘက် တံခါးအဝင်မှာတော့ လယ်တော့စိုက်ခင်းတွေထဲသို့ သွားကြမည့် ရွာထဲမှုလူတွေနှင့် ဆုံးကြသည်။

လမ်းဘေးအိမ် အသီးသီးမှ လူတွေကလည်း ကိုယ်စိပြုးထွက်လာပြီး န္တားတွေနှင့် လူတွေကို ရပ်ကြည့်နေကြသည်။

ကာလသားများနှင့် အမျိုးသမီးငယ်များ ရောက်လာကြပြီး ခေါ်ကြ အော်ကြ နှုတ်ဆက်ကြ ဝမ်းသာ အပြီးတွေနှင့် ဖေးကြမြန်းကြတွေက ဆူညံနေသည်။

န္တားတွေအားလုံးကို ရွာလူကြီးဒီးညွှန်ဝေ၏အိမ်သို့ အရောက် မောင်းသွားချိန်မှာတော့ နောက်မှလိုက်လာကြသည့် ရွာထဲမှ ကလေးများ၏ အော်ဟစ်သံတွေနှင့်အပြိုင် ခွေးတွေကလည်း အူသံ ပေးပြီး ကြိုဆိုနေကြသည်။

ဘိုကြီးတို့ န္တားရာအဖွဲ့တွေအားလုံး ပျော်ရွှင်နေကြသည်။
ရွာထဲမှ လူတွေကလည်း န္တားတွေကိုကြည့်ရင်း ပျော်နေကြသည်။

ဘိုကြီး ဒက်ရာရလာသည်ကိုတော့ မည်သူမျှ မသိကြ။

ဘိုကြီးကလည်း မပြော။

တောင်သူတွေအတွက် လယ်ယာ လုပ်ငန်းခွင်တွင် တစ်ဖက် တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးနေသော န္တားတွေပြန်လည် ရောက်ရှိလာကြပြီ။

ရွာသို့ပြန်ရောက်လာသော န္တားများကလည်း တောင်သူတွေ အတွက် ကြိုးစားထွန်းယက် လုပ်ပေးခြင်းအားဖြင့် ဖိမ်ကြီးရွာ တောင်သူများ၏ လယ်မြေများသည် ထာဝရ စိမ်းလန်း၍ အလှပေ နော်းမည်သာ ဖြစ်သည်။

ဖိမ်ကြီးရွာ၏ အရှေ့ဆီမှာတော့ ရှုမ်းစိုးမ နတ်ထိပ်တောင် တန်းကြီးနှင့် လယ်တွင်းကိုးခရိုင် ပြုကွဲရွှေတောင်တန်းသည် မပြောင်း

မလဲ၊ မြောက်မှတောင်သို့ လဲလောင်းရင်း တောင်ခီးဝေဝေ မြို့တွေ ဆိုင်းဆိုင်း ညီညားမြိုင်းမြိုင်း တည်ရှိနေသည်နှင့် အတူ တောင်ခြေမှ ပန်းလောင်မြှစ် ရေပြင်သည်လည်း ထာဝရပြီ့မြဲလောင်းစွာ စီးဆင်း နော်းမည်မှာ အမှန်ပင်တည်း။

ရွှေညာသားမြတ်မင်း